

မြန်မာစာမြန်မာ့

မင်းသုဝဏ္ဏ

◀ မာတိကာ ▶

များစွာဝမ်းခြောက်ရှုံးယဉ်ပါသည်

၁။	နေရာမြတ်လေးပါး	၁
၂။	ရခိုင်ပြည်နယ်မှ အမြဲတေများ	၃
၃။	ဟသာရသ	၁၀
၄။	မဝါလွှမ်းစမား	၁၂
၅။	ထူပတီ	၂၃
၆။	သဲသာသောင်မြေ	၂၂
၇။	တတ်=တဲ့	၄၀
၈။	ဆေးရုံ	၄၅
၉။	ငရှတ်နှင့် ငရှတ်ကောင်း	၅၃
၁၀။	မဏီမေခလာ တောထွက်ခန်း ဒမီလာ ကဗျာကြီး	၆၂
၁၁။	ကြောင်တစ်သက် ကြက်တစ်မြို့	၆၃
၁၂။	အရိုးစုအဘိဓာန်	၇၁
၁၃။	ကျွန်တော်၏ အောက်ငှံတောလား	၇၇
၁၄။	မြန်မာစာလုံးပေါင်းဖြစ်စဉ်	၈၂
၁၅။	ရှေးဟောင်းဂဏာန်းသချာ	၈၉
၁၆။	ထမင်းဆီဆမ်း	၉၄
၁၇။	တောင်တော်ရွှေပွံ့ပွား	၁၀၀
၁၈။	ဦးပုညနှင့် ဦးချင်း	၁၁၀
၁၉။	စကားတစ်လုံး၏ ဖြစ်စဉ်	၁၁၅
၂၀။	သာဓာခေါ်၍ အမျှဝေပါ၏	၁၂၀
၂၁။	ခေတ်စမ်းစာပေပေါ်စက	၁၂၅
၂၂။	ငှုက်လောက	၁၃၃
၂၃။	မှတ်သုံးနှင့် ဟုပ်တွန်း	၁၃၅

၂၄။	မင်းတုန်းမင်းလက်ထက်က	
	မြန်မာဘာသာရေး သိုးဆောင်းဆေးကျမ်း	၁၅၈
၂၅။	မြန်မာကလေးစာပေသိုင်း	၁၆၃
၂၆။	သားရွှေခဲ	၁၇၈
၂၇။	တက္ကသိုလ်ဝင်မြန်မာစာ	၁၈၃
၂၈။	မြတ်ပန်းတော်	၁၉၁
၂၉။	မိုးတွေတွေလို့	၁၉၆
၂၀။	ဝါတွင်းချိန်	၂၀၁
၂၁။	ပြောသံ	၂၀၈
၂၂။	ရည်းလေးလေး	၂၁၆

များစွာဝမ်းမြောက် ဂုဏ်ယူပါသည်

၁

“ဆရာ၊ ဂုဏ်ထူးတန်းတက်ခွင့်ပြုဖို့ လျှောက်လွှာတင်ထားတာ ဒီ သူငယ်ကလေးပါပဲ ဆရာ”

ပါမောက္ခရုံးခန်းအဝတွင် ရစ်သီရစ်သီလုပ်နေသော သူငယ်ကလေး ကို ကထိက ဆရာကြီးက ညွှန်ပြရင်း အနားမှာ ရပ်နေသော ပါမောက္ဆရာ ကြီးကို ပြောလိုက်ခြင်း ဖြစ်သည်။

ပါမောက္ဆရာကြီးသည် သူငယ်ကလေးကို တစ်ချက်စူးစိုက်ကြည့်ပြီး “ပေးလိုက်ပါကွယ်၊ ပေးလိုက်ပါ” ဟု ညင်သာစွာပြောလိုက်ပါသည်။ သူငယ်ကလေးကို မြန်မာစာ ဂုဏ်ထူးတန်းတက်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။

ပါမောက္ဆရာကြီးမှာ ဆရာကြီး ဦးဝန်(မင်းသုဝဏ်) ဖြစ်ပြီး ဂုဏ်ထူးတန်းတက်ခွင့် လျှောက်ထားသော သူငယ်ကလေးမှာ ကျွန်ုတော်ကိုယ်တိုင် ဖြစ်ပါသည်။

နှစ်ပေါင်း (၄၀) ကျော်ကြာသောအခါတွင်ကား

ကျွန်ုတော်သည် ကျွန်ုတော့ကို ဂုဏ်ထူးတန်း တက်ခွင့်ပြုသော ဆရာ ကြီး ဦးဝန်၏ အမွှေကို ဆက်ခံကာ ရန်ကုန်တက္ကာ သို့လ် မြန်မာစာငွာနတွင် ပါမောက္အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ နေပါသည်။

ဆရာ၏ ‘မြန်မာစာ မြန်မာမှူ’ ကို အမှာစာ ရေးရန် စဉ်းစားနေစဉ် ဤဖြစ်ရပ်ကလေးကို သတိရမိခြင်း ဖြစ်ပါသည်။

J

ဆရာ မင်းသုဝဏ်၏ ‘မြန်မာစာမြန်မာမှူ’ ဆောင်းပါးပေါင်းချုပ်စာ အုပ်သည် ၁၉၆၅ ခုနှစ်တွင် ထိုအချိန်က ထိပ်တန်းစာရင်း၀င် စာပေတိုက်ဖြစ်သော ပုဂံစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အဖြစ် တင့်တင့်တယ်တယ်

ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ကျွန်တော်တဗ္ဗာသို့လဲမှာ ဆရာဖြစ်နေပါ။

မှတ်မှတ်ရရ ထိုစာအုပ်မတိုင်မဲ ဆရာ၏ စာအုပ်တစ်အုပ် ထွက်ပါသေးသည်။ ‘ပန်းနှင့်ပင်စည်’ ဖြစ်သည်။ ‘ပန်းနှင့်ပင်စည်’ သည် ကျွန်တော်တို့လို မြန်မာစာ ဆရာင်ယူများကို မြန်မာစာ အခြေခံကောင်းများ ချပေးသော စာအုပ်ဖြစ်သည့်အတွက် များစွာ အကျိုးရှိပါသည်။ စာအုပ်ကို နှစ်သက်မြတ်နှီးစွာ အကြိမ်ကြိမ် အထပ်ထပ် ကျေအောင်ဖတ်ဖြစ်ခဲ့သည်။ ယခုတစ်ဖန် ‘မြန်မာစာ မြန်မာမူ’ ဟူ၍ နောက်ထပ် တစ်အုပ်ပေါ်လာသောအခါ ချက်ချင်း ဝယ်ပြီး ချက်ချင်း ဖတ်လိုက်သည်။ နောက်ထပ်လည်း အကြိမ်ကြိမ် အထပ်ထပ် ဖတ်ဖြစ်သည်။ မိမိတွင် မြန်မာစာ အခြေခံပို၍ ခိုင်မာတောင့်တင်းလာသည်ဟု လည်း ခံစားယဉ်ကြည်လာပါသည်။

ယခု ‘မြန်မာစာ မြန်မာမူ’ ကို ထပ်မံပုံနှိပ်ထုတ်ဝေမည်ဟု သိရသော အခါ မိမိနှင့် ထိတွေ့ခဲ့ရပုံကို ပြန်လည်သတိရပြီး ပိတိပွားမိပါသည်။

၃

‘မြန်မာစာ မြန်မာမူ’ သည် ဘာသာစကား၊ စာပေယဉ်ကျေးမှု ဟူသော ကဏ္ဍသုံးရပ်စလုံးအတွက် အားကိုးအားထားပြစ်ရာ စာစု ဖြစ်ပါသည်။ ဘာသာစကားကဏ္ဍတွင် မြန်မာဘာသာစကား လေ့လာပုံနည်း စနစ်များကို ဆရာက ကျွန်တော်တို့ စာဖတ်သူများအား ခြေခြေမြှစ်မြှစ် အသိပေးထားသည်။ ‘မြန်မာစာလုံးပေါင်းဖြစ်စဉ်’ ဆောင်းပါးကို ဖတ်ရသောအခါ ဗျာည်းသရများကို အစပိုင်း၊ အလယ်ပိုင်း၊ အဆုံးပိုင်း ဟူ၍ စနစ်တကျ ပိုင်း ခြားလေ့လာပုံစနစ်ကို သိနားလည်လာရသည်။ ‘စကားတစ်လုံး၏ဖြစ်စဉ်’ တွင် စကားလုံးတစ်လုံး၏ သမိုင်းကို ရေဆုံးရေဖျား ခြေရာကောက်၍ သုတေသနပြုပုံနည်းနာကို မှတ်သားရသည်။ ‘ထမင်းဆီဆမ်း’ တွင်လည်း ထိုနည်းတူပင် ‘ဆမ်း’ ဟူသော စကားလုံး၏သမိုင်းကို စာပေအထောက်အထားများဖြင့် ခြေရာကောက်ပြထားပါသည်။ ‘မှတ်သုန်နှင့် ဟုပ်တွန်း’ တွင် ထိုစကားနှစ်လုံး၏ အနက်အမို့ပွားရေးကို စူးစမ်းထားပါသည်။ မြန်မာဘာသာစကားလေ့လာပုံနည်း စနစ်များကို သဘောပေါက်နားလည်လာအောင် အသိပေးသော ဆောင်းပါးများ ဖြစ်ပါသည်။

စာပေကဏ္ဍတွင် ရခိုင်၊ ထားဝယ် တိုင်းရင်းသားရှိုးရာ တေးကဗျာများ၊ ဦးပုည်၏ ပျော်စရာကောင်းသော ဒုံးချင်းများ၊ မြန်မာကလေးစာပေသမိုင်းစသည့် စာပေရေးရာများကို မှတ်သားရသည်။ ဆရာကိုယ်တိုင်ပါဝင်ခဲ့သော ခေတ်စမ်းစာပေ လူပ်ရှားမှု အစပိုင်းက ဂယက်အမျိုးမျိုးကို ‘ခေတ်စမ်းစာပေ ပေါ်စက’ တွင် ဆရာက ပြန်လည်သုံးသပ်ပြထားပုံမှာလည်း စာပေသမိုင်း

အတွက် တန်ဖိုးရှိလှပါသည်။ ခေတ်စမ်းစာဆို၏ ခေတ်စမ်းစာပေဆိုင်ရာအမြင် ဟု ဆိုရပါလိမ့်မည်။ ဆရာသည် ကိုယ်တိုင်ကလေးစာပေ ရေးဖွဲ့သော စာဆို တစ်ဦးဖြစ်သည်နှင့်အညီ ကလေးစာပေ ထွန်းကားရေးအတွက် ကြိုးပမ်းကြရန် ‘သားရွှေခဲ’ တွင် တိုက်တွန်းထားသည်မှာလည်း အားတက်သရော ရှိလှပါ သည်။ မြန်မာစာပါမောက္ခာအဖြစ် ဆောင်ရွက်စဉ် တက္ကသိုလ်ဝင်တန်း မြန်မာ စာသင်ရိုးများ ပြုပြင်ပြောင်းလဲခဲ့ပုံကိုလည်း ‘တက္ကသိုလ်ဝင်မြန်မာစာ’ ဖြင့် အသိပေးထားသည်။ အထူးသဖြင့်ကား ဆရာကိုယ်တိုင် ရေးဖွဲ့ခဲ့သော ကဗျာ များကို ‘မိုးတွင်စွေလို့’၊ ‘ဝါတွင်းချိန်’၊ ‘ပြောသံ’၊ ‘ရည်းလေးလေး’ တို့တွင် နှစ်သက်ဖွယ်၊ စိတ်ဝင်စားဖွယ် ဖွင့်ဆိုပြထားသည်မှာ စာပေသမားများအတွက် များစွာ အကျိုးရှိလှပါသည်။ ကဗျာစာဆိုကိုယ်တိုင်က မိမိကဗျာများအကြောင်း ဖွင့်ဆိုပြခြင်းကို ကြားတောင့်ကြားခဲကြားရခြင်း ဖြစ်ပါသည်။ ‘ဆေးရုံ’၊ ‘သဲသာ သောင်မြေ’နှင့် ‘တောင်တော်ရွှေပူဗျား’ တို့ကား ဆရာ၏ ရသမြာက် ကိုယ်တွေ့ စာတမ်းများ ဖြစ်ပါသည်။

ယဉ်ကျေးမှုကဏ္ဍတွင် ဘုရားရှင် ဖွားမြင်တော်မူရာ၊ သွေ့ညာတည်က် ရတော်မူရာ၊ ဓမ္မစကြာဟောတော်မူရာ၊ ပရီနို့ဖွားနှင့်ပြတော်မူရာ ဟူသော နေရာ မြတ်လေးပါး၏ ဂုဏ်ကို လယ်တီဆရာတော်ဘုရားရှင် ကဗျာများနှင့် ဆက်စပ် ၍ ရှင်းလင်းဖွင့်ဆိုပြထားသည်ကို ‘နေရာမြတ်လေးပါး’ တွင် တွေ့နှင့်ပါသည်။ ‘ငှက်လောက’ တွင် မြန်မာငှက်အမျိုးမျိုးအကြောင်းကို စာပေအထောက်အထား များဖြင့် ရှင်းပြထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

‘မြန်မာစာမြန်မာမှူ’ မှ ဆရာဆောင်းပါးအချို့နှင့် ပတ်သက်၍ ကျွန်ုင် တော်၏ တစ္ဆေးတစ္ဆေး တင်ပြချက်များသာ ဖြစ်ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ပြီးနောက် ကျွန်ုင်တော်မြန်မာစာ ကိုယ်ခံအားကို ထပ်လောင်းဖြည့်ဆည်း ပေးသည့် အင်သစ်အားသစ်များစွာ တိုးပွားလာသည်ကား ကိုယ်တွေ့ဖြစ်ပါ သည်။

၄

‘မြန်မာစာ မြန်မာမှူ’ ကို ပြန်လည်ထုတ်ဝေရှု၌ ဤအမှာစာကို ရေး စွင့်ကြံ့ရခြင်းသည် ဆရာဂုဏ်ကျေးမှုးကို တတ်စွမ်းသမျှ ဖော်ကျူးခွင့်ရခြင်း ဖြစ်သည်ဟူ၍လည်းကောင်း၊ ဆရာကို ပူဇော်ကန်တော့ခွင့်ရခြင်း ဖြစ်သည် ဟူ၍ လည်းကောင်း အလေးအနှက် ခံယူပါသည်။ ဤအမှာစာကို ရေးရသည့် အတွက်လည်း များစွာ ဝမ်းမြာက်ဂုဏ်ယူပါသည်။

နေရာမြတ်လေးပါး


ချစ်သား အာနန္ဒာ၊ သာသနတော်၏ သက်ဝင်ယုံကြည်သော အမျိုး
ကောင်းသားတို့ သွားရောက်ဖူးမြော်ထိုက်သော အရပ်လေးပါးသည် လောက
၌ ထင်ရှားရှိပေသည်။ အဘယ်အရပ်တို့နည်း။ (၁) ဘုရားသခင် မီးရှူးသန်
စင် ဖူးမြင်ရာအရပ်လည်း တစ်ပါး။ (၂) ဘုရားသခင် သဗ္ဗည်းတည်တော်
ကို ရတော်မူရာ အရပ်လည်း တစ်ပါး။ (၃) ဘုရားသခင် ဓမ္မစကြာတရားတော်
ကို ဟောတော်မူရာ အရပ်လည်း တစ်ပါး။ (၄) ဘုရားသခင် ပရိနိဗ္ဗာန် ပြုတော်
မူရာ အရပ်လည်း တစ်ပါး။ ဤလေးပါးတို့တည်း ဟု မဟာပရိနိဗ္ဗာနသုတ်
တွင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

ရှေးအခါက လုမြိန်အင်ကြင်းတော့၊ ပုံချက်ယာ မဟာဟောခို့၊ မိဂဒါဂုဏ်၊
ကုသိန္ဒာရုံး၊ ဤအရပ်လေးပါးသို့ သီရိဓမ္မသောကမင်း အစရှိသော မင်း
ကောင်းမင်းမြတ် သာသနဒါယကာ မဟာဇကရာခိုးတို့သည် သွားရောက်ဖူး
မြော်၊ စေတီဘုရား ကျောင်းကန်များကို တည်ဆောက်ပြုလုပ် လျှော့ခိုးခဲ့ကြ
ပြီ။ တရုတ်အမျိုးသား ဖောက်ယန် အစရှိသော ရဟန်းတော်များသည်လည်း
ကြရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီ။ ယနေ့လည်း တိုးပေါ်၊ တရုတ်၊ ယိုးဒယား၊
မြန်မာ၊ သီရိလက်ဗော် စသော ပုံချို့သာဝင် သူတော်စင်တို့သည် နှစ်စဉ်နှစ်
တိုင်း သွားရောက်ဖူးမြော်လျက်ပင် ရှိကြလေသည်။




(၁)

သန္တာရူကာ၊ ဆယ်လကြာသော်
 မဟာသက္ကရာဇ်၊ ခြာက်ဆယ့်ရှစ်ကံ။
 ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
 ချမ်းမြှော့စုံစီ၊ လုမ္မိန္ဒြု
 မဟီလိုက်ဆူ၊ ဖွားတော်မူသည်
 နတ်လူအောင်မြို့၊ လမ်းပါကို။



(၂)


တောရပ်မြိုင်ပေါ်၊ ခြာက်နှစ်ပျော်၍
 ခါတော်တစ်ပုံ၊ ပွင့်ချိန်ကံက
 ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်
 မြှော့ပရမော၊ ပလ္လာင်းမွှေးထက်
 ရွှေသောင်တော်ကြီး၊ ဗိတာန်ထီးနှင့်
 မငြို့ကြည်ဖြူ။ နေတော်မူလျက်
 ရန်မြှောခပင်း၊ အမိုက်သင်းကို
 အရှင်းပယ်ဖျောက်၊ အလင်းပေါက်က
 ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်
 သုံးဘော်လူတို့ ငြမ်းပါကို။



(၃)

ဘုရားဖြစ်ခါ၊ မိဂုဒ္ဓါသို့
 စကြာရွှေဘွား၊ ဖြန်ချိဘွား၍
 ငါးပါးဝရို့၊ စုံအညီနှင့်

မဟိတစ်သေင်း၊ တိုက်အပေါင်းမှ
ခညာင်းကပ်လာ၊ နတ်ပြဟွာအား
ဝါဆိုလပြည့်၊ စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို
မိန့်မြှောက်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည် ရွမ်းတယ်ကို။



(၄)


တရားနတ်စည်၊ ဆော်ရွမ်းလည်က
သုံးမည်ဘုံသိုက်၊ တစ်သေင်းတိုက်ဝယ်
ကျွော်ထိုက်သသူ
နတ်လူပြဟွာ၊ သတ္တာဝါကို
ခေါ်သေင်သို့၊ ဖောင်ကူးတို့ဖြင့်
ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး
သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က
ရာလေးဆယ့်ရှစ်၊ သတ္တာရာဇ်ဝယ်
နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်
ကုသိုန္တာရုံ၊ အင်ကြင်းစုံ၌
ကဆုန်လပြည့်၊ အဂ်ဂါနေ့ဝယ်
ချမ်းမြေ့နို့ဖြူ။ စံတော်မူသည်
ဂုဏ်းဆူသေင်းလုံး ကျော်တယ်ကို။

ဤသည်တို့ကား ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက
အဆိုပါအရပ်လေးပါးတို့ကို ဖွဲ့ဆိုတော်မူသော တရားကဗျာ လေးပုဒ်တို့ပေ
တည်း။

ဤတွင် ရှေးပဝေသဏီအခါက အီနှီယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်
သူတော်စင်တို့၏ ဓလ္လာထုံးစံတစ်ခုအကြောင်းကို ဖော်ထုတ်ရေးသားလို့သည်။
အီနှီယနိုင်ငံတွင် သာသနာတော်နေဝန်း ထွန်းလင်းတောက်ပဆဲအခါက ဗုဒ္ဓ
ဘာသာဝင် သူတော်စင်တို့သည် အဆိုပါ နေရာမြတ်လေးပါးသို့ အရပ်ရှစ်

မျက်နှာမှ သွားရောက်ကြကာ စေတိပုထိုး ဂူကျောင်းဘုရားတို့ကို ဖူးမြော်ကန် တော့လေ့ရှိကြသည်။


ယခုအခါတွင် ကျိုက်ထီးရိုးဘုရားသို့ သွားသော ဘုရားဖူးသူများ သည် အပြန်တွင် ကျိုက်ထီးရိုးဘုရားဖူး အထိမ်းအမှတ် ဝါးဖြင့်ပြီးသော ပစ္စည်း များကို ဝယ်ယူလာလေ့ရှိသည်။ ရွှေစက်တော်ဘုရား၊ မန္တလေးဘုရားဖူး စသော သူတို့သည်လည်း မိမိတို့ရောက်ခဲ့သောအရပ်မှ အထိမ်းအမှတ်ပစ္စည်းများကို ဝယ်ယူလာခဲ့လေ့ရှိသည်။ ထိုနည်းတူစွာ ရှေးအိန္ဒိယနိုင်ငံတွင်လည်း ဘုရားဖူး များသည် အထိမ်းအမှတ်များကို ဝယ်ယူခဲ့ကြသည်။ ထိုအထိမ်းအမှတ်ပစ္စည်း များမှာ နှစ်ပေါင်းနှစ်ထောင်ကျော် ကြာပြီဖြစ်၍ ပျက်စီးတိမ်မြုပ်ကြပြီဖြစ်သော လည်း ခံနိုင်ရည်ရှိသော ပစ္စည်းအချို့ကိုကား အိန္ဒိယပြည် ရှေးဟောင်းသုတေသနမှာ တူးဖော်ရာဖွေ တွေ့ရှိလေ့လာပြီးကြလေပြီ။ ထိုပစ္စည်းများမှာ သတ္တုကို သွန်းလုပ်ထားသော ဒုက္ခိုးများ ဖြစ်ကြသည်။ ဤဒုက္ခိုးများကို အိန္ဒိယ နိုင်ငံ နေရာအနဲ့အပြားတွင် အများအစား တွေ့ရသော်လည်း တံဆိပ်ပုံများ မှာကား ဆယ်မျိုးမျှလောက်သာ ဖြစ်သည်။



ပထမတံဆိပ်ပုံမှာ ပဒ္ဒမ္မာကြာပွင့်ပုံ ဖြစ်သည်။ ဤပုံမှာ အလောင်း တော်မင်းသား လုမြို့နိုင်ကြောင်းတော်၌ မယ်တော်ဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် သည့် အထိမ်းအမှတ်ဖြစ်သည်။ ဖွားမြင်ပြီး မကြာမြင့်မိပင် အလောင်းတော် သည် မြောက်သို့ ခုနစ်ဖဝါး လုမ်းကြတော်မူရာ၌ ပဒ္ဒမ္မာကြာပွင့် ခြေတော် အောက်က ခံသည်ကို အကြောင်းပြ၍ ပဒ္ဒမ္မာကြာပွင့်တံဆိပ်ကို ဒုက္ခိုးတွင် ခတ်နိုပ်ထားခြင်းဖြစ်သည်။ ဤဒုက္ခိုးမျိုးကို လုမြို့နိုင်ကြောင်းတော်သို့ သွားရောက် ဘုရားဖူးကြသော သူတော်စင်တို့အား ရွှေကြိုများက ရောင်းကြသည် ဟု ပညာရှိများ အယူရှိသည်။




ဒုတိယတံဆိပ်ပုံမှာ ဖောဓိပင်ပုံ ဖြစ်သည်။ အလောင်းတော်သီဒ္ဓတ္ထသည် ဖောဓိပင်နှင့် ရွှေပလ္လာတွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်ကို အကြောင်းပြချု ဖောဓိသောင်တံဆိပ်ကို ဒက္ခိုးတွင် ခတ်နိုပ်ထားခြင်းဖြစ်သည်။ ဤဒက္ခိုးမျိုးကို ပုံစံဂယာ မဟာဖောဓိအရပ်မှ ဘုရားဖူးသူတို့ ဝယ်ယူသွားကြသည်။



တတိယတံဆိပ်ပုံမှာ လူည်းသီးရဟတ်စကြာပုံ ဖြစ်သည်။ မိဂဒါဂုန်း ဘုရားသခင် ဓမ္မစကြာ ဖောတော်မူသည်ကို အကြောင်းပြချု ဤတရားစကြာပုံကို ဒက္ခိုးတွင် ခတ်နိုပ်ထားခြင်းဖြစ်သည်။



စတုတ္ထတံဆိပ်ပုံမှာ ထီးနှင့် တကွသော စေတီပုံ ဖြစ်သည်။ ဤပုံမှာ ကုသိန္ာရုပြည့်၌ ဘုရားသခင် ပရိနိဗ္ဗာန်စံယူသည်ကို အကြောင်းပြချု စတ်တော်ကို ငြာပနာရာ စေတီတော်ပုံကို အထိမ်းအမှတ်ပြခြင်းဖြစ်သည်။



ဤတံဆိပ်တို့တွင် ယခုဆိုက်ရောက်ဆဲဖြစ်သော ကဆုန်လပြည့်
ဘုရားမွေးနေ့အခါနှင့် ပဒုမ္မာကြာတံဆိပ်သည် သက်ဆိုင်လျက်ရှိပေသည်။
ဘုရားမွေးနေ့နှင့် ဘုရားမွေးရာ ဒေသတို့ကို ပဒုမ္မာကြာပွင့်တံဆိပ်ဖြင့်သာ
လျှင် အထိမ်းအမှတ်ပြုသည် မဟုတ်သေး။ ဦးချို့နှင့်တကွသော နွားဦးခေါင်းပံ့
နှင့်လည်း အထိမ်းအမှတ် ပြကြလေသေးသည်။ အဘယ့်ကြောင့်ဆိုသော်
အလောင်းတော် မီးရူးသန့်စင် ဖွားမြင်သောလသည် မြန်မာလို ကဆုန်လ၊
ပါဋ္ဌာန်လို ပြီသာရာသီဖြစ်လေသည်။ ပြီသာရာသီမှာ နွားလားဥသာ
အဆင်းရှိသော ရာသီဖြစ်လေသောကြောင့်တည်း။

ရခိုင်ပြည်နယ်မှ အမြဲတေများ

ကျွန်တော်သည် ထက်အာကာဖို့၊ ဝါယောတွံ၍ အစချိသော ရခိုင်ရတုကို မြန်မာစာညွှန်ပေါင်းစာအုပ် ပေါ်ခါစ ဖတ်မိကတည်းက ရခိုင်စာပေတို့ကို အဝေးက တွေး၍ နှမြောလျက်ရှိမိပါသည်။ ထို့နောက် ဝဂါပုံ၊ အခူးမင်းညီ၊ မဟာပညာကျော်တို့၏ စာများကို လေးလေးစားစား ဖတ်ရွတ်လေ့လာမိပါသည်။ သို့သော်လည်း ဤပုဂ္ဂိုလ်များနည်းတူ အခြားရခိုင်ပညာရှိတို့သည် လည်း ရတု၊ ရကန်၊ အဲ၊ အန်၊ ဧရာင်းမှ စ၍ လက်ာစကားပြေတို့ကို ရေးခဲ့ကြပေမည်။ ထိုစာပေတို့ကို မတွေ့ရသဖြင့် မကျေမနပ် ဖြစ်လျက်ပင် ရှိရပါသည်။ ထိုကြောင့် ရခိုင်အမျိုးသား မိတ်ဆွေများနှင့် စကားစမြည် လက်ဆုံကျသည် အခါတိုင်း ရခိုင်စာပေအကြောင်းကို မေးမြန်းရာ အဘိုးအဘွားများတော့ ရခိုင်စာပေတို့ကို လေ့လာမှုတ်သားကြပါသည်။ ပေစာ၊ ပုရပိုက်စာများလည်း ရှိပါသေးသည် ဟူသော အဖြေမျိုးကိုသာ အရများပါသည်။ သို့သော်လည်း အချို့မိတ်ဆွေများထံမှ သီချင်း အတိုအစ ကလေးများကို ရဖူးပါသည်။ ထိုအတိုအစ ကလေးများကား ၁မောက်ပတ္တမြားကြီးမှ ပုံထွက်လာသော ကျောက်စကျောက်နကလေးများကဲ့သို့ စိတ်ကိုနှစ်သက်စေ၍ ပင်ရင်းပတ္တမြားကြီးကို ရှာဖွေတွေ့ရှိလိုသောဆန္ဒကို အထူးအားပေးလျက် ရှိပါတော့သည်။ ကျွန်တော်၏ နည်းတူ အခြားစာပေ ဝါသနာပါသူတို့အားလည်း ဤဆန္ဒမျိုး ပေါ်ပေါက်စေလိုသော အာသီသဖြင့် အောက်တွင် ရခိုင်အမြဲတေများကို ဖော်ပြလိုက်ပါ၏။

(၁)

အောက်ပါကဗျာမှ အင်္ဂလိပ်လူမျိုးများ ရခိုင်ပြည်နယ်တွင်းသို့ ချဉ်းနှင်းဝင်ရောက်စအခါက အများပြည်သူတို့ သီဆိုကြွေးကြော်သော တဘောင်သီချင်းဟု သီရပါသည်။

အဂ်လိပ်ရှေ့၊ ကိုက်လတ်တော့
တောင်က လိပ်ကြီး ထွက်လို့ပြီး။
ဝရစ်တောင်က ခွေးလည်း ဘောင်ဘောင်
ဟောင်လတ်တော့
ချင်းမ လက်ဖွဲ့၊ ထိုးလတ်တော့
မြို့မ လက်ဖွဲ့၊ ထိုးလတ်တော့

(၂)

အောက်ပါသီချင်းမှာ ဒါကာ၊ မောက်သူ့အ စသော ဘင်္ဂလားမြို့များ
သို့ ရရှိနိစစ်သည်တော်များ ရေကြောင်းချိတက်ရာတွင် သီဆိုသော ရဲလှေသီ
ချင်း တစ်ပိုင်းတစ်စဟု သိရပါသည်။

ချင်းမ ဗုတ်ဆုံး၊ နဆာလှုံး
ဗုတ်ဆုံး နီရွာ၊ ယာတောင်မှာ
ဟုံးဝ ကျောက်ဖား၊ ခေါင်းလောင်းခူး
တစ်ယူဇနာ၊ ကျွန်းနံသာ
ဒေါက်ကာလေ၊ မောက်သူ့အမာလေ
ဒေါက်ကာအဖျား၊ ဘင်္ဂလားသို့။

(၃)

ကလေးသူငယ်များ ဒန်းလွှဲ ဒန်းစီးသောအခါ၌လည်းကောင်း၊ သား
သည်မိခင်များ ကလေးပုခက်လွှဲသောအခါ၌လည်းကောင်း၊ သီဆိုကျူးရင့်
တတ်သော သီချင်းများမှာ အောက်ပါတို့ ဖြစ်ပါသည်။

အမေလေ ယောင်းမလေ။
ထိုးနှင့် ထမ်းစင် အယင်ယူခာ။
စရဘွဲ့ အိမ်နောက်က။
နောက်ကအိမ်ရှင် မန်းကျေည်းပင်။
ပင်လယ်ပင်စွဲပ် ကပိုင်ရွာမှာ
လီသသွော်လေ လီသသွော်လေ။
အဘာကြီး ဝါဝါ
တောင်ရင်းစွန်းက မြင်းစီးလို့လာ။
နှမသန္တာ
ငွေဖလားနှင့် ကွမ်းယာလို့ပါ။
ငါ့ကိုတယာ မပီးလား။
ကွန်ဆိုးမ သမိန်း ဂျိန်းဂျိန်း။

(၄)

အောက်ပါစာများ အကြောင်းအကျိုး ဆက်ကာဆက်ကာ ကလေးများ
ညုတ်ပွားအောင် ရှေးသူတို့ ကြံဖန်စီစဉ်ပေးသော ကလေး အငြိုးပြေ စာတစ်
မျိုးဖြစ်ပါသည်။

အဘာဝါ-အဘာ ရီခပ်လား လီယင့်။
အမင်ဝါ-အမင် ဆန်ဖွပ်လား လီယင့်။
ဆန်ဝါ-ဆန် စပါးထောင်း လီယင့်။
စပါးဝါ-စပါးဗြိုက်ရှေ့စား လီယင့်။
ကြိုက်ရှေ့ဝါ-ကြိုက်ရှေ့ စန်သုတ်လား လီယင့်။
စွန်ဝါ-စွန် အခေါင်းဝင် လီယင့်။
အခေါင်းဝါ-အခေါင်း မီးတိုက် ပိုက်လီယင့်။
မီးဝါ-မီး ရီဆွဲတိုက်လီယင့်။
ရီဝါ-ရီ ဆင်ပြောင်ကြီးဗြိုက်လီယင့်။
ဆင်ပြောင်ကြီးဝါ-ဆင်ပြောင်ကြီး တောင်စဉ်ယောင်းလီယင့်။
တောင်စဉ်ဝါ-တောင်စဉ် ဆန္ဒ်းစိုက် လီယင့်။
ဆန္ဒ်းဝါ-ဆန္ဒ်း သက်နှုံး ဆိုးလီယင့်။
သက်နှုံးဝါ-သက်နှုံး မောင်ရှင် ဝတ်လီယင့်။
မောင်ရှင်ဝါ-မောင်ရှင် ပန်းဆွဲတ်လား လီယင့်။
ပန်းဝါ-ပန်း ဘုရား တင်လီယင့်။
ဘုရားဝါ-ဘုရား နိုဗ္ဗာန် ဝင်လီယင့်။

(၅)

ကလေးသူငယ်များ အပျော်းပြေ သီဆိုပျော်မြှုံးကြသော သီချင်းများ
မှာ အောက်ပါတို့ဖြစ်ပါသည်။

အဝေ အဝေ
ငသံခေါ်
မတ်စကားကို
ကျွဲစား ရော်။
အဝေယောက်ဖ
ခွေး ခေါ်ခေါ်
ယောက်ဖ ခွေးခေါ်
ရွာလုံးကျော်။
အခုံခုံ

ရွှေဖရံသီး။
 နှင်း မကျလို့
 မကြီးသီး။
 နှင်းကျလတ်မေ
 ကြီးလတ်မေ။
 ငရွှေအေးရှိ၊ အငေခါ
 ပင်လယ်နားမာ ရီကစပ်တေ။
 ကျွဲခရာလေး အင်းအင်း။
 ဆင်ခရာလေး အင်းအင်း။
 ဘဲမညို့ ဘဲဖို့ ချောင်းကိုဆင်း။
 အထေက်ပါ စာတိပေစကလေးများနှင့် စပ်လျဉ်း၍ အနက်အဓိပ္ပာယ်
 အသံနေ အသံထား စသော သို့သင့်သို့က်သည့် အကြောင်းအရာများကို
 ရရှိင်အမျိုးသားများက ရှာဖွေရေးသားကြပါလျှင် ကျေးဇူးများဖွယ်ဖြစ်ပါ
 သည်။ (၁၉၅၀)

[၁၉၆၁ ခုနှစ်တွင် ဦးစကိုန္ဒ ရှာဖွေစောင်းစီစဉ်၍ ရရှိင်ရှုံးဟောင်း
 ရာဇဝင်နှင့် စာပေအဖွဲ့၊ က ထုတ်ဝေသော ရရှိင်သဘာဝတေးကဗျာများ စာ
 အပ်ကို ဆက်လက်ဖတ်ရှုကြပါ။]

ဟသာရသ

စာပေအဖွဲ့အနွဲ့ဆိုင်ရာ အရသာကိုပါးတွင် ပြီးရယ်ခြင်းကို ဟသာရသဟု နားလည်ရသည်။ မည်သည့်အကြောင်းကြောင့် ပြီးရယ်ရသနည်း။ ကိုရိုးကားရား ဖောက်ဖောက်ပြန်ပြန် ကမောက္ကမ ပြောခြင်းဆိုခြင်း ပြောခြင်း တို့ကို ကြားရမြင်ရသောကြောင့် ပြီးရယ်ရသည်။ ဤကား အလက်ာကျမ်းတို့၏ ဆိုမိန့်ချက်ကို ကျွန်ုတ် နားလည်မိသမျှ ပြန်ပြောရခြင်းဖြစ်သည်။

တစ်ဖန် ရယ်မောခြင်းကို ခြောက်မျိုး ခွဲပြထားပြန်သည်။ (၁) မျက်လုံးပွင့်ရုံ ရယ်ခြင်း၊ သိတ်။ (၂) သွားပေါ်ရုံ ရယ်ခြင်း၊ ဟသိတ်။ (၃) အသည်းည်းထွက်ရုံ ရယ်ခြင်း၊ ဝိဟသိတ်။ (၄) ပခုံးဦးခေါင်းလှပ်အောင် ရယ်ခြင်း၊ ဥပဟသိတ်။ (၅) မျက်ရည်ထွက်အောင် ရယ်ခြင်း၊ အပဟသိတ်။ (၆) ကိုယ်ကိုပစ်၍ ရယ်ခြင်း၊ အတိဟသိတ် ဟူ၍ ရယ်မောခြင်းခြောက်ပါးဟု ခွဲပြထားသည်။

တစ်ဖန် အမှတ် (၁) နှင့် (၂) ဖြစ်သော (သိတ်) (ဟသိတ်) ကို မြတ်သောသူ၏ ရယ်ခြင်း၊ (၃) ဝိဟသိတ်နှင့် (၄) ဥပဟသိတ်ကို အလတ်ဖြစ်သော သူ၏ ရယ်ခြင်း၊ (၅) အပဟသိတ်နှင့် (၆) အတိဟသိတ်ကို ယုတ်သောသူ၏ ရယ်ခြင်းဟု အယုတ် အလတ် အမြတ် အမျိုးအစားအားဖြင့် သုံးပါးခွဲးထားသည်။

ဟသာရသခန်းတွင် ဥဒါဟရက်ဆောင်၍ ပြထားသောဂါထာတို့ကို တွေ့ရသည်။ သို့သော်လည်း ပြီးဖွံ့ဖြိုးရယ်ဖွံ့ဖြိုးကိစ္စတို့ကိုသာ တွေ့ရသည်။ ပြီးရယ်ခြင်း ပြီးရယ်ပုံတို့ကို မတွေ့ရ။ ဤဆောင်းပါးတွင် ပြီးပုံရယ်ပုံကို မဆွေးနွေးလို့။ ပြီးဖွံ့ဖြိုးရယ်ဖွံ့ဖြိုးတို့ကို ဆွေးနွေးလို့သည်။

အထက်တွင် ထုတ်ဆောင်ကိုးကား ဖော်ပြခဲ့သည့်အတိုင်း အလက်ာဆရာသည် ဟသာရသ ရယ်မောခြင်းကို ခြောက်ပါးသုံးမျိုး ခွဲပြဘိသကဲ့သို့

ပြီးဖွယ် ရယ်ဖွယ်တို့ကိုလည်း အနေစား အကြမ်းစားအားဖြင့် နှစ်မျိုးခဲ့ပြထိက် သည်၊ ခဲ့ပြနိုင်သည်ဟု ထင်ပါသည်။

လူတို့သည် ပြီးချင်ရယ်ချင်ကြသည်။ ပြီးဖွယ်ရယ်ဖွယ်တို့ကို ပြော ဆိုရေးသားပြုမှုကြသည်။ ပြီးဖွယ်ရယ်ဖွယ်တို့ကို တွေ့လည်း တွေ့ရတတ် သည်။ စာနယ်ဇင်းတို့တွင် ရယ်ချင်ဖွယ်အခန်းများကို ထည့်သွင်းဖော်ပြက သည်။ ဓာတ်ပွဲ၊ အပြိုမ့်ပွဲ၊ ရပ်သေးပွဲ၊ ရပ်ရင်ပွဲ၊ ပြောတ် စသည်တို့တွင် ရယ် ချင်ဖွယ်အခန်းတို့ကို ထည့်သွင်းကြသည်။ လူချင်တော်တို့ကို လူအများ နှစ် သက်ကြသည်။ အသောခန်းကို လူအများ တောင့်တာကြသည်။ ပြီးချင်ရယ် မောရလျှင် အသက်ရှုည်သည်ဟုပင် လူတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဟသာရသသည် လောကီစာပေတွင် အရေးကြီးသော ရသတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။

ပါဋ္ဌာန်အလက်းကျမ်းနှင့် နိုဘွဲ့များကို စီစဉ်ရေးသားကြရာတွင်ကား ကျမ်းဆရာတို့သည် လောကုတ္ထရာစာပေမှ ရယ်ချင်ဖွယ်တို့ကို ရှာဖွေကြသည်။ ဥဒါဟရာ၏အဖြစ် ကိုးကားဆောင်ယူဖော်ပြကြသည်။ ဥပမာအားဖြင့် ဆိုရလျှင် အလက်းကျမ်းဆရာတစ်ဦးက ၅၅၀၊ ၃၂၁နံပါတ်၊ သောမဒတ္ထရာတ်ကို ဆောင် ယူပြသည်မှာ အောက်ပါအတိုင်းဖြစ်သည်။

ရှေးအခါက သောမဒတ္ထ အမည်ရှိသော သူဆင်းရဲပုဂ္ဂား တစ်ဦးသည် အလွန်ရှုက်တတ်ကြာက်တတ်သည်။ နွားတစ်ရှည်းနှင့် လယ်ယာလုပ်ကိုင် အသက်မွေးရာတွင် နွားတစ်ကောင် သေသဖြင့် ဗာရာဏသီမင်းထံတွင် တစ်ရှည်းပြည့်အောင် နွားတစ်ကောင် တောင်းလိုသောကြာင့် နွားတောင်းဂါထာကို တစ်နှစ်တာမျှ သား ထံတွင် သင်အံလေ့ကျက်လေသည်။ ထိုဂါထာ၏သဘောမှာ အရှင် မင်းကြီး ကျွန်ုပ်၏ နွားနှစ်ကောင်တွင် တစ်ကောင်သေခဲ့၍ တစ် ကောင်လိုနေပါသည်။ ထို လိုသောနွားကို ပေးပါလေ့ဟု ဖြစ်သည်။ သို့သော်လည်း မင်းရှေ့သို့ရောက်သောအခါ ရှုက်ကြာက်လန့် ထိတ်သောကြာင့် ယောင်မှားကာ အရှင်မင်းကြီး ကျွန်ုပ်၏ နွားနှစ် ကောင်တွင် တစ်ကောင်သေခဲ့၍ တစ်ကောင် ကျွန်ုပ်နေပါသည်။ ထို ကျွန်ုပ်သောနွားကို ယူပါလေ့ဟု ဖောက်ဖောက်ပြန်ပြန် လျှောက် ထားမိလေသည်။

ဤအဖြစ်ကား ရယ်ဖွယ်သာတည်း။

ဤဥဒါဟရာ၏ကား ရယ်ဖွယ်အနေစား ဖြစ်သည်။ မောင်နှင့် နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့် ပြောရဲဆိုရဲ ကြားရဲနာရဲသော ရယ်ဖွယ်စကား

မှတ်ဖွယ်စကား ဖြစ်သည်။ တိုးတိုးဖတ်လည်း ဖတ်ရဲသော၊ ကျယ်ကျယ်ဖတ်လည်း ဖတ်ရဲသော ဥဒါဟရာဏ်ဖြစ်သည်။

ဒုတိယ အလက်နိသူဆရာတစ်ဦးက ဆောင်ယူဖော်ပြသော ဥဒါဟရာဏ်မှာ ၅၅၀၊ တိကန်ပါတ်၊ ကန္တပဇ္ဈတ် ဖြစ်လေသည်။

လွန်လေပြီးသောအခါ ဘုရားလောင်းပုံ့နှဲးသည် ရသေ့
ရဟန်းပြ၍ ဟိမဝန္တာအရပ်ဝယ် ဂိုဏ်နား၌ ကျောင်းဆောက်၍ စုနှု
ကစားခြင်းကို ကစားလျက်နေ၏။ ဤဇာတ်၌ အလောင်းတော်သည်
အလွန် လျှစ်လျှော်သတ်။ ဥပေက္ဗာ ပါရမိကို ဖြည့်သတ်။ ထို
ဘုရားလောင်းသည် ကျောင်းတံခါး၌နေစဉ် တစ်ခုသော၊ သီလမရှိ
သော၊ ပြစ်မှားတတ်သော မျာ်က်တစ်ကောင်သည် လာလတ်၍ နား
ပေါက်တို့၌ အဂိုဇာတ်ကို သွင်းသောအမှုကို ပြ၏။ ဘုရားလောင်း
သည် မမြစ်မူ၍ လျှစ်လျှော်လျက် နေ၏။ ထိုအခါ တစ်နေ့သြား
တစ်ခုသော လိပ်သည် ရောက်သည်ဖြစ်၍ ဂိုဏ်နား၌ ခံတွင်းကိုဖွင့်
၍ နေပူခံလျက် အိပ်၏။ ထိုလိပ်ကိုမြင်၍ လျှပ်ပေါ်သော မျာ်က်
သည် လိပ်၏ခံတွင်း၌ အဂိုဇာတ်သွင်းခြင်းကို ပြ၏။ ထိုအခါ လိပ်
သည် နိုး၍ မျာ်က်၏ အဂိုဇာတ်ကို ကြော်၌ထည့်သို့သကဲ့သို့
ကိုက်၏။ ပြင်းစွာသော ဝေဒနာသည်ဖြစ်၏။ ထိုဝေဒနာကို သည်း
ခံအုံသောင့် မတတ်နိုင်ရကား လိပ်ကို လက်နှစ်ဖက်တို့ဖွင့် ချီမံ၍
အကူအညီ တောင်းအုံသောင့် ဘုရားလောင်းရသေ့ထံသို့ သွား၏။
ဘုရားလောင်းသည် လိပ်ကို ပိုက်၍လာသော မျာ်က်ကို မြင်၍
အကြောင်းရင်းကို ဆင်ခြင်စဉ်းစားမိသောအခါ ပြက်ရယ်ပြုလို့သ
ဖွင့် ဤသို့ ဆီးကြိုဆိုလင့်၏။ သပိတ်ပိုက်၍ ဆွမ်းခံလာသော
ပုံ့နှဲးကဲ့သို့ ကျွန်ုပ်ထံသို့ ချဉ်းကပ်လာသူကား အဘယ်သူနည်း။
အဘယ်အရပ်တွင် ဆွမ်းခံပါသနည်း။ အဘယ်သူ့ထံတွင် ဆွမ်းရ
ပါသနည်း ဟု လုမ်း၍ မေးလေသည်။

ဤမျာ်က်၏ အဖြစ်နှင့် အလောင်းတော်ရသေ့၏ စကားတို့ကား
ပြုးဖွယ် ရယ်ဖွယ်ပင်ဖြစ်သည်။ သို့သော်လည်း မိန့်တော်မူသောအကြောင်း၊
ဟောတော်မူသော ကိုစွဲတို့ကား ပြုးဖွယ်ရယ်ဖွယ် မဟုတ်။ မျာ်က်ကို ဆိုဆုံးမ
လို့သော ဆန္ဒတော်ဖြစ်သည်။ ဤဇာတ်ကို တရားသဘောအနေနှင့် ကြည့်လျှင်
ဆိုဖွယ်ရာအကြောင်းမမြင်။ သို့သော် ဟသာရသ ပိုင်းတွင် ပြုးဖွယ်ရယ်ဖွယ်
သက်သက်အဖြစ်နှင့် ဆောင်ယူကိုးကားသည်ကိုကား ဆင်ခြင်ဖွယ်ရှိသည် ထင်
သည်။

ဤဇတ်ကို ရယ်စရာဇတ်အနေနှင့်ကြည့်လျှင် ရယ်ဖွယ်အကြမ်းစား
ဟူ၍သာ မှတ်ရချိမ့်မည်။ အလက်ာကျမ်းတွင် ဤဥဒ္ဓါဟရ၏ကို ထုတ်ဆောင်
ကိုးကားဖော်ပြသဖြင့် အလက်ာကျမ်း လေ့လာသူတို့ အယူချွတ်လွှဲစရာ ရှိ
သည်။

အလက်ာကျမ်းဆရာကြီးများပင် မကြားကောင်း မနာသာသော ရယ်
ဖွယ်ပြယ်ဂို့ဆောင်ယူကိုးကားကြသေးသည်။ ငါတို့လည်း မကြားကောင်း
မနာသာသော ရယ်ဖွယ်ကို ရေးသားဖွဲ့စွဲပါသော်ကော ဟု အကြံပေါက်ကြ
ရာသည်။ ပေါက်လည်း ပေါက်ခဲ့ကြပြီ။ စာဆိုကြီးများပင် ဤရယ်ဖွယ်မျိုး
ရေးသည်ကို တွေ့ရသည်။

ဥပမာ ရှေးပြဇာတ်တစ်အုပ်၌ အောက်ပါ ပတ်တိုက်စကားကို တွေ့
ရသည်။

အို - ဆရာရို့။

ရှေးသရောအခါ၊ ဟောမဝါမှာ
သာယာစွာဘိ

ချွေမှုန်ဝိတ်ဆဲ၊ ကြာမျိုးရံ

ရေကန်ကြီးရှိသတဲ့ - ဆရာရို့။
ထိုရေကန်သို့

လူတန်ယောကျား၊ တစ်ယောက်သားသည်
အမှားသင့် ရောက်လှာ

နေက ပူပြင်း၊ ရေငတ်ခြင်းကြောင့်
ဆင်းလို့ သောက်ရော့။

ခေါင်း စောက်ထိုးထား၊ တင်ပါး မိုးမွှော်
သိုကြားကိုသရော်သလို့၊ ဓာတ်လုံးပေါ်ခင်းရာတွင်
တောတွင်းက ယောင်တောင်တောင်၊ လူဝံကြီးတစ်ကောင်လဲ
များအောင်မကြာ

ရေကန်တွင်းသို့၊ စွဲတ်ဆင်း၍ လာပြီးလျှင်
မောင်ဘေး ကပ်ပယ်အိတ်၊ နီချိတ်ချိတ် စုတ်ဖတ်ဖတ်

ပင့်ကူမြှေး ရစ်ကာနှင့်၊ ကျိုးအာသီးမှတ်လေတော့
ဆတ်ခနဲဆုပ်၊ ဆွတ်တော့မည်လုပ်ရာတွင်

ရုတ်တရက် မကြွေ့တဲ့၍၊ မမှည့်သေးပါတကား
နက်ဖြန်ခါမှ၊ ငါလာ၍စားမည်ဟု

ငိုက်သား လူဝံမဲ့၊ အကြံလွှဲပေလို့

မဆွတ်ဘဲသွား၊ ထိုယောကျားလ
ကံအားလျှော့စွာ၊ ဘေးလွတ်ရှာရေ့။

နောက်တစ်ခုကို အသဒီသရတုမှ ထုတ်ဆောင်၍ ပြပါအံ့။ ထိုရတု
မှာ ရှင်လောင်းလှည့်ရာတွင် ဆိုရသော ချွဲလိုက်ရတုဖြစ်သည်။ ထုတ်ဆောင်အံ့
သော စာပိုဒ်ဆိုင်ရာ စကားစပ်မှာကား အလောင်းတော် အသဒီသ မင်းသား
မှားရေးပြရာတွင် ပွဲကြည့်ပရိသတ်များ ကြောက်လန်း၍ ပြေးကြလွှားကြ လ
ကြဖြေကြပုံကို ဖွဲ့စွဲထားခြင်း ဖြစ်သည်။

ချုံကိုဝင်၊ ဥမင်ရူသို့အောင်း။

ဘူးစင် ပဲစင်၊ ဖရံစင်မှာ

ခိုဝင်လွတ်ကြောင်း ကြောင်းနှင့်။ (၇)

ဘန်းကိုဆောင်၍၊ တောင်းနှင့် ကာသူကာ။ (၇)

ဦးခေါင်းစောက်ထိုး၊ လက်ကိုမိုးသည်

ရှိခိုး တစာစာတည်း။ (၇)

ကယ်ကြပါ ကယ်ပါ အို အမို။ (၇)

ဘုရား ဘုရား၊ ကျွန်တို့အားကို

သိကြား မြင်ပါဘိလေ့။ (၇)

သေမချိသည်၊ မျက်စီမှုးဝေရီ။ (၇)

ဘယ့်နှယ်မသိုး၊ မိုးလုံးဖိုးသည်

ပြုအီ ကျချေပြီတည်း။ (၇)

တစည်စည်သည်၊ ငါ့မြည် အော်ဟစ်ကြွေး။ (၇)

တစ်ယောက်ကိုတိုက်၊ တစ်ယောက်ခိုက်သည်

မြေနှိုက် လိမ့်ကာထွေး၍။ (၇)

ပြေးသူပြေး၊ မှိုင်သူမှိုင်။ (၇)

ချွေရင်ဖွေးဖွေး၊ ပျိုကလေးတို့

ကိုယ်ရေး မလုံနိုင်ခဲ့။ (၇)

တယိုင်ယိုင်သည်၊ တထိုင် တကုန်းကုန်း။ (၇)

ထက်အောက် တွင်းပြင်၊ တက်တက် စင်အောင်

ဘဝ်ပြာ၍အုန်းသည်။ (၇)

တစ်လုံး နှစ်လုံး၊ ဂျိုးဥလုံးကို

မဖုံးနိုင်ပြီဘဲတည့်လေး။ (၇)

တစ်ပေါင်နှစ်ပေါင်၊ သပြေရောင်ကို

လုံအောင် တတ်နိုင်ဘဲတည့်လေး။ (၇)

တစ်ပေါ်နှစ်ပေါ်၊ ကိုယ်လုံးပေါ်သည်
ပဲလျှော် အာတာ ကွဲတည့်လေး။ (၇)

ဤရယ်ဖွယ်မျိုးတို့ကို စာပေတွင် အတော်ကလေး တွေ့ရသည်။
အရပ်ထဲတွင် အများအပြား ကြားရသည်။ သို့သော် ဤထက် နက်နဲ့သိမ်မွေ。
၍ ရယ်မြှူးဖွယ်ကောင်းသော စကားနှင့် စကားယဉ်တို့လည်း အများပင် ရှိပေ
သေးသည်တည်း။ (၁၉၅၁)

မဝါလွှမ်းစမား

ပါမောက္ခဆရာကြီးဦးဖေမောင်တင်သည် ထားဝယ်စကားအကြောင်းဆောင်းပါးကို မြန်မာနိုင်ငံတော် သုတေသနအသင်းဂျာနယ်တွင် ရေးခဲ့ပြီ။ ဆရာအဘွားက ထားဝယ်အဆက်အနွယ်ကွာ။ ဒါကြောင့် ဆရာ ထားဝယ်စကားအကြောင်းကို ရေးနိုင်တယ်ထင်တယ် - ဟု ကျွန်ုတော် ထားဝယ်ဘက် သို့ အလည်တွက်ခါနီးတွင် ဆရာကြီးက အမိန့်ရှိသည်။ ကျွန်ုတော်ကား ထားဝယ်သို့ အပန်းဖြေရန် ရည်ရွယ်ချက်နှင့် သွားဖို့ ကြံစည်ခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာကြီး၏ ဆောင်းပါးကို နောက်ထပ် ပြန်လည်မဖတ်မိပါ။ ငယ်စဉ်က လေ့လာဖူးသည်သာ ရှိသည်။ သို့သော်လည်း ထားဝယ်သို့ ရောက်သော အခါ အေသနရ ဗဟိုသုတေသနရ ဗဟိုသုတေသန စသည်တို့သည် မရှောင်နိုင်အောင် ပေါ်များသည်ကို တွေ့ရသဖြင့် ခရီးသွားဟန်လွှဲ မေးမြန်းမှတ်သားခဲ့ရပေသည်။

တစ်နှစ်သောအခါ မိတ်ဆွဲဦးဘမောင်နှင့် စကားလက်ဆုံးကျမိသည်။ ကျွန်ုတော်က ပြောပါသည်။ ငင်ဗျားတို့စကားသံမှာ ကောက်ကိုကော့အောက်ကိုအော့ ဆိုကြတယ်။ အင်းလေးက အင်းသားစကားသံနဲ့ ဆင်တယ် ဗျား။ သူတို့ဆီမှာ စကားစဉ်တစ်ခု ရှိတာကို ကျွန်ုတော် မှတ်သားဖူးပါတယ်။ ညောင်ပင်အောက်က မျောက်၊ ကျောက်ခဲနဲ့ ကောက်ပေါက် ဆိုတာကို အင်းသားများကတော့ ညောင်ပင်အော့ကမျော့၊ ကျော့ခဲနဲ့ကော့ပေါ့လို့ ဆိုကြသတဲ့ ဟု ကျွန်ုတော်က ပြောပါသည်။ ထိုအခါ ကိုဘမောင်က ကျွန်ုတော်တို့မှာလည်း တစ်ခုရှိပါတယ်။ ကျိုးကန်းတစ်ကောင်၊ ကျောင်းထက်မှာနား၊ ကျောက်ခဲနဲ့ပစ်ချာ၊ ခြေထောက်မှာထိ၊ ကျိုးသွား၊ ကျျလာ ဆိုတာကို ကလီးကန်းတကောန်း၊ ကလောန်းထက်မှာနား၊ ကလော့ခဲနဲ့ပစ် ခလာ၊ ခေထော့မာ ထို့၊ ကလိုးသွား၊ ကလလာ လို့ ဆိုရပါတယ်။ အဲသည်မှာဆိုရင် မြန်မာစကားက ယပင့်သံတွေ

ကို ကျွန်တော်တို့က လဆဲသံနဲ့ ဆိုကြပါတယ်။ ကလီးကန်းဆိုတာက ကျိုးကန်းပါ။ ကလောန်းက ကျောင်း၊ ကလေ့ခဲက ကျောက်ခဲ၊ ခလက ချ၊ ကလိုးက ကျိုး၊ ကလက ကျ ဖြစ်ပါတယ်။ သဝထိုး ရေးချ ငသတ် အောင်ကိုလည်း ကျွန်တော်တို့က အခွန်လို့ ဆိုပါတယ်။ သဝထိုး ရေးချ နသတ်နဲ့ ရေးရပါလိမ့်မယ် ထင်တယ်။ ဒါကြောင့် တကောန်းဆိုတာ တစ်ကောင်ဖြစ်ပါတယ်။ ကလောန်းဆိုတာ ကျောင်းဖြစ်ပါတယ်။ ကသတ်သံကိုလည်း တသတ်သံ ဆိုပါတယ်။

ဥပမာ – ကျောင်းထက်မှာ ဆိုတာကို ကျောင်းထတ်မှာလို့ ဆိုပါတယ်။ ကလေ့၊ ထေ့၊ ဆိုတာတွေက အင်းသားစကားမှာလို့ ကလောက်၊ ထောက်လို့ ဆိုလိုတာပါပဲ ဟု ရှင်းပြပါသည်။ ဉှိကျိုးကန်းတစ်ကောင် ဆောင် ပုဒ်ကလေးကို ကျက်မှတ်ထားပါလျှင် ထားဝယ်သံနှင့် မြန်မာသံ ကွဲလျက် နှင့်တူပုံ၊ တူလျက်နှင့် ကွဲပုံကို သိမည် ဖြစ်ပါသည်။ ထားဝယ်စကားကို နားလည်ရန် အခြေခံသဘာကို ရပါလိမ့်မည်။

တစ်ဖန် မိတ်ဆွေဦးထွန်းမြတ်နှင့် စကားပြောစဉ် ဦးထွန်းမြတ်က ပြောပါသည်။ ကျွန်တော်တို့စကားမှာ ပေါ်ရာဏေတွေ ရှိနေတယ် ဆရာ ဟု ပြောပါသည်။ ပေါ်ရာဏေဆိုသည်မှာ ရေး ပျို့လက်ား စာဟောင်း ပေဟောင်း တို့တွင် တွေ့ရှု ယခုအခါ အသိရခက်သော စကားလုံးများဖြစ်သည်ဟု ကျွန်တော် သာမန်မှတ်ယူပါသည်။ ဉှိအမှတ်အယူအတိုင်း သွားရင်း လာရင်း ကျွန်တော် သတိထားကြည့်ပါသည်။

မောင်းမကန် ပင်လယ်ကမ်း ကျွန်တော်တို့ တည်းခိုနေသော ကို ဘိန်ကြည်၏ ဗိုလ်တဲနားတွင် သီဟိုင်းသရက်ပင်များ ရှိပါသည်။ ကျွန်တော်၏ ကလေးများသည် သီဟိုင်းသရက်သီး ရှာကြပါသည်။ ကဆုန်လဖြစ်သဖြင့် သီဟိုင်းသရက်သီးမှာ တုံးနေလေပြီ။ ထို့ကြောင့် သူတို့ရှာသော်လည်း မတွေ့ရပါ။ ထိုအကြောင်းကို သိသော ထားဝယ်မိတ်ဆွေများသည် သူတို့အချင်းချင်း ပြောကြသည်ကို ကျွန်တော် ကြားမိသည်။ ရှစ်ကလီသီး ပွဲသွားဘီ ဟု သူတို့ ပြောကြသည်။ သီဟိုင်းသရက်သီးကို ထားဝယ်လို့ ရှစ်ကလီသီးခေါ်ကြောင်း ကျွန်တော် သီသည်။ သီဟိုင်းသရက်သီး တုံးနေကြောင်းကိုလည်း ကျွန်တော် သီသည်။ ထို့ကြောင့် တုံးသည်နှင့်ပွဲသည် တူရမည်ဟု ယူဆကာ မေးကြည့်ရာ ကျွန်တော့အယူအဆမှန်ကြောင်း သူတို့က ပြောကြပါသည်။ သို့ဖြစ်လျှင် ပွဲသည် ပေါ်ရာဏေ ကထာဝင် ပေါ်ရာဏေ စကားတစ်လုံးဖြစ်သည် မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့် ဆိုသော တွင်းသင်းမင်းကြီးသည် မိမိ၏ ပေါ်ရာဏေကထာတွင် ဉှိစကားလုံးကိုထည့်၍ ကိုးခန်းပျို့ အပိုဒ် ၁၉၉

ကို ဤသို့ ထုတ်ဆောင် ကိုးကားခဲ့သောကြောင့် ဖြစ်ပါသည်။ အကြောင်းမရှိ ကုန်စင်ပြီဟုလည်း အနက်ဖော်ခဲ့ပါသည်။

ရွာဗုန်ညံ့စဲ၊ မိုးလ ပွဲသော်
ဝမ်းဘဲနှစ်ခု၊ လူလင်နှစ်ဦး
ပြင်တဲ့ လျှော်ချို့၊ လျှောင်းပြီသို့။

ထိုမျှမကသေး ပဲခူးမိဖုရားကလည်း ဝက်ပါလျှင် ချိုရတုတွင် ဤသို့ ဆိုခဲ့သည်ဟု ထုတ်ဆောင် ကိုးကားပြန်သေးသည်။

သံတူလဟု၊ ကျော်လူဆဲဆဲ
မိုးလည်း ပွဲခဲ့၊ ရဲရဲရောင်ခြည်။

တွင်းသင်းမင်းကြီးကိုယ်တိုင်ကလည်း မိမိ၏ ဘဏ္ဍာတိယပျို့ အပိုဒ်

၂၇ တွင် ဤသို့ ဖွဲ့ဆိုခဲ့ပေသေးသည်။

မိုးချမ်းလည်းပွဲ၊ ရေလည်းခဲ့၍
သမ်းမဲတိမဲညီ၍၊ ထိုသည်ကုန်မြောက်။

ဦးထွန်းမြတ်နှင့် တွေ့ပြန်သောအခါ ဤစကားလုံးအကြောင်းကို ဆွေးနွေးမြှုပ်နည်းပေးပြန်သည်။ ထိုအခါ သူက ပြောပြန်သည်။ ကျွန်တော်တို့ ပြောရှိးစကားတစ်ခု ရှိပါတယ်။

န ကပ် အုန်းသီးပွဲဟာ ပေးမယ်လို့ ပြောရှိးစကား တစ်ခု ရှိပါတယ်။ အဓိပ္ပာယ်ကတော့ နင့်ပိုက်ဆံကို အုန်းသီးတုံးခါမှ ပြန်ပေးမယ်လို့ ဆိုလိုတာ ပါပဲ။ န ဆိုတာက နင့်၊ ကပ် ဆိုတာက ပိုက်ဆံး၊ ပွဲ ဆိုတာက တုံးတာပါပဲ ဟု ပြောပြန်ပါသည်။

ဒါတွင် မကသေးဘူးဆရာ့။ ကျွန်တော်တို့ဆီမှာ မြောက်အရပ်ကို မြစ်အောက်အရပ်လို့ ခေါ်ပါတယ်။ ထားဝယ်မြို့ မြောက်ဘက်မှာ မြစ်အောက် ရွာလို့ ရပ်ကွက်တစ်ခု ရှိပါတယ်။ စာ ရေးတော့ မြောက်ရွာလို့ ရေးရပါတယ်။ အဲဒါကော ပေါ့ရာဏာစကား မဟုတ်ဖူးလား ဟု မေးပါသည်။ ဟုတ်ပါသည် ဟု ဖြေလိုက်ရပါသည်။

နောက်ပြီးတော့လည်း ဦးထုပ်ကို သိုးလို့ တော့ပိုင်းမှာ အခုတိုင် ခေါ်တုန်းပါပဲ ဆရာ့။ တလောက တောာက ကျွန်တော့လုပ်သားတွေ လာပြီး သိုးသုံးခုလိုချင်တယ်လို့ ပြောပါတယ်။ စကားစပ်ကို ထောက်ကြည့်တော့ သိုး ဆိုတာ ဦးထုပ်ဖြစ်မှာပဲ ဆိုပြီး ကျွန်တော်က ဦးထုပ်သုံးလုံး ဝယ်ပေးပါတယ်။ သူတို့အလိုပြည့်ပြီး ပြန်သွားကြတာပါပဲ ဟု ပြောပြန်သည်။

နောက်ပြီး တက်ရေ ကျရောကိုလည်း တော့ပိုင်းမှာ ဆရာတို့ဆီမှာ လို ဒီရေလို့ မခေါ်ဘူး။ ဖူးရေလို့ ခေါ်ပါတယ်။ ဒါလည်း ပေါ့ရာဏာပဲ မဟုတ်

လားဆရာ ဟု ထပ်ဆက်ပြန်ပါသည်။ ဟုတ်ပါသည်။ တွင်းသင်းမင်းကြီးသည်
ပင် သူ၏ ပေါ်ရာဏေကထာတွင် ဖျားရောမှာ ဒီရေ့ဖြစ်ကြောင်း အောက်ပါ
ပါရမိ ခန်းအပိုဒ် ၁၅ ကို ထုတ်ဆောင် ကိုးကား၍ ဆိုခဲ့ပါသည်။

မြစ်သို့ လဘော၊ အာသတောကား

ကျလျော ဖျားရေ၊ မှုန်ဆန်ဖြေ၍
မမွေစေရေ၊ မဂ်ဖြင့်ချလျက်။

ဖျားကို ရရှိပြည့်နယ်သားတို့က သူတို့စကားဟု ဆိုကြသည်။ သို့
ဖြစ်ပါက သူ၏သီလဝံသသည် ဤစကားကို သူတို့ဆီက ယူသည်ဟု ဆိုရ
ချိမ့်မည်။ ရေတက် ရေကျကို တောင်တွင်းကြီးအရပ်၊ အင်းဝအရပ်တို့တွင်
မတွေ့နိုင်ချေ။ ရာမည်တိုင်း တလိုင်းသုံးရပ်တွင်ကား ရှိပေါသည်။ ဒီ ဟူ၍
ခေါက်သည်။ သူ၏သီလဝံသတို့ အထက်က ရေးခဲ့သော ရရှိမင်းသမီး ဧချင်း
အပိုဒ် ၁ ၌ -

ကစ္စပန်ဒီ၊ ဤသည် ညာမှန်
ယဉ်ထန်တဖက်၊ ပင်လယ်ထွက်မှ
နှစ်ဖက်ကမ်းပြီ၊ ဖြားရေမီဝယ်
ရှေ့ဆီပြုဗြာ၊ အာကာမှိုခိုင်း
တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်
ရရှိနွှန်းဖူး၊ မွန်းကြယ်မှူးသို့ -

ဟူ၍ ပါသည်ကို သူ၏သီလဝံသ တွေ့၍ ယူလိုက်လေသလော့။
ရရှိတို့ကား ဖြား ဟူ၍ ရရှိလိုကြသည်။

အခြား ကဗျာဆရာတို့လည်း ဤစကားကို သုံးကြပါသေးသည်။
နာဝေးကြီးသည် ခွာရာဝတီ၊ အံတော်ဘုရားတိုင်ရတုံ့၌ ဤသို့ ဖွဲ့ဆိုခဲ့ပါသည်။

ရိုင်းလှသည့်မြေ၊ ရောက်တုံ့လေသော်
ဖျားရေချောင်းပြင်၊ ရှုက်ကြို့ဝင်သည်
လောက်လင်မျက်ခြည်၊ နောက်တော့သည်။

ရာမည်တိုင်း မွန်တို့အေသကို ဖြတ်ကျော်၍ ယိုးဒယားသက်သို့ သွား
ရောက်သည့်အကြောင်းကို ဖွဲ့သည့် သုံးထောင်မှူးသည်ကား ထိုရရှိစကား
နှင့် မွန်စကားကို တွဲဖက်ကာ မင်းရဲကျော်စွာစုန် ဧချင်း နိုဂုံးအပိုဒ် ၆ တွင်
ဤသို့ စပ်ဆိုခဲ့ပေသည်။

အရပ်တွေ့ပြား၊ ယိုးဒယား၌
ဒီဖြားပြီးတက်၊ ရိုက်သက်လူးလာ
ရေသာဖျင်ဖျင်း၊ ပတ်ဝန်းကျင်တည့်။

ယခု တောင်ပိုင်း ထားဝယ်နယ်တွင်လည်း များရေဆိုသော ပေါ်ဟာရ
ကို သုံးစွဲဆဲဖြစ်ပြန်ရာ ထားဝယ်ကလည်း သူတို့စကားဟု ပြောပေချိမ့်မည်။
ဤပြဿနာကို ဖြည်းဖြည်းမှ ဖြနိုင်တော့မည်။ ထွက်လာသော အဖြဿည်
လည်း မြန်မာလူမျိုးသမိုင်းတွင် များစွာ စိတ်ဝင်စားဖွယ် ဖြစ်ပေလိမ့်မည်။

တစ်နေ့သော် သူငယ်ချင်း ဦးကင်ဆိုင် အိမ်သို့ အလည်ရောက်ပါ
သည်။ သူသည် ကလေးတစ်ဦးအား ကောန်းကောန်းတေတေနေပါ ဟု ပြော
လိုက်သည်။ အခြေအနေကို ထောက်လျင်ကောင်းကောင်းနေပါ။ မဆော့ပါ
နှင့် ဟု ပြောသည်ပင် ဖြစ်ပေမည်။ ထိုကြောင့် ကျွန်တော်က မေးရာတွင်
ကျွန်တော်ထင်သည့်အတိုင်းပင် ဖြစ်ကြောင်း ပြောပါသည်။ ကောန်းကောန်း
တေတေမှာ ကောင်းကောင်းတေတေ ဖြစ်ပေသည်။ ကောင်းတေကိုလည်း ပေါ်
ရာဏာကထာတို့တွင် တွေ့ရပေသည်။ ဤပေါ်ဟာရကား ပုဂ္ဂကျောက်စာတို့
တွင် စ၍ တွေ့ရသော စကားဟောင်းကြီး ဖြစ်ပေသည်။ ကိုးခန်းပျို့ အပိုဒ်
၁၈ တွင်လည်း ဤသို့ တွေ့ရပေသေးသည်။

စောင့်သည့် ကြန္တိ

ဆွမ်းရပ်ထွေသည်

ကောင်းတော်ဗြိမ့်လေး ကုန်၏တည်း။

တစ်နေ့တွင် အစိုးရစပါးကို သို့လောင်ရာ အစိုးရ စပါးကျိုကြီးများ
သို့ ကျွန်တော်တို့ ရောက်သွားသည်။ ထိုအခါ ဦးထွန်းမြတ်၏စကားတို့တွင်
စပါးကတ် ဟူသော စကားလုံးကို ကြားမိ၍ သိလိုသောကြောင့် မေးကြည့်
သည်။ ကျွန်တော်တို့ဆီမှာ စပါးကျိုကို စပါးကတ်လို့ ခေါ်ပါတယ် ဟု ဖြေပါ
သည်။ ဟုတ်ပေလိမ့်မည်။ ကတ် ဆိုသည်မှာ ကက် ဖြစ်သည်။ ကက်သည်
စပါး ၆၄ တင်း ဝင်သော တောင်းကြီးဖြစ်သည်ဟု ကျွန်တော့အဘိဓာန်တွင်
ပေးထားသည်။ အနက်ပြန့်ကားသဖြင့် ကျိုကိုပင် ကက်ခေါ်ခြင်း ဖြစ်တန်ရာ
သည်။ ဓမ္မပါလပျို့ အပိုဒ် ၃၅ တွင် ဤသို့ ပါရှိပေသေးသည်။

ပျိုးစွဲရိုက္ခာ၊ တတ်တိုင်းရှာသော်

အိမ်ရာပြည့်လှ၊ ခန့်တွက်ဆ၍

ကျိုကြပုတ်ကက်၊ ချင့်တွက်တောင်းတင်း

ရေ၍သွင်းသော်၊ ခပင်းလူပုံံ။

ကက်သည်လည်း ယခုအခါ ပေါ်ရာဏာစကားပင် ဖြစ်နေလေပြီဟု
ဆိုရပေမည်။ ဖျားရေ၊ ဖြားရေ ဆိုသောစကားကို ရခိုင်တွင်လည်းကောင်း၊
ထားဝယ်တွင်လည်းကောင်း တွေ့ရကြောင်း အထက်တွင် ဆိုခဲ့ပါပြီ။ ဤသို့ပင်
ထိုဒေသနှစ်ရပ်လုံး၌ တွေ့ရသော စကားများ ရှိပါသေးသည်။

တစ်နေ့သောအခါ စကားစမြည် ပြောရင်းနှင့် ပျဉ်းမပင်တစ်ပင်ကို
လက်ညိုးထိုးကာ ဘာခေါ်ကြောင်း ထားဝယ်မိတ်ဆွေတစ်ညီးအား မေးပါသည်။
ခမောင်းပင် ခေါ်သည်ဟု ဖြဖော်ပါသည်။ ထိုအခါ ကျွန်တော်သတိရမိပါသည်။
ခခွေးအကွဲရာပိုင်း အဘိုဓန်ကို ကျွန်တော်လုပ်စဉ်က ရရှိပေးပေးပေးပေးပေး
သော ခမောင်းတုံး ဆိုသောစကားနှင့် ပတ်သက်၍ အခက်တွေ့ခဲ့ရပါသည်။
ထိုအခါ ရရှိပေးအမျိုးသားတို့ထံတွင် ခုံစမ်းရာ ပျဉ်းမပင်ကိုပင် လက်ညိုးထိုး
ပြပါသည်။ မြန်မာပြည်အလယ်ပိုင်းက ပျဉ်းမခေါ်သည်ကို အနောက်ဘက်
ရရှိပေးအမောင်းခေါ်သည်။ အရှေ့ဘက် ထားဝယ်က ခမောင်းခေါ်သည်။
သူတို့ချင်း မည်သို့ အဆက်အသွယ် ရှိပါသနည်း။ ဤပြဿနာမှာ စိတ်ဝင်စား
ဖွယ်ဖြစ်ပါသည်။

တစ်ဖန် မောင်းမကန် ကမ်းရှိုးသဲခုံ၌ ကျွန်တော်တို့ ခရာကောက်ကြ
ပါသည်။ ထိုအခါ ခရုခွဲတွင် ဝင်ရောက်ခိုမိုနေသော ဝင်ကစွပ်ကောင်များကို
တွေ့ရပါသည်။ ထားဝယ်စကားဖြင့် မည်သို့ခေါ်ကြောင်းကို မေးသောအခါ
ပန်လည်ပန်စွပ် ခေါ်သည်ဟု ပြောကြပါသည်။ ထိုအခါ ပန်လည်ပန်စွပ်၊
လီ သွပ်သွပ်ကော ဆိုသော ရရှိပေးသို့ချင်း အစအနကလေးသည် ကျွန်တော့စိတ်ထဲ
တွင် ပေါ်လာပါသည်။

ဤတွင်လည်း ပန်လည်ပန်စွပ် ဟူသော ဝေါဟာရသည် ရရှိပေးသို့
ရရှိသည်။ မြန်မာပြည် အလယ်ပိုင်းတွင် မရှိ။ ထားဝယ်တွင် ရှိပြန်သည်။ ဤ
လည်း ပြဿနာတစ်ရပ်ပေ။

သို့ဖြင့် ကဆုန်လပြည့် ကျော်ခဲ့လေပြီ။ အနောက်တောင်ဘက်တွင်
မိုးသားဆင်၍ သက်တန့် အပိုင်းအစကလေးကို တစ်ခါတစ်ခါ မြင်ရလေပြီ။
ခါတိုင်း ကြည်လင်သော ပင်လယ်ပြင်သည် အုံမှိုင်းလျက်ရှိလေပြီ။ ဤသို့
သော တစ်နေ့တွင် ကျွန်တော်တို့ ပိုလ်တဲ့အောက်၌ တဲ့စောင့်သူ၏ ကလေး
ငယ်များသည် အောက်ပါတေးကလေးကို မရပ်မနား အပြန်ပြန် အလှန်လှန်
ဆိုကြလေသည်။

လေလာဟီး မိုးကီး

မိုးကီးဟီး လေလာ။

ကျွန်တော် နားစိုက်၍ ထောင်သည်။ နားလည်သလို မလည်သလို
ရှိသည်။ ထို့ကြောင့် မိတ်ဆွေ ကိုဆီးဆိုင်အား မေးကြည့်သည်။ သူလည်း
ရတ်တရက် မပြောတတ်။ အတန် နားထောင်ပြီးမှ ဤသို့ မြန်မာပြန်သည်။
လေလာလို့ မိုးကြီးသည်။ မိုးကြီးလို့ လေ့လာသည်လို့ ဆိုနေတာပါ ဟု ပြန်
ပြသည်။ ထိုအခါ ကျွန်တော် သတိရမိသည်။ မိုးရိပ် လေရိပ်ကို မြင်လျှင်

ကျွန်တော်တို့လည်း ငယ်စဉ်က မိုးတွေ လေတွေ လာပါပေါ့၊ ကဆုန်လပြည့်
ကျော်ဟု အော်ဟစ်ခုန်ပေါက် သီဆိုဖူးသည်ကို သတိရမိသည်။

စကားစပ်မိ၍ ကလေးသီချင်းများအကြောင်းကို မေးကြည့်ရာ ကို
ဆီးဆိုင်က ဤသို့ ပြောပြန်သည်။ ညအချိန် လသာတဲ့အခါ ကလေးတွေ
ဆို တတ်တာ ရှိသေးတယ်။

သုံးရတာက ငွေလေးဆယ်ကျော်။

စားရတာက ဖေသီး ပိုဖျော် တဲ့။

ငွေရှာရ ခက်ခဲပုံ၊ စားသောက်ရ ဆင်းရဲပုံကို ဆိုထားတာပါပဲ။ တစ်
နှစ်လုံး လုပ်နိုင်မှ ငွေ လေးဆယ်လောက် ရတယ်တဲ့။ စားရတော့ တော့ထဲမှာ
အလကားရူးရတဲ့ ဖေသီးကို ငါးပိုဖျော်ပြီး စားရတယ်တဲ့။ ဖေသီးဆိုတာက
ခပ်ချဉ်ချဉ် အသီးတစ်မျိုးပါပဲ။ ရှားက်သီး သံပုရာသီး မဝယ်နိုင်တဲ့ ဆင်းရဲ
သားတွေရဲ့ အစာပေါ့ ဟု ပြောပြလေသည်။

ဒါနဲ့ စကား မစပ်၊ ကလေးတွေ ကစားတဲ့အခါ ဆိုတတ်တဲ့ စကား
ကလေးများ မရှိဘူးလားဖျား။ ရွှေစွန်ညီး၊ ဘာကို လိုလို ဝဲပါတယ်၊ မဒွေးလို
လို ဝဲပါတယ် ဆိုတာမျိုးပေါ့ ဟု ကျွန်တော်က ဆက်မေးပါသည်။ ရှိပါတယ်
ဆရာ၊ ကလေးတွေ ကျောချင်းဆိုင် မတ်တတ်ရပ်ပြီး ခြေထောက် တစ်ချောင်းနဲ့
ချိတ်ကြရတယ်။

ချိတ်ပြီးဆိုကြတဲ့ စကားကတော့ သည်လိုပါ။

သယ်ခေ ဖယ်သူ ခေ။

ဖိုးရှင် ခေ။

ဖိုးရှင် ဖယ်သွား။

သစ်တသီး ကော့စားသွား။

သစ်တသီး ဖယ်မာ။

တော့မာ။

တော့ ဖယ်မာ။

မီးနဲ့ ရှိုးသတ်ပီးဘီ။

မီး ဖယ်မာ။

ရေနဲ့ ဖျုန်းသတ်ပီး ဘီ။

ရေ ဖယ်မာ။

ဆင်ဂါး ဆင်ငယ် သော့ ဆောန် သွားဘီ။

ဆင် ဖယ်မာ။

တော့မာ။

တော ဘလူးသီး။

ဆင် ဘလူးသီး။

အဲသည်လို ဆိုပြီး ခုန်ကြတာပဲ။ ခြေကျသူက ထွက်ပေးရပါတယ်ဟု ပြောပြလေသည်။

တစ်ခုသောနံနက်၌ ကျွန်တော်တို့သည် ရေပူတွင်းသို့ သွားကြပါသည်။ ထိုနေ့က ကဆုန်လပြည့်နေ့ ဖြစ်ပါသည်။ လမ်းတွင် မောင်းမကန်ရွှာမှ ပန်းတက်အင်းရွာသို့ ဥပုသံစောင့်သွားသူတို့ကို တွေ့ရသည်။ ထိုအခါ ကိုဆီးဆိုင်က ပြောသည်။ ပန်းတက်အင်းရွာဟာ နာမည်ကျော်တယ်ဆရာ။ ထားဝယ်လိုတော့ ပန်းတတ်အန်း ခေါ်တာပေါ့။ ကျွန်တော်တို့ အိုးစည်းရိုင်းတွေမှာ သံချုပ်ထိုးတဲ့အခါ

ပန်းတတ်အန်းက ဆံလေးတို့

ကော့ပေးပါကွယ့် ဆေးလိုပ်တို့

လို့ ဆိုတတ်ကြပါတယ်။ ပန်းတက်အင်းက ဆံတောက်နဲ့ အပျို့ကလေးတွေကို ကျိုစွယ်ပြီး ဆေးလိုပ်တို့ ကောက်ခိုင်းတာပေါ့ ခင်ဗျာ ဟု ပြောသည်။ အော်၊ အတော် စာဖွဲ့ ဝါသနာပါသူတွေပါလား ဟု ကျွန်တော် အောက်မေ့မိသည်။ တော့တွင် ငါက်ကလေးများကို တွေ့ရှု ထားဝယ်လို မည်သို့ခေါ်ကြောင်းကို မေးရာ စိတ်ဝင်စားဖွယ် ဆုံးမစာကလေးတစ်စုံကို တက္ကာသို့လ်ကျောင်းသား ကိုဘာစိန်ထံမှ ဤသို့ ရလိုက်ပါသေးသည်။ ကျွန်တော်တို့ဆီးမှာ စာဘူးတောင်းငါက်ကို စာဘေးလောင်းသောင်းလို့ ခေါ်ပါတယ်။ ဒါကြောင့်လူကြီးများ သင်ပေးတဲ့ ဆုံးမစာမှာ သည်လိုပါတာပေါ့ ခင်ဗျာ။

စာဘေးသောန်း

အကြံကောန်း

အီကောန်း ယာကောန်း နေရတယ်။

တိတိတွတ်တွတ် အကြံချွတ်

မိုးစွတ် ရေစွတ် နေရတယ်။

မြန်မာလိုတော့ စာဘူးတောင်းငါက်ဟာ အလုပ်အကြံ ကောင်းတဲ့ အတွက် အိမ်ကောင်း ယာကောင်းနဲ့ နေရတယ်တဲ့။ စာဘူးတောင်းငါက်တွေ အသိုက်ကောင်းကောင်း ဆောက်တတ်တာကိုး ဆရာရဲ့။ တိတိတွတ်ခေါ်တဲ့ တစ်တိတူးကတော့ လယ်ကွက်ထဲမှာ အကြံအစည်း အချွတ်ချွတ်နဲ့မိုးစွတ်ရေစွတ် နေရတယ်တဲ့ ဟု ပြောပြပါသည်။ စာဘူးတောင်းငါက်နှင့် တစ်တိတူးငါက်တို့ထံမှ သင်ခန်းစာ ယူနိုင်သော ထားဝယ်သားတို့အား များစွာ ချီးကျျှုံးပါပါသည်။

ပန်းတက်အင်းက ရှေ့ကို ဆက်သွားရင် ဘယ်ကိုရောက်ပါသလဲ
ဟု မေးသောအခါ နဘူးလယ် ရွာကို ရောက်ပါတယ်။ နဘူးလယ်ရွာလည်း
နာမည် အလွန်ကြီးပါတယ်။ ရှေးစကားတွေအရတော့ နဘူးလယ်သားတွေဟာ
အင်မတန် ထိုင်းသတဲ့။ ဒါကြောင့် ထိုင်းတဲ့ အတဲ့လူကို တွေ့ရင် နဘူးလယ်
က လာတဲ့အကောင်လို့ တင်စားပြီး သုံးတတ်ကြပါတယ်။ နဘူးလယ် သား
များဟာ ထိုင်းလွန်းလို့ ကျွဲနဲ့ ကြွက်ကိုတောင် လဲတယ်လို့ ပြောကြပါတယ်။
ရှေးစကားပေါ့ ဆရာ။ ဟုတ်မယ်တော့ မထင်ပါဘူး။ အခုတော့ နဘူးလယ်
မှာ ပြည်တော်သာ အုန်းခင်းကြီးစိုက်ထားတာ စကမှ အများကြီးပါပဲ ဟု တစ်
ယောက်က ပြောလေသည်။ ထိုသို့ ကျော်စောသော နဘူးလယ်သို့ ကျွန်းတော်
တို့ ရောက်ခဲ့ပါသေးသည်။ ထိုင်း သည် မထိုင်း သည်ကိုကား မသိရပါ။
ရွာ သူကြီးမှစ၍ ရွာသူရွာသားများ ဓာတ်ဝါတ်ကျော်နှင့်သည်ကိုကား တွေ့ခဲ့ရပါ
သည်။ နဘူးလယ်ရွာတွင် ဘုရားခြေတော်ရာကိုလည်း ဖူးခဲ့ရပါသေးသည်။

ထားဝယ်သူ ထားဝယ်သားတို့ကား အထက်တွင် ရေးခဲ့သည့်အတိုင်း
အသီအဆို ဝါသနာပါကြသည်။ ပုံတို့ ပါ၌စ သမိုင်းရာဝောင် ပြောတတ်ကြ
သည်။ ထိုမျှမကသေး ဒီန်း သီချင်းများကိုလည်း အဆိုလေ့ကြလေသည်။ ထား
ဝယ် ဒီန်းသီချင်းများအကြောင်းကို စာပေလောကတွင် ဦးဇော်ဂျီ ရေးဖူးပြီ။
ယခုအခါ ရွှေဝယ်အမည်ခဲ့ ဆရာကြီး ဦးဘဇ လည်း ရေးလျက်ရှိလေသည်။
ထို့ကြောင့် ကျွန်းတော်မှတ်ခဲ့ရသည်တို့ကို မပြောတော့ပြီ။

တစ်ညီးတွင် ဦးထွန်းမြတ်သည် ဆန်းချီရွာက ဦးကြာဖေ ဆိုသူ
ကို ခေါ်လာပါသည်။ ဦးကြာဖေသည် ထားဝယ် ဒီန်းမှစ၍ သီချင်းအမျိုးမျိုး
ကို ဆိုတတ်သူဖြစ်ပါသည်။ သီချင်းအများကိုလည်း ဆိုပြပါသည်။ များစွာ
သာယာပြိုမြောင်း ရှိပါသည်။ အလည်ရောက်လာသော စက်ရှင်မင်းကြီး
ဦးသာကုဒ်းနှင့် မင်းကတော်ကြီးတို့လည်း နားထောင်ကောင်းကောင်းနှင့် ထိုင်
နေကြရာ အတော်သွေ့နက်မှ ပြန်သွားကြပါသည်။ ဦးကြာဖေ ဆိုပြသည်တို့
မှ ရယ်ဖွယ်တစ်ခုကို ဤတွင် ဖော်ပြလိုက်ပါအံ့။ ဗုံထောက်သံဟု ခေါ်ရမည်
ထင်ပါသည်။

မမဲလန်

ရွှေခေရှင်း

နောမ် အံ့ ဘောင်။

ဗဇ္ဇန်ကို ဝံကဖမ်း

ပန်းတတ်အန်းက

ဆံလေးတို့။

မိရှာရာ
 ချာချည်ကိုက
 နောန်ရွှေ့ပိုက်က မျော့ပန်းလှန်။
 အဓိပ္ပာယ် အဆက်အစပ် မရှိလှပါ။ ရယ်ဖွယ်သက်သက်နှင့်ပင် တူ
 ပါသည်။ မြန်မာလိုဆိုလျှင်ကား မမဲ၏လင်၊ ရွှေခြေချင်း၊ နာမည်အရင်းက
 နောင်ကြီးအံ့သုံး၊ ပုစ္စန်ကို ဝက်ဝံကဖမ်း၊ ပန်းတက်အင်းက ဆံလေးတို့၊ မိရှာရာ
 မှာ ခါချဉ်ကိုက်၊ နောင်ကြီးရွှေ့ပိုက်က မျောက်ပန်းလှန် ဟု ဖြစ်ပါသည်။

ဤသို့ ပျော်တတ်ပါးတတ် ကျိုစယ်တတ်သော ထားဝယ်အရပ်ကို
 ထားဝယ်သူ ထားဝယ်သားများ အလွန်ချစ်ခင်သည်မှာ အံ့သုဖွယ်မဟုတ်ပါ။
 ကျွန်တော်တို့ သူစိမ်းပြင်ပြင်ပင်လည်း ခဏအတွင်း၌ အလွန်ချစ်ခင်လာမိပါ
 သည်။ ထို့ကြောင့် ထားဝယ် ဒီန်းသီချင်းများ၏ စည်းမျဉ်းနှင့်အညီ ကျွန်တော်
 ကလည်း

အော့၊ မယ်ဝေး။ မဝါလွှမ်း စမား ဟုဆိုကာ ဤဆောင်းပါးကို
 နိဂုံး ချုပ်လိုက်ပါသတည်း။ (၁၉၅၅)

ထုပတိ

ယခုအခါတွင် လူထု ဟူသော စကားလုံးကို လိုင်လှိုင်ကြီး ပြောဆို ရေးသားလျက် ရှိကြသည်။ စာဟောင်းပေဟောင်းတို့တွင်လည်း လေထု၊ မြတု၊ ရေထု ဟူ၍လည်းကောင်း၊ ကျုံကျုံသောင်းသောင်း၊ အပေါင်းပိုလ်ထု ဟူ၍လည်းကောင်း၊ များထုသံယာ၊ အရိယာထောင်းပုံ ဟူ၍လည်းကောင်း ရေးသားကြသည်ကို အများအပြားပင် တွေ့နိုင်သည်။ ဤအထောက်အထားတို့တွင် ထု ဟူသော စကားလုံးများ၏ အခိုပ္ပာယ်မှာ ထူခြင်း၊ နက်ခြင်း၊ ကြီးခြင်း၊ ကျယ်ခြင်း၊ များခြင်း၊ ပြားခြင်း တို့ပင် ဖြစ်သည်။

သို့ပင် ဖြစ်လင့်ကစား ဤစကားနှင့် သဘောတူဖြစ်သော ထုပတိ ဆိုသည့် ဝေါဟာရကို သိသူ အလွန်ရှားပါးပုံရသည်။ နေ့စဉ်သုံး အရပ်ပြော စကားတွင် ကျွန်တော်ဖြင့်လျှင် သူကို တစ်ခါနှီးမျှ မကြားဖူးသေးပါ။ ပျို့လက်စာပေတို့တွင်လည်း အလွန် တွေ့ရခဲ့ပါသည်။ အင်းဝခေတ်၊ တောင်ငူ ခေတ်၊ ညောင်ရမ်းခေတ် စာပေတို့တွင် ကျွန်တော် သတိမပြုမိသေးပါ။ ကုန်းဘောင်ခေတ် စာပေတို့တွင်သာလျှင် တွေ့ဖူးရပါတော့သည်။ သို့ပင် တွေ့ဖူးသည်ဆိုရသော်လည်း အများအစား တွေ့ရသည်မဟုတ်။ ပုဂ္ဂိုလ်အများက သုံးစွဲသည်လည်းမဟုတ်။ မုချေးရွာအနီး ကျည်းကန်ရွာရေတိ ကျည်းကန်ရှင်ကြီးနှင့် မုချေးရွာအနီး ကြေးမုရွာရေတိ မုချေးဆရာတော်တို့ သုံးသည်ကိုသာ တွေ့မိပါသေးသည်။ ဤသက်သေနှစ်ဦးကိုသာလျှင် အခြေပြု၍ ပြောရပါလျှင် ဤ ထုပတိ ဆိုသော ဝေါဟာရကို သဏ္ဌာရာ၏ တစ်ထောင့်တစ်ရာကျော်ဆီတွင် ထိနယ်တရိုက်၌ အတော် တွင်တွင်ကျယ်ကျယ် သုံးခဲ့သည်ဟု ဆိုရမည်ဖြစ်ပါတော့သည်။ ယခုတိုင် သုံးစွဲဆဲ ရှိမရှိကိုကား ထိနယ်သူ ထိနယ်သားတို့သာ လျှင် သိပေတော့မည်။ ဤဝေါဟာရကို အကျော်အမော်ပုဂ္ဂိုလ်ကြီးနှစ်ဦးက ပျို့လက်ာ မေတ္တာစာတို့တွင် ထည့်သွင်းစီကုံးသည်ကို ထောက်သော် သူ၏

အဆင့်အတန်းမှာ အတော်မြင့်လျက်ရှိသည်ဟု ဆိုရပေမည်။ သို့ပါသော်လည်း သူ၏နယ်ပယ် ကျဉ်းမြောင်းရခြင်းကို ကြည့်ပြန်သော် ဘာကြောင့်ပါလိမ့်ဟု စဉ်းစားရန် ရှိနေပါသေးသည်။ ဤစော်ဘာရပါသော အထောက်အထားများ ကို တွေ့ရသမျှ ဖော်ပြပါအံ့။

ပထမဦးစွာ ကျည်းကန်မေတ္တာစာတို့မှ အထောက်အထား တို့ကို ဖော်ပြပါမည်။ အကြောင်းသော်ကား ကျည်းကန်ရှင်ကြီးမှာ ဘာဘဇ္ဇာ ခု ဖွားဖြစ် ရှိ၊ ဘာဂျာ ခု ဖွား မုံရွေးဆရာတော်ထက် အသက်ကြီးသောကြောင့် ဖြစ်ပါသည်။ အထူးအထွေအကြောင့်ကား မဟုတ်ပါ။

တစ်ခါက ပခန်းသားဟု ထင်ရသော မောင်မင်းပု ဆိုသူသည် အောက်ပြည်အောက် ရွာသို့ ငွေရှာ ဆင်းလာရာမှ ပခန်းမြို့နေ မအော ယောက္ခမ၊ ဒေါ်းတို့ထံ မေတ္တာစာတစ်စောင် ရေးလိုက်သည်။ ထိုမေတ္တာစာကို ကျည်းကန် ရှင်ကြီးက ရေးပေးသည်။ ရန်ကုန်မြို့က ပို့သောစာဖြစ်ရှိ ထိုအခါက ကျည်း ကန်ရှင်ကြီးမှာ ရန်ကုန်မြို့သို့ ရောက်နေဟန်တူသည်။ ထိုစာတွင် အောက်ပါ စာပိုဒ်ကို ဖတ်ရပါသည်။

ကျိုက်ထီးရိုး၊ ရွှေမော်ရော
ကျိုက်ပေါ်လော၊ ကျိုက်ခမွန်
ကျိုက်သလွန်၊ ကျိုက္ခမို
ထုပတိ မွောတ်ပုံ
ရွှေတိဂုံ ခြေတော်ရှင်းက
မောင်မင်းပု ကျွန်ုပ်
သမုဒ္ဒရာ သီတာ နဝတတ်
ရေမစပ်အောင်၊ ထောင် ရာ ကုဋ္ဌ
သချ်မကာ၊ အေးလှသော မေတ္တာ
ကရာဏာ စေတနာ၊ ထပ်တစ်ရာ သွန်းလောင်း၍
အကြောင်းကြား မှာလိုက်သည်။
ဤတွင် ထုပတိ ကို ကျိုက္ခမိန့် ကာရွန်ယူကာ ထုပတိ ဟု ရေးထားသည်။ များပြားသော မွောတော်စာတ်တော်တို့ စုပုံရာ ရွှေတိဂုံစေတိဟု ဆိုလိုပါသည်။

တစ်ဖန်လည်း ကျည်းကန်ရှင်ကြီးသည် ရန်ကုန်မြို့၌ သီတင်းသုံး နေတော်မူကြသော ရှင်ကေတုမာလာ စသော ရဟန်းတော်တို့အတွက် အမရ ပူရသို့ ပို့ရန် မေတ္တာစာတစ်စောင်ကို ရေးပေးသည်။ ထိုမေတ္တာစာတွင် ရန်ကုန်မြို့ကြီးသည် ပန်းဥယျာဉ်တို့ဖြင့် နှလုံးမွေ့လျှော့ ပျော်ဖွယ်ကောင်းပုံ၊ ပင်လယ်ဝ

တွင် ဒီလိုင်း စုန်ဆန် တိုဖြင့် နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းပုံ၊ အမြဲမြို့
အရွာရွာတို့နှင့် ကူးလူးဆက်ဆံ၍ စည်ကားသောကြောင့် နှလုံးမွေ့လျော် ပျော်
ဖွယ်ကောင်းပုံ၊ ရွှေတိဂုံစေတီတော်ကြီးတွင် ဘုရားဖူးတို့ တပြီးပြီး တရာ်ရွင်
ရှိခြင်းဖြင့် နှလုံးမွေ့လျော် ပျော်ဖွယ်ကောင်းပုံ စသည်တိုဖြင့် ရန်ကုန်မြို့၌。
ကို တစမ်းတနား စီကုံးထားသည်။ တစ်နေရာ၌ကား သဘောသားတို့
သုံးသည့် မှန်ပြောင်းအကြောင်းကို ဖွဲ့ထားရာ ထုပတိ ကို အောက်ပါအတိုင်း
ထည့်သွင်း ထားပါသည်။

အာရမဏီ ဘရင်ရှိ
ကပ္ပလီ ခလာသီ
ဇော်ရှိ ကလယ်
ကုလားနွယ်တိုင်း မသိ၊ ထုပတိနှင့်
မိန်ပေါ်တွဲ အော်လုံ ဗုံးလား
သဘောသားတို့၊ ကျက်စားသည့်ရေကြောင်းမှာ
မှန်ပြောင်းကို တပ်အပ်၊ မျက်စိနှင့် ကပ်လိုက်လျှင်
ဝေးရပ်ကြီးကပင်၊ နှီးနှိုင်သမျှ ထင်၍
မြင်သာသည် ပုံမယွင်း။

ရန်ကုန်မြို့သို့ ရောက်နေသော ကျည်းကန်ရင်ကြီးသည် သဘော
ဆိပ်၌ ဆိုက်ကပ်လျက်ရှိကြသော နိုင်ငံခြားသဘောများမှ သဘောသားအမျိုး
မျိုးတို့ကို တွေ့ရမည့်မှာ မူချဖြစ်သည်။ အဖြူအနီ အကြောင်အကျား သဘော
သားများ အလွန်များပြားသည်ကို ပြောလိုသဖြင့် ကုလားနွယ်တိုင်းမသိ၊
ထုပတိနှင့် ဟု ရေးသားခြင်းဖြစ်ပေမည်။ လူမျိုးတစ်ရွာတစ်ပါးတွင် ကုလား
မျိုးခြောက်ဆယ် ရှိသည်ဆိုသော စကားနှင့်လည်း ညီပါပေသည်။

ထို့နောက်ကား မုံရွေးဆရာတော်ဘုရား၏ ကုသပျို့မှ အထောက်
အထားတို့ကို ပြဆိုပါအံ့။ တစ်နှစ်သောအခါ မိဖူရားခေါင်ကြီးသည် သား
ဆုပန်အံ့သောငှာ မြို့တွင်းသို့ ထွက်တော်မူလာသည်။ ထိုအခါ တိုင်းသူပြည်
သား လူအများသည် တစ်ခါဖူးမျှ ဖူးမြော်ခွင့်မရသော မိဖူရားကြီးကို ဖူးမြော်
ရန် အိမ်တိုင်း အိမ်တိုင်းမှ ပလူပရှက်များသဖွယ် အလုအယက် ထွက်လာပုံ
ကို အောက်ပါအတိုင်း စီကုံးထားတော်မူသည်။

တွင်းကပြုသည်၊ ပလူပရှက်
ခြွေထွက်သောပုံ၊ လမ်းဆုံးလမ်းကွေး
တိုးရွှေ့ပြင်းဆန်၊ ခိုက်ရန်ဖြစ်သူ
လူ ထုပတိ၊ ပြည်ကြီးအခြေ

ပင်လယ်ဝေသို့
 ဖြစ်လေခက်ခေါင့် ခက်ခဲတည်း။
 တစ်နှုံးသောအခါ ယောက္ခမ မိဖုရားခေါင်ကြီးက ချွေးမတော် ပဘာ
 ဝတီကို ရေကန်သို့ အလည်အပတ် ခေါ်ဆောင်သွားရာ လမ်းခရီး၌ ကျေးဇူးက
 အမျိုးမျိုးကို ပြသလေသည်မှာလည်း . . .

ထော်ရဟန်းနယ်၊ သပိတ်လွယ်သည်
 ရယ်ဘယ်စလို၊ မျက်စီမျက်လုံး
 နှစ်းသုံးကြန်ဝင်
 ဖျင်မရတတ်၊ ချည်ခင်စွဲတွေ့နှင့်
 ဝင့်ကကုန်နှီး၊ လင်ကောင်ပိုးတို့
 စုံရှိုးမြိုင်တွင်း
 အောက်ချင်းတောလာ၊ သရောက်ရှာချုံ
 ကြီးကြာမျိုးလျောက်၊ ရေမသောက်လျက်
 ဖွေရောက် နက်ကျော
 ဥဿာက်စံ၊ ယင်တပ်ရံချုံ
 သားနံကျိုးနက်၊ ဆက်ရက် ခါယစ်
 ခွေးခေါ်ရစ်လည်း၊ ခေါ်လစ်ခေါ်လစ်
 အသံဟစ်စွဲ။

လည်ရစ်လည်ပြောက်၊ သံမြောက်ကူမြှော်
 ပိန်တူတကဲ့၊ ရဲကျော်ထဲက
 ပဲတောင့်ပြုတ်ချိုး၊ ခို့အမျိုးနှင့်
 တန်ခိုးမလျော့၊ ဦးလည်ဆော့သည်
 ခို့ကော့တမူ၊ စုံအင့်မှာ
 အူအူသာတက်၊ ကျောင်းဆောက်မြှောက်နှင့်
 ငှက်တို့အချို့၊ ထုပတိကို
 အမိပဘာ၊ ကြည့်စမ်းပါဟု
 စွေးရာစွေးပွတ်၊ ပြည့်နှစ်လတ်သည်
 တောင်ခတ်သံဟုန် ကြမ်းကြမ်းတည်း။

ဤကိုးကားချက်မှာ ရှည်လွန်းသွားပေသည်။ သို့သော်လည်း ငှက်
 တို့အချို့၊ ထုပတိ ဆိုသောစကားကို ထင်ပေါ်စေခြင်းငှာ ရှည်ရှည်လျားလျားပင်
 ထည့်လိုက်ရသည်။ အချို့ ဆိုသော စကားမှာလည်း အများအနက်ကိုပင် ဟော
 ပေသည်။ ဤစာပိုဒ်ကြီးကို အကြမ်းအားဖြင့် စကားပြေ ပြန်လိုက်ပါသည်။

ခွဲးမတော် ပဘာဝတီ။ ရူစမ်းပါလေ့။

သပိတ်ကို လွယ်ထားသော ရဟန်းနှင့်တူသည့် ရင်ဘတ်တွင် အနက် ကွက်နှင့် သပိတ်လွယ်ငြက်ကလေးကို ရူစမ်းပါလေ့။ သူ့မျက်စိမှာ နက်နက် ပြောင်ပြောင်ဖြစ်၍ တော်ဝင်မျက်လုံးမျိုး ဖြစ်ပါသည်။

ပွဲသွားခါနီး အကျိုးမရှိ၍ ချည်ခင်ကိုသာ စွတ်သွားရာမှ ငှက်ဖြစ်သွား သော ချည်ခင်စွတ်ငြက်ကလည်း တစ်မျိုးပါပဲ။

အသေဆိုးနှင့်သေရရှာသော လင်ယောကျိုး၏ အလောင်းကောင် ကို ဝှုံကြွေးမကုန်၍ ထမ်းပိုးထားရသော လင်ကောင်ပိုးငြက်ကလည်း တစ်မျိုး ပါပဲ။

အောက်ချင်းငြက်တို့ ထုံးစံအတိုင်း ဥနေသော ငြက်မကို သစ်ခေါင်း တွင် ပိတ်လျောင်၍ သရောက်လင်းယ်ကို ရှာနေသော အောက်ချင်းငြက်ဖို့က လည်း တစ်မျိုးပါပဲ။

ကြိုးကြာ ရေမသောက် ဆိုသော စကားပုံအတိုင်း ရေထဲတွင် အစာ ရှာဖြီး ရေမသောက်သော ကြိုးကြာကလည်း တစ်မျိုးပါပဲ။

ဥဉ့်တစ်ခွန်း၊ ယင်တစ်စွန်း ဆိုသည့်စကားအတိုင်း ဥဉ့်တွန်သော အခါ ယင်ကောင်များ ပေါ်ပါသည်။ ယင်ကောင်များ ခြံးရှုံး၍ ထွက်ပေါ်လာသော ဥဉ့်ငြက်ကလည်း တစ်မျိုးပါပဲ။

ယောက်ဖခွဲးခေါ် အောင်ကျော်လေးထမ်း ဆိုသော ခွဲးခေါ်ရစ်ငြက် ကလည်း တစ်မျိုးပါပဲ။

အသိုးကြီးအိုး၊ ကျောင်းဆောက်ပါဆိုး၊ ဆောက်ဖကိုဟု အော်လျက် သေသွားရာမှ ငြက်ဖြစ်သော ကျောင်းဆောက်ငြက်ကလည်း တစ်မျိုးပါပဲ။ ဤ သို့ အမျိုးမျိုးသော ငြက်ထူကြီးကို ရူစမ်းပါလေ့၊ ခွဲးမတော်။

အထက်စကားပြောတွင် ကျွန်ုင်တော်မသိ၍ ချုန် ထားခဲ့ သော အကြောင်း တို့ကိုကား သိသူတို့က ဖြည့်စွက်ယူကြပါကုန်လေ့။ (၁၉၄၉)

သဲသာသောင်မြေ

[ထားဝယ်၊ မောင်းမကန်သို့ ပို့ကြသော
မိတ်ဆွေများကို ရည်မှတ်၍ ရေးပါသည်။]

နွေကျောင်းမိတ်ရက် ဖြစ်သဖြင့် မောင်နီ၊ မောင်စီ၊ မရီ၊ မောင်နှမ
သုံးဦးတို့မှာ အိမ်ဝင်းထဲတွင် ကစားနေကြရသည်။ တစ်နေ့လည်း ဤနေရာ၊
တစ်နေ့လည်း ဤနေရာ ဖြစ်နေသဖြင့် သူ့ခမျာတို့မှာ ပျင်းနေကြပြီ။ တစ်ညောက်
တွင် သူတို့၏ ဖင်သည် အလုပ်မှ ပြန်လာသောအခါ မောင်နှမသုံးယောက်
က ဆီးကြိုကြသည်။ တစ်ယောက်က ထီးကို လုမ်းယူသည်။ တစ်ယောက်က
ခေါင်းပေါင်းကို လုမ်းယူသည်။ တစ်ယောက်က အပေါ်အကြိုကို ချွတ်ယူသည်။
သူတို့အဖေမှာ သူတို့၏ ကစားဖော် ကစားဖက် တစ်ဦးဖြစ်သည်။ ကလေး
များ ပျင်းနေမည်စိုး၍ သူတို့အဖေသည် အလုပ်မှ ပြန်လာသောအခါ ကလေး
များအတွက် ကစားစရာ၊ စကားပြောစရာ၊ နားထောင်စရာ တစ်ခုခုကို ဖန်တီး
ပေးလေ့ရှိသည်။ ယနေ့အထိ ဘာကို ဖန်တီးပေးမည်နည်း။

“မောင်နီရော၊ သည်နေ့ ဘာနေ့လဲ”

“စနေနေ့ ဖေဖေ”

“မောင်စီရော၊ နက်ဖြန် ဘာနေ့လဲ”

“သည်နေ့ စနေဆိုတော့ နက်ဖြန် တန်ဗ်နွေနေ့ပေါ့ ဖေဖေ”

“မရီရော၊ တန်ဗ်နွေဆိုတော့ ဖေဖေ ဘာလုပ်သလဲ”

“တန်ဗ်နွေနေ့ဆိုတော့ ဖေဖေ အလုပ်မသွားဘူး။ သမီးတို့နဲ့ အိမ်မှာ
ကစားတာပေါ့”

“အေး ဟုတ်တယ်၊ မနက်ဖြန် ဖေဖေ အလုပ်အားတယ်။ ပင်လယ်
ကို သွားရင် လိုက်ကြမလား”

“လိုက်မယ်၊ ဖေဖေ”

“သမီးလည်း လိုက်မယ်နော်”

“မောင်စီလည်း လိုက်ပါရစွဲ”

“အားလုံး လိုက်ရမယ်။ မနက်ကျေရင် စွာစွာထဲကြနော်”

နောက်တစ်နေ့နံနက် အရှဏ်တက်လျှင်ပင် မောင်နှီး၊ မောင်စီ၊ မရှိ
တို့ သုံးဦးသားမှာ စားပြီး၊ သောက်ပြီး၊ ဝတ်ပြီး၊ ဆင်ပြီး ဖြစ်ကြလေပြီ။
သူတို့ မေမေကလည်း စားဖွယ်သောက်ဖွယ်တို့ကို ချိုင့်ကြီးနှင့် ထည့်ပြီးလေပြီ။
ခက္ခ၊ ကြာသောအခါ မောင်နှီးတို့ မိသားစုတစ်စုသည် မြင်းလှည်းကလေးနှင့်
ကမြာ ကင်း ရွာဆီသို့ ရွှေ့ရှုသွားကြလေသည်။ ကမြာကင်းရွာကား
ထားဝယ်မြစ် ဟိုဘက်ကမ်း တောင်ခြေထွင်ရှိသဖြင့် ကူးတို့သမ္မာန်နှင့်
ကူးသွားကြရသည်။ ထိုမှတစ်ဖန် မော်တော်ကားစီးကာ သွားကြပြန်ရာ ရွာမှ
ထွက်လျှင်ပင် မော်တော်ကားသည် တောလမ်းကလေးအတိုင်း တောင်ကို
တက်၍ တက်၍ ကောက်တိကောက်ကျေးသွားရသည်။ တောင်ထိပ်သို့
ရောက်ပြီးနောက် တစ် ဖက်သို့။ ဆင်းလိုက်လျှင်ပင်
မောင်းမကန်ပင်လယ်ကမ်းနှင့် ပင်လယ်ပြင်ကြီး ကို မြင်ကြရလေသည်။

“ဖေဖေ၊ ဟိုဟာ ပင်လယ် မဟုတ်လား”

“ဖွေးဖွေး တန်းတန်းကြီးဟာ သဲသောင်ကြီးပေါ့နော်”

“ခပ်လှမ်းလှမ်းမှာ မြင်ရတာတွေက ကျွန်းတွေထင်ပါရဲ့”

ဤသို့ မေးကာ ဖြေကာ လာကြရာ မကြာခင်ပင် မောင်းမကန်ရွာ
ကို ဖြတ်ကျော်၍ ပင်လယ်ကမ်းပါး ကုံးပင်ကြီးများအောက်သို့ ရောက်ကြလေ
သည်။ မော်တော်ကား ဆိုက်သောအခါ မောင်နှုမသုံးဦးသည် လွယ်အိတ်ကိုယ်
စီလွယ်၍ သဲသောင်ပေါ်သို့ ပြေးဆင်းသွားကြလေသည်။ သူတို့ ဖေဖေလည်း
သူတို့မေမန့် စားဖွယ်သောက်ဖွယ်တို့ကို နေရာတကျ သိမ်းဆည်းထားခဲ့
ပြီးနောက် ကလေးများကို အမိပြီးလိုက်ရလေသည်။ ကလေးများသည် တံငါး
ရွာကလေးအနီးရှိ ကျောက်ဆောင် ကျောက်တုံးများအကြား ရေအိုင်ကလေး
များတွင် ရေနှင့် ဆွေ့နေကြလေပြီ။

“ဖေဖေရေ၊ ဟောသည်မှာ ပုစ္စန်တွေပါလား။ ရေကလည်း ကြည်
လိုက်တာ အထဲက ဟာတွေကို အကုန်မြင်ရတယ်”

ဟု မောင်နှီးက ပြောသည်။

“အေး ဟုတ်ပါရဲ့၊ ဟောဒါက ပုစ္စန်ဆိတ်။ ဟိုကျောက်ကြားမှာ
ကပ် နေတာက ပုစ္စန်တုပ်”

ဟု ဖေဖေက ဆိုသည်။

“ပုစ္စန်ဆိတ်နဲ့ ပုစ္စန်တုပ်ကို ဘယ်လိုခဲ့ဖြေး သိရသလဲ၊ ဖေဖေး၊ သမီးတော့ မခွဲတတ်ပါဘူး”

ဟု မရှိက မေးသည်။

“အော် ဟုတ်လား၊ အေး၊ ဖေဖေက သိသလားလို့။ မပြောမိဘူး။ မောင်စီကော့၊ လာ လာ။ ဖေဖေပြောမယ်။ ဟော ပုစ္စန်ခေါင်းမှာ နှုတ်သီးချွန် ဆွဲနှုန်းကို တွေ့တယ်မဟုတ်လား။ အဲသည်နှုတ်သီးမှာ လွှလိုအသွားတွေ ရှိ နေရင် ပုစ္စန်တုပ်ပဲကွယ့်။ အသွားတွေမရှိဘဲ ချောနေရင် ပုစ္စန်ဆိတ်ပေါ့။ မှတ် ထားနော်”

ဟု ဖေဖေက ဖြေသည်။

“ဖေဖေ၊ အိမ်မှာ မေမေပေးတဲ့ ပုစ္စန်တွေက အနီပါလား။ သည်ပုစ္စန် တွေကတော့ ညီလို့။ ဘာဖြစ်လို့လဲ ဟင်”

ဟု မောင်စီက မေးသည်။

“အော်၊ သည်လိုကွယ့်၊ လူလေးရဲ့။ ပုစ္စန်ဟာ အစိမ်းတော့ ညီတာ ပေါ့။ ချက်လိုက် ပြုတ်လိုက်တဲ့ အခါကျရင် နီလာတယ်။ နောက်တစ်ခါ မေမေ ဈေးတောင်းထဲမှာကြည့်။ အညီကို တွေ့ရလိမ့်မယ်”

ဟု ဖေဖေက ပြောသည်။

ထိုခဏ္ဍာ မောင်နီသည် ခပ်လှမ်းလှမ်းမှနေ၍ အော်လိုက်သည်မှာ-

“ဖေဖေရေ၊ ဟောသည် သဲထဲမှာ ကြယ်ပွင့်လိုပဲ အစွန်းငါးခုနဲ့ အကောင်ကလေးတစ်ကောင်။ ဘာခေါ်သလဲ၊ ဟင်”

ဟု ဖြစ်လေသည်။

“ဖေဖေလည်း အမည်မသိဘူး၊ လူလေး။ ပင်လယ်သတ္တဝါ တစ်မျိုးပဲ။ ကြယ်နဲ့တူတော့ ကြယ်ငါး၊ ပဲခေါ်ကြပါစို့ကွယ်။ ကြယ်ငါးမှာ အစွန်းငါးခု ရှိတယ်။ လက်ငါးချောင်းလို့ ဆိုကြပါစို့။ အဲသည်လက်ကလေးတွေ ကျိုးရင် ပြန်ပေါက်လာတာပဲကွယ့်။ ပြန်ပေါက်တယ်ဆိုလို့ ချိုးလည်း မပစ်ကြနဲ့နော်”

ဟု ဖေဖေက ပြောသည်။

“မချိုးပါဘူး ဖေဖေး၊ ကျွန်တော် သနားတတ်ပါတယ်”

ဟု မောင်နီက ဖြေသည်။

ထိုသို့ပြောနေခိုက်တွင်ပင် ကျောက်ရေအိုင်ကလေးတစ်ခုဆီမှ နေ၍ မရှိက အော်လိုက်ပြန်သည်မှာ . . .

“ဖေဖေရေ၊ ရေထဲမှာ ကျောက်ကျောတုံးကြီးပေါ်နေတယ်။ မို့ပွင့်ကြီးလိုပဲ”

ဟု ဖြစ်လေသည်။

“ပင်လယ်မှို ဆိုတာ သူပေါ့။ ထိုးနဲ့တူလို့ ငါးဖန်ခွက် လို့လည်း ခေါ်က သတဲ့။ ဖန်ခွက်နဲ့တူလို့ ငါးဖန်ခွက် လို့လည်း ခေါ်ကြသတဲ့။ ငါးဖန်ခွက်အမျိုးမျိုး ရှိတယ်။ နိုဝင်ဘ်မျိုးကတော့ အလွန်ဆိုးတယ်။ ပိုက်သမား ကွန်သမား တွေ အလွန်ကြောက်တာပေါ့”

ဟု ဖေဖေပြော၍ စကားမဆုံးခင် မရီက ဝင်ပြောသည်မှာ . . .

“ဖေဖေ၊ သူ့ထိုးကြီးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေတယ်။ ကြည့် စမ်းပါ၊ သည်လိုနဲ့ သူရေထဲမှာ ရွှေလျားသွားလာနေတယ် ထင်ပါရဲ့။ ထိုးအောက်က အမျှင်တန်းလန်းတွေက ဘာတွေလဲ၊ ဖေဖေ”

ဟု ဖြစ်လေသည်။

“အဲသည် အမျှင်တွေဟာ အဆိပ်မျှင်တွေပေါ့။ အဆိပ်မျှင်တွေအထဲ မှာ အဆိပ်မြားတွေရှိတယ်။ တစ်ကောင်ကောင်၊ တစ်ယောက်ယောက်က အမျှင် တွေကို သွားထိလိုက်ရင် အဆိပ်မျှင်ထဲက အဆိပ်မြားတွေ ထွက်လာပြီး ထိတဲ့ သူရဲ့ အသားမှာ ရှုံးဝင်တာပဲ။ ရှုံးတယ်ဆိုရင်ပဲ ယားတာပဲ။ ပူတာ လောင် တာပဲ။ အခုဗြိုင်ရတဲ့ ငါးဖန်ခွက် အဖြူဗြိုင်ရတဲ့ မဆိုးပါဘူး။ နိုဝင်ဘ်မျိုးကသာ ဆိုးတယ်။ ပင်လယ်သမားတွေက သူ့ကို ပင်လယ်မှိုမိုး လို့ ခေါ်ကြတယ်။ သူ့ထိုးရင် မီးလောင် သလို ပူတာပဲတဲ့။ အဲ သည် အဆိပ်မြားကလေးတွေဟာ မှုန်မှုန်မွားမွားကလေးတွေ၊ ရုံးရုံးမျက်စိန်းမြင်နိုင်ဘူး။ အင်မတန်အားကြီး တဲ့ မှုန်ဘီလူးနဲ့သာ မြင်နိုင်သတဲ့”

ဟု ဖေဖေက ဆက်ပြောပြသည်။

“ဖေဖေ၊ ဟောဟိုသောင်ပေါ်မှာလည်း ငါးဖန်ခွက်ကြီးတစ်ကောင် တင်နေတယ်။ လိုင်းပုတ်လို့ တင်နေတာနဲ့ တူတယ်။ သည်လိုထားရင် အရည် ပျော်သွားမှာပဲလား၊ ဖေဖေ”

ဟု မောင်နိုက မေးသည်။

“ဟုတ်တယ် လူလေး။ တစ်ခါထဲ ပျော်သွားပြီး ဂိုင်းဂိုင်းအမှတ် ကလေးသာ သဲပေါ်မှာ ကျွန်းခဲ့မှာပဲ”

ဟု ဖေဖေက ပြော၍မျှ မပြီးခင်ပင် မောင်နိုသည် ငါးဖန်ခွက်ကြီးကို ယူ၍ . . .

“နှင့်အသက် တစ်ခါလွှတ်။ ငါ့အသက် ဆယ်ခါလွှတ်”

ဟု ဆိုလျက် ကျောက်ရေအိုင်ထဲသို့ လွှတ်လိုက်ရာ ငါးဖန်ခွက်ကြီးသည် ထိုးကို တစ်ဖန် ဖွင့်လိုက်ပြန်လေတော့သည်။

ထိုအခါတွင် သဲသောင်ရေစပ်၌ ခရာလိုက်ကောက်နေသော မောင်စီက အော်ပြန်သည်မှာ . . .

“ဖေဖေရေ၊ ဟောသည် သဲခွက်ထဲမှာ ပန်းပွင့်ကလေးတစ်ပွင့်။ ဂန္ဓာမာ
ပန်းကလေးနဲ့ တူလိုက်တာ”

ဟု အော်ပြောရာ ပန်းကြီးကိုသော မရှိသည် မောင်စိုး ဆီသို့ ပြေးသွား
လေသည်။

“ဟဲ့၊ လူလေးတို့။ ဒါ ပန်းပွင့်မဟုတ်ဘူး။ အကောင်ကလေးတစ်မျိုး
ပဲ။ သူ့မှာလည်း အဆိပ်မြားတွေ ရှိတယ်နော်။ သတိထား။ ဟော ကြည့်၊
ကြည့်”

ဟု ဆိုကာ ဖေဖေက ပန်းပွင့်ကလေးကို တုတ်ချောင်းကလေးနှင့်
တို့ပြုသည်။ တို့လိုက်လျှင်ပင် ပွင့်ဖတ်များသည် ပိတ်သွား၍ ရေပန်းကလေး
များ ပန်းထွက်လာသည်ကို တွေ့ရသည်။

“အဲသည် ရေပန်းတွေထဲမှာ အဆိပ်မြားတွေ ပါတာပေါ့။ လူကိုတော့
ဘေးမပြနိုင်ပါဘူး။ ဒါပေမယ့် ငါးကလေး၊ ပုစ္စန်ကလေးများ အဲသည် ပန်း
ပွင့်ကလေးထဲကို အမှတ်တမဲ့ ဝင်သွားမိရင် မြားတွေ ထွက်လာပြီး ပစ်တာပဲ။
ပွင့်ဖတ်တွေကလည်း ပိတ်သွားပြီး ဖမ်းတာပဲ။ နောက်ပြီး မိတဲ့အကောင်ကလေး
ကို စားပစ်လိုက်တာပေါ့။ ကြည့်တော့ ပန်းပွင့်ကလေးကို အင်မတန် ချစ်စရာ
ကောင်းတယ်။ ဒါပေမယ့် ဒီပန်းပွင့်ကလေးဟာ အခြားသတ္တဝါကလေးတွေ
ကို ဖြားယောင်း သွေးဆောင်ပြီး ဖမ်းစားဖို့ လက်နှက်ပဲ။ အဲသည်အကောင်
ကို ပင်လယ်မျိုး ပင်လယ်ကြာ လို့ ခေါ်တယ်”

ဟု ဖေဖေက ရှင်းပြသည်။

ထိုအခိုက်တွင် သူတို့အနားတွင် လိုင်းကြီးတစ်လုံးသည် ဝန်းခနဲ့
ကွဲ၍ ဂယက်တစ်ခု ရိုက်တက်လာသဖြင့် သူတို့တစ်တွေ ခုန်ကြ ပေါက်ကြ
ပြေးကြ ရှောင်ကြသည်။ သို့သော်လည်း မောင်နီ၏ လုံချည်ကား လိုင်းမိသွား
၍ စိန့်ချုပ်ခဲ့လေသည်။ ထို့ကြောင့် မောင်နီသည် ငံ့၍ ရေညှစ်ရာတွင် ရေ
စပ်၍ ချပ်ပြားအစိုင်းကလေးများကို တွေ့၍ တစ်ချပ်ကို ကောက်ယူကာ . . .

“ဖေဖေ ဟောဒါ ဘာလဲ ဟင်”

ဟု မေးလေသည်။ ချပ်ပြားကလေးမှာ တစ်ဖက်က ဖြား၍ တစ်ဖက်
က ညီသည်။ အလယ်တွင် အစွန်းငါးခုရှိသည့် ကြယ်ပွင့်ပုံပေါ်နေသည်။

“အဲဒါလည်း သတ္တဝါကလေးတစ်မျိုးပဲ။ အောက်ဘက်ကို လုန်ကြည့်
ရင် ခြေချောင်းကလေးတွေ လူပ်နေတာကို တွေ့ရလိမ့်မယ်။ အဲသည် အကောင်
ဟာ ပြားပြားစိုင်းစိုင်းမျို့ ပိုက်ဆံနဲ့ တူတဲ့အတွက် ကပ်ပလား လို့ ခေါ်ကြတယ်။
ပုဂံစကားနဲ့တော့ ပိုက်ဆံပြားပေါ့။ သဲထဲမှာ နေတဲ့အတွက် သကပ် လို့လည်း
ခေါ်ကြတယ်။ ပုဂံလိုတော့ သဲပိုက်ဆံပေါ့။ သဲကပ်နဲ့ ကြယ်ငါးဟာ ဆွဲမျိုး

တော်ကြတယ်။ နောက်ပြီး သံပခြုပ် ခေါ်တဲ့ အကောင်တစ်မျိုးလည်း ရှိသေးတယ်။ တကယ်တော့ သံပခြုပ်ဆိုတာ ပင်လယ်ဖြူ။ ခေါ်တဲ့ အကောင် သေလို့ ကျွန်းခဲ့တဲ့ အခွဲပဲကွယ့်။ ရှင်စဉ်တုန်းကတော့ ဆူးတွေနဲ့မို့ ဖြာနဲ့တူတယ်။ သေတဲ့ အခါကျတော့ ဆူးတွေ ကျိုးသွားပြီး ပခြုပ်တောင်းကလေးနဲ့ တူတယ်။ သံပခြုပ် ကို အကောင်းတွေ့ရဖို့ မလွယ်ဘူး။ လှိုင်းပုတ်တဲ့ အခါကျိုးပျက်သွားတာက များတယ်။ ခရာကောက်ရင်း သတိထားပြီး ကြည့်ကြကွယ့်။ တွေ့ချင် တွေ့ရ လိမ့်မယ်”

ဟု ဖေဖေက ပြောသည်။

ထိုသို့ ပြောနေခိုက်တွင် ရုန်းခနဲ့ တက်လာသော ဂယက်ထဲတွင် လိမ့်၍ ပါလာသော အရာတစ်ခု နောက်သို့ ကလေးများလိုက်ကြရာ ရေကျသောအခါ ဂဏ်နှုန်းဖြစ်နေမှန်း သိ၍ လိုက်ဖမ်းကြသည်။ ဂဏ်းကား သဲထဲသို့ တိုး၍ ဝင်သွားသည်။ မောင်နီက လက်နဲ့ ကော်ထုတ်လိုက်သည်။ ဂဏ်းပါလာ၏။

သို့သော် အလွန်ပါးနပ်သော ထိုဂဏ်းသည် မလှုပ်မရှုက်ဘဲ ကျောက်တုံးပမာ သေချင်ယောင်ဆောင်နေသည်။ သဲပေါ်သို့ ပြန်ချလိုက်၍ နောက်ထပ် တက်လာသော ဂယက်ရေနှင့် ထိခါမှ ချက်ချင်းထပြီးပြန်သည်။ ထိုအခါ မောင်စီက ရှတ်ခနဲ့ ဖမ်းယူကာ မြှောက်ပြ၍ . . .

“ဖေဖေ၊ ဟောသည်မှာ ဂဏ်းတစ်ကောင် ဘာဂဏ်း ခေါ်သလဲ”

ဟု မေးသည်။

“**ဂဏ်းရင်မ** ခေါ်တာ သူပေါ့။ သဲထဲမှာ တိုးပြီးနေတယ်။ တချို့ အကောင်မှာ အနိက္ခက်သုံးကွက် အခွဲပေါ်မှာ ပါတတ်တယ်။ နောက်တစ်ခါ သတိထား ကြည့်ကြ။ နောက်ပြီး လက်မကြီးတစ်ခု၊ လက်မငယ်တစ်ခု ရှိတဲ့ **ဂဏ်းဘောင်းနီ** ဆိုတာရယ် ပင့်ကူနဲ့တူတဲ့ ကျောက်ဂဏ်း ဆိုတာရယ် ရှိ သေးတယ်။ နောက်တော့ တွေ့ရလိမ့်မယ်”

ဟု ဖေဖေက ပြောလေသည်။

“ဖေဖေရေ၊ သဲပေါ်မှာ ပန်းပွင့်ကလေးတွေ လျှောက်ရေးထားတာ သိပ်လှတာပဲ။ လက်ကိုင်ပဝါ အနားပတ်မှာ လျှောက်ထိုးထားတဲ့ ပန်းကုံးကလေးနဲ့ သိပ်တူတာပဲ။ ကြည့်ပါဦး”

ဟု မရှိက အော်ပြောသည်။

“အော် ဒါလား သမီး။ အဲဒါ ဂဏ်းကလေးတစ်ကောင် သွားတဲ့ လမ်းကြောင်းကလေးပဲ။ ခြေရာခံပြီး လိုက်သွားရင် ဂဏ်းကိုရင်လည်း တွေ့ရမယ်။ ဒါမှမဟုတ်ရင် သူ ဝင်သွားတဲ့ တွင်းကလေးကိုရင်လည်း တွေ့ရမယ်”

ဟု ဖေဖေက ပြောသည်။ ထို့ကြောင့် မရှိသည် လိုက်သွားရာ ခဏ ကြာသောအခါ လူပ်တုပ်လူပ်တုပ်နှင့် ရွှေနေသော ခရာဖြူကလေးကို လမ်းအဆုံးတွင် တွေ့ရ၍ ကောက်ယူကြည့်လိုက်ရာ ဂဏန်းခြေထောက်ကလေးများ ခရာခွဲထဲသို့ ဝင်သွားသည်ကို တွေ့ရလေသည်။

“ဖေဖေ၊ ခရာကလေးက ခြေထောက်ပေါက်နေတယ်။ ဂဏန်းခြေထောက်ကလေးတွေလိုပဲ ဆန်းလိုက်တာ”

“ပြစမ်း၊ ပြစမ်း။ ဒါ ခရာ ခြေထောက်ပေါက်နေတာ မဟုတ်ဘူး၊ သမီး။ ဂဏန်းကလေးက ခရာ အဆန်ချောင်ထဲမှာ ဝင်နေတာ။ အဲသည် ဂဏန်းကလေးမျိုးဟာ အဲသည်လိုပဲ သူများအခွဲထဲမှာ ဝင်ဝင်ပြီး နေကြတယ်။ အဲဒါ ကြောင့် သူ့ကို ပုဂံစကားနဲ့ ဝင်ကစွပ် လို့ ခေါ်ကြတယ်။ ထားဝယ်စကားနဲ့ တော့ ပန်လည်ပန်စွပ် ခေါ်တယ်ကွယ့်။ ပန်းကုံးကလေးနဲ့တူတဲ့ ခြေရာလမ်းကြောင်းကလေးဟာ သူ့လမ်းကြောင်းကလေးပေါ့။ ပြန်လွှတ်လိုက်ပါ သမီးရယ်”

ဟု ပြောသည်။

“ခရာကလေးက လှတယ် ဖေဖေ။ မလွှတ်ချင်ဘူး”

“ခရာကလေးတွေ ပြည့်လိုပါ သမီးရယ်။ လျှောက်ကောက်ပေါ့။ သူ့ကိုတော့ လွှတ်လိုက်ပါ။ ဟောဟို တံငါရာကလေးအလွန်မှာ ချောင်းပေါက်ကလေးတစ်ခု ရှိတယ်။ အဲသည်မှာ ခရာခွဲတွေ၊ ရှုပ်ခွဲတွေ အများကြီးရှိတယ်”

ဟု ဖေဖေက ပြောသည်။

“ခရာနဲ့ ရှုပ် ဘယ်လိုကွာသလဲ၊ ဖေဖေ။ အခွဲချည်းပဲ မဟုတ်လား”

ဟု မောင်နီနှင့် မောင်စီတို့က ဝင်မေးသည်။

“ကွာတာပေါ့ကွယ့်။ ဟောသည် ခရာဖြူကလေးကို ကြည့်ပါလား။ အခွဲတစ်ခုထဲ ရှိတယ်။ ရှုပ်ကောင် ဆိုတာက လက်ခုပ်လို့ အခွဲနှစ်ခု အုပ်နေတဲ့ အကောင်ပေါ့။ ဟောဟို ရေစပ်က အခွဲဟာ ရှုပ်ခွဲပဲ။ ခရာကို တစ်ခွဲထဲရှိလို့ ကေခွဲ လို့ ခေါ်ကြပါစို့။ ရှုပ်ကိုတော့ ၂ ခွဲရှိလို့ ဒီခွဲ လို့ ခေါ်ကြပါစို့။ က ချောင်းကလေးကိုသွားပြီး ခရာတို့၊ ရှုပ်တို့ ကောက်ကြရအောင်”

ဟု ဆိုကာ ဖေဖေသည် ကလေးများကို ခေါ်သွားသည်။

မောင်နီတို့ မောင်နီမသုံးသီးသည် ချောင်းပေါက် သဲခံပေါ်တွင် ဖြာဖြာဖွေးနေသော ခရာခွဲ၊ ရှုပ်ခွဲများကို ပြေးကာ လွှားကာ ကောက်ကြသည်။ သူ့ကောက်သည့်အကောင်နှင့် ကိုယ်ကောက်သည့်အကောင်ကို ယူဉ်၍ ပြင်၍ ကြည့်ကြသည်။ သူ့နေရာသို့ ကိုယ်လိုက်၍ ကြည့်သည်။ ကိုယ့်နေရာသို့ သူ လိုက်၍ ကြည့်သည်။ သူတို့လွယ်အိတ်များသည် ခဏအကြာတွင် ခရာခွဲ ရှုပ်ခွဲ

များနှင့် တဆုတ်ချွတ် တချက်ချက် မြည်နေတော့သည်။ ထိုသို့သောအခိုက် တွင် မေမေ လိုက်လာ၍ . . .

“ကဲ၊ ကလေးတို့၊ နေလည်း မြင့်လှပြီ။ ထမင်း မဆာကြသေးဘူး လား”

ဟု မေးသည်။

“မဆာသေးဘူး၊ မေမေ။ ခရာကလေးတွေ သိပ်လှတာပဲ။ ကြည့်ပါဉိုး”

ဟု မောလျက်နှင့် မောမှန်းမသို့၊ ဆာလျက်နှင့် ဆာမှန်းမသို့သော မရီက ပြောသည်။

“ဟုတ်ပါရဲ့၊ လှလိုက်တာ။ အဲသည်အခွံကို ဂျင်းပါ လို့ ခေါ်တယ်။ ရုပ်တစ်မျိုးပေါ့”

ဟု မေမေက ပြောလျှင်ပင် မောင်နီနှင့် မောင်စီတို့သည် မိမိတို့ ကောက်ထားသော အခွံများကို သောင်ပေါ်သို့ သွန်ချုံးပြလေတော့သည်။

“မေမေ၊ ဟောသည် လိမ်လိမ် ဆုန်ဆုန် ရှည်ရည် ခရာကို ဘာရေး သလဲ”

“**ခရာဒိုးလိမ်** ခေါ်တယ်၊ လူလေး။ ဆေးဖက်ဝင်တယ်။ ဗရင်ရှိနာ ဖြစ်ရင် အဲသည်ခရာကို ပြာချပြီး ထည့်ရတယ်တဲ့”

“ဟော ဒါကော၊ မေမေ”

“အဲဒါ **ကြွပ်ပို့** ပေါ့။ သူလည်း ဆေးဖက်ဝင်တယ်။ ဟိုဘက်က ဆူးတွေနဲ့ ခရာရှိတယ် မဟုတ်လား။ သူ့ကို **ခရာငွောင်ရိုင်း** ခေါ်တယ်။ သားသည် အမေတွေ နှို့ကြောင်းပိတ်ရင် သူ့ကို သွေးလိမ်းရသတဲ့။ ဟောဒါတွေက **ခရာ** သင်း ပေါက်စကလေးတွေကွယ့်။ သူတို့ကြီးရင် ခရာသင်းကြီးတွေ ဖြစ်မှာပဲ ထင်တယ်။ ဟော၊ သူတို့ကို နားမှာကပ်ပြီး နားထောင်ကြည့်စမ်း။ ပင်လယ် လှိုင်းသံကို ကြားရလိမ့်မယ်”

ဟု မေမေက ပြော၍ မောင်နှမသုံးယောက်သည် ခရာများကို နား တွင် ကပ်ကြည့်ကာ . . .

“ဟုတ်တယ် မေမေ၊ ကြားရတယ်။ လှိုင်းသံလိုပဲ တစုန်းစုန်းနဲ့”

ဟု ပြောကြသည်။

ထိုခဏတွင် ဖေဖေသည် ရောက်လာ၍ . . .

“ကဲ၊ သားတို့ သမီးတို့၊ ခဏနားကြေးစို့။ ထမင်းစားပြီး ရေပြည့် တော့ ရေကူးရညီးမယ်”

ဟု ခေါ်သဖြင့် ပင်လယ် ကွဲ့ပင်ကြီးများ အောက်သို့ သားအမိ သားအဖတစ်စု ဝင်သွားကြလေတော့သည်။ (၁၉၅၅)

တတ်=တဲ့

မြန်မာစကား ရေးသားပြောဆိုမှုတွင် ရေးတော့အမှန်၊ ဖတ်တော့အသံ ဟူသော စည်းတစ်ခုကို ရေးပညာရှိများ ချမှတ်ခဲ့သည်။ **လျှောက်လွှာ** ဟု ရေးသည်ကို **သျောက်လွှာ** ဟု ဖတ်ရမည်။ ဖတ်ကြသည်။ **မုတ္တမ၊ မတ္တရာ၊ သန်လျင်** ဟု ရေးသည်ကို မဒမ၊ မဒရာ၊ တညင် ဟု ဖတ်ရမည်။ ဖတ်ကြ သည်။ **ခြေတ်ရည်** ဟု ရေးသည်ကို **ခြိတ်ရွှေ** ဟု ဖတ်ရမည်။ ဖတ်ကြသည်။

ဤတွင် ရေးတော့ အမှန်ဆိုရနှုန်း အမှန်ဆိုသော စကားကို စီစစ်ဆင် ခြင်ဖွယ် ရှိသည်။ ပုဂံခေတ် ကျောက်စာရေးထုံးကို အမှန်ခေါ်ရမည်လား။ သျောက်သီလဝံသတို့ခေတ် ပျို့လက်ာ ရေးထုံးကို အမှန်ခေါ်ရမည်လား။ သျောက်သီလဝံသတို့ ခေတ် ရေးထုံးကိုပင် (၁) ကျောက်စာတွင် မတိမ်းမယိမ်း မချွတ်မယွင်း ကျုန်နေသေးသော သျောက်သီလဝံသတို့ မျက်မောက်ရေး ခေတ်ပြီး၍ ရေးထုံးကိုပင် အမှန်ခေါ်ရမည်လား။ သို့တည်းမဟုတ် (၂) နောက် နှောင်းသော ဆရာတို့ တစ်ဆင့်မှတစ်ဆင့် ကူး၍ ပျက်သော ရေးထုံး၊ တစ်ဆင့်မှတစ်ဆင့် ပြင်၍ပျက်သော ရေးထုံး စသည်တို့ကိုပင် အမှန်ဟု ခေါ်ရမည်လား။ ဤအမှန်ပြသနာကို လွယ်လွယ်နှင့် ဖြေရှင်း၍ ရနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ပညာရှိ အဆက်ဆက်တို့က အမှန်ဟု ယူဆလိုက်နာကြသော ရေးထုံးကျမ်းများ ရှိလေသည်။

ထိုကျမ်းတို့ကား (၁) ရွာကြီး သျောက်လွှာသမာలာ ပြုစုခဲ့သော ဝဏ္ဏာမောနသတ်အင်း။ (၂) ဒုတိယကျော်အောင်စံထားဆရာတော် ပြုစုခဲ့သော ဝဏ္ဏာရတ္ထု ပကာသနီကျမ်း။ (၃) တွင်းသင်းတို့က်ဝန် မဟာစည်သူ ပြုစုခဲ့သော တွင်းသင်းသတ်ညွှန်းသစ်။ (၄) ဝဏ္ဏာမောနသတ်အင်းကို သံပေါက်စပ်ထားသော စီးပွားရေးကျော်သူ၏ ကိုယ်လက္ခဏာသတ်ပုံ စသည်တို့ ဖြစ်လေသည်။ ယခုအခါတွင် သူတို့ကိုပင် အမှန်ဟူ၍ သမှတ်ထားကြပြီးဖြစ်သည်။

တစ်ဖန် ဖတ်တော့အသံဆိုရာ၌ မည်သူ့အသံကို ဆိုပါသနည်း။ မြန် မာစကားကို ဒေသအလိုက် အသံအမျိုးမျိုးထွက်၍ ပြောဆိုနေကြသည်။ ရခိုင်၊ တန်သာရီ၊ အင်းလေး စသော အရပ်များတွင် အသံထွက်ပုံနှင့် ဧရာဝတီမြစ် ဂျမ်းဒေသတွင် အသံထွက်ပုံတို့ မတူကြ။ မည်သူ့အသံကို စံအဖြစ် ယူရပါ မည်နည်း။ ဤအသံပြဿနာမှာ အထက်ပါ အမှန်ပြဿနာထက် ခက်ခဲသည် ထင်ပါသည်။ ရေးထုံးသည် ကျောက်ထက်အကွဲရာ၊ ပေထက်အကွဲရာ၊ စက္ကာ။ ထက်အကွဲရာ တင်ထားသည်ဖြစ်၍ သခ္ပါရသဘောကို မလွန်ဆန်နိုင်သော ကြောင့် ရွှေလျာ ပြောင်းလဲရသည်ဆိုသော်လည်း အပြောင်းအလဲ မြန်လည်း မမြန်လှ။ များလည်း မများလှ။ ကျောက်စာ၊ ပေစာ၊ စက္ကာစာများ ထင်ရှားရှိ နေသေးသမျှ ကာလပတ်လုံးလည်း မူလရေးသားရင်း ရေးထုံးတို့ကို ပြန်လည် သုံးသပ်လေ့လာနိုင်ပေသည်။ ပြောထုံးမှာကား ဤသို့မဟုတ်ခဲ့။ အနောက်ထား မင်းတရား ပြောသောအသံသည် ပြောသောခဏ္ဍားပင် ပျောက်ခဲ့ပြီ။ သူ့ပိုင် ရှင်သာရ မိန့်သောအသံသည် မိန့်သောခဏ္ဍားပင် ပျောက်ခဲ့ပြီ။ ပြောရင်းစွဲ မူလပြောထုံးအသံကို ပြန်လည်သုံးသပ်လေ့လာလို့ မရတော့ပြီ။ ထိုမျှမကသေး ပြောထုံးစကားသံသည် တစ်ခဏ္ဍားလျှင် တစ်ခဏ္ဍာ ရွှေလျာပြောင်းလဲလျက် ရှိလေသည်။ ပုဂ္ဂိုလ်တစ်ဦး ထိုခဏ္ဍားပြောလိုက်သော အသံတစ်ခုသည် ထို သူပင်လျှင် ဤတစ်ခဏ္ဍားပြောလိုက်သော အသံနှင့် ထပ်တူထပ်မျှ တူဖို့ များစွာ ခဲယဉ်းလေတော့သည်။ ကျွန်ုပ်တို့သည် လူကြီးမိဘတို့ထံမှ စကားသင် ခဲ့ကြသည်။ လူကြီးမိဘတို့ ပြောသော စကားသံကို ထပ်တူထပ်မျှ အမွှခံယူ လိုက်ရသည်ဟု ပြောဖို့ရန်ကား ခဲယဉ်းသည်။ ထို့ကြောင့် ဤအသံပြဿနာ မှာ အမှန်ပြဿနာထက် ခဲခက်သည်ဟု ဆိုရခြင်းဖြစ်ပါသည်။ သို့သော်လည်း မျက်မောက်ကာလှုံးစာအများဆုံးရေး၍ စကားအများဆုံး ပြောသော ရန်ကုန် မန္တလေးမြို့တို့ တည်ရှိရာ ဧရာဝတီမြစ်ဂျမ်းသားတို့၏ အသံကို အကြမ်းအား ဖြင့် စံပြုကြပါစို့။

ရေးတော့အမှန် ဖတ်တော့အသံ ဆိုသော သူ့ဟောင်းတို့၏ စည်းအပြင် အခြားစည်းတစ်ခုလည်း ကျွန်ုပ်တို့၏ မျက်မောက်တွင်ပင် ဖြစ်ပေါ်လျက်ရှိလေသည်။ ဤစည်းမှာ ရေးလည်းအသံ၊ ဖတ်လည်းအသံ ဟု ခေါ်ထိုက်သော စည်းဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော ရေးရေးထုံးတို့ကို မလိုက်နာဘဲ ပြောသံအတိုင်း လိုက်ရေးသောအလေ့ ပေါ်လျက်ရှိလေသည်။ ဤအလေ့မှာ မည်သည့်အခါက စတင်ပေါ်ပေါက်သည်ဟု အတိအကျ မပြောနိုင်သော်လည်း ဘိုးတော် ခေါ်ပေါ်ရာမရကန်ထဲတွင် အတော်တွေ့ရပြီ။ ရကန်နောက်တွင်ကား တရားစာများ၊ နှစ်းတွင်း ဓာတ်တော်ကြီးများ၊ တေးထပ်၊ လေးချိုး၊

ဘောလယ် စသော ကဗျာင်ယ်များတွင် အတော်များများ တွေ့ရပြီ။ ယခုကာလ တွင်ကား စာနယ်ဇင်းများ၊ ဝထ္ဌများ၊ လွှတ်တော်မှတ်တမ်းများ၊ ကျောင်းသူ ကျောင်းသားတို့၏ စာစီစာကုံးများတွင် အနုံအပြား အများအစား တွေ့နေရ လေပြီ။

ဤ ရေးလည်းအသံ ဖတ်လည်းအသံ ဆိုသော ယေဘုယျ စည်းပေါ် နေပြီဖြစ်သော်လည်း အနုစိတ်အားဖြင့် မည်သည့်စကားလုံးကို မည်သည့် အကွဲရာနှင့် ရေးသင့်သည်ဆိုသော စည်းကို မချမှတ်ရသေးချေ။ လွယ်ကူသော ကိစ္စလည်း မဟုတ်လှု။

ဤ ဒုတိယစည်းထဲတွင် အကျိုးဝင်လျက်ရှိသော တဲ့ ဟူသည့် စကား လုံးကို ပထမစည်းအရ အမှန်သို့ရောက်အောင် မည်သို့ရေးရပါအံ့နည်း။ တစ် နည်းအားဖြင့်ကား တဲ့ ၏ စာစီမြှစ်မျိုးနှင့်ယ်ကား အဘယ်နည်း။ ယခုကာလ မြန်မာစာတွင် တဲ့ အမျိုးမျိုးရှိရာ မည်သည့် တဲ့ ကို ဤတွင် ဆွေးနွေးလိုပါ သနည်းဆိုသော ဦးပုည ဝထ္ဌပေါင်းချုပ်၊ ဆွဲနှင့်ဆင်မင်းဝထ္ဌလာ အောက်ပါ စာပိုဒ်ရှိ တဲ့ ကို ဆွေးနွေးလိုပါသည်။

ကာသိမင်း၏၊ သက်နှင့်တောင်ညာ၊ သူဘဒ္ဒဟု၊ အဆာ ကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြမရှား စိန်မရှား၊ အလွန်ပင် များ သည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန် ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ် လက်မခံ၊ ညိုစော်နှင့် သည်ဟု ချုံသတဲ့ ဘုရား။

တဲ့ ရေးထုံးကို သတ်ပုံသတ်ကျမ်း ကျမ်းတို့တွင် ရှာကြည့်သောအခါ ဝဏ္ဏဖော်နှင့် ဝေါဟာရထူး ပကာသနီတွင် နေမြိမ်းတဲ့ ဟူသော ဘုံခန်းပျို့ အပိုဒ် ၁ လာ စကားကို ထုတ်ဆောင်ဖော်ပြထားချက်ကို တွေ့ရသည်။ ပကာ သနီဆရာ ရေးသားချက်ကို အောက်တွင် အပြည့်အစုံ ဖော်ပြလိုသည်။

(တဝ်မူးပူး) နောက်ပစ် အမြစ်အရာကား နည်းအံ့သည်။ (ဇမ္မား နှင့်ချဲ့၊ ဤမင်းတဲ့ဟု၊ ပြုပြုဖျင်ပြမ်း) (နေမြိမ်းတဲ့၊ စောရန်ဖူးကို၊ ငရဲ့ပြည်ရွာ) စသည်ဖြင့် (နေမြိမ်းတဲ့၊ ဤမင်းတဲ့) ဟူ၍ ဘုံခန်း ဆရာစပ်၏သို့ ပျို့တစ်ပါးစပ်သည် မထင်။

ပကာသနီဆရာသည် တဲ့ ၏ စပ်ထုံးကို ဖော်ပြသော်လည်း အနက် ကို မဖော်ပြခဲ့ချေ။ ရုတ်တရက်ကြည့်သော ဦးပုည၏ စကား ချုံသတဲ့ တွင် ပါသည့် တဲ့ နှင့် ဘုံခန်းစကား နေမြိမ်းတဲ့ တွင် ပါသော တဲ့ တို့သည် အရေးတွင်သာလျှင် ထပ်တူဖြစ်သည်မဟုတ်။ အနက်တွင်လည်း ထပ်တူဖြစ် သည်ဟု ထင်မိသည်။ သို့သော်လည်း ဤအချက်ကို စဉ်းစားလေလေ သံသယ

မကင်းလေလေဖြစ်မိသည်။ နောက်ဆုံးတွင် ဤ တဲ့ နှစ်လုံးသည် အနက်မတူကြဟု ယူဆမိတော့သည်။

သို့ဖြစ်ပါက တဲ့ နှင့် အနက်သဘော တူညီသော ရေးဟောင်း အတွေး အခေါ်စကား ဝေါဟာရ မရှိခဲ့ပါသလော။ ရှိခဲ့ပါ၏။ ပညာရှိများ အထပ်ထပ် သုံးခဲ့ပါ၏။ ယခုတိုင်ပင် ပညာရှိတို့၏ နှုတ်ဖျားမှ မထွက်သေးပါ။ ဥဒ္ဓါဟရရှု ဆောင်ပါအံ့။ သူ့မဟာသီလဝံသ ရေးသားတော်မူသော ပါရာယနဝါတ္ထု စာမျက်နှာ ၉၂ တွင် ဝေမြှုပ်နှံသူတို့၏ သီချင်း သာယာစွာ ဖွဲ့စေ၏။ ထိုသို့ဖွဲ့စေသော သီချင်းကား ဤသို့ တတ် ဟု တွေ့ရသည်။ ဤဝါကျတို့အောက်တွင် ရမဲ့ ဝေမြှု ဝန်ယနော အစချိသော ပါဋ္ဌာန်းကို ဆက်ထည့်ထားသည်။ တစ်ဖန်လည်း ယင်းစာမျက်နှာ ၁၇၄ တွင် စကားအဖြောင့်ကား ဤသို့ တတ်။ ဗာဝရိပုဂ္ဂား ဥတ္တရာပထ တိုင်းမှ ဒက္ခိဏာပထ တိုင်းသို့ သွား၍ စျောန်တရားစီးဖွန်း၍ နေလေ သတတ် ဟု တွေ့ရသည်။ ဤဒုတိယကိုးကားချက်တွင် တတ် တွင်မက သတတ် ဟူ၍ပင် ပါလေသည်။ ဤစကားခွန်းတို့နေရာတွင် တဲ့ နှင့် သတဲ့ ကို အစားထိုး၍ဖတ်ကြည့်ပါ။ အနက် ထပ်တူထပ်များဖြစ်သည်ကို တွေ့ရပေမည်။

ထို့ကြောင့်လည်း စံကျောင်းဆရာတော်ဘုရားသည် ရူးဇူးဝါ ပါဋ္ဌာ တော် နိသူသစ်ကို ပြုစုတော်မူရာတွင် ပထမတဲ့ စာမျက်နှာ ၂၀၉ ၌ အမိုက်ရာ၊ ဖြစ်ပြီသတတ်၊ ဝါဖြစ်ပြီတဲ့ ဟု စာဖတ်သူ နားလည်ရအောင် ရေးသုံးစကားနှင့် ခေတ်သုံးစကားတို့ကို ဖက်တဲ့ ဖော်ပြလိုက်ခြင်းဖြစ်ရသည်။ ဤတတ် ဟူသော စကားခွန်းကို သတတ် (သည်တတ်) ဟု ပစ္စွာန်ကာလနှင့် သာ ဖက်တဲ့၍ သုံးသည်မဟုတ်သေး။ အတိတ်ကာလ၊ အနာဂတ်ကာလတို့နှင့်လည်း ဖက်တဲ့၍ သုံးခဲ့ကြသည်။ အောက်တွင် ထုတ်ဆောင် ကိုးကားပြပါအံ့။

သစ်သားဖြင့် လုပ်ထားသော ပုဂ္ဂားရုပ်သည် လူအရှင်ကဲ့သို့ စကားပြောသတဲ့ ဟူသော ကေလာဟလ စကားကို သွေ့သွေ့ရှုနှုန်းသာရက သစ်ရုပ်ပုဂ္ဂား၊ ရှင်အလားတို့၊ စကားတွေတ်တွတ်၊ ဆုံးသတတ်ဟု၊ ခြေခွဲတ်လက်ခွဲတ်၊ မြေကြီးခတ်မျှ၊ လာလတ်သသူ၊ ရှင်နှင့်လူကား၊ ယဉ်တူရင်အပ်၊ အထပ်ထပ်တိ ဟု တံတားဦးတည် မောက်နှုန်း (၁၇) တွင် စပ်ဆုံးခဲ့သည်။ ဤတွင် ပစ္စွာန်ကာလသုံးဖြစ်လေသည်။

တိုင်းပြည်ထိုးနှုန်းကို မြက်တစ်ပင်မျှ အဖိုးမထားဘဲ စွန်းသွားခဲ့ပြတဲ့ ဟူသော ကေလာဟလ စကားကို သွေ့သွေ့ရှုနှုန်းသာရပင် စိုးမင်းမောင်နှုံး၊ ရှင်ဖြစ်ကြံ့၍၊ ပြည်စံပြည်ပ၊ တုမရကို၊ မြက်မျှမခန်း၊ စွန်းခဲ့ပြီတတ်၊ ကျော်ကား

လတ်သော် ဟု ကိုးခန်းပျို့ (၂၇၆) တွင် စပ်ဆိုခဲ့သည်။ ဤတွင် အတိတ်ကာလ သုံးဖြစ်လေသည်။

အရှင်မင်းကြီး၏ သမီးတော် သမုဒ္ဒရေကို ကျွန်ုပ်တို့၏ ဘုရင်နှင့် ထိမ်းမြားတော်မူမည် တဲ့ ဟု တစ်ဆင့်စကား ကြားရကြောင်းကို သျှင်ရွှေသာရ ပင် ဘူရိဒတ်လက်ဗြီး (၁၂၃) တွင် သမုဒ္ဒရေ၊ မည်သာတွင်ကျော်၊ သမီးတော်ကို၊ မင်းသော်မင်းချင်း၊ တို့ရှင်ရင်းနှင့်၊ ဆောက်နှင်းမည်တတ်၊ ကြားကြလတ်၍၊ ပြတ်ပြတ်ယုံကြည်၊ စေလိုက်သည်ဟု၊ တည်တည်ပပ၊ ဆိုပြီးမှတည့် ဟု စပ်ဆိုခဲ့သည်။ ဤတွင် အနာဂတ်ကာလသုံး ဖြစ်လေသည်။

အထက်ပါ ခိုင်မာသော အထောက်အထားတို့ကို လေ့လာသုံးသပ် ကြည့်သောအခါ တတ် နှင့် တဲ့ အနက် ထပ်တူဖြစ်ကြောင်းမှာ ထင်ရှားလာသည်။ သို့သော်လည်း တတ် ဟူသော အရေး မှန် မှ တဲ့ ဟူသော အပြောသံ သို့ ရွှေ့လျောလာပါသလား ဟူသော ပြဿနာကို ဖြေဆိုဖို့ရန် သုတေသနလုပ်ငန်း ကျွန်ုရှိနေပါသေးသတည်း။ (၁၉၅၁)

ဆေးရုံ

ဆောင်းဉီးပေါက်ကလည်း ဖူးမလို့၊ အေးတော့မလို့၊ မယုံသာ။
လန် ဒန်ချွဲမြို့တော်ကြီးကလည်း ဆီးနှင်း၊ မြှုတိမ်၊ သူရိန်၊ မီးခိုးတို့ဖြင့်
ပိတ်၍ အသက်မရ၍သာ။ ထိုအခိုက်၌ ကျွန်တော် အအေးမိသည်။ သိပါ၏။ အအေး
ကား အအေးစို့ မဟုတ်။ အအေးခြောက်။ မျက်စိပ္ပါခြင်း၊ ခေါင်းခဲနောက်ခြင်း၊
ကိုယ်လက်ကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်ငွေ့ပြင်းခြင်း စသော အမှတ်
များကို မရှောင်သာ။ ခံစားရ၏။ သတိမူမိ၏။ သို့သော်လည်း ငါဖျားသည်ဟု
တွေးရမည်ကို ကြောက်သဖြင့် မိမိကိုယ်ကိုပင် မိမိအကြောင်းမကြား။ ဆိတ်
ဆိတ်နေသည်။

တစ်ရက်ခန်းရှိသောအခါကား မှတ်မိသမျှ ဆေးများကို ဝယ်၍ သုံး
သည်။ သက်သာရာ မရ။ ၂ ရက်ခန်း ရှိသောအခါ ငါဖျားနေပါတကား ဟု
အသိအမှတ် ပြုရတော့သည်။ သို့သော်လည်း အပေါင်းအသင်းတို့အား မပြော
ပြရသေး။ ၃ ရက်မြောက်သောနေ့၌ မနေသာတော့ပြီ။ လက်ဝဲဘက် တစ်ခြမ်း
လုံး ဒုက္ခပေး၏။ လည်ချောင်း ဝဲဘက်ခြမ်း အလွန်ကိုက်၏။ အစာမျိုး၏။ မရ။
ရေသောက်လျှင်ပင် နာသည်။ ဝဲဘက်သွား၊ ဝဲဘက်ပါး၊ ဝဲဘက်နား၊ ခေါင်း
ဝဲဘက်ခြမ်း ကိုက်၏။ ဝဲဘက်လက်မောင်း၊ ဝဲဘက်ခါး၊ ဝဲဘက်ပေါင် ကိုက်
၏။ ထိုအခါကျမှ အပေါင်းအသင်းတို့အား ငါဖျားသည်ဟု ရဲ့စွာ ကြော်သွား
ပြီးလျှင် ကျောင်းမတက်ဘဲ အခန်းထဲတွင် နေသည်။ ကိုယ်သိသောဆေး၊
သူ တစ်ပါးညွှန်သော ဆေးတို့ကို ဖို့ဝဲသည်။ သက်သာရာ မရ။

နံနက်ပိုင်း လန်းယောင်ယောင်၊ ညနေပိုင်း ညီး၏။ အပုပ်ချိန်မှု
ညီးသည်ဟု ကြားဖူးနားဝရီသော မိတ်ဆွေတစ်ဦးက ရမ်း၍ပြောသည်။ သက်
သာဖွယ်စကားကို ကြားလိုသော လူမမာလုပ်သူကလည်း ဟုတ်ပေလိမ့်မည်
ဟု အတည်ပြုကာ ရောဂါကို အောင့်၍ ခံလိုက်သည်။ ညီးပိုင်း လန်းယောင်

ယောင်၊ သတင်းမေးလာကြသော မိတ်ဆွေများနှင့် ရယ်ကာမောကာ နေရ သဖြင့် သက်သာရာ ရပါ၏။ ညွှန်က် အိပ်ရာဝင်သောအခါ ရောဂါ ဖမ်း သည်။ အထက်က ဆိုခဲ့သည့်အတိုင်း တစ်ခြမ်းလုံး ကိုက်သည်။ ယာဘက် စောင်း၍အိပ်၊ ပဲဘက်စောင်း၍အိပ်၊ မူာက်အိပ်၊ လှန်အိပ်၊ အုန်းပင်စိုက်၍ အိပ်၊ မသက်သာ။ မောသောအခါကျမှ ဖြစ်သလို နေလိုက်သည်။ ထိုအခါ ကိုယ်ပူ၍ လာ၏။ တစ်ကိုယ်လုံးပူ၏။ မခံမရပ်နိုင်အောင် ပူ၏။ အပူကန် သည်ဆိုသည်မှာ ဤအရာပင် ဖြစ်တန်၏ ဟု တွေးတော်မြှင့်နေ၏။ ခွေး ထွက်သည်။ လည်ပင်းစို၏။ နဖူးမှ စီးကျ၏။ ရင်ဘတ်တွင် ခဲ့နေသည်။ ပေါင်ဆီတွင် စွဲတ်တွတ်တွတ်။ အနေရ ကြပ်ဘိခြင်း။ နောက်ဆုံး၌ အိပ်ရာမှ ထကာ ချွေးသုတ်၊ အဝတ်လဲရတော့သည်။ အချိန်သန်းခေါင်ကျော်ပြီ။ တစ်မျှး မျှ မအိပ်ရသေး။ အိပ်ချင်စိတ်လည်း မရှိ။ ရေလည်း ငတ်သည်။ ထို့ကြောင့် ရေနွေးတည်ကာ သံပူရာရေ သောက်၏။ မီးဖိုရှေ့တွင် ထိုင်ကာ ထွေရာလေး ပါး စဉ်းစား၏။ ထွေရာလေးပါး၏ အဆုံး၌ မအိပ်လို့မဖြစ်သေး။ အိပ်ဦးမှ ပေါ့ ဟု ကိုယ့်ကိုယ်ကို ချော့မေ့ကာ အိပ်ရာဝင်ပြန်၏။ အိပ်၍ကား မရ။ ထိုအခါ၌ အိမ်တစ်အိမ်မှ ထျော်ထျော် ဟောင်သော ခွေးတစ်ကောင်ကို သတိပြု မိသဖြင့် စိတ်ထွက်မိသောကြောင့် သာ၍ အိပ်မရဖြစ်တော့သည်။ အိပ်ပျော် လိမ့်မလား ဟု တွေးကာ ဂုဏ်တော်ကို စိတ်မပါဘဲ ရွတ်၏။ ရွတ်ဆဲတွင် ခွေးဟောင်သံကို နားစိုက်လျက်။ သို့ဖြင့် တပြောင်းပြန်ပြန်နေဆဲ အမှတ်မထင် သော ခဏတွင် အိပ်ပျော်သွားလေသည်။

ဤသို့၂။ ၂၁၃၃ ခန့် ၃၁၃၃ ခန့်သောအခါ မိတ်ဆွေများက ဆရာဝန် ကို ခေါ်ရအောင်ဟု အကြံပေးသည်။ ကျွန်ုတ်တော်ကား ဆရာဝန်ကို သတိရပါ ၏။ သို့သော်လည်း အဘယ်အကြောင်းကြောင့် မသိ။ ဆရာဝန်ကို သတိမရ ကျိုးကျွန်ုပြုကာ မေ့ထားလိုက်သည်။ သူတစ်ပါးက အကြံပေးခါမှ အကောင်း သားပဲ ဟု စွဲပြုလိုက်သည်။ မိတ်ဆွေ ဆရာဝန်လည်း အရေးတယူ စမ်းသပ် မေးမြန်း၏။ လည်ချောင်းနာကြောင့် ဤသို့ အကိုက်အခဲများကို ရရသည်ဟု ပြောကာ ဆေးကောင်းဝါးကောင်းများကို ညွှန်းသည်။ ကျွန်ုတ်လည်း မှို့ပဲ သည်။ အခိုက်အတန့်အတွက် သက်သာရာ ရပါ၏။ အဖျားကား တိုးလျက် ပင်။ လည်ချောင်းတိုး၍ နာ၏။ အစားအသောက် မျို့ဖို့ရန်ဝေးစွာ၊ စကားပြော ရန်ပင် ကြောက်သည်။ ပါးစပ်ကို ဟလျှင် နာ၏။ ရေးကကဲ့သို့ ကျယ်ကျယ် ဟ၍လည်း မရ။ လက်တစ်လုံးခန့် အထက်သွားနှင့် အောက်သွား ကွာရုံထက် ပို၍ ဟမရ။ မေးခိုင်လေပြီလား ဟုလည်း မထင်မရား တွေးမိ၏။ ထင်ထင် ရှားရှားလည်း မတွေးရဲ့။ ခြောက်ရက်မောက်သောနေ့၌ ကား ဆရာဝန်ကို ခေါ်

ရပြန်တော့သည်။ ဆရာဝန်လည်း ပါးစပ်တိုကို ဖြူ၍ အာခေါင်လည်ဝတိုကို ကြည့်ရန် ကြီးစား၏။ ပါးစပ် မဟနိုင်၍ မမြင်ရ။ သို့သော် ကျွန်တော်ပြော ပြသော လက္ခဏာများကို အကြောင်းပြကာ လက်ဝဘ် လည်ချောင်းဝတွင် ဆုံးဆုံးနာ ပေါက်နေဖြူ။ အခန့်မသင့်က ဖောက်ရလိမ့်မည်။ ဆေးရုံမှာ သွားနေ ပါလား ဟု စကားရိပ်ပြောသည်။ ကျွန်တော်လည်း ဆေးရုံကို သတိရပါ၏။ သို့သော် ဆရာဝန်က ပြောခါမှ ဆေးရုံအကြောင်း ရဲရဲ့ထံ့ တွေးကာ သွားမည် ဟု ပြောလိုက်သည်။ မိတ်ဆွေဆရာဝန်လည်း အခြားမိတ်ဆွေ ဆရာဝန်တစ်ဦး နှင့် တယ်လီဖုန်းဆက်၍ တိုင်ပင်ကာ စီစဉ်ပြီးနောက် မီးထွန်းချိန်လောက်တွင် ကျွန်တော့အား ဆေးရုံသို့ လိုက်ပို့လေသည်။

ထိုဆေးရုံကား လည်ချောင်း၊ နာခေါင်း၊ နားရွက်တို့နှင့် ပတ်သက်သည့် ရောဂါများကို ကုသရာ ဆေးရုံဖြစ်သည်။ ခမ်းခမ်းနားနား သပ်သပ်ရပ် ရပ် မဟုတ်။ ကျွန်တော့မှာလည်း သူနာရပ်နှင့် မတင့်တယ်။ ထိုဆေးရုံက သူနာပြု ဆရာမများပင်လည်း စိုးစဉ်း ပြီးကြသည်။ အကြောင်းကား ကျွန်တော့မျက်နှာသည် မလှရင်းတွင် (ရောဂါဒ်ကြောင့်) မဲ့နေသည်။ ရှပ်လက်တို့ တစ်ထပ်၊ ပူးလ်အိုဗာတစ်ထပ်၊ အပေါ်က ပိုက်ဂျမာအကျို့နှင့် ဘောင်းဘီတို့ကို ဝတ်ပြီးလျှင် လည်ပင်းတွင် ပတ်တီးစည်း၍ မလှတပ ရှပ်တွေးသောကိုးခြောက်ကောင် အဆင်းရှိသည့် ကျွန်တော်ကား ရယ်ပြီးဖွယ်ပင် ဖြစ်နေသည်။

သို့သော်လည်း ကျွန်တော်ကား ထိုလောကရေးများကို အမှတ်မပြု မိလှ။ ရောဂါပျောက်ကြောင်းကိုသာ တွေးနေမိသည်။ ဆေးရုံမှ ဆရာဝန်လည်း ကျွန်တော့အား စမ်းသပ်ကြသုံးပြီးလျှင် သူနာပြုဆရာမများ လက်တွင်းသို့ အပ် ကာ သူနာခန်းသို့ ပို့လိုက်လေသည်။

သူနာခန်းတွင် သူနာခြောက်ယောက် ရှိနှင့် လေပြီး သတ္တာမမြောက်ကျွန်တော် ရောက်လာသောအခါ ပိုင်းစွဲတော့၏။ နေရာပို မကျွန်တော့။ ကျွန်တော့ကို ထောင့်ကျွေးတစ်ခုတွင် ထားသည်။ ထူးခြားသောအချက်မှာ တော်းသူနာများကဲ့သို့ ကျွန်တော့ကို ဟင်းလင်းပြင်တွင် မထား။ မှန်လိုက်ကာ ခန်းဆီးဖြင့် ထောင့်ကျွေးကို ပိတ်ကာ လျှောင်ချို့ဖြင့်တွင် သားကောင်ကို ထားသကဲ့သို့ ဝါ၊ ပြုဖွယ်ပစ္စည်းကို မှန်သောတွေ့တွင် သွင်းထားသကဲ့သို့ ထားလေသည်။ ထူးခြားလှချောတကား ဟု သတိပြုမိ၏။ ထိုခဏျုံ သူနာပြုဆရာမတစ်ဦးလာ၍ ခန်းဆီးအပြင်သို့ မထွက်ရ။ အရေးကိစ္စရှိလျှင် ခေါင်းလောင်းကိုတီး။ ဆရာမ လာ၍ စီစဉ်ပေးမည်ဟု ပြောသည်။ ကျွန်တော်လည်း မိတ်အိုက်အိုက် နှင့်ပင် အိပ်ရာထဲဝင်၍ အပြင်လောကကို ကြည့်ကာ ဆင်ခြင်၏။

ကျွန်တော်နှင့် ဘေးချင်းကပ် ခုတင်ရှိ သူနာသည် နာခေါင်းပေါက် များကို ဂုံးနှင့် ပိတ်ထားသည်။ အလွန်ကြည့်ရ ကတ်၏။ သူ့ခြေရင်းရှိ သူနာ ကား သူနာ မဟုတ်သေး၊ လူမာပင် ဖြစ်၏။ ကျွန်တော်နှင့် မရေးမနှောင်း ရောက်သူနှင့်တူသည်။ ခုတင်ပေါ်တွင် ထိုင်၍ စာရေးနေသည်။ သူ့ဘေးက သူနာလည်း ခရီးရောက်မဆိုက်နှင့် တူသည်။ အရပ်ဝတ် အရပ်စားကို ချွဲတ် ကာ အိပ်ခန်းထက် ပိုက်ဂျမာကို လဲ၍ ကိုယ်ကို အရိပ်တဗြည့်ကြည့် လုပ်နေသည်။ သူ့ခြေရင်း ခုတင်တွင်ကား နာလန်ထူးစွာ သူနာတစ်ဦး နေ၏။ သူကား ထူထူထပင်။ တခြားသူများသောက်ရှုန် ရေယူပေး၊ လက်ဖက်ရည်ယူပေး နှင့် အလွန်အဖော်ရ၏။ သူနှင့် ခြေချင်းဆိုင်၍ ကျင်တွယ်ကိုက်ရှိသော ခုတင် ဦးကား ကျောင်းသားငယ်တစ်ယောက် **လူကလေးသတင်းစာကို** ဖတ်နေသည်။ သူနှင့် ဘေးချင်းကပ် ကျွန်တော်နှင့် ခြေချင်းဆိုင် ကျင်တွယ်ကိုက် ခုတင်၌ ကား လူငယ်တစ်ဦး ဤမြိုမြိုအိပ်နေသည်ကို မြင်ရသည်။ ထိုသို့ လောကကို သုံးသပ်ဆင်ခြင်းပြီးနောက် ကျွန်တော်လည်း မိန့်နေခိုက် ညစာ လာကျွေး သည်။ ကျွန်တော် မမျိုးနိုင်၍ အစာင်တ်နေသည်မှာ ကြာဖြူ။ ဆာလှ၏။ သူတို့ ပဲစွဲပြုတ် လာပေး၍ သောက်ကြည့်၏။ ဘုရားသီကြားမ၍ အနည်းငယ် သောက်နိုင်သည်ကို တွေ့ရသည်။ ဆေးရုံတန်ခိုးကား ကြီးလှစွာ ဟု တွေးမိ၏။ ငင်းနောက် ကျောက်ကျော လာပေးသည်။ ဖြည်းဖြည်း ကြိုးစား၍မျိုး၏။ နာပင် နာသော်လည်း မျိုးနိုင်သည်။ တစ်ပန်းကန် ကုန်သွား၏။ ဝမ်းအတော် တောင့်သွားသည်။ ဝမ်းသာမိ၏။ သို့ဖြင့် အိပ်ချိန်ရောက်သောအခါ ညုတာဝန် ကျသူ ဆရာမကြီး လာရောက်ကြည့်ရှုပြီးလျှင် ပြန်သွားသည်။ ကျွန်တော်တို့ လည်း အိပ်ကြု၏။ အိပ်သည်ဆိုသော်လည်း ကျွန်တော်ကား တကယ်အိပ်နိုင် သည် မဟုတ်။ လဲလျောင်းနေခြင်းမျှ ဖြစ်သည်။ အချိန်တန်သောအခါ ဆုံးဆိုး နာမှ ပြည်ကိုက်လာ၏။ သွား၊ ပါး၊ နား၊ မျက်စီ၊ ခေါင်း တို့ ကိုက်လာ၏။ သက်သာရာ သက်သာကြောင်း တွေးကာ တပြောင်းပြန်ပြန် လုပ်ရ၏။ မသက် သာ။ တိုး၍သာ ကိုက်၏။ နောက်ဆုံးဦးကား ခေါင်းလောင်းနှုပ်၍ ဆရာမကို ခေါ်ရတော့သည်။ ဆရာမလည်း ကြင်ကြင်နာနာ မေး၍ ဆေးတစ်ခွက်တိုက် ခဲ့၏။ အတန်ကြာသောအခါ အပူကန်လေသည်။ မခံမရပ်နိုင် ပူ၏။ စောင် များကို ကန်ပစ်ချင်၏။ အဝတ်အစားကို ချွဲတ်ပစ်ချင်၏။ လေပိတ်အောင် ကာထားသော မှန်ခန်းဆီးကို ခွဲပစ်ချင်၏။ ချွေးခွဲခွဲတွက်၍ အပူကျသောအခါ အကိုက်အခဲ သက်သာလေတော့သည်။ ရေငတ်၍လည်း ရေများများ သောက် လေတော့သည်။ ထိုအခါကျမှ အိပ်ရပေတော့မည်ဟု ဝမ်းသာကာ စိတ်ချဲလက် ချု ခေါင်းချလိုက်၏။ သို့သော် ဝမ်းသာရကျိုးမန်ပ်။

ထိုဆေးရုံကား နှာခေါင်းရောဂါ စသည်တို့ကို ကုသရာဖြစ်၏။ ကျွန်တော်နှင့် အခန်းအတူတူ နေသူတို့လည်း နှာခေါင်းရောဂါကြောင့် လာကြသူများ ဖြစ်ကြ၏။ သူတို့ကား နှာခေါင်းနှင့် အသက်ရှုနိုင်ကြသူများ ဖြစ်ဟန် မတူ။ ပါးစပ်ကို ဟကာ ငါးကဲ့သို့ အပင်တပန်း အသက်ရှုရသော သူများ ဖြစ်ကြသည်။ အိပ်ပျော်သောအခါကား အကြီးအကျယ် ဟောက်ကြလေတော့၏။

အချင်းစာဖတ်သူ၊ အသင့်အနားတွင် ပုရစ်ခြောက်ကောင် စင်ပြိုင်လာ၍ မြည်လျှင် အသင် အိပ်နိုင်ပါအံ့လော့။ ဗားခုံည်း ခြောက်ကောင် သံပြိုင်လာ၍အော်လျှင် အိပ်နိုင်ပါအံ့လော့။ ထိုလူပုရစ်၊ လူဗားခုံည်း ခြောက်ကောင်တို့သည် အခန်းထဲတွင် အချိအချာ၊ အတိုင်အဖောက်၊ ဟောက်နေကြသည်ကို ပထမသော် ကျွန်တော် အမှတ်မပြုမဲ့။ ကိုယ်လက်ကိုက်ခြင်း အပူကန်ခြင်းတို့ဖြင့် ထွေးလုံးရစ်ပတ်ဖြစ်နေစဉ်က သူတို့ကို အမှတ်မပြုမဲ့။ ယခု ရောဂါသက်သာ၍ အိပ်ပါတော့မည် ဟု ခေါင်းချေပါမှ ထိုခြောက်ပြည်ထောင်သော မင်းတို့၊ တိုးမှုတ်ပစ်ဖောက်သော စစ်စည်း၊ စစ်နှုံ၊ စိန်း၊ ပြောင်း၊ အမြောက်တို့ အသံ ကို အမှတ်ပြုမဲ့သည်။ အင်း၊ ခက်စွာ၊ ခက်စွာ။ ဘယ်လိုကြံ့၍ ဖန်ရပါမယ်။ ဘယ်လိုမိုတ်၍ အိပ်ရပါမယ်။ ထိုခဏ္ဍားအကြံပေါ်သည်။ ထိုသူတို့ဟောက်သံကို သုံးသပ်ဆင်ခြင်မည်။ ထိုအသံမျိုးကို စလျက်ပုံလျက် တွေ့ရခဲ့ဘို့ခြင်း။ ယခုကဲ့သို့ အခွင့်သာခိုက် စုံစမ်းလေ့လာသင့်သည်။ ဘယ်ဌာန်းမြှုပ်နည်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် မတူ။ တချို့က နှုန်း၊ တချို့က ကြမ်းကြမ်း။ တချို့က လွှာမှား လွှာဆွဲသကဲ့သို့ အသွား အပြန် အချိအချာ။ တချို့က ထွက်သက်ဖြင့်သာ တစ်ပင်တိုင်ဟောက်သည်။ သို့သော်လည်း အားလုံးကို ခြောက်အများသောာကို ပြောရလျှင် ထွက်သက်ဟောက်သံသည် အသံထင်ယောသ “ဟ” ဖြင့် စ၍ အသံမထင် အယောသ “က” နှင့် “ခ” အကြားတွင် ခလုတ်တိုက်သွားပြီးနောက် ပျောက်၍။ ထွက်သက်ဟောက်သံပျောက်သည်နှင့် တစ်ပြိုင်နက် ဝင်သက်ဟောက်သံဖြစ်၏။ ပဋိလုံအားဖြင့် “ခ” နှင့် “က” အကြားတွင် ခလုတ်တိုက်ကာ “ဟ” တွင် ပျင်းရိပျင်းတဲ့ ခြေဆွဲလျက် ထိုဝင်သက် ဟောက်သံပျောက်ပြန်၏။ ထွက်သက်ဟောက်သံဖြစ်ပြန်၏။ ဤသို့ဖြင့် စိစစ်ကြည့်သောအခါ ဤဟ-က-ခ၊ ခ-က-ဟ ဗျည်းတို့သည် လည်ချောင်းအရပ် ကဏ္ဍာဌာန်းမြှုပ်နည်းဖြစ်ကြသော ကဏ္ဍာဌာန်းမြှုပ်နည်းဖြစ်ကြသည်။ သက ကရိုက်း လည်ချောင်းကြောင့် ဖြစ်ကြသည်ဟု တွေးမီသည်။ ဌာန်ကရိုက်း ဆရာမဟုတ်၍ ဇကန္တကား မပြောရဲ့။

ဗျည်းအားဖြင့် သိရပါပြီ။ သရအားဖြင့် သိလိုပါသေး၏ဟု မိမိကိုယ် ကို အဘိယာစက ပြပြန်၏။ သရအားဖြင့် ဆင်ခြင်ပြန်သည်။ အချို့ကား ရသာသရ “အ” နှင့် စ၍ ဒီယသရ “အ” မှသည် အပြေးသွားပြီးလျှင် ဝိသဇ္ဇန် ပေါက်ကာ “အား” တွင် အဆုံးသတ်၏။ အချို့ကား ဝိသဇ္ဇန်ပေါက် ဒီယသရ “ဦး” ကိုသာတွယ်၍ တစ်မိုးအောက်တစ်ယောက်ပဲ ပေါင်းပါမည်ဟူသော သဘောဖြင့် အစမှသည် အဆုံးတိုင်အောင် ဟ-အူး-ကူး-ရူး-ဟု ဟောက်လေ သည်။ ဤသို့ ဗျည်းတွင် တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ကြလျက် သရကျ ခါမှ ဘာကြောင့် စိတ်ဝမ်းကွဲကြရပါသလဲဟု အကြောင်းကို ရှာပြန်သောအခါ ရှုတ်တရက် မတွေ့ရ။ အိပ်ရာမှထကာ ထိုသူအသီးသီးတို့၏ ပါးစပ်ထားပုံကို ဓာတ်မီးထိုး၍ ကြည့်ချင်၏။ မဖြစ်နိုင်။ ထို့ကြောင့် ကျွန်းတော်သည် တိုးတိုး ကြိတ်ကာ အိပ်ရာထဲ၌ အ၊ အာ၊ အား ဆိုကြည့်သည်။ အ၊ အူ၊ အူး ဆိုကြည့်သည်။ နှုတ်ခမ်းကို နိုင်ပုံမပျက်ထားလျှင် အ၊ အာ၊ အား ဖြစ်၏။ နှုတ်ခမ်းကို အနည်းငယ် ဝန်းဂိုင်းစေလျှင် အ၊ အူ၊ အူး ဘက်သို့ ယိမ်းသွားသည်။ သို့ဖြင့် ဟောက်ရာတွင် သရ၏ သဘောကို ဆင်ခြင်နေခိုက် လူတစ်ယောက် ၏ဟောက်သံတွင် ဟ-က-ခ မှတစ်ပါး လျှောလိပ် “ရ” သံ ပါလာသည်ကို အမှတ်ပြုမိသည်။ ဘုံးကြောင့် ဘယ်က “ရ” သံ ပါရပါသလဲ။ ဧကန္တ အာ ခေါင်တွင် လျာရည်ဝပ်ပြီ။ ထိုဝပ်သောလျာရည်ကို ထွက်သက်ဝင်သက်တို့ နှင်းသွားပြီ။ ထို့ကြောင့် ဤလျာလိပ်သံကလေး ပေါ်ရသည်ဟု ဆုံးဖြတ်လိုက် ၏။ ဤသို့ ဟောက်သံအမျိုးမျိုးကို ခွဲခြားဝေဖန်ခိုက် အမှတ်မထင်သော ခဏ တွင် ကျွန်းတော် အိပ်ပျော်လေတော့သည်။ ကျွန်းတော့ကိုယ်တိုင် ဟောက်မ ဟောက်ကိုကား မပြောတတ်။

နံနက်နှီးသောအခါ ရောဂါများ သက်သာနေသည်ကို တွေ့ရ၏။ လည်ချောင်းအနာ လျော့၏။ တံတွေး မျို့နိုင်ပြီ။ သွား၊ ပါး၊ နားတို့ မကိုက် တော့။ ထို့ကြောင့် ဝမ်းသာနေသည်။ မှတ်ဆီတ်၊ ကျင့်စွယ် ကောင်းစွာရှိတ်၊ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီး၍ အိပ်ရာတွင် ပိုပိုပြားပြား နေကာ မှန်ခန်းဆီး အပရှိ လောကကိုကြည့်လျက် တွေးလုံးထဲတ်နေသည်။ ထိုအခိုက် လူနာတင် ရထားကလေး ဝင်လာ၏။ လွန်ခဲ့သော ညီးက အိပ်ရာပေါ်တွင် စာရေးသော သူကို တင်ကာ ခေါ်သွားသည်။ အတန်ကြောသောအခါ ထိုသူကို ထိုရထားဖြင့် ပင် တင်လာ၍ အိပ်ရာထက်တွင် ချထားခဲ့၏။ ပါးစပ်နှင့် ထွေးခံကို တွေ့ထား ခဲ့၏။ ထိုသူကား မေ့ဆေးသတို့ကြောင့် သတိ မရတစ်ချက် ရတစ်ချက် အူး အူးဟု အော်သည်။ တစ်ချက်တစ်ချက် အော့သည်၊ အန်သည်။ သူ့နာခေါင်း အတွင်း၌ တစ်ခုခုကို ခွဲစိတ်ခဲ့ရဟန် တူသည်။ နာခေါင်းကို ဝါဂုမ်းနှင့် ပိတ်

စည်းထား၏။ ထိုကြောင့် ပါးစပ်ကို ဟင်းလင်းထားကာ ကုန်းကြည်းတွင် ရောက်သော ငါးကဲ့သို့ အပင်တပန်း အသက်ရှုနေရရာသည်။ တစ်ချက်တစ် ချက် အော့အန်သောအခါ တခြားသူနာများက နိုပ်ပေးရသည်။ သို့ဖြင့် တစ် နေ့လုံး ထိုသူ မိန်းနေလေတော့သည်။ ထိုသူ ပြန်ရောက်ပြီးနောက် မကြာခင် ပင် လူနာတင်လှည်းကလေး လာပြန်၏။ ဤအခါတွင် ပိုက်ဂျမာ ဝတ်ကာ ကိုယ်ရိပ်တကြည့်ကြည့် နေခဲ့သောသူကို ခေါ်သွားသည်။ ထိုသူ ပြန်ရောက် သောအခါ တအူးအူး အော်ပြန်အန်ပြန်သည်။ အော်ပြန်အန်ပြန်သည်။ မေ့ဆေးပြေစ ပြေသောအခါ ထိုသူကား မိန်းမနော်။ ခေါင်းထောင်ထု၏။ အမှတ်မထင် ရီဝေ သော မျက်လုံးတို့ဖြင့် ဟိုသည်ကို ကြည်၏။ လောကကို မသက္ကာပုံ ရသည်။ ထိုအခါ သူနာဖော်တစ်ယောက်က ဇြမ်ဇြမ်အိပ်နေပါဟု လှမ်းပြောသည်။

နားထောင်ဟန်ဖြင့် ထိုလူ အိပ်ပြန်၏။ ငှုံးနောက် ခေါင်းထောင် ပြန်၏။ သူနာဖော်က ဇြမ်ဇြမ် အိပ်နေပါဟု ပြောပြန်၏။ ထိုအခါ၌ကား ထို သူနာသည် နားမထောင်၊ သူနာဖော်ကို စိမ်းစိမ်းကြည့်၍ မင်းက ဘယ်သူလဲ ဟု ရိုင်းရိုင်းမေးသည်။ ထိုအခါ သူနာဖော်လည်း မနိုင်ပုံရသောကြောင့် ခေါင်း လောင်းတီး၍ ဆရာမကို ခေါ်သည်။ ဆရာမ လာ၍ ထိုသူနာကိုအိပ်ရန် ပြော သောအခါ သူသည် ဆရာမကို မရှိုးသော မျက်နှာဖြင့် ကြည့်၍ ပြီးစနဲ့နဲ့လုပ် သည်။ ဆရာမလည်း အနေရကြပ်သဖြင့် ထွက်ပြေးလေသည်။ အတန်ကြာ သောအခါကျမှ သတိရလာ၍ ဇြမ်သက်သွားပြီးလျှင် မိန်းနေတော့သည်။ မွန်း လွှဲသောအခါ သူနာတင်လှည်းကလေး ပေါက်လာပြန်၏။ ကျောင်းသား ကလေးကို ခေါ်ရန်ဖြစ်သည်။ ကျောင်းသားကလေးလည်း မေ့ဆေးကို ငါ မကြောက်ပါဘူး ဟူသော မျက်နှာထားမျိုးဖြင့် လှည်းပေါ်တက်ကာ အခြား သူနာဖော်များအား ကျောင်းသားတို့၏ အမှတ်ဖြင့် လက်တစ်ချောင်းထောင်ပြ ပြီးလျှင် လိုက်သွားလေသည်။ ခဏကြာ၍ ပြန်ရောက်သောအခါ သူသည် သတိမရ။ အော့ကာ အန်ကာ နေပြန်သည်။ ကျွန်းတော်လည်း သူတို့ကို ကြည့်၍ ငါလည်း ဘယ်နေ့ မေ့ဆေးပေးခံရပါမလဲ ဟု တွေးနေမိသည်။ သို့သော် လည်း ထိုညမှစ၍ ကျွန်းတော့ဆုံးဆုံးနာ မကိုက်တော့ပြီ။ သွား၊ ပါး၊ နားတို့ လည်း မကိုက်တော့ပြီ။ ငါ ရက်ခန့် ရှိသောအခါ ဆရာဝန် လာ၍ကြည့်၏။ ပါးစပ်ကိုဖြုံး လည်ဝကို ကြည့်သည်။ ငှုံးနောက် ဆုံးဆုံးနာ အလိုလို ပေါက် သွားပြီ။ ဖောက်ဖို့ရန် မလိုတော့။ လည်ချောင်းနာလည်း လျော့သွားပြီ။ သူ တစ်ပါးကို ကူးစက်ရန် အကြောင်းမရှိတော့။ မှန်ခန်းဆီးကိုလည်း ဖယ်လိုက် တော့မည်။ အများနည်းတူ သွားလာနေထိုင်ရန် လွတ်လပ်ရေးကိုလည်း ပေး ပြီဟု အမိန့်ချကာ ပြန်သွား၏။ ထိုအခါကျမှ ကျွန်းတော်လည်း ပြတိုက်မှန်

အိမ်တွင် လျှောင်ထားခံရခြင်း ဆင်းရဲမှ လွတ်မြောက်တော့သည်။ သို့ဖြင့် ရက် သတ္တာစ်ပတ် ရှိသောအခါ ဆရာဝန်ကြီးကို သွားတွေ့ရသည်။ လိုက်ပို့သော ဆရာမလည်း အနား၌ ရပ်နေသည်။ ထိုခဏ္ဍာ ဆရာဝန်ကြီးက ရက်သတ္တာ ၃ ပတ် ကြာသောအခါ ဆေးရုံသို့ ပြန်လာခဲ့။ ဤရောဂါတိ၏ အကြောင်းရင်း ဖြစ်သော လျှောင်နားရှိ အသားပိုများကို ဖြတ်ပေးမည်ဟု အမိန့်ချသည်။ ကျွန်ုတ်လည်း ခံရမည့် ဝေဒနာကို မစဉ်းစားမိ၊ ပြန်လာရမည်ကို သာ စဉ်းစား ကာ ဝမ်းသာမိ၏။ ဆရာမကို လှမ်း၍ကြည့်လိုက်သောအခါ ကျွန်ုတ်ပြန် လာရမည့်အတွက် သူလည်း ဝမ်းသာပုံရသည်။ သို့ဖြင့် ကျွန်ုတ်လည်း ဆရာမကို ငါပြန်လာဦးမယ် ဟု နှုတ်ဆက်ကာ ထွက်ခဲ့၏။ ဆရာမလည်း ပြန်လာခဲ့ပါ့်း ဟု နှုတ်ဆက်ကာ ကျွန်ုတ်လေသည်။ (၁၉၃၈)

ငရတ်နှင့် ငရတ်ကောင်း

တစ်နွေးသောအခါ့၌ ဝိသာခါ ဒါယိကာမကြီးသည် မြတ်စွာဘုရား
အား ရိုသေစွာ ရိုခိုး၍ ဤသို့ လျောက်ထားမေးမြန်း၏။

ဘုန်းတော်ကြီးသော အရှင်ဘုရား။ အရှက်အကြောက်ကို ဖျက်ဆီး
တတ်သော ဤသေသောက်ခြင်းသည် အဘယ်ကာလမှ စ၍ဖြစ်ပါသနည်း။

ထိုအခါ မြတ်စွာဘုရားက ဝိသာခါအား ထိုအကြောင်းကို
ဟောတော် မူလိုသည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

ဝိသာခါ။ လွန်လေပြီးသောအခါ ဗာရာဏသီပြည့်၌ ဗြဟ္မာတ်မင်း
မင်းပြုသည်ရှိသော် ကာသီကတိုင်း၌ နေသော သူရာ မည်သော မှဆိုးတစ်
ယောက်သည် ဆင်စွယ်၊ စာမရှိမြို့း အစရှိသော ဥစွာကို ရှာခြင်းငှာ ဟိုမဝန်း
သို့ သွား၏။

ထိုဟိုမဝန်း၌ တစ်ခုသော သစ်ပင်သည် အထက်သို့ ရောက်၍
တစ်ပံ့ပံ့တစ်သူမျှရှိသော ခက်မသုံးခုရှိ၏။ ထိုသစ်ပင်၏ ခက်မသုံးခုတို့၏
အကြား၌ အိုးစရည်း ပမာဏရှိသော အခေါင်းသည်ရှိ၏။ ထိုအခေါင်းသည်
မိုးရွာသည်ရှိသော် ရေဖြင့် ပြည့်၏။

ထိုသစ်ပင်ကိုရှုံး သဖန်းခါးပင်သည်လည်းကောင်း၊ ရှစ်ရှားပင်
သည်လည်းကောင်း၊ **ငရတ်ချို့** သည်လည်းကောင်း ရှိ၏။ ထိုသဖန်းခါး၊
ရှစ်ရှား၊ **ငရတ်** တို့၏ အသီးမှည့်တို့သည် ကြွေ့၍ ထိုသစ်ပင်အခေါင်း၌ ကျကုန်
၏။ ထိုသစ်ပင်၏ အနီး၌ အလိုလိုသာလျှင် ဖြစ်သော သလေးခင်းသည်ရှိ၏။
ထိုသလေးခင်းမှ သလေးနံတို့ကို ယူ၍ ကျေးငှက်တို့သည် ထိုသစ်ပင်၌နေ၍
စားကုန်၏။ ထိုကျေးငှက်တို့ စားကုန်သော သလေးစပါးတို့သည်လည်း
ကောင်း၊ သလေးဆန်တို့သည်လည်းကောင်း ကျကုန်သော် ထိုသစ်ပင်အခေါင်း
၌ ကျကုန်၏။ ဤသို့ ထိုရေသည် နေပူဖြင့် ကျက်သော် အရည်သည်နီသော

အဆင်းရှိသည် ဖြစ်၏။ နွေလအခါ၌ ရေဝတ်ကုန်သော ငှက်တို့သည် ထိုရေ ကို သောက်ကုန်သဖြင့် ယစ်ကုန်၍လျင် အထက်သို့ပျံျော် သစ်ပင်ရင်း၌ ကျ ကုန်၍ အတန်ငယ် အိပ်ပျော်၍ တွန်မြူးကုန်လျက် သွားကုန်၏။ သစ်ပင် ထက်၌ မျောက် အစရှိသည်တို့လည်း ဤနည်းဖြင့်လျင် ဖြစ်ကုန်၏။ (၅၅၀၊ ကုမ္မာတော်၊ ညောင်ကန်ဆရာတော်၏ မြန်မာပြန်ဆိုချက်။)

အထက်ပါ အတ္ထာပ္ပတ္တိတွင် သေရည်ဖြစ်ရာ သစ်ခေါင်းသည် တစ်ရပ် တစ်သူမျှ မြင့်သည်ဟု ဆိုသည်။ ထိုသစ်ခေါင်းတွင်းသို့ သဖန်းခါးသီးမှည့်၊ ရှစ်ရှားသီးမှည့်၊ ငရှတ်သီးမှည့်တို့သည် ကြွေကျကုန်၏ဟု ဆိုသည်။ သဖန်း ခါးပင်၊ ရှစ်ရှားပင်တို့သည် တစ်ရပ်တစ်သူမက မြင့်နိုင်သော အပင်များဖြစ်၍ ယင်းတို့၏ အသီးများသည် သစ်ခေါင်းအတွင်းသို့ ကြွေကျကုန်သည် ဆို သည်ကို အလွယ်တကူနှင့်ပင် နားလည်နိုင်ပါသည်။ သို့ပါဘော်လည်း ငရှတ် ပင်များကား မျက်မြင်ကိုယ်တွေ့နှင့် ပြောရပါလျင် ချုပုပ်ပင်မျှဖြစ်၍ အသီး တို့သည် ထိုသစ်ခေါင်းတွင်းသို့ ကြွေကျကုန်သည်ဆိုသည်ကို နားမလည်နိုင် ပါ။ တစ်ရပ်တစ်သူမြင့်သော ငရှတ်ပင်ကို တွေ့လည်း မတွေ့ဖူးပါ။ ကြား လည်း မကြားဖူးပါ။ မြန်မာပြန်တော်များသော ဆရာတော်သည် တစ်နေရာတွင် ငရှတ်ချို့ ပင်ဟု ဆို၍ တစ်နေရာတွင် ငရှတ်ပင် ဟု ဆိုထားချက်များလည်း ထူးဆန်းနေပြန်သည်။ ထို့ကြောင့် ထိုကုမ္မာတော်ကို အခြားဆရာတို့ မည်သို့ ပြန်ဆိုကြပါသနည်းဟု ရှာဖွေကြည့်ရှုမြို့ပြန်သည်။ ထိုအခါ ပထမ မင်းခေါင် ကြီး (၇၆၃-၇၈၃) အား သက္ကရာဇ် ၇၇၈ ခုနှစ်တွင် အသိုးရာဇာက ဤကုမ္မာ တော်ကို ဆောင်၍ လျောက်ထားဖူးသည်ကို ဤသို့ တွေ့ရပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကြီး၌ ဗြဟ္မာတ်အမည်ရှိ သော မင်းသည် မင်းမူလတ်သော် တစ်ယောက်သော ကာသီကရာဇ်တိုင်း၌နဲ့ သော တောမှုဆိုးသည် ဆင်စွယ်၊ စာမရီအမြို့ စသော ဥစ္စာတို့ကို ရှာခြင်းငှာ ဟိုမဝင်နာသို့ သွား၏။ ထိုတော်၌ တစ်ခုသော သစ်ပင်သည် အထက်သို့ တက် လေ၍ လက်ခုပ်တစ်ဖောင်မျှသော အရပ်၌ သုံးဖြာသော အခက်သည် ဖြစ်၏။ ထိုသုံးဖြာသော အခက်၏ အလယ်၌ အိုးစရည်း အတိုင်းအရှည့်ရှိသော အခေါင်းသည် ဖြစ်လတ်၏။ ထိုအခေါင်းသည် မိုးရွာသော် ရေဖြင့် ပြည့်၏။ ထိုသစ်ပင်ကို ရုံး၍ သဖန်းခါး၊ ရှစ်ရှား၊ ငရှတ်နှယ်တို့၏ အသီး ရင့်သောကာလ ကြွေ၍ ကျကုန်၏။ ထိုသစ်ပင်၏ အနီး၌ရှိသော သလေးစပါးတို့သည်လည်း ပေါက်ရောက်ကုန်၏။ ထိုသလေးစပါးတို့ကို ကျေးငှက်တို့သည် ချီဆောင်ခဲ့၍ ထိုသစ်ပင်၌ နားလျက် စားကြကုန်၏။ ထိုကျေးငှက်တို့စားသော သလေး

ဆန်တို့သည်လည်း သစ်ပင်ခေါင်း၌ ကျ၏။ ထိုသဖန်းခါး၊ ရှစ်ရား၊ ငရှတ်နဲယ်၊ သလေးဆန်တို့ ကျခြင်းကြောင့် ထိုရောသည် နေပူသဖြင့် ကျက်သည် ဖြစ်၍ နီသော အဆင်းရှိသော မွန်မြတ်သော အရသာသည် ဖြစ်၏။ (မဏီရတနာပုံကျမ်း)

ဤစာတွင်ကား ငရှတ်ချို့ ဟူ၍ အဖိုးရာဇာမဆို။ **ငရှတ်နဲယ်**ပင် ဟူ၍ ဆိုသည်။ နဲယ်ဆိုလျှင်ကား တစ်ရပ်တစ်သူ လက်ခုပ်တစ်ဖောင်မြှင့်သော သစ်ခေါင်းရှိရာသို့ နဲယ်တက်နိုင်မည်ဖြစ်သဖြင့် အသီးမှည့်တို့သည် သစ်ခေါင်းတွင်းသို့ ကြွေကျနိုင်ရာသည်။ သို့သော်လည်း ငရှတ်ပင်တို့သည် နဲယ်ပင် အဖြစ်ဖြင့် တွေ့လည်းမတွေ့ဖူးပါ။ ကြားလည်း မကြားဖူးပါ။ အသိနည်း။ ကုမ္ပဏီတ် မြန်မာပြန်ဆိုချက် J ရပ်တွင် **ငရှတ်ချို့** ဟုလည်း တွေ့ရပြီ။ **ငရှတ်နဲယ်** ဟုလည်း တွေ့ရပြီ။ မူရင်းပါဋ္ဌာန် မည်သည့်ဝေါဘာရ ရှိ ပါသနည်း။ ရှာကြည့်ကြပါဦးစို့။

ဗာတ်အငြေကထာတွင် **ဟရိတကီ**၊ **အာမလကီ**၊ **မရိစ** ဟု ရှိသည်။ ငရှတ်ချို့၊ ငရှတ်နဲယ် ဟု ဆရာတို့ မြန်မာပြန်သည်မှာ **မရိစ** ဖြစ်သည်။ **မရိစ** သဒ္ဓါကို အဘိုဓန် နိသူ့ဆရာတို့ မည်သို့ မြန်မာပြန်ဆိုတော် မူကြပါသနည်း။ ရှာကြည့်ကြပါဦးစို့။

ပါဋ္ဌာန် မြန်မာနိသူ့ ဟောင်းသစ် တို့တွင် **မရိစ** သဒ္ဓါကို **ငရှတ်** ဟူ၍သာလျှင် သာမန်အားဖြင့် ပြန်ဆိုတော်မူကြသည်။ သို့သော် အဘယာ ရာမ ဆရာတော်သည် အမရ ကောသနိသူတွင်မူကား **မရိစ**၊ ငရှတ်**ကောင်း** ဟူ၍ ပြန်ဆိုတော်မူသည်ကို တွေ့ရလေသည်။ ပါဋ္ဌာန်လိပ်အဘိုဓန် တွင်လည်း **မရိစ** ကို Black Pepper ဟု အနက် ဖော်ထားသည်။ ငရှတ်**ကောင်းပင်တည်း**။ ငရှတ်**ကောင်းပင်ကား** ချုံဖှတ်ပင် မဟုတ်။ ကွမ်းကဲ့သို့ အနဲယ်ပေတည်း။ အနဲယ်ဆိုလျှင် အထက်တွင် ဆိုခဲ့သည့်အတိုင်း သစ်ခေါင်းရှိရာသို့ နဲယ်တက်ပေါက်ရောက်နိုင်ပေမည်။ ယခုမှပင် ယခင်က သဘော မပေါက်ခဲ့သော အချက်ကို သဘောပေါက်ရတော့သည်။ အဖိုးရာဇာ၏ ကျေးဇူး ပေတည်း။

သို့သော် အဘိုးရာဇာသည် ငရှတ်**ကောင်းကို** ငရှတ်**ကောင်း** ဟူ၍ မဆို။ **ငရှတ်** ဟူ၍သာ ဆိုသည်။ အဘယ့်ကြောင့်နည်း။ ကျွန်ုပ်တို့ တွေ့မိသမျှ ဖြင့် ပြောရမည်ဆိုပါလျှင် ငရှတ်**ကောင်းဆိုသော** စကားလုံးကို ကုန်းဘောင် ခေတ်နောက်ပိုင်းလောက်အထိ နောက်ကျသော စာတို့တွင်သာလျှင် တွေ့မိပေသည်။ အထက်စာတို့တွင်ကား **ငရှတ်** ဆိုသော စကားလုံးကိုသာလျှင် သတိပြုမိသည်။ **ကောင်း** မပါချေ။ ရွှေအပ်၊ မိုးမျှုံး၊ ကုလားအော် စသော ငရှတ်

တိန္ဒုနှင့် ငရှတ်ကောင်းကို ငရှတ်ဟူ၍သာလျှင် အမည်တစ်ခုတည်းဖြင့် ထွေးရေးယူက်တင် ခေါ်ဝေါ်ထားလျက် ရှိလေသည်။

လူမျိုးခြားစကားတို့တွင် ကြည့်ပြန်လျင်လည်း ငရှတ်နှင့် ငရှတ်ကောင်းကို မကဲ့မပြားသကဲ့သို့ အမည်တစ်ပိုင်းထပ် ခေါ်ဝေါ်ထားသည်ကို ထွေးရပေသည်။

ဥပမာအားဖြင့် (၁) မွန်စကားတွင် ငရှတ်ကို မရောက် ဟု ခေါ်သည်။ ငရှတ်ကောင်းကို မရောက်ခမိဘ် ဟု ခေါ်သည်။ ခမိဘ် မှာ မြန်မာလို ကောင်းပင် ဖြစ်သည်။ (၂) ဟိန္ဒိစကားတွင် ငရှတ်ကို လာလ်မိရစာ ဟူ၍လည်းကောင်း၊ ငရှတ်ကောင်းကို ဂေါလမိရစာ ဟူ၍လည်းကောင်း ခေါ်သည်။ (၃) သီဟိုင်းစကားတွင် ငရှတ်ကို မရှိစ်၊ ငရှတ်ကောင်းကို ဂါမ်မရှိစ် ဟု ခေါ်သည်။ (၄) အင်လိပ်စကားတွင် Red Pepper ဟူ၍လည်းကောင်း၊ ငရှတ်ကောင်းကို Black Pepper ဟူ၍လည်း ခေါ်သည်။

ဤစကားလုံးတို့၏ အစ်မြစ်ကို ရှာပြန်သောအခါ ငရှတ်၊ မရောက်၊ မိရစာ၊ မရှိစ်တို့သည် ပါ၌သူတဲ့တ စကားလုံး မရှိစ ၏ အဆက်အနွယ်များ ဖြစ်သည်ကို ထွေးနိုင်ပေသည်။ အင်လိပ်စကား Pepper သည်ပင်လည်း သူတဲ့တစကား ပိတ်ချင်းဟော ဂိုဗ္ဗာ မိမိ ၏ အနွယ်ဖြစ်သည်ဟု အဘိုဓာန်ဆရာ တို့က ဆိုထားလေသည်။ ဤမျှ စိတ်ဝင်စားဖွယ်ကောင်းသော အပင် ၂ မျိုး၏ အထွေထွေဆိုသမိုင်းကို လေ့လာကြည့်ရလျှင် ကျွန်ုပ်တို့အဖို့ ကျေးဇူးများဖွယ် ရှိပေသည်။ လေ့လာကြည့်ကြပါ၌ဦးစို့။

ငရှတ်ကောင်း

မြန်မာတို့က ငရှတ်ကောင်း၊ မွန်တို့က မရောက်ခမိဘ် ခေါ်သော အပင်သည် ကွမ်းပင်နှင့်တူသော နွယ်ပင်ဖြစ်သည်။ ရုက္ခဗေဒ အမည်မှာ Piper Nigrum ဖြစ်သည်။ အိန္ဒိယပြည်တောင်ပိုင်း၊ ထရာဗန်ကိုနယ်နှင့် မာ လာဗာနယ်တို့တွင် တောထဲ၌ အလေ့ကျ အရိုင်းပေါက်ကြသည်။ သို့သော ရောင်းဝယ်ဖောက်ကားမှုအတွက် အာသံ၊ ဘာံလား၊ ဘုံဘုံင်၊ မဒရပ်၊ မိုက်စိုးနယ်တို့တွင် ငရှတ်ကောင်းကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငရှတ်ကောင်းရောင်းဝယ်မှုလုပ်ငန်းသည် အာရှတိုက်နှင့် ဥရောပတိုက် ၂ တိုက်အကြားတွင် ရှေး ဦးစွာ ဆောင်ရွက်သော လုပ်ငန်းဖြစ်ပေသည်။ ငရှတ်ကောင်းနှုံးကိုခံ၍ ဥရောပ တိုက်သားများ အာရှတိုက်ဘက်သို့ ခြော့်လှည့်ကြရာ များစွာသော အာရှနယ် ပယ်များသည် ဥရောပတိုက်သားတို့၏ လက်အောက်သို့ ကျရောက်ကာ ကျွန်ုပ်သပေါက် ဖြစ်ရသည်အထိ ဖြစ်ပေသည်။

ငရှတ်

မြန်မာတို့က ငရှတ်၊ မွန် တို့က မရောက် ခေါ်သော အပင်သည် ချုံ
ဖုတ်ပင်ငယ်မျှ ဖြစ်သည်။ ရက္ခာဖော် အမည်မှာ Capsicum Annuum ဖြစ်
သည်။ အမေရိကတိုက်၊ အပူပိုင်းအရပ်တွင် ပေါက်ရောက်သော အမေရိကန်
ဇာတီသား ဖြစ်သည်။ ဆယ့်ငါးရာစွေတွင် ကိုလမ္မတ်သည် ငရှတ်ပင်ကို
အမေရိကမှ ဥရောပသို့ စတင်ယူဆောင်လာသည်။ ဆယ့်ခုနှစ်ရာစွေ အလယ်
လောက်တွင် ဥရောပတိုက်မှ အိန္ဒိယပြည်သို့ စတင်ယူဆောင်လာကြပြန်သည်
ဟု ပညာရှိများ အယူရှိသည်။ ထိုသို့ အမေရိကတိုက်မှ ဝင်ရောက်လာသော
အပင်သစ်ဖြစ်သဖြင့် ဥရောပတိုက်သား၊ အာရှတိုက်သား တို့သည် ထိုအပင်
ကို အမည်မခေါ်တတ် ရှိလေသည်။ သို့သော်လည်း အရသာအားဖြင့်လည်း
ကောင်း၊ အသုံးအားဖြင့်လည်းကောင်း ရှိရင်းစွဲ ငရှတ်၊ မရောက်၊ မရှိစာ၊ Pepper
တို့နှင့် ဆင်တူယိုးများ ဖြစ်နေသဖြင့် ရောက်သစ်စ ထိုအပင်ကို ထိုအမည်
ဟောင်းများဖြင့်ပင် စတင်ခေါ်ဝေါ် အသိအမှတ် ပြုကြလေတော့သည်။ ဤ
အပင်၏ အမည်ကို ရှေးကျသော တရာတ်၊ သက္ကတ၊ ပါဋ္ဌာ၊ အာရှီ၊ ပါရသီ၊
ဟော်၊ ဂရိနှင့် လက်တင်စကားတို့တွင် မတွေ့ရဟု ဆိုသည်။

ဤအထွေးပွဲတို့ စကားကို ထောက်သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်
မြန်မာသက္ကတရာမ် တစ်ထောင်လောက်၊ အင်လိပ်သက္ကတရာမ် ၁၇၅၀ လောက်၏
အထက်တွင် ရွှေအပ်၊ မိုးမျှော်၊ ကုလားအော် စသော ငရှတ်သီးပင်မျိုးတို့
မရှိ ကြသေးဟု သိရပေမည်။ ငရှတ်သီးပင် မရှိသေးသော်လည်း ငရှတ်ပင်၊
ငရှတ် ချိပင်၊ ငရှတ်နှယ်ပင်ဟု အမျိုးမျိုး ခေါ်သော အထက်ကုမ္ပဏီတော်လာ
ငရှတ် ကောင်းပင်ကား ရှေးပဝေသက္ကပင် ရှိနေပြီးဖြစ်လေသည်။ သို့ပင်
ဖြစ်လင့် ကစား နောက်မှ ရောက်လာသော သူစိမ်းကို လူအသုံးများ၏ ရှိရင်းစွဲ
အိမ်ရှင် ကိုမှ လူအသုံးနည်းသဖြင့် သူစိမ်းကို အိမ်ရှင်၏ အမည်ဖြင့် ငရှတ်ဟု
ခေါ် စမှတ်ပြုကြသည်။ အိမ်ရှင့်ကိုမှ အမည်ရင်းတွင် ကောင်း တစ်လုံးတိုး၍
ငရှတ် ကောင်းဟု ခေါ်ကြလေတော့သည်။

စာပေလာ ငရှတ်

ဤတွင် ပျို့လက်စာပေတွင် လာသည့် ငရှတ်အကြောင်းကို အနည်း
ငယ် စောင်းငဲ့ကြည့်ရှုရန် လိုပေသည်။ ပျို့လက်စာပေသည်ကား ထို ရှေး
ကာလက အဖြစ်အပျက်ဟောင်းတို့ အမြဲတေသဖွယ် ကိန်းအောင်း တည်ရစ်
ခဲ့ရာ ပတ္တမြားတွင်းများ ဖြစ်ပေသည်။ ရှေးဖြစ်ဟောင်းတို့ကို လေ့လာလိုသူ
သည် ထို ပျို့လက်စာပေတို့တွင် အမွှအစ အကြွင်းအကျိန်တို့ကို ရှာဖွေရ

ပေသည်။ ပထမဦးစွာ ပါရမီတော်ခန်းပျို့တွင် အောက်ပါစာပိုဒ်တို့ကို ထွေ့ရ ပေသည်။

တရိကဋ္ဌုကြုံက်၊ ငရှတ်ချင်းဖြီး
ပိတ်ချင်းသီးက၊ စသည်အစုတ်
နာင့်တူးဖြီး၊ ဆေးထိုထိုကား။

ဤတွင် သူ့သီလဝံသက ရောဂါကုရာတွင် ဆေးအဖြစ် သုံးရသော တရိကဋ္ဌုကြုံက် ၃ ပါးအကြောင်းကို ရေးထားခြင်းဖြစ်သည်။ တရိကဋ္ဌုကြုံက် ၃ ပါးကို သဏ္ဌာန် အင်္ဂလိပ်အဘိဓာန်တွင် (၁) Black Pepper ငရှတ်ကောင်း (၂) Long Pepper ပိတ်ချင်း (၃) Dry Ginger ချင်း (ဂျင်း) တို့ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အထက်ပျို့လာ ငရှတ် မှာ ငရှတ်ကောင်းဖြစ်သည်ဟု သိရပေသည်။

သူ့သီလဝံသာရှုံးသာရက သူတို့ခေတ်က ဈေးထဲတွင် ရောင်းဝယ် ဖောက်ကားကြသည့် ကုန်ပစ္စည်းတို့အကြောင်းကို သံဝရပျို့မြှု ဖွဲ့ဆိုထားရာ ၌ ငရှတ်ကောင်းကိုလည်း ထည့်ထားပေသည်။

ဆေးအမျိုးနှင့်၊ ပုံဆိုးသင်ထည်
ဝါခြည်တမှတ်၊ ငရှတ် ကွမ်းသီး
ချင်းဖြီး ကြက်သွန်၊ ရောင်းဝန်မရှား။

သူ့သီလဝံသမာဓိက သူတို့ခေတ်တွင် ဥယျာဉ်ခြံမြတို့မြှု စိုက်ကြသော အပင်များအကြောင်းကို ဘုံခန်းပျို့တွင် ဖွဲ့ရာ ငရှတ်ကောင်းနှယ်ပင်ကို လည်း ထည့်ထားပေသည်။

နွေခါသရစ်၊ ဥသူ့မှည့်ဝင်း
မုန်ညင်းငရှတ်၊ ကျေးနှုတ်ခပေါင်း
စကောင်းသာမျှ၊ ကာလမင့်။

ထို့ပြင် မရှိစိုးခန်းပျို့တွင်လည်း အောက်ပါအတိုင်း ဖွဲ့ထားပြန်ပေသေးသည်။

ခပေါင်းကျေးနှုတ်၊ ငရှတ် ကွမ်းပင်
အုန်း ထန်း ဖျင်မျှ၊ မြင်သော်အုံမော
ကြံ ငြက်ဖျောတည့်း။

ငရှတ်ကောင်းကို ဆေးဝါးအဖြစ် အိမ်တွင် သုံးရပုံကိုလည်း ဘုံခန်းတွင်ပင် ဤသို့ ဖွဲ့ထားပေသေးသည်။

ကျောက်အေး ခေါင်းနာ၊ ရောဂါထွေပြား
ရှိတုံးလည်း၊ ဆေးဝါးဖော်ထုတ်

ငရတ် မုန်ညင်း၊ ချဉ်ချို့သင်းနှင့်
နန်းကသယ်၊ လိမ်းဆီနယ်လျက်။
ငရတ်ကောင်းကို ဆေးအဖြစ် သုံးရပုံ၊ ဥယျာဉ်ခြံမြတွင် စိုက်ရပုံ၊
ဈေးတွင် ရောင်းကြပုံတို့ကို အထက် သက်သေတို့တွင် တွေ့ရပြီ။ ဟင်းကျွေး
ချက်ပြုတ်ရာတွင် အသုံးချပုံကိုလည်း သူ့ငြေးခန်းပျို့တွင် အောက်ပါအတိုင်း
တွေ့ရသေးသည်။

အစပ်အဖန်၊ ကြက်သွန်ဆီပေါ်
ကောင်လုံးကြော်ရှုံး၊ ဆားလျှော် ဆားဖြတ်
ငရတ်လျောင်းလျောင်း၊ ကြက်သားပေါင်းနှင့်
ဥအောင်းကျွေးငှက်၊ ဆက်ရက်ခို့သား
အများ ငံး ခါ၊ အရသာတည့်။

ဤမျှကား သဏ္ဌာန် တစ်ထောင်ကျော် အထက်၊ ရွှေအပ်၊ မိုးမျှော်၊
ကုလားအော် စသည့် ငရတ်မျိုးတို့ မြန်မာနိုင်ငံသို့ မရောက်သေးမြဲအခါက
ပညာရှိတို့ ပြန္တသော ပျို့လက်စာပေတို့တွင် ပါသည့် ရှေးအခေါ် (ငရတ်)
ယခု အခေါ် (ငရတ်ကောင်း) နှင့် ပတ်သက်သော သက်သေအထောက်အထား
တို့ ဖြစ်ပေသည်။

စပ်သီးခေါ် ငရတ်

သဏ္ဌာန် တစ်ထောင်လောက်ဆီတွင် အင်းဝနေပြည်တော်၌ စာ
ဆိုတော်ကြီး ပဒေသရာဓာသည် ပျို့လက်ာ ကဗျာစာပေတို့ကို ဖွဲ့ဆိုစီကုံး
လျက် ရှိပေသည်။ ထိုစာဆိုကြီးသည် တောင်သူလယ်သမား ဆင်းရဲသားတို့
အကြောင်းကို ဖွဲ့ဆိုရာတွင် ဆင်းရဲသားတို့၏ မိတ်ဆွေကြီးများဖြစ်သော ရွှေ
အပ်၊ မိုးမျှော်၊ ကုလားအော် စသည့် ငရတ်သီးတို့ကို အထူးအရေးပေးခဲ့လေ
သည်။ ထိုအခါဘွင် ငရတ်သီးသည် နိုင်ငံခြားမှ ရောက်စဟုပင် ထင်မှတ်
ဖွယ်ရှိသော်လည်း တောင်သူလယ်သမား ဆင်းရဲသားတို့ စားသုံးနိုင်လောက်
အောင် ပေါများလျက် ရှိလေပြီဟု မှတ်ယူရပေမည်။ ငရတ်အကြောင်းကို ဖွဲ့
ဆိုရာတွင် စာဆိုကြီးသည် ငရတ်ဟု ခေါရင်းစွဲဖြစ်သော ငရတ်ကောင်းနှင့်
မလွှဲမများရလေအောင် မိုးမျှော်ငရတ်၊ ရှမ်းငရတ် ဟု အခြား စကားလုံး
အထောက်အပုံတို့နှင့် တွဲကာ ဖွဲ့ဆိုသည်ကို သတိပြုကြရပေမည်။ ထန်းတက်
သမားဘွဲ့တူာတွင် အောက်ပါအပိုဒ်များကို တွေ့ရသည်။

ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး
အိုးခင်းနှင့်လျှော်၊ ရေနှင့်ကြော်

မိုးမျှော်ငရတ်သီးငယ်နှင့်လေး။

လယ်ထွန်သမားဘဲ့တူဘွှင် ငရတ်သီးစပ်စပ်နှင့် တရားရား တရာ့ရာ့
ထမင်းစားနေသော လယ်သမားကြီးကို ထင်ယောင်မြင်ယောင် ဖြစ်လာအောင်
ပဒေသရာဇာက ဤသို့ ဖွဲ့ဆိုထားပြန်သည်။

ချို့လည်း ချို့လွန်း၊ ရည်ရွှေ့နှုန်းများစွာ

ကြံ့ဟင်း ကြွက်နပေါင်း၊ သောင်းပြောင်းရော်သာ။

အိမ်သို့ရောက်ခါ၊ လျင်စွာချက်ပြုတ်

ထမင်းကပူ၊ ဟင်းကပူ

ရားရားသာ ရှမ်းငရတ်ကယ်နှင့်လေး။

ပဒေသရာဇာ အမတ်ကြီးက ထိုသို့ ဖွဲ့ဆိုခိုက်တွင် ဆယ့်သုံးနှစ်
သားအရွယ် မောင်ဉာဏ်က ငရတ်ကို စပ်သီးဟု ခေါ်ကာ အောက်ပါသံပေါက်
ကို ဖွဲ့ဆိုလေသည်။ ဤအချက်ကို ထောက်သော် ရောက်စ ငရတ်ကို အမည်
အမျိုးမျိုးဖြင့် စမ်း၍ ခေါ်နေကြောင်းကို သတိပြုရန် ရှိပေသည်။ ရပ်ရှင်ကို
ကျွန်ုပ်တို့သည် ဘိုင်စကုပ်၊ အရိပ်ပြ၊ ဓာတ်ရှင် စသည်ဖြင့် စမ်း၍ ခေါ်နေကြ
သည်နှင့် တူပေသည်။

စပ်သီးရှိမ်းရှိမ်း၊

သွားကြိမ်းကြိမ်း၊

ပင်စိမ်းခတ်ပါလေ။

သို့ပင် ဖြစ်လင့်ကစား မောင်ဉာဏ်သည် ငရတ်ကို ငရတ်ကောင်းနှင့်
ရောထွေး မှတ်မှားလျက်ရှိပေသေးသည်။ အထက်တွင် ပြခို့ခဲ့သည့်အတိုင်း
သက္ကတ ကျမ်းဂန်များတွင် တရိုက္ခာကြ ၃ ပါးကို (၁) ငရတ်ကောင်း (၂)
ပိတ်ချင်း (၃) ချင်း ဟု သတ်မှတ်ကြပေသည်။ မောင်ဉာဏ်ကား အောက်ပါသံ
ပေါက်တွင် ငရတ်ကောင်းအစား ငရတ်သီးနှီးနှီးကို ထည့်ထားမိလေသည်။

တရိုက္ခာကြ

ပိတ်ချင်းဟုတ်၊

ငရတ်ချင်းချင်းနှီး

စပ်သီးခေါ် ငရတ်သီးကို ထမင်းပွဲတွင်သာ အသုံးပြုသလော်။
မဟုတ်ပါ။ အင်းဝ ပျက်ပြီးခါစ၊ အလောင်းဘုရား ထခါစ၊ စစ်ရေး မက်ရေး၊
တိုက်ရေး ခိုက်ရေးများ အများအပြား ဖြစ်ပေါ်နေသည်တွင် ငရတ်သီးကို စစ်
ရေးမက်ရေးတွင် သုံးလေသေးသည်။ ထိုစဉ်အခါက စစ်တိုက်ရာတွင် မြို့ရှိုး
မြို့တာတို့ကို ချဉ်းကပ်၍ ချိုးဖျက်ကြရသည်။ လျေကားထောင်၍ တက်ကြရ
သည်။ ထိုအခါမျိုး၌ မြို့တွင်းသား ခံစစ်သမားတို့က ရန်သူ တိုက်စစ်သမား

တို့ အပေါ်သို့ မြို့ရှိုးထိပ်မှ ပွဲလျက်ရည်ကျို၍ လောင်းချကြသည်။ ကျောက်
တံ့း၊ သစ်တံ့းကြီးများကို ပစ်ချကြသည်။ နီးကပ်လာလျှင် ငရှတ်သီးရည်ဖြင့်
မျက်စိထဲဝင်အောင် မှုတ်ထည့်ကြသည်။ ဤနည်းဖြင့် ငရှတ်သီးသည် မြို့
ပေါင်းများစွာကို ကယ်ဆယ်ဖူးခဲ့ပေမည်။ ငရှတ်သီးရည် မှုတ်သည့် သက်သေ
ကို လက်ဝဲသုန္ဓရအမတ်၏ ဗျားဟစဂ္ဂို့ပျို့တွင် အောက်ပါအတိုင်း တွေ့ရပေ
သည်။ သို့သော် လက်ဝဲသုန္ဓရသည် ငရှတ်ဟု မခေါ်၊ စပ်သီးဟု ခေါ်သည်ကို
သတိမှုရာသည်။

ပြည်စားပုံချို့၊ မိုးကြီးသီသို့
အစီအရင်၊ မြို့ထိပ်ပြင်က
တုတ်တင်ရိုက်ထိုး၊ မီးအိုးမှုာက်သွန်း
ဝါးချွန်သန၊ မီးစတချို့
မီးရှို့တြေား၊ မီးပွားလျုံလျုံ
ရေနံသဲသဲ၊ အင်တွဲပွဲက်ပွဲက်
ပွဲလျက်ပူးပူး၊ ကိုင်ယူဆို့ဆီး
စပ်သီးရည်မှုတ်၊ ကျောက်အုတ်လောက်လွှဲ
ဘိဆွဲတံ့းမောင်း၊ အုပ်ဆောင်းငင်တွယ်
သစ်ငယ်သစ်ကြီး၊ နွယ်နီးမှုံးမှုံးမြှုံး
လောင်းစွက်ဝါးပို့၊ ခြင်းကိုမီးတိုက်
ချထားလိုက်သော်၊ မီးမြိုက်သော့လား
ပဲခူးသားတို့၊ ဆုံးပါးသေသူ။

ဤမြှုဖြင့် အီနှီးယပြည်မှ ကူးရောက်လာသော ငရှတ်ကောင်းနှင့်
အမေရိုကတိုက်မှ ကူးရောက်လာသော စပ်သီးငရှတ်တို့အကြောင်းကို အဆုံး
သတ်ပါ၏။ ဒုန်အိုးများ ရောက်လာသောအခါ မြမအိုးများ ရောက်လာသောအခါ ရွက်အိုးများပျောက်ကွယ်ရသကဲ့သို့
ငရှတ်သီး ရောက်လာသောအခါ ငရှတ်ကောင်းမှာ မျက်နှာငယ်ရရှာလေသည်
တကား။ (၁၉၂၆)

မဏီမေခလာ တောထွက်ခန်း ဒမိလ ကဗျာကြီး

တစ်ခါတုန်းက အိန္ဒိယပြည်တောင်ပိုင်း၊ သီရိလက်ာကျိန်း၊ မလ္လာယူကျိန်းစွယ်၊ အင်ဒိနီးရားကျိန်းစု၊ ကမွားတိုင်း၊ ယိုးဒယားပြည်၊ မြန်မာပြည်၊ ဘင်္ဂလားပြည်၊ မဒရပ်နယ်တို့ကို ဗုဒ္ဓသာသနတော်သည် ပုတီးစွဲကို သီကုံးသော ပိုးခြည်ကြီးလွန်းသဖွယ် သီကုံးခဲ့လေသည်။ ထို့ကြောင့်လည်း ထို့ထို သော တိုင်းပြည်၊ ထို့ထိုသော လူမျိုးတို့သည်၊ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသားများ ဖြစ်လင့်ကစား တစ်ပြည်နှင့်တစ်ပြည်၊ တစ်မျိုးနှင့်တစ်မျိုး၊ ရွှေလမ်းငွေလမ်း ပေါက်၍ ရင်းနှီးကျမ်းဝင် ချစ်ခင်ကြလေသည်။ ထိုသို့ ရင်းနှီးချစ်ခင်ကာ တစ်ပြည်နှင့်တစ်ပြည်၊ တစ်မင်းနှင့်တစ်မင်း၊ လက်ဆောင်ပဏ္ဍာများကမ်းလှမ်းဆက်သဲ့ကြသည့် အကြောင်းများကို ရာဇ်ဝင်သမိုင်းတို့တွင် မကြာခဏ တွေ့ရလေသည်။ နောင်ကာလတွင်ကား ဗုဒ္ဓသာသနတော်၏ ရောင်ဝါ မှာ အချို့အချို့သော တိုင်းပြည်များ၌ မေးမိန့် ကွယ်ပရရှာသဖြင့် တစ်ပြည်နှင့်တစ်ပြည်၊ တစ်မျိုးနှင့်တစ်မျိုး၊ ကူးလူးဆက်ဆံမှု နည်းပါးကာ သူစိမ်းဘဝသို့ ရောက်ကြရပြန်လေတော့သည်။ ထိုထိနိုင်ငံတို့၌ ဗုဒ္ဓဝါဒများ တည်ဆောက်လှုံးအိုန်းခဲ့သော ဘုရားစေတီ ကျောင်းကန်ရေပ်တို့သည်လည်း ပျက်စီးယိုယွင်းခြင်းသို့ ရောက်ကြရရှာလေသည်။ ဗုဒ္ဓဘာသာ စာပေကျမ်းကန်တို့သည်လည်း မေးမိန့်ကွယ်ပျောက်ခဲ့ရရှာလေသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကြီးသည် တိမ်ကောသွားရလေတော့သည်။

သို့ပင်ဖြစ်လင့်ကစား ယခုခေတ်အခါတွင် ရှေးဟောင်းယဉ်ကျေးမှု ကို လေးစားရာဖွေကြသော ပညာရှင်တစ်စုတို့ ပေါ်ပေါက်လာသဖြင့် ထိုပုဂ္ဂိုလ်ကြီးတို့၏ လုံးလပယောဂကြောင့် ဘုရား၊ ပုထိုး၊ စေတီဟောင်း၊ ကျောင်းဟောင်းတို့သည် ထိုထိုသော မလ္လာယူကျိန်းစွယ်နှင့် အင်ဒိနီးရားကျိန်းစုတို့

၌ ပေါ်တော်မှ ဘဝသို့ ရောက်ကြရပြန်လေသည်။ အဆောက်အအုံဟောင်းများ သာမကသေး၊ ဗုဒ္ဓသာသနာ ထွန်းကားစဉ်အခါက ပြုစုရေးသားထားခဲ့သော ဗုဒ္ဓဘာသာ ကျမ်းဟောင်းတို့သည်လည်း တိမ်ကောပပျောက်ရာမှ တစ်စ တစ်စ ပေါ်ထွက်လာကြပြန်လေပြီ။ ပညာရှင်တို့သည် စာတိစာစ တစ်ညို တစ်ထွာမကျန် လိုက်လုပ်ရှာဖွေကာ ဆက်စပ်လေ့လာလျက် ရှိကြသည်။ မိမိ တို့တွေ့ဆုံးသော အကြောင်းရပ်တို့ကိုလည်း ပြည့်ပြည့်စုံစုံ ရေးသားကာ ပညာ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြ ဝင့်လျက်ရှိကြလေသည်။ ထို့ကြောင့် ဗုဒ္ဓ သာသနာတော်ကြီးသည် ဘာသာအပူဝါဒ တစ်ခုအနေနှင့် ပြန်လည်တောက် ပြောင် ပေါ်ထွန်းနိုင်သော အခွင့်အရေးကို မရနိုင်တော့ပြီဟု ဆိုကြော်းတော့၊ ဗုဒ္ဓဘာသာ စာဟောင်းပေဟောင်းတို့သည်လည်းကောင်း၊ ဗုဒ္ဓဘာသာ ရှေး ဟောင်းစေတိ၊ ရူ၊ ကျောင်းတို့သည်လည်းကောင်း လူအပေါင်းတို့ လေ့လာဆည်းပူး နိုင်ကြရန် ပြန်လည်ပေါ်ပေါက်လျက်ကား ရှိလေပြီ။

သာသနာရောင်ဝါ ကွယ်ပသွားသော ထိုထိုတိုင်းနိုင်ငံတို့၌ သာသနာ ပင် ကွယ်ပသွားသည်ဆိုသော်လည်း သာသနာအရိပ်အရောင်တို့ကား လုံးဝ ကွယ်ပသွားသည်မဟုတ်။ လူတို့၏ ထုံးစံ၊ အစဉ်အလာ၊ နေထိုင်မှု၊ ပြောမှု ဆိုမှုတို့၌ ကြိုကြားကြိုကြား အမြစ်တွယ်ကာ ကျော်ရစ်ခဲ့ကြပေသေးသည်။ ထို့ကြောင့်လည်း ယခုခေတ် လူမှုဆက်ဆံရေး ဖွဲ့စည်းပုံကို လေ့လာလိုသော ပညာရှင်သည် အတိတ်က ရာဇ်ဝေါ်ဟောင်း၊ အဖြစ်ဟောင်းများကို ရှာဖွေတူးဖော် လေ့လာရလေတော့သည်။ အာရုတောင်ပိုင်းရှိ လူမျိုးအသီးသီး၏ မျက် မြောက်ကာလ လူမှုဆက်ဆံရေး ဖွဲ့စည်းပုံကို လေ့လာလိုသူသည် ထိုအတိတ် ခေတ် ထိုထို တိုင်းပြည့်နိုင်ငံများကို ဖွဲ့စည်းခဲ့သော ဗုဒ္ဓဘာသာနာ ယဉ်ကျေးမှု ပုံတီးသီြှုံးကို မလေ့လာဘဲနှင့် ပြည့်စုံခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ ထိုပုံတီးသီြှုံးတွင် ကြိုးလွန်းကယ်တစ်ခုဖြစ်သော အရာသည်ကား အိန္ဒိယ တောင်ပိုင်း၊ ဒေဝါယာရုပ်ပယ်တွင် ယခုတိုင် ထင်ရှားကျော်ရစ်နေသေးသော ဒေဝါယာရုပ် မဏီမေခလာတော်ထွက်ခန်း၊ ကဗျာကြီးပင် ဖြစ်ပေသည်။ ထိုကဗျာအကြောင်းကို နီလက္ခ ဆတရိ ခေါ်သော ပညာရှင်က အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ အသံလွှင့်ရုံမှ ဟောပြောလိုက်သဖြင့် ထိုဟောပြောချက်ကို အခြေပြုကာ ဤတွင် ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

ဒေဝါယာရုပ်ပယ်မှာ အိန္ဒိယတောင်ပိုင်းတွင် နေထိုင်သော လူမျိုးကြီး တစ်မျိုး၏ အမည်ဖြစ်သည်။ သူတို့ပြောသော စကားကိုလည်း ဒေဝါယာရုပ်ပယ် ခေါ်သည်။ ဒေဝါယာရုပ် စာပေသည် အလွန်ရှေးကျော် အလွန်ကြွယ်ဝသည် ဟု ကျော်စေသည်။ ရှေးဟောင်း၊ ဒေဝါယာရုပ်ပယ်တွင် ထင်ရှားသော ကျမ်းဟောင်း

ကြီးငါးကျမ်းရှိသည့်အနက် မဏီမေခလာတောထွက်ခန်းကဗျာ မှာ တစ်ခု အပါအဝင် ဖြစ်ပေသည်။ ယင်းကဗျာသည်ပင် ဒမိလ စာပေလောကတွင် တစ်ခုတည်းကျန်ရစ်သော ဗုဒ္ဓဘာသာ ကျမ်းဖြစ်သည်ဟု ဆိုသည်။ အခြားဗုဒ္ဓဘာသာ စာပေကျမ်းကိန်တို့မှာကား ကွယ်ပခဲ့လေပြီ။ ဤကျမ်းတစ်ကျမ်းသာလျှင် မည်သည့်သတ္တိကြောင့် ဆန်ခါတင် ကျန်ရစ်ခဲ့လေသည် မသိရပေ။ အစဉ် အလာ စကားအရဆိုလျှင် မဏီမေခလာ ကဗျာနှင့် တွဲဖက် သီလပ္ပါဒီကာရမ် ခေါ် ကဗျာလည်း ရှိခဲ့ဖူးသေးသည် ဆိုသည်။ ထိုကဗျာတို့ကို သီကုံးဖွဲ့စွဲသော စာဆိုနှစ်ဦးမှာ ခေတ်ပြီးများ ဖြစ်သည်ဟုလည်း ဆိုလေသည်။

မဏီမေခလာ ကဗျာ၏ အမည်အပြည့်အစုံမှာ မဏီမေခလဲတုရုံ ဖြစ်ပါသည်။ ရှေးသရောအခါက ဘင်္ဂလားပင်လယ်အော်တွင် အလွန်စည်ကား ကြီးဗားနေသော ကာဝေရှိပတ္တိနမ်ခေါ် သဘောဆိုပ် နေပြည်တော်တစ်ခု ရှိလေသည်။ ထိုသဘောဆိုပ်တွင် လူမျိုးတစ်ရွာတစ်ပါးတို့သည် လာရောက်၍ ကုန်ကူးသန်းရောင်းဝယ်စမှတ် ပြုကြသည်။ ထိုမြို့မြို့မှာစာရိ အမည်ရှိသော ပြည့်တန်ဆာမတစ်ဦးသည် မိန်းမချော၊ မိန်းမလှ၊ မိန်းမလိမ္မာတစ်ဦးဖြစ်လေသည်။ မာစာရိနှင့် အကြောင်းမျှသူမှာကား ထိုမြို့ရှိ ကုန်သည်ပျို့ ကောဝလန်ဖြစ်လေသည်။ သူတို့၏ အိမ်ထောင်ရေးဌာတ်လမ်းမှာ ချောချောမွှေ့မွှေ့ ပျော်ပျော်ရွှင်ရွင် မဟုတ်ပေ။ ထိုဌာတ်လမ်းကို သီလပ္ပါဒီကာရမ် ကဗျာအဖြစ် ရှေးပညာရှိ တစ်ဦး ဖွဲ့ဆိုခဲ့သည်ဟု ဆိုသည်။

မာစာရိနှင့် ကောဝလန်တို့မှ မွေးဖွားသော သမီးမှာ မဏီမေခလာပင် ဖြစ်ပေသည်။ ဤအမည်မှာ သူ၏ အမည်ရင်း မဟုတ်။ အိန္ဒိယ သမုဒ္ဓရာကို စောင့်ရောက်သော နတ်သမီး၏ အမည်ကို ယူထားခြင်းဖြစ်လေသည်။ မိခင် မာစာရိသည် လောကကိုပြီးငွေ၍၍ ဘိက္ခာနှီးမအဝတ်ကိုဝတ်ကာ တောထွက်လေသည်။ သူ့သမီး မဏီမေခလာကိုလည်း မိမိနည်းတူ သူတော်စင်အဖြစ်သို့ ကူးပြောင်းစေလို့သည်။ သို့သော်လည်း မဏီမေခလာမှာ မိခင်၏ အလိုသို့ ရှုတ်တရက် မလိုက်နိုင်ခဲ့ရှုံးပေ။

အကြောင်းသော်ကား တစ်ခုသော နံနက်ခင်းတွင် မဏီမေခလာသည် ဥယျာဉ်တော်တစ်ခု၏ လုညွှေ့လည်ကြည့်ရှုနေစဉ် ပြည့်ရှင်မင်းကြီး၏ သားတော် ဥဒယကုမာသည် တွေ့၍၍ မေတ္တာသက်ဝင် ချစ်ခင်လေသောကြောင့် သုံးခွန်းသော စကားကို ပြောလေသည်။ မဏီမေခလာကမူ မေတ္တာ မတုံ့လှယ်နိုင်ပေ။ မင်းသား၏ စက်ကွင်းကို တိမ်းရောင်အံ့ဟု အမျိုးမျိုးအဖုံ့ဖုံးကြီးစားကြံဆောင်ရာတွင် သမုဒ္ဓရာစောင့်နတ်သမီး မဏီမေခလာနှင့် တွေ့၍၍ နတ်သမီး၏ အကူအညီဖြင့် မဏီပလ္လာဝန် ခေါ်သော ကျွန်းတစ်ကျွန်းသို့ ရောက်သွားလေ

သည်။ ထိကျွန်း၌ နေစဉ် မကိမ်မောလာသည် အလွန်ထူးဆန်းသော အိုးတစ်လုံးကို ရလေသည်။ ထိုအိုးကို နှိုက်တိုင်း စားဖွယ်သောက်ဖွယ် ထွက်ချုပ် မည် သည့်အခါမှ ကုန်ခမ်းသည်မရှိပေ။ ထိုကြောင့် ထိုအိုးကို ထွက်ကရအိုးစကြာ ဟု မြန်မာလို ခေါ်ရပေတော့မည်။ ထိုအိုးကို ရသောအခါ မကိမ်မောလာသည် ဂါထာတစ်ပုဒ်၏ အစွမ်းဖြင့် ကောင်းကင်ခရီးမှ ဘတိရပ်ရွာ ကာဝေရှိပတ္တိ နမ်ဖြဲ့သို့ ပြန်ခဲ့လေသည်။

မြို့သို့ရောက်သောအခါ မကိမ်မောလာသည် မရှိဆင်းရသားအပေါင်း တို့ကို နေ့စဉ်နေ့တိုင်း မိမိတို့အိမ်သို့ ဖိတ်ခေါ်ပြီးလျှင် ထွက်ကရအိုးစကြာ မှ စားဖွယ်သောက်ဖွယ်တို့ကို နှိုက်ယူကာ မပြတ်ကျွေးမွေး လူၢဒါန်းစမှတ် ပြုလေသည်။ ထိုအခါ ရေးကပင် မေတ္တာသက်ဝင် ချစ်ခင်လျက်ရှိသော ပြည့်ရှင်မင်းကြီး၏ သားတော် ဥဒုယကုမာသည် အထိန်းအယာ အိမ်ကျွန်းမတို့ကို လာဘ်ပေးချု မကိမ်မောလာရှိရာသို့ အရောက်ဝင်လေတော့သည်။ ထိုအခါ မကိမ်မောလာလည်း မတတ်နိုင်တော့ပြီဖြစ်ချု နာနာရပ်ဂါထာကို ရွတ်ဖတ်သရဣာယ် လေရာ လူစင်စစ်မှ ဝိဇ္ဇာဓိရုံမအဖြစ်သို့ ကူးပြောင်းသွားလေတော့သည်။ ဝိဇ္ဇာဓိရုံဆိုသော လူတစ်ပိုင်း နတ်တစ်ပိုင်း ပုဂ္ဂိုလ်တို့သည် ဟံမဝန္တာ၌ နေချု သီဝန်တ်ကြီး ထံပါး၌ ခစား ထမ်းချက်ကြုံရလေသည်။ ထိုသို့ ခစား ထမ်းချက်ရာတွင် မကိမ်မောလာသည် က္ဋ္န အမည်ရှိသော ဝိဇ္ဇာဓိရုံတစ်ဦးနှင့် မေတ္တာမျှလေသည်။ သို့ပင် မေတ္တာမျှနေသော်လည်း ဥဒုယကုမာ မင်းသားကား လက်မလျှော့သေးချော်။ ဆက်လက်ချုသာလျှင် မကိမ်မောလာ၏ မေတ္တာပန်းကို ဆင်မြန်းရအောင် ကြိုးပမ်းလေရာ ဝိဇ္ဇာဓိရုံ က္ဋ္နက ဓားဖြင့် စီရင်သဖြင့် အနိစ္စရောက်ရရှာတော့သည်။

ထိုအခါ မကိမ်မောလာသည် လူအဖြစ်သို့ ပြန်ချု လဲလိုက်လေရာ ပြည့်ရှင်မင်းကြီးက သားတော်သောတွင် ပယောဂမကင်းဟု ဆိုလျက် မကိမ်မောလာကို ထောင်သွင်းအကျဉ်းထားလေတော့သည်။ မင်းကြီး၏ မိဖုရားသည်လည်း သေလွန်သူ သားအတွက် မကိမ်မောလာအပေါ်တွင် အမျက်ကြီးစွာထားကာ အမျိုးမျိုး နိုပ်စက်ရန် ကြံစည်လေသည်။ သို့သော်လည်း မကိမ်မောလာသည် မိမိ၏ တန်ခိုးအာနာဘော်ဖြင့် ထိုထိုသို့သော ဘေးရန်ဥပါဒ်တို့ကို ကာဆီးဟန့်တားလေလျှင် မိဖုရားကြီးလည်း မကိမ်မောလာ၏ အစွမ်းကို သိကာ လက်လျှော့လိုက်လေတော့သည်။ ထိုအခါကျေမှ မကိမ်မောလာသည် ကောင်းကင်သွားမန္တာန်းကို ရွတ်ကာ မကိမ်ပလ္လဝန်ကျွန်းသို့ သွားပြီးလျှင် ဘုရားသင်၏ ပလ္လဝ်တော်ကို ရက်ပေါင်းများစွာ ပူဇော်လေသည်။ ထိုနောက် က္ဋ္နပူရဖြဲ့သို့ သွားချု မိခင် ဘိက္ခာနှိုးမနှင့်အတူ ရဟန်းတော်တို့ထံတွင် တရားယူ

ကာ သူတော်ကောင်းတရားကို ပွားများနေခိုက် မိမိ၏ မွေးကြာန ကာဝေရီ
ပတ္တိနမ် မြို့မှာ သမုဒ္ဓရာကြီး မျိုး၍ ပျက်စီးသွားကြောင်း သတင်းရလေသည်။
ထိုနောက် မိခင် ဘိက္ဗာနီမ၏ ဆရာတော် ရဟန်းက သွန်သင်ဆုံးမ တရားချ
သဖြင့် နောက်ဆုံး၌ မကိုမေခလာသည် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့လေ
တော့သည်။ ထို သားအမိ၏ ဆရာတော်သည်ကား အခြားမဟုတ်။ ခုနစ်ရာစု
ခေတ်အခါက နာလန္တာတက္ကသိုလ်တွင် တိုက်အုပ်တစ်ပါးဖြစ်သော ဓမ္မပါလ
မထော်ဖြစ်သည်ဟုလည်း စကားစဉ် ရှိလေသတတ်။

ဤကဗျာကြီးတွင် ပါသော အဖြစ်အပျက်တို့သည်ကား ဗုဒ္ဓဘာသာ
အတွေးအခေါ်မျိုးမှ ပေါက်ဖွားလာသော အတွေးအခေါ်မျိုးဖြစ်၍ ရာဇ်ဝင်
သမိုင်းဆရာတို့အတွက် များစွာသော အထောက်အပံ့ ဖြစ်ပေလိမ့်မည် ထင်မီ
ပါသည်။ (၁၉၅၃)

ကြောင်တစ်သက် ကြွက်တစ်မြို့

ပုဂ္ဂိုလ်တစ်ဦး သောင်းကျွန်းနေခြင်းကြောင့် ပုဂ္ဂိုလ်အများ အတိဒုက္ခရောက်နေရသောအခါမျိုး၌ ကြောင်တစ်သက် ကြွက်တစ်မြို့ပဲဟေ့ ဟု လူကြီး သူမများ ပုံခိုင်းပြောဆို ညည်းညှုသည်ကို ကြားဖူးရသည်။ ဤစကားပုံကို ယောက်ပင် ကြားဖူးသည်။ အခြေခံသဘောကို ယောက်ပင် နားလည် လိုက်သည်။ ကြောင်သည် ကြွက်တို့ကို ခုပ်၍ စားသည်ကို ခဏခဏ ကြံတွေ့ နေရသောကြောင့် ဤစကားပုံကို အလွယ်နှင့်ပင် နားလည်လိုက်ပုံရပါသည်။ ထိုပြင်လည်း ကြောင် ကြွက်တို့နှင့် ပုံခိုင်းရလောက်အောင် ထပ်တူထပ်မျှ ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ကိစ္စတို့ကလည်း ဤစကားပုံကို အမို့ပွာယ်ရှင်း ပြလျက်ရှိပြန်သည်။

စာဖတ်တတ်သောအရွယ် စကားပုံ စာအပ်များကို ကြည့်ရသောအခါ ကြောင်တစ်သက်ပုံ၊ ကြွက်တစ်မြို့ ဟူ၍လည်းကောင်း၊ ကြောင်တစ်ကောင် အတွက် ကြွက်တစ်မြို့ပျက်သည် ဟူ၍လည်းကောင်း စကားပုံတို့ကို ယောက် က ကြားဖူးသည်နှင့် အနည်းငယ် ကဲ့၍ တွေ့ရပြန်သည်။ ကြောင်တစ်သက် မှ ကြောင်တစ်သက် ဟု ပြောင်းသွားသည်သာ။ အခြေခံသဘောမှာ မထူးခြား ပေါ်။ ပုဂ္ဂိုလ်တစ်ဦး သောင်းကျွန်းနေခြင်းကြောင့် ပုဂ္ဂိုလ်အများ အတိဒုက္ခရောက်ရခြင်းကိုပင် ဖော်ပြပေသည်။ ထို့ကြောင့်လည်း စလေဆရာကြီး ဦးပုည သည် ဝိဇယ်ပြောတ်၌ ဝိဇယ်မင်းသား သောင်းကျွန်းပုံကို ပြောပြရာတွင် ဤ စကားကို ထည့်သွင်းထားခြင်းဖြစ်ပေရာသည်။

သားရူးသားမိုက်၊ ဒုစရိုက်ကို
လိုလိုက်မိ၍၊ မကရာ၏ဘုန်းထက်
မင်းဖြစ်လျက်နှင့်၊ ငါအရှက်တွေ့ရပြီ။
ရေမြေသနှင့်၊ မင်းတို့မဗ္ဗာ

ပြည်သူနှင့်သား၊ အချို့အားဖြင့်၊ မခြားရာ။
 မေတ္တာညီမျကောင်းပေသည်။
 စရိက်မသိုံ၊ အမိုက်ပိုကို
 အလိုမလိုက် ကောင်းသင့်ပေ။
ကြောင်တစ်သက်ပုံ၊ ကြွက်တစ်မြို့သိုံ။
 ကြံလာချေမင့်၊ သင်း သေမှုမြန်စွာ
 ပြည်ထဲရေး သာတော့မည်။
 ခုနစ်ရာ ဓားပြနှင့်၊ ဝိဇယလူငယ်တို့ကို
 အမိုက်နှယ် မကျွန်းကြောင်းရအောင်
 ခုချက်ချင်း သတ်ကြရမည် မျှုးမတ်များ။
 အသက်အနည်းငယ်ရ၍ စာအတော် ဖတ်မိသောအခါတွင်ကား ဤ
 စကားပုံ၏ ရင့်ကျက်သောအဖြစ် ရှေးကျသော အထွေးပွဲတို့တို့ကို တွေ့သိရပြန်
 သည်။ မြန်မာစကားပုံ များစွာရှိသည့်အနက် အထွေးပွဲတို့ကို အခိုင်အခုံ ပြောပြ
 နိုင်ရလောက်အောင် စာပေ အထောက်အထားရှိသည့် စကားပုံတို့မှာ အတော်
 နည်းပေသည်။ သို့ပြောခြင်းဖြင့် များစွာသော စကားပုံတို့သည် ယခုမှ ပေါ်
 သော ခေတ်သစ် စကားပုံများ ဖြစ်ကြသည်ဟု မဆိုလိုပါ။ ရှေးကျကြရမည်ပင်
 ဖြစ်သော်လည်း စာပေအထောက်အထား မရှိကြ ဟူ၍သာ ဆိုလိုပါသည်။
ကြောင်တစ်သက်ပုံ၊ ကြွက်တစ်မြို့ ဆိုသော စကားပုံမှာကား စာပေမှတ်တမ်း
 ရှိသော စကားပုံတစ်ရပ် ဖြစ်ပေသည်။ သို့သော်လည်း ထိုရှေးက အထောက်
 အထား မှတ်တမ်းများမှာပါသည့် စကားပုံသည် ယခုလက်ရှိ စကားပုံနှင့် မတူ။
 စကားအရာတွင် ကွဲလွှဲလျက်ရှိသည်ကို တွေ့ရသည်။ ဥပမာအားဖြင့်ဆိုရသော်
 ပုဂံပြည် အလောင်းစည်သူ မင်းကြီးသည် သားတော် မင်းရှင်စော၏ မသင့်
 သော အမူအရာနှင့်စပ်၍ ပြောသည့် စကားတို့တွင် ဤစကားပုံကို တွေ့ရ
 သည်။

ငါမသေခင်ကပင် ဤကဲ့သို့ ကျင့်သည်။ ငါမရှိ၍ မင်းဖြစ်
 တပြီးကား ငါသားတော်၊ ငါသမီးတော်၊ ငါမျှုးတော် မတ်တော်တို့ကို
 ညျဉ်းပန်းနှိပ်စက်လတဲ့သည်ဟု ကြောင်တစ်ကောင်နှင့် ကြက်တစ်မြို့
 ကို ပုံပမာပြ၍ စားကျေး စားလက်နှင့်တကွ အခြေအရုံ ဥစ္စာရွှေငွေ
 တို့ကို ရပ်သိမ်းတော်မူ၍ နောင်အိမ်သွင်းထားလေ၏။

ဤကား မဟာရာဇ်ကြီးတွင် ဦးကုလား မှတ်တမ်းတင်ခဲ့ခြင်းဖြစ်
 သည်။ ဤစကားပုံကို အလောင်းစည်သူမင်းကြီး အကယ်ပင် သုံးခဲ့သည်
 မသုံး ခဲ့သည်ကို တပ်အပ်မပြောသာချေ။ မည်သို့ပင်ဖြစ်စေ ဦးကုလားတို့ခေတ်

သက္ကရာဇ် ၁၁၀၀ (တစ်ထောင့်တစ်ရာ) ဆိတ်ငွေ ဤစကားပုံ ခေတ်စားနေလေ ပြီဟုကား မှတ်ယူဖွယ်ရှိသည်။ ဤဘွင် သတိပြရန်မှာ ယခုလက်ရှိ စကားပုံ တို့ဘွင် ကြွက်ဟု ဆိုသော်လည်း ထိုအခါကမူ ကြွက်ဟု ဆိုခြင်းပင် ဖြစ်ပေ သည်။ ကြောင်နှင့် ကြွက် မှာ ကမ္မာရန်ဖြစ်၍ အလွန်နီးစပ်သည်။ ကြောင် နှင့် ကြွက်မှာကား ထို့မျှ မနီးစပ်လှပေ။ ကြွက်ဆိုရမည်ကို ကြွက်ဟူ၍ စာကူး ချုတ်ခဲ့လေသလား။ ပုံနှိပ်မှားခဲ့လေသလား။ စဉ်းစားဖွယ်ရာပင်။ သို့သော် လည်း အလေးပြုလောက်သော စာတို့ဘွင် ၃ ၃ သော ကြွက်ကိုသာ တွေ့ရ သည်။ အကောင်မွေးသည့် ကြွက်ကို မတွေ့ရချေ။

သက္ကရာဇ် ၈၃၄ ခုနှစ်ဘွင် စစ်လျင်ထောင်မှုး ရှင်ထွေးညီ၍ စီကုံး သည့် ပြည်စုန် မောက်ကွန်း အပိုဒ် (၈) ၌ အောက်ပါအတိုင်း တွေ့နိုင်ပေသည်။

ရွှေတောင်နှစ်းကို၊ ပြဋ္ဌာန်းစိုးလစ်
ယင်းသည့်နှစ်က၊ သက္ကရာဇ်အစွန်
လေးခုလွန်သော်၊ မျက်မာန်မရှေး
ဖရှင်သွေးအား၊ လုပ်ပေးကြံ့ရှာ
လျာကာသို့အောင်၊ ညာတာရွောင်လည်း
ကြောင်နှင့်ကြွက်မြဲ၊ ပမာတံ့သား
ထုံးပုံပြင်ကို၊ နတ်ရှင်မှတ်ပြီး
မှန်ညွင်းသီးရှိ၊ မီးကိုတျောင်းတျောင်း
အကြွင်းမထား၊ ပွားသော်လောင်ပြန်
ရန်လည်းထို့နှယ်၊ ပယ်သော်ကောင်းဟု
ကျိုးကြောင်းမျှော်တင်း၊ နားတော်သွင်းသည်
ခပင်းအားလုံး မှတ်ရာတည်း။။

ရှင်ထွေးညီတို့လက်ထက် ပထမအင်းဝခေတ်ဘွင် ဤစကားပုံမှာ (၀၂) ပုံခိုင်းမှာ ပုံပြင် ထုံးစံ ဘဝသို့ ရောက်နေပြီကို ထောက်သော် ဤစကားပုံ ၏ အသက်မှာ မင်္ဂလာကြောင်း မှတ်ယူရပေမည်။ အလောင်းစည်သူ ခေတ် ကို ရောက်သည်ဟု အခိုင်အမာ မဆိုရဲ့သော်လည်း ပုဂ္ဂိုလ်ဘွင် ပေါ်နေပြီ ဟူ၍ကား ဆိုနိုင်စရာ ရှိပေသည်။ ဤစကားပုံကို ပညာရှိတို့ လွန်စွာ လေးစား ခဲ့ပုံရသည်။ စာဆိုတော် နဝဒေးကြီးသည် ဘုရင့်နောင်၏ မြေးတော်တစ်ပါး အတွက် ဖွဲ့ဆိုခဲ့သော ယိုးဒယားမိဖုရား ချောင်း အပိုဒ် (၁၈) ဘွင် . . .

မြစ်ပြည့်လျှင်းအောင်၊ သူကောင်ပိတ်ထိုင်း
စစ်ကိုင်း ပင်းယ၊ ရေမျှလွယ်ကာ
မခပ်သာတည်း၊ တစ်ခါချောင်း နောင်း

တောင်းလတ်လျှောက်တဲ့၊ သစ္စာယံမှ
တစ်မြိုက်ပြောင်၊ ကြောင်တစ်ကောင်သို့
နောက်နောင်ကျွန်စစ်၊ ဖြစ်တကောင်း စေ
ပေးလိုက်ပေရင့်။

ဤသည်တို့တွင် ကြောင်ဟု ဆိုသဖြင့် ကြောက်ကို နှစ်သက်ရမည်
ကဲ့သို့ ရှိသည်။ သို့သော မြို့ ဟူသော စကားကို ကြည့်ပြန်သော် ကြောက်ကို
နှစ်သက်ရမည်သို့ ရှိပြန်လေသည်။ ကြောက်မြို့ဟု ဆိုကြသည်။ ကြောက်မြို့ဟူ၍
မဆိုကြ။ ဤသို့ ဟိုနှယ် သည့်နှယ် အတွေးနယ်ခဲ့နေခိုက်တွင် သတိရမိသည်
မှာကား ဓမ္မပဒ ဝတ္ထုတော်ကြီးလာ ကာဌ္မာဘီလူးမ ဝတ္ထုပေါ်တည်း။ ထိုဝတ္ထု
တွင် လင်တူမယားနှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး ဘဝပေါင်းများစွာ ရန်မှ
ကြရာတွင် တစ်ခုသောဘဝ၌ တစ်ယောက်သောသူက ကြောင်မ ဖြစ်သည်။
တစ်ယောက်သောသူက ကြောက်မဖြစ်သည်။ ထိုအခါ ထိုကြောက်မသည် မကြာ
မြင့်မီ . . .

အော်တို့ကို ဥသည်ရှိသော် ကြောင်မသည် လာ၍ အော်တို့ကို
စား၏။ နှစ်ကြီးမြောက်လည်းကောင်း၊ သုံးကြီးမြောက်လည်း
ကောင်း စားသည်သာလျှင်တည်း။

ဟူ၍ ဖတ်ရသည်။ ဤဓမ္မပဒ ဝတ္ထုသည်ပင် ကြောင်တစ်သက်ပုံ၊
ကြောက်တစ်မြို့ ဟူသော မြန်မာစကားပုံ၏ ဘစ်မြစ်ဖြစ်လေရော့သလားဟု တွေး
မိလျက်ရှိပါတော့သည်။ ကာလလျား၍ မှတ်မှားသည်တို့ကား များစွာ။ (၁၉၅၆)

အရိုးစုအသိ ပေါ်

[အသင်စာရှုသူ။ ။ ပခံးနှင့် တံတောင်ဆစ်အကြား ကိုယ်အဂ်ီကို မည်သို့ ခေါ်ပါသနည်း။ တစ်ဖန်တံ့လည်း တံတောင်ဆစ်နှင့် လက်ကောက် ဝတ်အကြား ကိုယ်အဂ်ီကို မည်သို့ ခေါ်ပါသနည်း။ မိမိ၏ အဖွဲ့ကို ရေးမှတ်ထားပြီးနောက် အောက်ပါဆောင်းပါးကို ဆက်ဖတ်ပါ။ ပညာရှိကြီးတို့၏ အယူ ကို သိရပါအံ့။]

စာပေါ်မာန်၏ တစ်ခုသော သူခမိန် အစည်းအဝေးတွင် ပြသုနာ တစ်ခု ပေါ်ပေါက်ခဲ့သည်။ ပခံးနှင့် တံတောင်ဆစ်အကြား အစိတ်အပိုင်းကို မည်သို့ ခေါ်သနည်း။ တံတောင်ဆစ်နှင့် လက်ကောက်ဝတ်အကြား အစိတ်အပိုင်းကို မည်သို့ ခေါ်သနည်း။ ဉ်အမေးတို့သည် လွယ်ယောင်နှင့် ခက်သည်ကို ဖြေကြည့်မှ သိကြရသည်။ ယင်းတို့ကို ခိုင်လုံသော အကိုးအကား နှင့် ဖြေနိုင်အံ့သောင့်၊ ကျွန်တော်သည် စာပေကြည့်ရှု၏။ ယင်းသို့ ကြည့်ရှုရာမှ တစ်နှစ်ပေါင် တစ်စင်ပါ ဆိုသကဲ့သို့ ဉ်အရိုးစုအကြောင်းကို သတိပြုမိသည်။

ကျွန်တော်တို့သည် ခေတ်မိသိပုံပညာတို့ကို လိုက်စားရာတွင် ဘာသာစကားဆိုင်ရာ အခက်အခဲတို့ကို များစွာတွေ့နေပြီ။ ဉ်ဝါဟာရ အခက်အခဲတို့ကို အောင်မြင်စွာ ကျော်လွန်နိုင်သောနေ့ချွဲ့ သိပုံပညာသည် မြန်မာ့ပညာဖြစ်တော့မည်။ မြန်မာတို့သည် သိပုံပညာနည်းအရ လောကကို သုံးသပ်ဆင်ခြင်နိုင်တော့မည်။ ထိုအခါ မြန်မာတို့၏ ထွက်ရပ်လမ်းကြီး ပေါက်တော့မည် ဖြစ်သည်။ ထို့ကြောင့် ဉ်ဝါဟာရ ခရီးခဲကို ကူးသန်းရာတွင် တစ်စိတ်တစ်ဒေသ အထောက်အပံ့ ပြနိုင်လိမ့်မည်ဟု ယုံကြည့်မိသော ကျွန်တော်သည် အရိုးစုဆိုင်ရာ သူတေသန စာတမ်းကျော်ကို ရေးသားရပါသည်။ ကျွန်တော်ကိုးကားမည့် ကျမ်းတို့မှာ အောက်ပါတို့ဖြစ်ကြပါသည်။

- (၁) ၉၈၇ - ခု။ အရှင်ကုမာရကသုပ စီကံးသော
ဓမ္မရာသီပျို့။
- (၂) ၁၁၀၈ - ခု။ ကျော်အောင်စံထားဆရာတော်ပြုသော
အဘိဓာန်နိသူဟောင်း။
- (၃) သာယာဝတီမင်းလက်ထက်၊ ပြည်ဆရာတော်ပြုသော
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ နိသုယ။
- (၄) ၁၂၁၁ - ခု။ မောင်းထောင်ဆရာတော်ပြုသော
အဘိဓာန်နိကာနိသုယ။
- (၅) ၁၂၂၇ - ခု။ ကျိုးသဲဆရာတော်ပြုသော
စွယ်စုံကျော်ထင်ကျမ်း။
- (၆) ၁၂၃၇ - ခု။ ယောမင်းကြီးပြုသော
ကာယာနှုပသုနာကျမ်း။
- (၇) ၁၂၇၆ - ခု။ အသယာရာမ ဆရာတော်ပြုသော
အမရကောသနိသုယ။
- (၈) ၁၂၈၇ - ခု။ ယင်းဆရာတော်ပြုသော
အဘိဓာန်နိသူသစ်။
- (၉) ၁၂၉၃ - ခု ပုံနှိပ်။ ညောင်လေးပင်တောရဆရာတော်ပြုသော
ဓမ္မပဒ ဝတ္ထုတော်ကြီး။
ဤအရိုးစုအကြောင်း အခြေခံကျမ်းရင်းမှာ ဝိသုဒ္ဓိမဂ်ဖြစ်၍ ကျမ်း
အမှတ် (၁) (၅) (၆) (၉) တို့တွင်မူ ကျမ်းရင်းမှ ထုတ်ဆောင်ချက်တို့ကို
တွေ့ရသည်။
ပါ့ဌ္ဂါ့ဝါဟာရ အနက်ပြန်ဆိုချက်တို့ကို အဘိဓာန်နိသုယုများနှင့်
ညိုနှင့်လို၍ အဘိဓာန်များကို ဤတွင် ထည့်ထားခြင်းဖြစ်သည်။
ခန္ဓာကိုယ်၍ အရိုးစုကြီး တည်နေပုံကို ယောမင်းကြီးက အကျဉ်းအား
ဖြင့် သိလွယ်မြင်လွယ်ရှိအောင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
(၁) ခေါင်းရှိုးသည် လည်ရှိုး၌။ (၂) လည်ရှိုးသည် ကျောကုန်း
ရှိုး၌။ (၃) ကျောကုန်းရှိုးသည် ထားမချပ်ရှိုး၌။ (၄) ထားမချပ်ရှိုး
သည် တင်ပါးရှိုး၌။ (၅) တင်ပါးရှိုးသည် ပေါင်ရှိုးတို့၌။ (၆)
ပေါင်ရှိုး တို့သည် မြင်းခေါင်းရှိုးတို့၌။ (၇) မြင်းခေါင်းရှိုးတို့သည်
ခြေချင်း ဝတ်ရှိုးတို့၌။ (၈) ခြေချင်းဝတ်ရှိုးတို့သည် ဖမိုးရှိုးတို့၌
တည်ကြကုန် ၏။ (၉) ထူးခွက်ခုံညင်းရှိုးမှာကား မြင်းခေါင်းရှိုးနှင့်
ပေါင်ရှိုးတို့ အကြားမှာ အကြောတို့ဖြင့် တွယ်လျက်ရှိ၏။

ဤစကိဖတ်၍ လူ၏ ခန္ဓာကိုယ်ကို ဆင်ခြင်ကြည့်လျှင် မည်သည့်
အပိုင်းကို မြန်မာစကားဖြင့် မည်သို့လော်သည်ဟု ထင်မြင်နိုင်မည်ဖြစ်သည်။
အမှတ်တမဲ့အားဖြင့်ကား ကျွန်တော်တို့သည် ဤအမည်များကို သတိမပြုမိက
ချေ။

ခန္ဓာအိမ်အတွင်း၌ အရိုးပေါင်းသုံးရာ ရှိသည်ဟူ၍လည်းကောင်း၊
သုံးရာထက်ကျော်သည်ဟူ၍လည်းကောင်း၊ သုံးရာအောက် လျော့သည်ဟူ၍
လည်းကောင်း အမျိုးမျိုး ဆုံးဖြတ်ကြကာ ကျမ်းဆရာချင်း အယူမညီကြသည်
ကို တွေ့ရသည်။ ထိနည်းတူစွာ အနက်မြန်မာပြန်ကြရာတွင်လည်း ကွဲလွှဲချက်
တို့ကို တွေ့ရပြန်သည်။ ဤတွင် ဝိသုဒ္ဓမဂ်လာ ပါဋ္ဌာန်ကားကို အရင်းတည်၍
မြန်မာပြန်မှုတို့ကို ဆွေးနွေးပါအဲ။ အရိုး၏ အရေအတွက်နှင့် ပတ်သက်၍ကား
မျက်မြင်ပုဂ္ဂိုလ်တို့ ဆုံးဖြတ်နိုင်ပါသည်။

- | | |
|-----------------|---|
| (၁) အန္တိ | ။ ။ သွားရိုးဟု အဆိုညီကြသည်။ |
| (၂) ဟတ္တိ | ။ ။ လက်ရိုးဟု အဆိုညီကြသည်။ |
| (၃) ပါဒ္တိ | ။ ။ ခြေရိုးဟု အဆိုညီကြသည်။ |
| (၄) မှုဒုအန္တိ | ။ ။ မှုထအသား (ပျို့။) နှငုလ်သောအရိုး (စွယ်စုံ။)
နှငုလ်သောအရိုး။ (ဝိသုဒ္ဓိ။) အရိုးနှု (ကာယာ။
ဓမ္မပဒါ) ဟူ၍ အဆိုပြားကြသည်။ |
| (၅) ပဏ္ဍာဂ္တိ | ။ ။ ဖနောင့်ရိုးဟု အဆိုညီကြသည်။ |
| (၆) ဂေါ့ပွဲက္တိ | ။ ။ ဖမျက်၊ ဖမျက်ရိုး (ပျို့။။ စွယ်စုံ။ ဝိသုဒ္ဓိ။
ဓမ္မပဒါ) ခြေမျက် စိုး၊ ခြေမျက် စိုးရိုး
(အဘိဓာန်ဟောင်း။ အဘိဓာန်နှုံးကား။ ကာယာ။
အဘိဓာန်သစ်)။ ဖဝါးမျက် (အဘိဓာန်နှုံးကား)
ဟူ၍ အဆိုပြား ကြသည်။ |
| (၇) ဟော်ဗို | ။ ။ သားလုံးသား (ပျို့။) မြင်းခေါင်းရိုး။ (စွယ်စုံ။
ဝိသုဒ္ဓိ။ ကာယာ။ ဓမ္မပဒါ) ဟူ၍ အဆိုပြားကြ
သည်။ |
| (၈) ဇွဲက္တိ | ။ ။ ပုဆစ်၊ ပုဆစ်ရိုး (ပျို့။ အဘိဓာန်ဟောင်း။ စွယ်
စုံ။ ဝိသုဒ္ဓိ။ အဘိဓာန်နှုံးကား)။ ထူးခွက်ခုံည်း
ရိုး (ကာယာ)။ ပေါင်ဆစ် (အဘိဓာန်သစ်)။
ကူးဆစ်၊ ကူးရိုး (အဘိဓာန်သစ်။ ဓမ္မပဒါ)။ အဘိ
ဓာန်နှုံးကား နိုသာယဆရာကား မြင်းခေါင်းဟု
လည်း ပြန်လိုက်ပို့ရှိသည်။ |

- (၉) ဦးရန္တိ ॥ ပေါင်ရှိုးဟု အဆိုညီကြသည်။
- (၁၀) ကန္တိန္တိ ॥ ခါးရှိုးဟု အများက ဆိုသော်လည်း အဘယာ
ရာမ ဆရာတော်ကမူ ခါးမှာမသင့်၊ တင်ပါးသာ
သင့်သည်ဟု ဆုံးဖြတ်သည်။
- (၁၁) ဝို့ကဏ္ဍာကန္တိ။ ။ ကျောက်ဆက်ရှိုး (ပျို့) ကျောက်ကုံးရှိုး (စွယ်
စုံ)။ ကျောရှိုးဆစ် (ကာယာ)။ ဝိသုဒ္ဓနှင့် ဓမ္မပဒ
ဆရာတို့ကမူ ပါဋ္ဌာနို့ လိုက်၍ ကျောက်ဆူးရှိုး
ဟု ပြန်တော်မူကြသည်။
- (၁၂) ပါသုကန္တိ ။ နံရှိုးဟု အဆိုညီကြသည်။ ယောမင်းကြီးကမူ
နံတိရှိုးဟုပင် သီးခြားခွဲထုတ်သေးသည်။
- (၁၃) ဥရ္မ္မိ ။ ရင်ခေါင်းရှိုး (ပျို့)။ ရင်ဖုံးရှိုး (စွယ်စုံ)။ ရင်ရှိုး
(ဝိသုဒ္ဓိ)။ ကာယာ။ ဓမ္မပဒ)။
- (၁၄) ဟဒယန္တိ ။ နှလုံးရှိုးနှာ၊ နှလုံးရှိုး (ပျို့။ ဝိသုဒ္ဓိ။ ဓမ္မပဒ)
ဟဒယဝတ္ထုရှိုး။ (စွယ်စုံ)။ ယောမင်းကြီးကမူ
နှလုံးနှင့် တည့်တည့်တွင် ရှိသော ရင်ညွှန်းရှိုး
ဟု ဆိုသည်။
- (၁၅) အကွဲကန္တိ ။ မြှုပ်ရှိုး (အဘိဓာန်ဟောင်း)။ ညွှုပ်ရှိုး (ကျွန်း
ကျမ်းများ)။
- (၁၆) ကောဇ္ဈာန္တိ ။ လက်ပြင်ရှိုး (စွယ်စုံ။ ဝိသုဒ္ဓိ။ ကာယာ။ ဓမ္မပဒ)
ဓမ္မရာသီပျို့ဆရာကား ဤအရှိုးကို လုံးဝချုန်ခဲ့
သည်။ ပါဋ္ဌာ အဂ်လိုပ် အဘိဓာန်ဆရာကမူ
ကောဇ္ဈာန္တိ ဟု စာကို ပြင်၍ အစာအိမ်ရှိုးဟု
အနုက်ဖော်ထားသည်။ ကျွန်းတော်တို့၏ ပါဏ်
ပါရဂျုများ သတိပြုဖွယ် အချက်ဖြတ်သည်။
- (၁၇) ဗာဟန္တိ ။ လက်မောင်းရှိုး (ပျို့။ ကာယာ။ ဓမ္မပဒ)။ လက်
ရုံးရှိုး (အဘိဓာန်ဟောင်း။ ဝိသုဒ္ဓိ)။ မောင်းရှင်း
ရှိုး (စွယ်စုံ)။
- (၁၈) အဂုံးဟန္တိ ။ လက်ဖုံးရှိုး (ဝိသုဒ္ဓိ။ ကာယာ)။ လက်မောင်း
ဖျားရှိုး (ဓမ္မပဒ)။ မောင်းဖျားလက်ဖုံးရှိုး (စွယ်
စုံ)။ လက်ရုံး (ပျို့)။
- (၁၉) ဂိုဝင်း ။ လည်ရှိုး (ပျို့။ ဝိသုဒ္ဓိ။) လည်ကုပ်ရှိုး (စွယ်စုံ။
ကာယာ။) လည်ပင်းရှိုး (ဓမ္မပဒ။)

- (၂၀) ဟန်ကို ။ ။ မေးရိုး။
 (၂၁) နာသိကို ။ ။ နှာခေါင်းရိုး။
 (၂၂) အက္ခိုက် ။ ။ မျက်ကွင်းရိုး။
 (၂၃) ကဲ့ကို ။ ။ နားရိုး။
 (၂၄) နလာ့နှုန်း ။ ။ ရှေ့ပြင် (ပျို့။) နှုန်းရိုး (ကျွန်ကျမ်းများ။)
 (၂၅) မူဒ္မ်း ။ ။ ထိပ်ကွပ် (ပျို့။) ထိပ်ရိုး (စွယ်စုံ။) ဦးထိပ်ရိုး
 (ကာယာ။ ဓမ္မပဒ။) ဦးခေါင်းရိုး (ဝိသုဒ္ဓိ။)
 (၂၆) သီသကပါလနှုန်း။ နောက်ခွက် (ပျို့။) ခေါင်းခွံရိုး (စွယ်စုံ။) ဦး
 ခေါင်းခွံရိုး (ဝိသုဒ္ဓိ။ ဓမ္မပဒ။)

အထက်ပါ အနက်မြန်မာပြန်ဆိုချက်တို့ကို လေ့လာကြည့်သောအခါ
 ကျွန်တော်တို့၏ ကိုယ်ခန္ဓာအတွင်း၌ရှိသော ၂၆ မျိုးမျှသာ ဖြစ်သော ကိုယ်
 အဂိုအရိုးတို့ကို ပညာကျော်ဆရာတိုးတို့သည် အခေါ်တူသည်လည်း ရှိသည်။
 မတူသည်လည်း ရှိသည်ကို တွေ့ရသည်။ ညျပ်ရိုးကို မြှုပ်ရိုးဟု ခေါ်သော
 အသံကွဲရုံမျှ မတူသည်လည်းရှိသည်။ ထိပ်ရိုးကို ဦးထိပ်ရိုး၊ ခေါင်းခွံရိုးကို
 ဦးခေါင်းခွံရိုးခေါ်သော အတိအရည် ကွဲရုံမျှမတူသည်လည်း ရှိသည်။ လည်ရှိုး၊
 လည်ကုပ်ရိုး၊ လည်ပင်းရိုးဟု မသေမချာ မတိမကျ သံသယရှိနိုင်လောက်
 အောင် မတူသည်လည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ ဤသို့ အခေါ်အဝေါ် ကွဲပြားမှုသည် သံသယ
 ဖြစ်စေနိုင်သည်ကိုကား သတိမေ့၍မဖြစ်။ အချို့က ဆိုကြလိမ့်မည်။ အခေါ်
 အဝေါ်ကွဲပြားမှုသည် စကားပရိယာယ်ကြွယ်ဝမှ ဖြစ်သဖြင့် မြန်မာဘာသာ၏
 ကောင်းသော ဂုဏ်တစ်ရပ်ဖြစ်သည်ဟု ဆိုကြပေလိမ့်မည်။ ကဗျာလက်ာ စီကုံး
 ဖွဲ့စွဲရာတွင် ပရိယာယ်ကြွယ်ဝမှုသည် တစ်ခါတစ်ရုံ ဂုဏ်တစ်ရပ် ဖြစ်ကောင်း
 ဖြစ်ပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ပရိယာယ်ကြွယ်ဝရုံမှန်း သံသယအော်သကို
 ဖြစ်စေမည် ဆိုပါက ပရိယာယ်ကြွယ်ဝမှုကို လက်ခံအုံလော့။ သို့တည်းမဟုတ်
 အော်သကို လက်ခံအုံလော့။ စဉ်းစားဖွယ်ရှိသည်။ သို့ပုံးပညာတွင် မူ
 တိကျသေချာ မူမှာ အရေးအကြီးဆုံးဖြစ် သည်။ သို့ပုံးပညာဟု ဆိုလိုက်လျင်ပင်
 တိကျသေချာ သောပညာဟု နားလည်နေကြလေပြီ။ ထို့ကြောင့် သို့ပုံးပညာ၏
 နယ်ပယ်တွင် ပရိယာယ်ဝရုံမှုနှင့် လက်ခံနိုင်မည်မဟုတ်။

ထို့ကြောင့် ကျွန်တော်တို့သည် အခေါ်အဝေါ် ဝေါဟာရတို့ကို
 အထက်ပါအတိုင်း ပညာကျော် အသီးသီးတို့၏ အဆိုအမိန့်တို့မှ ရှာဖွေ
 စုဆောင်း၍ တိုက်ဆိုင်နိုင်းရည့်ပြီးလျှင် ပြောဆိုမှတ်သားရလွယ်သောဂုဏ်။

တိကျမှန်ကန်သော ဂုဏ်တိနှင့် ပြည့်စုံသည်တို့ကို ရွှေးချယ်ပြီးလျှင် အပြီး အပိုင် ဆုံးဖြတ်ထိုက်သော ကာလသို့ ဆိုက်ရောက်နေလေပြီ။ အကယ်၍ မဆုံး ဖြတ်သေးပါက ပခုံးနှင့် တံတောင်ဆစ်အကြား ကိုယ်အက်ဗိုနှင့် တံတောင်ဆစ် နှင့် လက်ကောက်ဝတ်အကြား ကိုယ်အက်ဗိုနှစ်ခုအတွက်နှင့်ပင် နောင်အခါ အကြီးအကျယ် အငြင်းထွက်ဖွယ် ဖြစ်နေသည်ကို အထက်ပါစာရင်းက ညွှန်ပြ လျက်ရှိပြီ ဖြစ်လေသည်။ (၁၉၅၁)

ကျွန်တော်၏ အောက်ငံ့တောလား

ထိန္ဒာန်က်ခင်းကား မိုးရိပ်တက်နေ၍ အေးချမ်းပါပေသည်။ ဝေလီ
ဝေလင်းက သီဆိုကျူးရင့်ကြသော ငှက်ကလေးတို့၏ တေးသံ တိတ်ခဲ့ပြီ။
မှတ်မိပါသေးသည်။ ဥဉ့်ကြုံကလည်း စောစောကြီးတွန်သည်။ သပိတ်လွယ်
ငှက်ကလည်း လင်းအားကြီးသီသည်။ ဗုတ္တာကလေးတွေကလည်း ရောင်နီအ
လာမှာ စကားများကြသည်။ ယခု သူတို့ တိတ်သွားကြပြီ။ စာကလေးနှင့်
ကျိုးကန်းတို့၏ အသံများသာလျှင် လောကကို မင်းမူနေကြလေပြီ။

ထိန္ဒာန်က်ခင်းကား အေးချမ်းပါပေသည်။ အခါတိုင်းတွင် နေပူလှ
သဖြင့် လမ်းလျှောက်မထွက်နိုင်သည်မှာ ကြာပြီ။ ယနေ့ကား အုံပျော်။ မိုးကို
မျှော်နေသော ရေမြေ တောတောင်တို့သည်ကား မြေသင်းခဲပမာ ခြောက်သွေ့
လျက်၊ ရေတ်သော ခွေးကြီးကဲသို့ လျှောထွက်ပြီးလျှင် တဟဲဟဲ မြည်နေသည်
ပင် ထင်မိတော့သည်။ ထိုအခိုက် ဘာကြောင့်မှန်းမသိ။ ငယ်စဉ်က ဖတ်ဖူး
သော ဘုံခန်းပျို့လက်ာစကလေးကို ပြေး၍ သတိရမိပါသည်။

မြေသင်းရန်း

တပုံးပျူးပျူး၊ မင်းလွင်မြှုံး၍

တန်ခူးလည်းကုန်၊ လကဆုန်သည်

ပဇ္ဇန်ရိုက်မြည် ချုန်းချုန်းတည်း။

နေမိမင်းကြီးကို မာတလိုနှတ်သားက တာဝတိသာသို့ ခေါ်ဆောင်
သွားသော အခါသည်ကား ဤအခါမျိုးပါတကား။ ဟုတ်ကဲ့။ ကျမ်းကန်တွင်
ဘယ်လ ဘယ်အခါတွင် နေမိမင်းကြီး ကောင်းကင်သို့ သွားသည်ဟု ပါချင်
မှ ပါပေမည်။ သို့သော်လည်း ဘုံခန်းပျို့ဆရာ သွှေ့အဂ္ဂသမာဓိကား နေမိ
မင်းကြီးကို ကဆုန်လတွင် နှတ်ပြည်သို့ ပို့လိုက်လေသည်။ ဘာကြောင့်နည်း။
ဤလ ဤရာသီ၊ ဤမြေသင်းနံ့၊ ဤမင်းလွင် တို့ကို နှစ်သက်စွဲလမ်းဟန် ရှိ

ပေသည်။ ထို့ကြောင့် ကဆုန်လကောင်းကင်လား ပျို့ကြီးကို သွေ့အဂ္ဂသမာစီ သည် တခမ်းတနား ရေးသားဖွဲ့ဆိုလိုက်ရာ ဟိုးလေးတကျိုကျို့ဖြစ်လျက် ကျွန်းခဲ့လေသည်။

ကျွန်းတော်လည်း ဤမြေသင်းရန်းကလေးကို ခံကြည့်ချင်မိသည်။ မြေသင်းရန်းဟာ ဘယ်လိုနေသလဲ။ လိပ်ပြာကလေးလို့ ဝပျံနေသလား။ ပန်းကလေးလို့ ပွင့်နေသလား။ ငါးကလေးလို့ ကူးနေသလား။ ဖြူဖြူကလေးလား။ ပြာပြာကလေးလား။ စိုင်းစိုင်းကလေးလား။ ရည်ရည်ကလေးလား။ ကျွန်းတော် လိုက်ရှာမည်။

ဤခရီး၊ ဤလမ်း၊ ဤတောင်ကုန်း၊ ဤလျှို့ကြားတို့သို့ ကျွန်းတော် မရောက်သည်မှာ ကြာသွားပြီ။ ရှေးက သူတို့ဟာ ခြောက်လို့။ ရှင်းလို့။ နံနက် ခင်းမှာ နှင်းကလေးစို့စို့နှင့်။ ပင့်ကူအိမ်ပိုက်ကွန်တွေဟာလည်း နှင်းကလေးနဲ့ ဖြူဖြူး ဟိုတစ်ကွက် သည်တစ်ကွက်နှင့်။ သည်တစ်ခါတော့ ထူးခြားနေပါ ကလား။ တော်ကြားလမ်းကလေးတောင် အစပျောက်နေပြီ။ မြက်တွေက စိမ်းလို့။ တစ်ထွားတစ်မိုက်တောင် ရည်နေကပြီ။

အော်၊ လက်စသတ်တော့၊ သကြော်မိုး ရွာပြီးကတည်းက သူတို့တစ် တွေ ပြန်ထလာကြတာကိုး။ ဒါကြောင့် မျက်နှာစိုင်းကြီး ငါးလိမ့်မယ်။ ပဟိုရိ စည်ဗြီး တီးလိမ့်မယ်။ သေသေသူများ ရှင်လိမ့်မယ်လို့။ ရှေးသူဟောင်းများ စကားထားရက်ကြတာကိုး။ စိမ်းစိမ်းစို့စို့နှင့်။ နားတွေမြင်လျင် အားရစရာကြီး။ ဆင်ဗိုမြက်တွေများ ကားယားကားယားနှင့် ပေါက်နေလိုက်ကြတာ။ ဟောဟို အနိမ့်ထဲမှာတော့ နေစာမြက်။ ပိန်သာပိန်သေးသာသေးတယ်။ ဆင်ဗိုမြက်ကို သူတို့က လွမ်းမိုးတော့တယ်။ သည်အခါမှာ ကျွန်းတော်သည် ရာမရကန်လာ နေစာမြက်ချီး စကားများကို ပြေး၍ သတိရမိပြန်သည်။ နှုတ်တက်မရ၍ ကူးရေးလိုက်ပါအံ့။

မြက်ဟသံ့မြို့း၊ မြက်ရည့်မြို့းနှင့်

မျောက်မြို့း ယုန်လျေး၊ မြက်မွေး မြေရင်း

နမိန်ညင်း ငသရောင်၊ ပျားကြီးတောင် ပြောင်စာ

မြက်သန္တာနှင့်၊ ချိုးခြေရာ သမင်မွေး

ပန်းသေး ပန်းပျား၊ သများ နားတောင်း

ဖောင်းနှင့်ဆွဲလွှဲ၊ စေးနဲ့ နကျယ်

ဖန္တယ် ဖြူဆန်၊ မြက်ပန်း ပန်တူ

ပတော်ဖြူး ပတော်နှီး၊ ဝမ်းဘဲ့ဗြီး ကျားမှတ်ဆိတ်

ဆံမြိတ်ဆိုထင့်၊ ဒေါင်းမင့်ဦးစွန်း

မြက်သမန်းနှင့်၊ မြက်ပန်းညီရွက်
 ငွေကြေး ချက်ရသည်၊ မြက်ကြက်သွန်များ
 မြက်ချဉ်ခါးနှင့်၊ မြင်းမစားရက်
 မြင်းသေမြက်တို့
 ဆေးဘက်သင်းဝင်၊ သမားကြင်ဟု
 လူရှင်စဉ်းသို့၊ ဂုဏ်ကိုယ်စီ ရှိကတည်း
 လောကီထိပ်မိုး၊ မဟာမျိုးကို
 ဘုန်းတန်ခိုး မဂ်လာ၊ ပွားကြောင်းရှာဖေသည့်
 ငွေနေစာ ရွှေနေစာ၊ မြက်တက္ကာ ရွှေကွန်ချာ
 သူမပါသဖြင့်၊ ရာဇာများပန်း
 ဘိသိက်သွန်းကိုမှ၊ မသွန်းသင့်၍
 ရေမြေပန်းပွဲ့၊ သူ့ကိုပင့်ရသည်
 သခင့်ထက်သခင်၊ မော်ကွန်းဝင်ကြီးကို
 မြက်ဆင်းပို့ပုတ်၊ မဲ့သူတ်သုတ်ကများ
 အနုတ္တရ၊ မင်းထင်ကြမလ
 သခံအာနိုး၊ လကျောချို့များ
 ရွှေသိဂီမြက်၊ သူသိ ခက်ကရော့မည်
 မရောင့်တက်ကြနှင့်၊ အနက်မရှိ
 ကိုယ်ရမ်းသို့၊ လွှတ်ရိုလွှတ်ရာ
 ရှောင်နိုင်စွဲ။။

က မြက်မျိုးတွေကို စုံနေတာပါပဲ။ မြက်များ၏ ကျေးဇူးတစ်ကွက်
 ကို ထီးနှုန်းဘက်ကနေပြီး ဦးတိုးက ဖွဲ့လိုက်ပေသည်။ သို့သော် လောကမှာ
 မြက်မရှိလျှင် သတ္တဝါတွေ ရှိနိုင်ပါအံ့လော့။ ကျွန်းတော်တွေးမိသည်။ မြက်ကို
 မြင်းတို့ နားတို့ ကဲ့တို့ စားသည်။ မြင်း၊ နား၊ ကဲ့တို့ ထွန်ယက် လုပ်ကိုင်ပေး
 ၍ ဆန်စပါး၊ ဂျို့၊ မှုယော ဖြစ်ရသည်။ ဆန်စပါး၊ ဂျို့၊ မှုယောသည် မြက်မျိုး
 ထဲတွင် အပါအဝင်ပင်။ အိမ်ဆောက်ဖို့ ဝါးကကော မြက်ပင်မဟုတ်ပါလား။
 သကြားထွက်တဲ့ကြံလည်း မြက်ပဲဖြစ်မှာပဲ။ ကမ္မာမှာ နေစာတုံးလျှင် ကျွန်းတော်
 တို့ ဘာစားမလဲ။ နေစာမပေါက်သေးခင် ကမ္မာဦးကတော့ ပြဟ္မာကြီးတွေ
 ပါတိတည်းဟူသော အာဟာရကို သုံးဆောင်ကြသတဲ့။ ဤသို့ စဉ်းစားရင်းသွား
 ရာ ပျာတာလာလျှင် အိပ်ကြသည့် ထိကရန်းပင်ကလေးတွေကို သတိပြုမိပြန်
 သည်။ အရှိုးခြောက်ကလေးတွေမှာ အရွက်ဟောင်း ကလေးတွေနှင့်။ အရွက်
 သစ်အချို့လည်း ပေါက်နေကြသည်။ အပွင့်လုံးကလေးများလည်း ကျွန်းပါ

သေး၏။ အသက်ပင် အခိုမင်းပြီဖြစ်သော်လည်း ထိလိုက်လျှင်ကား ရန်းတုန်းပင်ပါတကား။

ဟောဟိုနားက ခပ်ထောင်ထောင်ကလေးက ဘာပါလိမ့်။ အော် ကျွဲကျောင်းမင်းသေပင်ကိုး။ သူ့ကို ကျွန်းတော် မှတ်မိပါသည်။ တစ်ခါက ၀၆။ ကိုက်လို့ သူ့ကို ကျွန်းတော် သုတေသနးခဲ့ရသည်။ သူကား မြေက်မဟုတ်။ အရွက်ကလေးတွေ အညှာဆိုင်ပြီး ရိုးတံ့နိုနိုနှင့် အပင်ကလေး။ ထိုအခိုက် သစ်ငုတ်ကြီးကို ပုဆိုနှင့်ပေါက်၍ ထင်းခွေနေသော လူကြီးတစ်ဦးကို တွေ့၍ ‘ဗို့၊ ဦးကြီး။’ ဟောဒါ ဘာပင်လဲ’ ဟု ကျွန်းတော့အသိကို အဖြေကိုက်ကြည့်ရာ ‘ကျွဲကျောင်းမြင်းစီးလို့ ခေါ်တယ်’ ဟု ပြန်ဖြေလိုက်သည်။ အော် တစ်ကျောင်းတစ်ဂါထာပေကိုး။

ဟိုနားကတော့ ဓမ္မးသီးကလေးတွေစီလို့။ သီးနံကလေး ထောင်ပြီးပေါက်နေတဲ့ ပင်ပျပ်ကလေး။ အော် ကျွဲနှာခေါင်းချိတ်ပင်ဆိုတာ သူပဲကိုး။ ကျွန်းတော်တို့ ငယ်ငယ်က ငါးပိုစော်နံတယ်။ နမ်းကြည့် ဆိုပြီး နမ်းတဲ့အခါဆဲလိုက်လို့ အသီးကလေးတွေ နှာခေါင်းမှာ ချိတ်ပြီး ကျွန်းခဲ့တာကို သတိရမိပြန်သည်။

ဗာတ်တော်ထဲများမှာတော့ ကျွဲနှာခေါင်းစူးလို့ ခေါ်တဲ့အခါ ခေါ်တယ်။ ကျွဲနှားစူး ခေါ်တဲ့အခါ ခေါ်တယ်။ အရပ်ထဲမေးကြည့်တော့ ကြွက်နဖောင်းပင်တဲ့။ တစ်ရွာ တစ်ပုဒ်ဆန်းပဲ ထင်ပါရဲ့။

အမယ်၊ ဟောသည် သစ်ရွက်ကလေးက မြေကြားထဲမှာ အဆန်းပါကလား။ ဆီစိမ်စက္ကားကလေးလိုပဲ။ အော် နံဘေးမှာ အသီးကလေးတစ်လုံးစီနှင့်။ ‘ဗို့၊ ဦးကြီး။’ ဟောဒါက ဘာရွက်လဲဗျား၊ ကျွန်းတော်က မေးသည်။ လူကြီးက ‘ဒါအရွက်မဟုတ်ဘူး။’ ဝက်လျှော်ပင်ကအသီးပဲ။ စားကြည့်၊ ဆိမ့်တယ်။ များများစားရင် တောက်တတ်တယ်’ ဟု အဘာက်ဘက်က ကျွန်းတော့ကို သင်ပေးရှာသည်။ ဟုတ်ကဲ့၊ စားကြည့်တော့ ခပ်ဆိမ့်ဆိမ့်ပဲ။ ဒါပေမယ့် သူ့အသီးက ဆန်းလှပါသည်။ အရွက်ကလေးလိုပဲ။ အတောင့်ကလေး ကဲ့တော့ အဲသည် အရွက်ကလေးတွေကို လေကယူသွားလို့ ဟိုရောက်သည်ရောက် အမျိုးပွားတာပေါ့။ သဘာဝတရားဟာ ထူးဆန်းပါပေတယ်။ ကျွဲနှာခေါင်းချိတ်ပင်က တော့ သူ့ကို သူတစ်ပါး မနိုပ်စက်ရအောင် ဓမ္မးသီးတွေစီပြီး ကင်းစောင့်နေတယ်။ ဝက်လျှော်သီးကတော့ နိုင်ငံချုံ့ဖို့ အတောင်တပ်ထားတော့တယ်။

ခြိစည်းရိုးကို နှယ်နေတဲ့ ဟာတွေကတော့ ဘာတွေပါလိမ့်။ ကျိုးအာနှယ်တွေကိုး။ သူတို့ကဖြင့် အသုံးမကျလို့ ထင်ပါရဲ့။ မီးလောင်ရာကတော်ထပါက်တယ်။ ဟော၊ မြောင်းကြီးထဲမှာ ဖြာဖြာဝေတွယ်ပြီး ပေါက်နေတာ

တွေကရော။ ကင်းပုံတွေကိုး။ သူတို့လည်း အင့်တ်က ထပေါက်တာပဲ။ သက္ကာန်မိုးကလေးကြောင့် သူတို့ထြီး ကြော်ကြတာကိုး။

ဟောသည် မြေမွမှမှာတော့ ထောင်ထောင်ကားကား ကိုးယိုးကား ယားနဲ့၊ ဖူးတံတွေချို့ပြီး ဘာတွေပါလိမ့်။ ဟင်းနှန်ယ်ဆူးပေါက်တွေကိုး။ သူ ကလည်း ဆူးရှုပ်ကြီးတွေထောင်ပြီး ကင်းစောင့်နေတာပဲ။ ကြောက်စရာ။

ဟော၊ သဲနှစ်းစပ်မှာ ဖွေးဖွေးဖြူဖြူနဲ့ ဘာတွေများပါလိမ့်။ ဆင်းကြည့်ဦးမည်။ အော်၊ ဆင်နှာမောင်းပင်တွေကိုး။ အင်း၊ ဆီးဆေးဖော်ဖို့ လူကြီးတွေ လိုက်ရှာတာဟာ သူတို့ပဲ မဟုတ်လား။ ဟုတ်ပါတယ်။ ကျွန်းခေါင်းချို့ပင်လိုပဲ လက်တံကလေးချို့ပြီး အပွင့်ဖြူကလေးတွေ တန်းပွင့်နေကြတယ်။

အချို့ မြေနိမ့်ရာတွင် သစ်ရွက်ဟောင်းများ တန်းစီ၍ စုနေသည်ကို မြင်မိသည်။ မိုးရေစီးရာ ပါသွားပြီး တင်ကျွန်းနေရစ်ခဲ့ကြတာပဲ။ သူတို့အထဲ မှာ ဝမ်းဘဲနှုတ်သီးလို ပေါက်နေတာက စိန်ပန်းပင်ပေါက်ကလေး။ မဂ်လာ ရွက်တောင် မထွက်သေးဘူး။ အစွေကလေး ထက်ခြမ်းကဲပြီး ဝမ်းဘဲနှုတ်သီး ဟနေတာနှင့် တူတွေ့တယ်။

ကပ်စေးနဲ့ပင် အသစ်တွေတောင် ပေါက်နေပါပျော်ကလား။ မိုးပြတ် သွားလို ထင်ပါရဲ့။ သိပ်မသန်ဘူး။ အပင်အိုကြီးတွေမှာတော့ အရွက်တွေဟာ ပိုးကိုက်လို့ ဘကျနေတာပဲ။

ဝက်ချေး ထမနဲ့ပင်တွေလည်း အင့်ဟောင်းက အရွက်စည်နေကြပြီး။ တလင်းထဲမှာ လှည်းဖို့ သူ့ကိုပဲ တံမြေည်စည်းလုပ်ရတယ်။ တချို့က ဒါကြောင့် သူ့ကို တံမြေက်စည်းပင်တဲ့၊ ခေါ်ကြတယ်။ သူ့အနားက အရွက် ပိုင်းပိုင်းကလေးဟာ သူနဲ့ ခပ်ဆင်ဆင်ပဲ။ ဘာပါလိမ့်။ လူကြီးကို ကျွန်းတော်မေးကြည့်သည်။ သကားသုဇာပင်တဲ့။ အနာပေါက်ရင် အရည်ညွှန်စည်းရ တယ်ဆိုပဲ။

ကြိတ်မှန်ပင်ကလေးတွေလည်း ပွင့်နေကြပါပျော်လား။ တယ်သန် တယ်။ သုတေသနားချင်တဲ့လူ ရှိရင်တော့ အတော်ပဲ။ ကန့်ကလာတွေလည်း တို့ စရာ ရှာသူတွေကို မျှော်နေကြလေရဲ့။

ဟောသည် အပွင့်ဖြူကလေးနဲ့ အပင်ထောင်ကလေးက ဒ္ဓာသုခတဲ့။ သွားနာကောင်းတယ်ဆိုပဲ။ အပင်ကလေးက အတော်ကြော်ရှိရတယ်။ နှုတ်ရ လည်း အတော်ခက်ပါကလား။ ဟောသည် ဒန်းကျွောင်တွေကတော့ ပုံခက် ဆင်မယ့်လူ စောင့်နေတယ် ထင်ပါရဲ့။ ဉှုံသို့ဖြင့် ထိနေ့နံနက်က ကျွန်းတော် လမ်းလျှောက်ထွက်သွားရာ မြေသင်းနဲ့ကိုတော့ ရှာမတွေ့ခဲ့ရဲ့။ အောက်ငွေ့တော လား တစ်ပုံခိုက်ကိုကား စီကုံးမိတော့သတည်း။ (၁၉၄၉)

မြန်မာစာလုံးပေါင်းဖြစ်စဉ်

(ပုဂံခေတ်မှ မျက်မှာက်ခေတ်အထိ)

အကြမ်းအားဖြင့် မြန်မာစကားကို သက္ကရာဇ် ၄၅၀ ခန့်တွင် အကွဲရာ တင်သည်ဟု ယူမှတ်ကြပါစို့။ ထိုသို့ အကွဲရာတင်စဉ်က မွန်သုံး၊ ပါဋ္ဌား ဌာနကရုံက်းများနှင့်အညီ မြန်မာစကားသံကို အိန္ဒိယ အကွဲရာတို့ဖြင့် ကိုယ်စားပြုကာ အကွဲရာတင်သည်ဟု ယူမှတ်ရန်ရှိပါသည်။

ပုဂံခေတ် ကျောက်စာ မင်စာတို့ကို လေ့လာကြည့်သောအခါ ပထမ တွင် မြန်မာစာလုံးပေါင်းသည် ခိုင်မြို့သည်မရှိ။ ဗျည်းအရာတွင်လည်းကောင်း၊ သရအရာတွင်လည်းကောင်း ယိမ်းပိုင်နေသည်ကို တွေ့ရပါသည်။

ဥပမာအားဖြင့် ဆိုသော် ပုဂံပညာရှင်တို့သည် **အစဗ္ဗာည်း** အရာတွင် (မင်ကြီး၊ မင်ကြီး။ ဗြို့၊ ဗြို့) စသည်တို့ကဲ့သို့ တတိယကွဲရာနှင့် ပထမကွဲရာတို့ ကို လက်ခုပ်လက်ဝါး ရေးကြပါသည်။

အဆုံးဗျည်း၊ ဝါ၊ **အသတ်** အရာတွင် (အတ်ကို၊ အစ်ကို။ ချတ်၊ ချစ်) စသည်တို့ကဲ့သို့ တသတ်နှင့် စသတ်ကို လက်ခုပ်လက်ဝါး ရေးကြပါသည်။

အလယ်သရ အရာတွင် (ပါယ်လွမ်း၊ ပယ်လွမ်း။ ဖွေစ်၊ ဖွေစ်။ ထိုင်၊ ထိုင်) စသည်တို့ကဲ့သို့ **အာ** သရနှင့် **အ** သရ။ **ဗ** သရနှင့် **အ** သရ။ **ဒေါ** သရ နှင့် **ဒေါ** သရတို့ကို လက်ခုပ်လက်ဝါး ရေးကြပါသည်။ ဤတွင် (ကျောန်၊ ကျွန်း၊ လောန်၊ လွန်) စသည်တို့ကဲ့သို့ **ဉာဏ်** သရနှင့် အောက်ဆွဲ **၁** အကွဲရာ (အခွဲသရ) တို့ကို လက်ခုပ်လက်ဝါး ရေးကြသည်ကိုလည်း ထည့်သွင်းရပါမည်။

အဆုံးသရ အရာတွင် (ဗို့၊ ဗို့ယ်။ ရို့၊ ရို့ယ်။ ဖွော၊ ဖွေ။ ယော၊ ယူ) စသည်တို့ကဲ့သို့ **ဉာဏ်** နှင့် **ဉာဏ်**။ **ဉာဏ်** နှင့် **ဉာဏ်** တို့ကို လက်ခုပ်လက်ဝါး ရေးကြပါသည်။

သို့သော်လည်း ယပင့်၊ ရရစ်၊ လဆွဲ သံယုတ်အရာတို့တွင်လည်း ကောင်း (စသတ် တသတ် လျဉ်းပါးမှု အနည်းငယ်မှတစ်ပါး) ကျို့အသတ် အမျိုးမျိုး အရာတွင်လည်းကောင်း ပုဂံခေတ်စာလုံးပေါင်းသည် အတော်မြှုမြှု သည်ဟု ယူမှတ်ရပါမည်။

အထက်ပါ အချက်တို့ကို ကြည့်လျှင် မြန်မာစကားကို အကွာရာတင် ဦး အခါက ဗျည်းသံတို့ကို စာဖြင့် ကိုယ်စားပြုပုံသည် အတော်တည်ပြုမြှင့်၍ သရသံတို့ကို ကိုယ်စားပြုရာတွင်မူ အတော် ဒယိမ်းဒယိုင် ရှိနေသည်ကို တွေ့ရပါသည်။ မွန်တို့ထံမှရသော သရသံနှင့် မြန်မာတို့ပြောဆိုနေသော သရသံတို့ ကာရန်မသင့် သေးသကဲ့သို့ ရှိသည်။ သွားစိုက်ပြီးခါစ အံမကိုက် သေးသည် နှင့် တူပါလိမ့်မည်။ အချုပ်အားဖြင့် သော် ပုဂံခေတ်စာလုံးပေါင်းပြသောနာ သည် သရပြဿနာ ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား အနှစ် ၁၅၀ ခန့် မြန်မာစကားကို စမ်းတဝါးဝါးနှင့် ရေးခဲ့မိသောအခါ ပုဂံခေတ် စာလုံးပေါင်းသည် အတော်တည်ပြုမြှင့်ခိုင်မြှု စံကျလာ၍ သက္ကရာဇ် ၆၀၀ မှ ၆၆၀ ကျော် ပုဂံခေတ်ကုန်ဆုံးသည်အထိပင် ဤအတိုင်း ဖြစ်နေသည်ကို တွေ့ရပါသည်။

ပုဂံခေတ် ကုန်ဆုံးပြီးသည့်နောက် ပင်းယခေတ်၊ အဝခေတ်တို့တွင် မြန်မာတို့၏ စကားပြောသံသည် အချို့အချို့သော အရာတို့၌ အမှတ်မထင် ရွှေ့လျားခဲ့ပုံရပါသည်။ အဘယ့်ကြောင့်ဆိုသော် ပုဂံခေတ်အခါက မမေ့မလျော့ ရေးသားခဲ့သော လဆွဲ သံယုတ်သည် ယပင့်၊ ရရစ်အဖြစ်သို့ သင့်လျော်သလို ရွှေ့လျော့သွားသည်ကို တွေ့ရသောကြောင့်ဖြစ်ပါသည်။ သက္ကရာဇ် ၇၂၉ ခု တွင် နှစ်းတက်သော မင်းကြီးစွာစောကဲ လက်ထက်မှစ၍ လိုက်နာကြသည် ဆိုသော သဗ္ဗညာဏံချို့ သတ်ပုံးဟောင်း၊ ကြီးတွင် လဆွဲ သံယုတ်ကို မတွေ့ရပါ။ ဤတွင် သူ့မဟာသီလဝံသ မျက်မောက်၌ ရေးထိုးသည်ဟု ယူမှတ်ရသော ရတနာ ပိမာန်ကျောင်းတော် ကျောက်စာ ကို မှတ်တိုင်တစ်ခုအဖြစ် ထုတ်ဆောင်ကိုးကားလိုပါသည်။

ယင်းကျောက်စာ မျက်နာဘက်တွင် စာကြောင်း ၅၃ ကြောင်းရှိပါ သည်။ နောက်အကျဆုံး သက္ကရာဇ်မှာ ၈၇၁ ခု ဖြစ်ပါသည်။ ဤကျောက်စာ ကို ကြောင်းရေး၁ မှ ၄၀ အထိတစ်ပိုင်း၊ ကြောင်းရေး၄၁ မှ ၅၃ အထိ တစ်ပိုင်းဟူ၍ စာလုံးပေါင်းပုံ ထူးခြားသည်ကို ထောက်ကာ ၂ ပိုင်း ခွဲလိုပါသည်။

ပထမပိုင်းသည် အဝခေတ်၏ စာလုံးပေါင်း အမှုအရာများဖြစ်သော (သူ့မဟာသီလဝံသ = ရှင်ချွစ်၊ သူ့မဟာသီလဝံသ = ရှင်းရှင်း၊ သူ့ချွစ် = ရှစ်ခု၊ ငါးစီးရှင်းဟူသော အစုံးစုံးခြားချက်၊ အန္တယ် = အမျိုးအန္တယ်၊ အမွန်

=

အမှန်အစ ဟူသော **အလယ်ပျည်းထူးခြားချက်၊ ကြေည်** = ကြိုးဆောင်၊ **စေည်** = စဉ်စီဟူသော **အလယ်သရထူးခြားချက်၊ ရသေး** = ရသေ့၊ **ဖော်စိုး** = စွဲစွဲဟူသော **အဆုံးသရထူးခြားချက်**) စသည်တို့ဖြင့် အဝခေတ်ကို ကိုယ်စား **ပြထားသည်**ဟု ထင်ပါသည်။

ဒုတိယပိုင်းသည်ကား အဝခေတ်ကို ကိုယ်စားမပြု၊ ပုဂံခေတ်၊ ပင်းယ ခေတ်ဆို သည် ရေးဟောင်းခေတ်တို့၏ ရေးထုံးရေးစံကို ကိုယ်စားပြုလို၍ တုပ ရေးထားသည့် စာဖြစ်သည်ဟု ထင်ပါသည်။ ဤအပိုင်းတွင် ပုဂံခေတ်၊ ပင်းယ ခေတ်သုံး အတိုကောက် (တ် = တော်) ကို တွေ့ရပါသည်။ လဆွဲ သံယူတ် တို့ကိုလည်း အများအစား တွေ့ရပါသည်။ ဤသို့ ပုဂံ၊ ပင်းယ အမူအရာတို့ ကို တုပသော်လည်း တူကား မတူပါ။ စာလုံးပေါင်းပုံကပင် မူမမှန်ပုံကို တစ် ချက်တစ်ချက် ထုတ်ဖော်ပြလျက် ရှိသည်ဟု ထင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် (မင်းကြီးကို မင်ကြီး၊ ကြမ္မာကို ကွဲ မာ၊ ပြီးသည်ကို ထိုး၊ မြင်းမို့ရှုကို မွေးမြင်မှု၊ ခြားချက်ချက် ရွှေ့ကြောင့် ဖြစ်ပါ သည်။

ဤသည်တို့ကို ထောက်ချင့်ခြင်းအားဖြင့် မြန်မာစာပေသမိုင်းတွင် အထွတ်အထိပ်ကာလဟု ယူမှတ်ရသော အဝခေတ် သက္ကရာဇ် ၈၀၀ ကျော် ၉၀၀ ဆီတွင် ပညာရှင်တို့သည် ရေးထုံး ရေးစံကို ပယ်ရမည်လည်း တစ်ခက်၊ လက်တွေ့အဖြစ်မှန်ကို လျစ်လျှော့ရမည်လည်း တစ်ခက်နှင့် ဇော်ဝါရီဖြစ်နေသည်ကို တွေ့ရပါသည်။

ဤသို့ ဇော်ဝါရီဖြစ်သည့် အစိတ်အပိုင်းရှိသည့် နည်းတူ မြန်မာစာ လုံးပေါင်းကို စံကိုက်ဖြစ်အောင် ကြံဆောင်လုပ်ကိုင်နေသော အစိတ်အပိုင်း ရှိသည်ကိုလည်း တွေ့ရပါသည်။ ဤအစိတ်အပိုင်းတွင် ဦးဆောင်ပုဂ္ဂိုလ်မှာ သွေ့မဟာရွှေသာရ ဖြစ်ပါသည်။ သွေ့မဟာရွှေသာရသည် **စာသင်ပထမချို့သတ်ပုံ** ကို ပြုစုကြောင်း အဆိုရှိသော်လည်း ယခုရှာဖွေတွေ့ရှုရသော **စာသင်ပထမချို့သတ်ပုံ** စာမူတို့သည်ကား သွေ့မဟာရွှေသာရ၏ ဂုဏ်နှင့် မလျော်သော စာတို့ ဖြစ်ပါသည်။

ဂဇ္ဈလအမတ်နှင့် သွေ့မဟာရွှေသာရလာတို့ကလည်း မိမိတို့၏ သတ်မှတ်နှင့်တွင် သွေ့မဟာရွှေသာရ သတ်ပုံးဟု တစ်ပိုဒ်တလေ ထုတ်ဆောင်ကိုး ကားကြသေးသည်။ အပြည့်အစုံကို မတွေ့ရပြီ။ သို့သော်လည်း သွေ့မဟာရွှေသာရ၏ လေးလုံးစပ်လက်ာအမျိုးမျိုးတွင် ပါဝင်သော ကာရန်နှင့် ခွဲထားတို့သည်ကား သွေ့မဟာရွှေသာရ၏ ထုံးမှုစံမျှ အရိုးကျ စာလုံးပေါင်းတို့ ဖြစ် ပါသည်။

ကိုးခန်းပျို့ အပိုဒ် ၂ လာ သံမြတ်သာအိန္ဒို၊ ကျော်
ထိန့်အံဘယ် ဆိုသော စပ်ထုံး၊ ယင်းပျို့ အပိုဒ် ၂၇၉ လာ သဏ္ဌာန်၊ မာဂဇ
နှင့် စသည့် သီကားနတ်မင်း ရေးထုံး၊ သံဝရပျို့ အပိုဒ် ၁၅၄ မှ ၁၆၄ အထိ
အချများတွင် ဖော်ပြထားသော သဝေထိုး ဝဆွဲအမြစ် ၁၁ မျိုး ရေးထုံးတို့သည်
လည်း ထိုခေတ် ထိုအခါက စာလုံးပေါင်းနှင့် ဆိုင်ရာ ဧဝေဧဝါ စိတ်ကို ပယ်
ဖျောက်ရန် မြန်မာစာရေးထုံးကို အကျယ်အပြန် အလေးအနက် စနစ်တကျ
သုတေသနပြုလျက် စုစုမ်း စစ်ဆေးပြဋ္ဌာန်းထားချက်တို့ဖြစ်သည်ဟု ယူမှတ်
ရန်အကြောင်း ရှိပါသည်။ ထို့ကြောင့်လည်း နှောင်းသတ်ပုံ သတ်ညွှန်းဆရာ
တို့သည် သူ့မဟာရွှေသာရကို ယုံကြည်စွာအားကိုးလျက် **ပုံးဖော်ရှိယ**
သီဟာနံ ထဲတွင် ထိပ်တန်းက တင်ထားခြင်းဖြစ်ပေလိမ့်မည်။

ဤအခိုက်တွင်ပင် ကျောက်ရေးအကွာရာတို့၏ မလွတ်တမ်း ရေးထိုး
လျက်ရှိသည့် အချက်တစ်ရပ်မှာ အတိုကောက်ရေးနည်းပင်ဖြစ်ပါသည်။ တချို့
သော အတိုကောက် ရေးနည်းတို့မှာ ပုဂံမှ ဆင်းသက်လာ၍ အချို့တို့မှာ
နှောင်း ခေတ်တိုးပွားချက်တို့ ဖြစ်ပါသည်။ ဥပမာအားဖြင့်ဆို လျှင်
သဝေထိုးရေးချ ရှေ့ထိုး အော် ကာရန်ကို ရှေ့ထိုးသဏ္ဌာန် တံခွန်တင်ရုံမျှဖြင့်
ကိစ္စပြီးစေခြင်း။ သည်၊ လည် တို့ကို သုံးလှ ဟု ရေးခြင်း။ အား ကာရန်ကို
ရေးချဖြေတဲ့၍ အား ဟု ရေးခြင်း။ သော ကို ၆ ရက်နှုန်းဖြင့်လည်းကောင်း၊
ကိုင် ကို ၆ ရက်နှုန်း ဖြင့်လည်းကောင်း ဖလှယ်၍ ရေးခြင်းတို့သည်
ထိုခေတ်တွင် အသုံးများသော အတိုကောက်စာလုံးပေါင်းတို့ ဖြစ်ပါသည်။

ထို့နောက်တွင် သတ်ပုံသတ်ညွှန်းဆရာတို့ တစ်ခါတစ်ခါ မှတ်
ကျောက်သဖွယ် ထုတ်ဆောင်ကိုးကားကြသော စာသည်ကား ၁၀၁၂ ခုနှစ်တွင်
တောင်ဖီလာဆရာတော် ရေးထိုးသည့် စစ်ကိုင်းမြဲ့ **ရာဇ်မဏီစူးကောင်းမူတော်**
ကြီးကျောက်စာ ဖြစ်ပါသည်။ ဤကျောက်စာလာ စာလုံးပေါင်းတို့သည် အဝ
ခေတ် ရေးထုံး၏ ပုံတင်သံဖြစ်သည်ဟု ယူဆရန် အကြောင်းရှိသည် ထင်ပါ
သည်။ သို့သော်လည်း ဖုံးထုပ်နှင့် ဘက္ကန်းကို လက်ခုပ်လက်ဝါးရေးခြင်း
မှာ ဤကျောက်စာ၏ ယိမ်းယိုင်ချက်ဖြစ်၍ ကုန်းဘောင်ခေတ် ဘက္ကန်းရေး
ထုံးကို ကြိုဆိုနေသကဲ့သို့ ရှိပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လမ်းပြန်
သကဲ့သို့ ရှိပါသည်။

တောင်ဖီလာဆရာတော် နောက်တွင် ထင်ရှားသော ပုဂ္ဂိုလ်မှာ
သဏ္ဌာန် ၁၀၅၀ ခန့်တွင် စတင် ထင်ပေါ်လာသည်ဟု ယူဆတို့က်သည်
ရွှေယင်မြော်ရွာကြီးသား သူ့မဟာရွှေ့သမာလာ ဆရာတော်ဖြစ်ပါသည်။ ယင်း
ဆရာတော်၏ သတ်ညွှန်းနှင့် ဝဏ္ဏောဓနသတ်အင်း တို့မှာ အထင်အရှား

ရှိနေသည်ဖြစ်၍ ဤတွင် မဆိုတော့ပါပြီ။ သို့သော်လည်း ဤဆရာတော်နှင့် ခေတ်ပြိုင်လောက်တွင်ဟု ဆိုရာသည့် သက္ကရာဇ် ၁၁၀၀ ပြည့်တွင် စာကူးပြီး သော သမ္မတဘဏ်ချီသတ်ပုံဟောင်း စာများတွေရသည့် စာလုံးပေါင်းပုံ အထူး အဆန်းတို့ကို ထုတ်ဖော်တင်ပြလိုပါသည်။ (ဤသတ်ပုံဟောင်းအကြောင်းကို အထက်တွင် ဆိုခဲ့ပြီ။)

ယင်းသတ်ပုံဟောင်းအဆုံးတွင် မှတ်လေကျစ်လစ်။ ပညာသစ်တို့ဝ်။ တစ်နှစ်ပေါက်ထိုးဝ်။ မိန္ဒုမျိုးဝ်ကိုဝ်။ အကြိုဝ်အကြား။ တွဲ့င်သာထားလေ့။ သီးခြားစတော်။ သဝေအသတ်။ ကားငွေလွှတ်အလျောက်။ ရှေ့ခြံပေါက်လေ။ မြှစ်ပေသမျှ။ အောက်ကလုတ်လို့ဝ်။ စာကိုဝ်ဝယ်လွှတ် စသည်ဖြင့် ညွှန်းဆိုခဲ့သည်။ ညွှန်းဆိုတိုင်းလည်း အောက်ပါအတိုင်း ရေးထုံးပြုသည်ကို တွေ့ရပါသည်။

းချုနာစုမ်းနှုံး ရော်မရွှေ့မှု းဝလံမဆစ်စွက်။

ဘုရားအနေး ရွောမြေမြေးမြေ ချင်းသနိုင်တူကျင့်။

ယခုအခါ ဥ ကလေး သတ်ရေးနေသော အဉ် ကာရန်ကို ရေးရာ တွင် ညကြီးသတ်အထက်တွင် မိန္ဒုတင်သည်မှာလည်း ထူးခြားချက်တစ်ရပ် ဖြစ်ပါသည်။ အောက်ပါသံပေါက်ကို ရှုပါ။

**ရဟတ်စက်ယျာညံး လူဝိညာညံး ဖိတ်စညံး
ဖျင်ပေါပးညံး။**

ဘကြီးတော်လက်ထက်တွင်ပြုစုသော ယုဒသန်၏ အဘိဓာန်တွင် ဤနောက်ဆုံးရေးထုံးကို လက်ခံထားသည်ကို တွေ့နိုင်ပါသည်။ ယခုအခါ တွင် ဥ ကလေး သတ်ရေးနေသော အဉ် ကာရန်၏ဖြစ်စဉ်မှာ အတော်ပြောင်းလဲခဲ့ရသည်ကို သတိမှုသင့်ပါသည်။ ဥပမာ ပုဂံခေတ်တွင် ပျော် ဟု ရေးသည်ကို နှောင်းခေတ်တို့တွင် ပျော်၊ ပျော်၊ ပျော်၊ ပျော် ဟု အမျိုးမျိုး ရေးကြသည်ကို တွေ့ရပါသည်။

လူမှုကိစ္စ အရပ်ရပ်တွင် အရိုးအစဉ်ကို ဖျောက်ဖျက်၍ အထူးအဆန်းကို မြင်တတ် ကြံတတ် ပြောဟောတတ်သောသူတို့ ပေါ်ပေါက်တတ်ပါသည်။ မြန်မာစာပေလောကတွင်လည်း ဤသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဟံသာဝတီရောက် မင်းတရားလက်ထက်တွင် ပေါ်ပေါက်ခဲ့ပါသည်။ ဤပုဂ္ဂိုလ်သည် “ရှေးပညာရှိတို့ စကားကို ပြစ်မှားလွန်းမည်ထင်သည်။” ယခု ပညာရှိတို့နှစ်လုံးကို နှောင့်ယှက်သည်”ဟူ၍ စိန္တကျော်သူ ဦးသိုက လေးလေးနှက်နှက် အပြစ်တင်၍ တွင်းသင်းမင်းကြီး ဦးထွန်းညီက ယင်းပုဂ္ဂိုလ်၏ ဝါဒသစ်ကို ချေပေယ်ဖျက်သောအားဖြင့် သတ်ညွှန်းသစ်တစ်စောင် ရေးသားရသည်အထိ မြန်မာစာပေလောကကို ချောက်ချား တုန်လှပ်စေခဲ့လေသည်။ သို့သော်လည်း ယင်း

ပုဂ္ဂိုလ်၏ အထူးအဆန်း တွေးတောချက်၊ အထူးအဆန်း ရေးသားချက်တို့ သည် ကွယ်ပျောက်သွားသည် မရှိ။ အထူးအဆန်းကို ကြိုက်တတ် လိုက်တတ် သော သူတို့၏ လက်တွင် ကျွန်းခဲ့၍ ပုံနှိပ်စာခေတ်သို့ပင် ကူးစက်ခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်ကား အခြားမဟုတ်။ သူ့ပိုင်းပိုင်းတွေ့ရဟန်၍ လည်းကောင်း၊ သူ့ပိုင်းပိုင်းတွေ့ရဟန်၍ လည်းကောင်း အမည် ၂ မျိုးဖြင့် မှတ်တမ်းတင်ခံရ သော ရဟန်းတော်ပင် ဖြစ်ပါသည်။

သူ့ပိုင်းပိုင်းတွေ့ရသည် အသတ်ခြောက်ပါးကို ပြသည့် သတ်နည်း
ထူးကို ရေးခဲ့ပါသည်။ (၁) ပရမတ်သံ (၂) ပညတ်သံ (၃) ဂရာသံ (၄) လဟု သံ (၅) အလိုဂျိအပ်သောအသံ (၆) အလိုမရှိအပ်သောအသံ ဟန်၍ အသံ ၆ ပါးနှင့်အညီ အသတ် ၆ ပါး ရှိကြောင်းကို ဆို၍ ပင်လယ်ရောင်ခြင်းသည် အလိုမရှိအပ်သဖြင့် သေးသေးတင်နှင့် ငံရသည်။ တွင်းရေ ကန်ရေ ငန်ခြင်း သည် သုံး၍ရသေးသဖြင့် အလိုဂျိအပ်သည်ဖြစ်သောကြောင့် နသတ်နှင့် ငန် ရသည်ဟန်၍ ညွှန်ကြားပါသည်။

သူ့ပိုင်းပိုင်းတွေ့ရသည် ဤကဲ့သို့ အထူးအဆန်းစကားတို့ကို ဆိုခဲ့ရာတွင် အရိုးအစဉ်ကို ကာကွယ်လိုသော ဆန္ဒကိုလည်း ပြခဲ့ပါသေးသည်။ ယခု မျက်မှုဗာက်ခေတ်တွင် များစွာသော အရပ်သားတို့သည် မိမိတို့ပြောဆိုနေသော စကားသံကို လိုက်၍ စာလုံးကို ပေါင်းနေကြသည်။ **ဖြည့်းဖြည့်းကို ဖြေးဖြေး** ဟု ရေးနေကြသည်။ **ကျွန်းတော်၊ ကျွန်းမ ကို ကျနော်၊ ကျမ ဟု ရေးနေကြသည်။** အလက်းစကားဖြင့် ပြောရပါလျှင် ဂမ္မအေါ်သားသင့်သော ရေး နည်းတို့ဖြစ်ပါသည်။

ထိုဟံသာဝတီရောက် မင်းတရားလက်ထက်တွင်လည်း ဤသို့ပင် အသံထွက် စာလုံးပေါင်းများ အတော် ခေတ်စားနေပုံရပါသည်။ ထို့ကြောင့် သူ့ပိုင်းပိုင်းတွေ့ရသော ပါဌိုစီ၍ ဤသို့ ဝေဖန်ပြစ်တင် တားမြစ်ခဲ့ခြင်း ဖြစ်ရာပါသည်။

ရိုင်း - ပြေး - ကြေး - ရှေ့၊ လောကေနိတ္ထိုး။

အနက်မှာ မြန်မာစာလုံးပေါင်း လောကတွင် **ဝန်း**သည် ဟန်သာ ရှိသည်။ **ရိုင်း**သည်ဟန် မရှိ။ **ပြည့်**ဝသည်ဟန်သာ ရှိသည်။ **ပြေး**ဝသည်ဟန် ရှိမရှိ။ **ကြည့်**ရသည် ဟန်သာရှိသည်။ **ကြေး**ရသည်ဟန်မရှိ။ **ရည်**လျားသည် ဟန်သာ ရှိသည်။ **ရှေ့**လျားသည်ဟန် မရှိ။

အခြားအခြားသော သတ်ပုံဆရာ သတ်ညွှန်းဆရာတို့၏ သတ်ပုံ သတ်ညွှန်းကျမ်းများနှင့် ဝါဒများအကြောင်းကို **မြန်မာသတ်ထုံးအစဉ်အလာ** ဟောပြောချက်တွင် တင်ပြထားပြီး ရှိပါသည်။

မြန်မာစာလုံးပေါင်းသည် တစ်ခါနှားမျှ အရာခပ်သိမ်းတွင် ခိုင်မြဲခဲ့သည် မရှိခဲ့။ နေပြည်တော်တွင်တစ်မျိုး၊ တောကျေးလက်တွင်တစ်မျိုး၊ လွှတ်တော်ရုံးတော်တွင် တစ်မျိုး၊ ရဟန်းကျောင်းတွင်တစ်မျိုး အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ အသွားရ အလာရ မလွယ်ကူသောခေတ်၊ ပုံနှိပ်တိုက်မရှိ ပေါ်ရပိုက်တွင် စာရေးရသောခေတ်၊ ပညာကို နှုတ်တက် အာရုံဆောင်သောခေတ်တွင် ဤသို့ စာလုံးပေါင်း မခိုင်မြဲခဲ့သည်မှာ မထူးဆန်းလှဟု ထင်မှတ်ဖွယ်ရှိပါသည်။ ယခု အနုမြှုခေတ်တွင်ကား ခိုင်မြဲတန်သလောက် ခိုင်မြဲမှ သင့်လျှော်ပါမည်။ ခိုင်မြဲအောင်လည်း ကြိုးစားရမည့် အခါသို့ ရောက်နေပါပြီ။

ယနေ့ မြန်မာစာလုံးပေါင်း ပြသာနာသည် ရှေးရှေးခေတ်တို့က ပြသာနာတို့ထက် ရှုပ်ထွေးခက်ခဲလျက် ရှိပါသည်။ ရှေးရှေးခေတ်တို့က လဆွဲသံယုတ်သံ ပြောကြသည်။ ပြောသည့်အတိုင်း ရေးကြသည်။ စံကိုက်သည်။ ယပက်လက်နှင့် ရကောက်ကို ခွဲခြား၍ ဆိုကြသည်။ ဆိုသည့်အတိုင်း ရေးကြသည်။ စံကိုက်သည်။ တသတ် ပသတ်၊ နသတ် မသတ် စသည်တို့ကို မိမိတို့၏ ဆရာများဖြစ်သော မွန်တို့နည်းတူ ဌာနကရှိကြေးကျကျ ရွတ်ဆိုခဲ့ကြပုံရသည်။ ရွတ်ဆိုသည့်အတိုင်း ရေးခဲ့ကြပုံရသည်။ စံကိုက်သည်။ ယခုအခါတွင်ကား ထားဝယ်နယ်နှင့် အင်းလေးအရပ်တို့တွင်မှတစ်ပါး လဆွဲသံယုတ်သံကို မဆိုကြတော့ပြီ။ ရခိုင်နယ်တွင်မှတစ်ပါး ယပက်လက်နှင့် ရကောက်သံတို့ကို မခွဲခြားတော့ပြီ။ မွန်တို့မှတစ်ပါး မြန်မာတို့သည် အသတ်ဆုံးသံတို့ကို ဌာနကရှိကြေးနှင့်အညီ မဆိုကြတော့ပြီ။ ဤအထဲတွင် ပါဋ္ဌာသက္ကတ အလေ့အလာသည်လည်း တစ်နေ့တွင် နည်းပါးလျက်လာလေပြီ။ မြန်မာစကားသံသည်လည်း အမှတ်မထင် ရွှေ့ပါးလျက်သာရှိပါသည်။ ရှေးခေတ်အသီးသီးတွင် ရှေးဆရာအသီးသီးတို့သည် ရှေးမှူအသီးသီးနှင့် တစ်ပိုင်းစီ တစ်စစ်ညို နှုန်းပြဋ္ဌာန်းခဲ့သော မြန်မာစာလုံးပေါင်း အမျိုးမျိုး အလွှာလွှာ အစိတ်စိတ်ကို တစ်ကျမ်းတည်း တစ်စည်းတကမ်းတည်း ဖြစ်အောင် ညီနှုန်းပြဋ္ဌာန်းရမည့်တာဝန်သည် အလွန်ကြော်ပြန့် နက်နဲ့သောကိစ္စဖြစ်ပါသည်။ ရာဇ်ဝင်သမိုင်းကိုလည်း ဆင်ခြင်ရန် ရှိပါသည်။ ခေတ်ကာလ၏ လိုအင်ဆန္ဒကိုလည်း ဆင်ခြင်ရန် ရှိပါသည်။ အဘက်ဘက်ကို ဆင်ခြင်၍ ညီနှုန်းပြဋ္ဌာန်းနိုင်မှ ယခုလူတို့လည်း လက်ခံနိုင်ကြပေမည်။ နောင်လာနောက်သားတို့လည်း လက်ခံနိုင်ကြပေမည်။ (၁၉၆၄)

ရေးဟောင်းကဏ္န်းသချို့

တစ်ခါတစ်ခါ ကျွန်တော် တွေးမိသည်။ တို့ဘိုး တို့အေးများ ရွှေ စည်းခံကို တည်ခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးကို သွန်းခဲ့သည်။ နေ ကြတ် လကြတ် ဤဟိသွား ဤဟိလာ စသည်တို့ကို တွက်ခဲ့သည်။ ကျံ့ဗြို့ မြောင်း မြို့ရှိုးတို့ကို တူးဖို့ ဆောက်တည်ခဲ့သည်။ မြို့ကြီး ပြကြီးများကို ဖန်ဆင်းခဲ့သည်။ ဤကိစ္စအသီးသီးကို ဆောင်ရွက်နိုင်ရအောင် အတွက်အချက် ဂဏန်းသချို့ပညာများကို တတ်ရပေါ်သည်။ ဘယ်သို့သော ဂဏန်းသချို့ကျမ်းများကို လေ့လာခဲ့ကြပါလိမ့်၊ ဘယ်ကျောင်းမျိုးတွင် ဘယ်ဆရာမျိုးက ဘယ်နည်းမျိုးဖြင့် သင်ကြားပေးခဲ့ကြပါလိမ့် စသည်ဖြင့် အမျှင်မပြတ် အဆုံးမသတ် တွေးမိသည်။

ဥရောပတိုက်တွင်ကား သူတို့၏ ပညာတို့သည် ရာဇ်ဝေးခေတ်ဦးမှစ၍ ယနေ့တိုင်အောင် အမျှင်ခေတ်ကြီးကို ကျော်နှင်း၍ အဆက်မပြတ် ဆိုသလိုပင် ဆက်လက်တိုးပွားခဲ့သည်။ ကျွန်တော်တို့ဆိုတွင်ကား ကျွန်တော်တို့၏ ရေးဟောင်းပညာရပ်တို့သည် မျိုးခြားမင်း ဝင်ရောက်စိုးမိုးလျှင်ပင် အစဉ် အလာပြတ်ကာ တို့မောင်ရလေသည်။ တိုးပွားမှုမှာ ဝေးလေစွာ။ ဥရောပမှ ဝင်ရောက်လာသော ပညာရပ်တို့သည် ကောင်းပါပေသည်၊ ခေတ်မိပါပေ သည်။ တိုင်းရင်းရေးဟောင်းပညာရပ်တို့ကို လွမ်းဆွေးနေဖို့ မလိုတော့ပါဘူးဟု ပြောမည့်သူတို့က ပြောကြပေလိမ့်မည်။ သို့သော ကျွန်တော်တို့ကား လွမ်းမိပေသည်။ ဆွေးမိပေသည်။ လွမ်းမိ ဆွေးမိသောကြောင့်လည်း ကျွန်တော်တို့၏ ဘိုးအေးသီဘင်တို့ မည်သည့် ဂဏန်းကျမ်းများကို လေ့လာခဲ့ပါသနည်းဟု တွေးမိခြင်းဖြစ်ပါသည်။

ရေးလူဟောင်းတို့ လေ့လာလိုက်စားခဲ့သော လောကီဆိုင်ရာကျမ်းများ၊ လောကုတ္ထရာဆိုင်ရာကျမ်းများကို စာရင်းလုပ်၍ ပိဋကတ်သမိုင်း စာ

တန်းဟု စာအုပ်ပြုလုပ်ထဲတေထားလျက် ရှိပါသည်။ ထိုစာအုပ်တွင် ကေန်းကျမ်းအမည်များ ပါလေမည်လားဟု ရှာဖွေကြည့်ပါသည်။ ပါဋ္ဌာတော်၊ အငွေ့ကထာ၊ ဦးကာ စသော ကျမ်းတို့ဆိုင်ရာ စာရင်းများကို တွေ့ရသည်။ သုဒ္ဓါ ကျမ်းစာရင်း၊ ဆေးကျမ်းစာရင်း၊ ဖောင်ကျမ်းစာရင်း စသည်တို့ကိုလည်း တွေ့ရပါသည်။ အရပ်ရပ်ကျမ်းပေါင်း နှစ်ထောင်ကျော် စာရင်းတို့ကို တွေ့ရပါသည်။ သို့သော်လည်း ကေန်းကျမ်းဟူ၍ကား မတွေ့မိပါ။ ကျွန်ုတော် မတွေ့သော်လည်း ရှိရမည်။ ကျွန်ုတော်တို့ ဘေးဘိုးများ ကေန်းသချို့၊ အကွဲရာ သချို့၊ ဂျီဉာဏ်ပြောတို့ကို တတ်ခဲ့ရမည်ဟု ကျွန်ုတော် ယုံကြည်သည်။ ထို့ကြောင့် ဆက်လက်စဉ်းစားရှာဖွေရာ ရှာရင်း ဖွေရင်း လေ့လာရင်းနှင့် ဖောင်ကျမ်းစာရင်းတွင် သိဒ္ဓနသိရောမကိုဖောင်ကျမ်းအမည်ကို သွား၍ သတိပြုမိသည်။ ထိုကျမ်းကား ရှေးဟောင်းအိန္ဒိယနိုင်ငံတွင် အလွန်ထင်ရှားခဲ့သော သချို့ကျမ်းကြီးဖြစ်သည်ဟု ကျွန်ုတော်တို့ ဖတ်ရှုဗုံးသည်။

သိဒ္ဓနသိရောမကိုကျမ်းတွင် (၁) လီလာဝတီ (၂) ဗီဇာဏီတ (၃) ကဏီတရွာယ (၄) ဂေါလရွာယ ဟု အခန်း ၄ ခန်း ပိုင်းခြားထားသည်။ ထို အခန်းတို့တွင် လီလာဝတီအခန်း၌ ကေန်းသချို့၊ အကွဲရာသချို့၊ ဂျီဉာဏ်ပြောတို့ ပါဝင်ကြသည်ဟု သိရပေသည်။ သို့ဖြစ်ပါက ကျွန်ုတော်တို့၏ ဘိုးဘေးဘိုးဘေးဘိုးသည် ထိုပညာရပ်များကို လေ့လာတတ်ကျမ်းခဲ့ကြသူများ ဖြစ်လေသည်။ သို့ဖြစ်ပါလျက်နှင့် ဤပညာများ ယခုအခါ တိမ်မြုပ်နေရသည်မှာ နှမောဖွယ်ကောင်းလေစွဟု လွမ်းဆွတ်တသမိပါသည်။

ဟိုတွေး သည်တွေးနှင့် ရောက်တတ်ရာရာ တွေးသောအခါ မင်းတုန်းမင်းကြီးက ကင်းဝန်မင်းကြီးဖြစ်လတဲ့သော ဘဏ္ဍာစာရေး ဦးကောင်းအား ကေန်းသချို့နှင့်စပ်၍ ပညာစမ်းသည့် အထွေးဖွံ့ဖြိုးကလေးကို သွား၍ သတိရမိသည်။ ထိုအထွေးဖွံ့ဖြိုးကို ကင်းဝန်မင်းကြီး သမိုင်းစာအုပ်၌ အောက်ပါအတိုင်း တွေ့ရပေသည်။

တစ်နေ့သုည် လျောင်းတော်ဦးသို့ မင်းတုန်းမင်းထွက်စံတော်မူ၍ အပျင်းပြေလိုတော်မူသဖြင့် ဆန်တစ်စွဲက စပြီးလျှင် ဆန်အပြန်သုံးဆယ်ကုန်အောင် စားနိုင်သူကို မြင်းတစ်စီးနှင့် ပုဆိုးတစ်ထည် သနားတော်မူမည်။ ကုန်အောင် မစားနိုင်ခဲ့လျှင် ဥယျာဉ်တော်မှာ ရေလောင်းရမည်။ အမိန့်တော်ရှိရာ ဘဏ္ဍာစာရေး ဦးကောင်းနှင့် ဦးမိုးတို့က ဘုရားကျွန်ုတော် ဘဏ္ဍာစာရေး နှစ်ယောက်တို့က စားနိုင်ပါကြောင်းနှင့် လျောက်ထားကြသောအခါ ဦးကောင်းနှင့် ဦးမိုးတို့သည် ပုရပိုက်ပေါ်တွင် ကန်းကူဖြင့် ကေန်းရေးမှတ်ပြီးလျှင် ဆန်

တစ်စွဲက နှစ်စွဲ၊ လေးစွဲ၊ ရှစ်စွဲ၊ တစ်ဆယ့်ခြောက်စွဲ၊ သုံးဆယ့် နှစ်စွဲ၊ ခြောက်ဆယ့်လေးစွဲ စသဖြင့် အပြန်သုံးဆယ်ထိအောင် ထမ်းပိုးတက်၍ ရေတွက်ကြသောအခါ ဆန်စွဲပေါင်း (၁၀၇, ၃၇၄ ၁၈၂၃) တစ်ရဲ့ခုနှစ်ကုဋ္ဌ သုံးသန်းခုနှစ်သိန်း လေးသောင်း တစ်ထောင့် ရှစ်ရာနှစ်ဆယ့်သုံးစွဲ ရရှိသည်ဖြစ်၍ ဘုရားကျွန်တော်မျိုး ဘဏ္ဍာစာရေးနှစ်ယောက်တို့ ဆန်ကိုစားရန် သချ်အားဖြင့် ရေတွက် ကြည့်ကြရာ တစ်သက်မက နှစ်သက်ဆက်၍ စားစေကာမူ ကုန်ဖွယ် မရှိဖြစ်ပါ၍ ဥယျာဉ်တော်အတွင်း ပန်းသစ်ပင်များကို ကုန်စင်အောင် ရေလောင်းပါရမည့် အကြောင်းနှင့် ခွင့်တောင်းတင်လျောက်သည်။

ဤအထွေထွေတို့ကို ထောက်ရှုသော် ရွေးက လူများသည် အတွက် အချက်ကို အလေ့အလာပြုကြသည်။ စိတ်ပါဝင်စားကြသည်။ အပျင်းလည်း ပြော ဉာဏ်လည်းမွားအောင် ကစားကြသည်ဟု သိရသဖြင့် ဝမ်းသာမိသည်။ သို့သော် ထိုအလေ့အလာများ ပျောက်ကွယ်ခဲ့ပြီတကားဟု တွေးမိပြန်သော အခါ ဝမ်းနည်းမိသည်။

ဦးကောင်းတို့ တွက်သော ပုစ္စာမှာ ခက်ခဲလှသည်မဟုတ်ပါ။ သို့ သော် ရုတ်တရက် အမေးတော်ရှိ၍ ဖြေရသောအခါ မှားတတ်သည့်အဖြစ်ကို ကား ပြထားပေသည်။ ဆန်အစွဲပေါင်း တစ်ရဲ့ခုနှစ်ကုဋ္ဌကျော်ကို တင်းနှင့် ခြင်လျှင် မည်မျှရှိမည်နည်း။ ဤပုစ္စာကိုဖြေရန်ကား ရုတ်တရက် မလွယ်ကူပေ။ သို့သော် ရွေးလူကြီးများ ဖြေနိုင်ပေသည်။ စွယ်စုံကျော်ထင်ကျမ်းတွင် သက်တစ်ရာမှန်း၊ စားလေဟန်း၊ ဆန်ကားစွဲပေါင်းမည်မျှနည်း ဟူသော ပုစ္စာ ပါရှိသည်။ လူတစ်ယောက်သည် တစ်လလျှင် ဆန်တစ်တင်း ကုန်အောင်စား လျှင် အနှစ်တစ်ရာရှိသောအခါ ဆန်အစွဲပေါင်း မည်များမည်နည်းဟု မေးထားခြင်းဖြစ်ပေသည်။ ထိုမေးခွန်းကို ဖြေရာ၌ ကျိုးသဲဆရာတော်ကြီးက ဆန် တစ်တင်းလျှင် အစွဲပေါင်း ခုနှစ်သိန်းခြောက်သောင်းရှစ်ထောင် (၇၆၈,၀၀၀) ရှိသည်ဟု ဆိုထားချက်ရှိပေသည်။ ထို့ကြောင့် ဦးကောင်းတို့ ဆန်တစ်စွဲကို အကြိမ်သုံးဆယ် ထမ်းပိုးမွား၍ရသော ဆန်စွဲပေါင်း တစ်ရဲ့ခုနှစ်ကုဋ္ဌကျော်ကို တင်းဖဲ့လျှင် တစ်ထောင့်သုံးရာ ကိုးဆယ့်ရှစ်တင်း တစ်ပြည့်တစ်ခွက် တစ်လမြှေက်တစ်လမြှေနှင့် အစွဲထောင့်သုံးရာနှစ်ဆယ့် သုံးစွဲရပေမည်။ ထို ဆန်တို့ကို ဦးကောင်းတို့နှစ်ဦး မစားနိုင်၍ ဥယျာဉ်တော်၌ ရေလောင်းခဲ့ရဖူး လေပြီ။ အဆိုပါ စွယ်စုံကျော်ထင် ကျမ်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော ပုစ္စာတစ်ရပ်ပါရှိသေးသည်။ ထိုပုစ္စာမှာ မြင်းမို့ရှုတောင်ကို ချိန်ကြည့်လျှင် ဘယ်နှုကျပ်သားရှိမည်နည်းဟု မေးထားခြင်းဖြစ်ပါသည်။

မြင်းမို့ရဲ့ရောင်ရှိန်
တောင်ဂါရိန်
ကျပ်ချိန်ဘယ်မျှရှိသနည်း။

ထိုပုစ္စာကို ကျိုးသဲဆရာတော်ဘုရားက နည်းအမျိုးမျိုးပြ၍ ဖြေဆိုတော်မူခဲ့သည်။ တစ်နည်းတွင်ကား မြင်းမို့ရဲ့တောင်သည် ထောင်ထားသည့် ဖျာလိပ်နှင့် တူသည်။ အစောက် ယူနောရှစ်သောင်းလေးထောင်ရှိသည်။ အဝန်း ယူနော နှစ်သိန်းငါးသောင်းနှစ်ထောင်ရှိသည်။ ထိုယူနောအသီးသီးကို လက်သစ်ဖွံ့ဖြိုးနောက် မြောက်တုံးတုံးပြုလျက် ကျပ်ချိန်ရအောင် တွက်ပြသည်။ နားရှုပ်မည်စိုး၍ ဤတွင် အကျယ်မပြလိုက်။

တစ်နည်းတွင်ကား ကျိုဝန်းတွက်နည်းလက်ာကိုပြ၍ ထိုလက်ာ အတိုင်းတွက်ရမည်ဟု ဆိုထားသည်။ ကျိုဝန်းဆိုသည်မှာ ဖျာလိပ်ကြီးထောင်ထားသကဲ့သို့ စပါးထည့်ရန် ဆောက်လုပ်ထားသော ကျိုအဝန်းအဝိုင်းကို ဆိုလေသည်။ ကျိုဝန်းတွက်နည်းလက်ာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

နှမ်း ဆန် စပါး၊ ထားသည့်ကျိုဝန်း၊ တွက်ရှိုးလမ်းကား၊ ထုပ်သန်း တောင် ပေါင်းတည်၊ မြောက်သည် သချိုာတူ၊ စားမူစတူ၊ လဒ်အစုံကို၊ သုံးခနှင့်မြောက်၊ မြင့်အစောက်၊ မြောက်၍တစ်ဖန်ယူ၊ ထိုသချိုာအား၊ ဒွေးမြောက်လွှား၊ စပါးတင်းပေါင်းဟူ။

အထက်ပါ လက်ာအတိုင်း ဂဏန်းတတ်သူတို့ တွက်ချက်ကြည့်ပါလျှင် ရေးလူဟောင်းတို့ အတွက်အချက် မည်များလည်သည်ကို တွေ့နိုင်ပေလိမ့်မည်။

ထို့ပြင် ကာလသမီး ကာလသားတို့ ဂုက်ဆိုလေ့ရှိသည်ဟု စကား စဉ်ရှိသော အလံတရာမြော၊ တွင်းမှာခွဲ ပုစ္စာသည်လည်း မြန်မာဂဏန်းအပါ အဝင်ဖြစ်ပေသည်။ ထို့ပြင် အောက်ပါ ခိုခွဲ၊ ဝမ်းဘဲငါးကျပ်၊ စာတစ်မတ်၊ ပုစ္စာလက်ာသည်လည်း ဂဏန်းသချိုာပင် ဖြစ်ပေသည်။ သာမန်လူတို့အဖို့ လွယ်ကူသော ပုစ္စာကား မဟုတ်ချေ။ ရေးလူတို့သည် ဤပုစ္စာ၏ အဖြေကို ပေးခဲ့ကြသည်။ တွက်ပုံတွက်နည်းကိုကား ထားခဲ့ကြပုံမရပေ။

(အဖြေ။ ။ ခို - ၁၈၊ ၀မ်းဘဲ - ၃၊ ၈၁ - ၄။)

အရှင့်သားလေ -

ယောကျိုားတကာ၊ တတ်စရာကို
သီသာခြင်းရာ၊ မေးလျှောက်ပါအံ့ဌံ့။
ခိုမှာကားခွဲ၊ ဝမ်းဘဲငါးကျပ်
စာတစ်မတ်ကို

မပြတ်နေ့ညာ၊ ရောင်းဝယ်ကြသည်
 ငှက်လှအစိတ်၊ ကြေးအစိတ်ကို
 မဖိတ်မယွင်း၊ မယ့်သက်နှင်းကို
 လျင်ပြင်းမကြာ၊ ဝယ်စမ်းပါ ဟု
 ခြင်းရာသက်စု၊ မင်းယဉ်နာသည်
 ယခုမကြာ ဝယ်စမ်းပါ။

ဤပုစ္စာမျိုးကို သိဒ္ဓနသိရောမထိကျမ်း၊ ဗီဂေကိုတက္ကာလွှာတွင်လည်း
 အောက်ပါအတိုင်း တွေ့ရသည်ဟု သိရသည်။ ဂဏန်းကျမ်းကျင်သူတို့ ဖြေ
 ကြည့်နိုင်ပေသည်။

သုံးအသပြာ ပေးလျှင် ချိုးငှက် ငါးကောင်ရသည်၊
 ငါးအသပြာ ပေးလျှင် ကြိုးကြာ ခုနစ်ကောင်ရသည်၊
 ခုနစ်အသပြာ ပေးလျှင် ငန်း ကိုးကောင်ရသည်၊
 ကိုးအသပြာ ပေးလျှင် ဥဒေါင်း သုံးကောင်ရသည်၊
 အသပြာတစ်ရာနှင့် ငှက် အကောင်တစ်ရာ ရအောင်ဝယ်ပါ။
 အိန္ဒိယပြည်ဖြစ် ဗီဂေကိုတွင် သာမက တရာတ်ပြည်ဖြစ် **ချောင်း**
ချောင်း ချောင်း စွန်း ချောင်း ခေါ် စာအုပ်၌လည်း အလားတူပုစ္စာမျိုးကို
 အောက်ပါအတိုင်း ပါရှိသည်ဟု သိရပေသည်။

ကြက်ဖတစ်ကောင်ကို ငွေငါးကျပ်၊
 ကြက်မတစ်ကောင်ကို ငွေသုံးကျပ်၊
 ကြက်ကလေးသုံးကောင်တဲ့ကို ငွေတစ်ကျပ်ပေးရသည်၊
 ငွေတစ်ရာနှင့် အကောင်တစ်ရာ ဝယ်၍ရလျှင်
 တစ်မျိုးလျှင် အကောင်မည်မှာ ရရှိမည်နည်း။

အထက်ပါပုစ္စာသုံးမျိုးမှာ အကွဲရာသချုံးပုစ္စာများ ဖြစ်သည်ဟု ကျော်
 တော်ထင်မိပါသည်။ ထိုပုစ္စာမျိုးများဖြင့် ကာလသမီး ကာလသားတို့ အပျင်း
 ပြေ စကားထာ ဂုံကိုခဲ့သော ရှေးခေတ်မြန်မာများ၏ ဂဏန်းသချုံးပညာအဆင့်
 အတန်းကို သချုံးပညာ ကျမ်းကျင်သော ပုဂ္ဂိုလ်တို့ သုတေသနလုပ်၍ လေ့
 လာရာဖွေကြပါမှု မြန်မာ့ယဉ်ကျေးမှု သမိုင်း၏ ကဏ္ဍတစ်ရပ်မှာ ပြန်လည်
 ပေါ်ပေါက်လာဖွယ် အကြောင်းရှိပေသတည်း။ (၁၉၆၁)

၁၆၈: ဆီ ဆမ်း

မည်သည့်အတွေးအခေါ် စိတ်ကူးစိတ်သန်းသည် မည်သည်က လာခြင်းဖြစ်ဟန်တူသည်ဟု ကေစြမ်စ်ကို လိုက်လံရှာမှု နည်းပါးလှပါသည် ဟူ၍ ငွေတာရှိမဂ္ဂဇင်း အမှတ် ၃၅ စာပေအဖွင့် ပုံသစ်လောင်းသင့်ပြီဆိုသော မြန်မာစာပေဆိုင်ရာ အကြံပေးဆောင်းပါးတွင် ရန်ကုန်တက္ကာသို့လ် အက်လိပ်စာပါမောက္ဗ ဦးမျိုးမင်းက ရေးသားလိုက်ပါသည်။ အက်လိပ်စာပေဆိုင်ရာ အဋ္ဌကထာ၊ ဋ္ဌကာ၊ အနဲ့၊ မရာ၊ လက်သန်း စသော ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်တို့အကြားတွင် ကိုယ်လုံးပျောက် နစ်မြှုပ်နေသော သူတစ်ယောက်သည် မြန်မာစာဘက်သို့ ငဲ့စောင်းကြည့်လိုက်သောအခါ အဖွင့်ကျမ်းများ ခေါင်းပါးလှသည်ကို တွေ့ရသဖြင့် အားမလို အားမရဖြစ်ကာ ဤသို့ ဟစ်အော်ကြွေးကြိုး အကြံပေးလိုက်သည်ကို ကြားရသဖြင့် စာပေဝါသနာ ပါသည်ဆိုသော ကျွန်တော်တို့သည် ဟုတ်ပါပေသည် တကား ဟုဆိုလျက် ဝမ်းနည်းမိသည်။ အားငယ်မိသည်။ ရှက်သွေးဖျွန်းမိသည်။ သို့ဖြစ်သည့်အားလျော်စွာ တတ်သမျှ မှတ်သမျှနှင့် ဥုံဖမန်းကာ ဤလစ်ဟင်းချက်ကြီးကို ဖြည့်တင်းရန် ကြိုးစားကြရပေလိမ့်မည်။

ဦးမျိုးမင်း၏ ဆောင်းပါးကို ဖတ်ခိုက်တွင် ကျွန်တော်သည် ဆလိမ်လုံးကြီးတင် မသတ်ဝစ္စနှစ်လုံးပေါက် “ဆမ်း” ဆိုသော သဒ္ဓါတွင် စိတ်ပါဝင်စားလျက်ရှိပါသည်။ ယင်းသဒ္ဓါနှင့် ပတ်သက်၍ ကျွန်တော်တွေ့မိသမျှ၊ တွေးမိသမျှ ကိစ္စတို့ကို စွမ်းအားရှိသလို မှတ်တမ်းတင်ရလျှင် နောင်လာနောက်သားပညာရှင်များအတွက် ခုတုံးတစ်ခု ဖြစ်တန်ရာသည်ဟု ထင်မိပါသည်။

ဆမ်း ဆိုသော သဒ္ဓါကို မြန်မာစကားသက်တမ်းတွင် မည်သည့်အခါ၌ အစောဆုံး သုံးခဲ့သည်ဟု သိရှိနိုင်ရန် လေ့လာဖို့ကား လွယ်ကူမည် မဟုတ်ချေ။ သို့သော် မြန်မာတစ်ဦး၏ သက်တမ်းတွင် မည်သည့်အရွယ်

လောက်၌ ဤသဒ္ဒိုကို စတင်ကြားရတတ်သည်ကိုကား အလွယ်တကူပင် သိရှိနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သားသည်မိခင်သည် မိမိ၏ ရင်ခွင့်ပိုက် သားငယ် သမီးငယ်ကို စကားမျှမပြောတတ်သေးခင် ဉာချမ်းချိန် လရောင်အောက်သို့ ခေါ်ထုတ်၍ ဖိုးလမင်းကို လက်ညီးညွှန်ပြကာ ဖိုးလမင်းရော ထမင်းတစ်ဆုပ်၊ ရေတစ်မှုတ် ပေးပါဟော ဝါ၊ ဝါ၊ ဝါ၊ ဖိုးလမင်းရော ထမင်းဆီဆမ်း၊ ရွှေလင်ပန်းနှင့် ပေးပါဟော ဝါ၊ ဝါ၊ ဝါ ဟု ပြောပြလေ့ရှိ သောကြောင့် ဖြစ်ပါသည်။

မြန်မာတို့သည် ထမင်းပူဗျာကို ဆီဆမ်း ဆားဖြူးကာ စားလေ့ရှိ သည်။ ကြိုက်လည်းကြိုက်သည်။ အသက်ကြီးသူများသည် ငယ်ပေါ်က ဆီ ဆမ်းဆားဖြူး၍ ထမင်းမြိန်မြိန် စားခဲ့ရသည်ကို မကြာခဏ သတိရ၍ ပြန် လည်စမြို့ ပြန်ပြောဆိုတတ်ကြသည်။ သို့ပင်ဖြစ်လင့်ကစား မြန်မာစာပေတွင် ထမင်းဆီဆမ်း စားသည့်အကြောင်းကို တိုက်ရိုက်မတွေ့မိပါ။ အကယ်၍ ရှေး အခါက မြန်မာများသည် ကျမ်းကန်စာပေအပြင် လူမှုရေးရာ ဝါတ္ထုပုံပြင် နေ့ စဉ်အဖြစ်အပျက်တို့ကိုလည်း မှတ်တမ်းတင်ခဲ့ပါမှ ဤအကြောင်းရပ်လည်း ပါလာရမည်ဖြစ်ပေသည်။

လူမှုရေးစာပေ ခေါင်းပါးခြင်းသည် မြန်မာစာကားအတွက်လည်း ကောင်း၊ မြန်မာစာပေအတွက်လည်းကောင်း၊ မြန်မာသမိုင်းအတွက်လည်း ကောင်း ဝမ်းနည်းဖွယ်တစ်ရပ်ပင် ဖြစ်ချေသည်။ လူမှုရေးစာပေ ခေါင်းပါး သည့်အတွက် များစွာသော မြန်မာတို့သည် လူမှုရေးစာပေကို အဖိုးတန်သည် ဟူ၍မျှပင် သဘောမပိုက်ကြချေ။

သို့ပင်ဖြစ်လင့်ကစား ဆီဆမ်းသည့်အဖြစ်ကို သွယ်ပိုက်သည့်နည်း ဖြင့် သိရပါသည်။ မည်သို့သိရပါသနည်း။ ရှေးဆရာတို့ပေးသည့် ဥပမာများ ကို တွေ့၍ သိရပါသည်။ သို့သော်လည်း ထမင်းဆီဆမ်းကို မတွေ့ရ။ အခြား ဆီဆမ်းများကိုသာ တွေ့ရပါသည်။

မြန်မာစာပေ၌ ပျို့၊ လက်ား၊ ဆရာတို့တွင် မျက်မြင်ကိုယ်တွေ့ လူမှု ရေးရာများကို မိမိပြုစုသော စာတို့၏ ကြိုးကြားကြိုးကြား အတော်များများ ဖော်ပြလေ့ရှိသော ပုဂ္ဂိုလ်သည်ကား သွေ့အဂ္ဂသမာစိဖြစ်ပါသည်။ အင်းဝခေတ် မြန်မာသမိုင်းကို လေ့လာသူသည် သွေ့အဂ္ဂသမာစိ၏ စာများကို ထိုးထွင်း လေ့လာနိုင်လျှင် များစွာ အကျိုးရှိနိုင်ပေလိမ့်မည်။ ဤသွေ့အဂ္ဂသမာစိသည် စိုးပြည်သော သစ်ပင်သစ်ရွက်များ တောက်ပြောင်နေပုံကို ဆီဆမ်းထားသကဲ့ သို့ ဖြစ်တော့သည်ဟု ဥပမာပြုသည်ကို သစ္စာခန်းပျို့ (၆၀) တွင် ဤသို့ တွေ့ရပါသည်။

စိမ်းညီးလတ်လတ်၊ မြေရောင်စွတ်လျက်
ပင်ထွေတ်ထွေးထွေး၊ အားဖားရွက်စည်
အရည်ရွမ်းရွမ်း၊ ဆီလျှင်ဆမ်းသို့။
တစ်ဖန်လည်း မဆိုစိုးခန်းပျို့ (၆၆) တွင် ဖရကာပါတီ ဂုမ်းဆီထိ
ဖြစ်ပုံကို ဖွဲ့ဆိုရာ၌ ဆီဆမ်းသည်ကို ထည့်ထားပါသည်။
ပိုင်းဝါရွမ်းထက်
ဆမ်းသည့်ဆီလား၊ ပီတီအားဖြင့်။

ဤသို့ အိမ်ဘွင်လည်းကောင်း၊ ကျောင်းဘွင်လည်းကောင်း ထမင်း
ကို ဆီဆမ်းသည်၊ ပဲပြေတ်ကို ဆီဆမ်းသည်၊ လက်ဖက်ကို ဆီဆမ်းသည်
စသည်ဖြင့် တကယ်စင်စစ် ဆီဆမ်းသည်တို့ကို တွေ့မြင်နေရသည့်အတိုင်း
ဥပမာပြ၍ စပ်ဆိုရာမှ သူ့အဂ္ဂသမာဓိသည် တကယ်စင်စစ် မဖြစ်သော်
လည်း ဖြစ်လေဘီသကဲ့သို့၊ တင်စားကာ သမာဓိဂုဏ်မြောက်အောင် သုံးစွဲစပ်
ဆိုထားသည့် အရည်ဆမ်းမှုများကို တွေ့ရပြန်သေးသည်။ ဥပမာအားဖြင့်ဆို
သော် မြင်းမိုရ်တောင်၏ တစ်ခုသော မျက်နှာသည် စိမ်းသောအရောင် ရှိသည်
ကို တိုက်ရိုက်မဆိုဘဲ မြေရည်ဆမ်းထားသကဲ့သို့ ဖြစ်သည်ဟု ငရဲခန်းပျို့ (၃၁)
တွင် ဆိုထားသည်။ မြေရည်ဟူသော ဝိဇ္ဇာပစ္စည်းသည် စင်စစ်အားဖြင့် မရှိ။
သို့သော်လည်း ရှိလေသကဲ့သို့ ဖွဲ့ဆိုထားသည်မှာ ကပိုတို့၏ အစွမ်းတစ်ရပ်
ပင် ဖြစ်ချေသည်။

ရုံဆီးစကြောဝြော၊ အချားပါး
မြင်းမိုရ်တစ်ခြေမ်း၊ မြေရည်ဆမ်းသော်။

တစ်ဖန်လည်း ဘုံခန်းပျို့ (၃၅) တွင် နိုရဲသော ပန်းတို့ကို ဖွဲ့ဆိုရာ
၌ သန္တာရည်ဆမ်းထားသကဲ့သို့ ဖြစ်သည်ဟု ရေးထားပြန်သည်။ အသွေး
အရောင်တို့ကို အလွန်နှစ်သက်၍ ဖွဲ့ဆိုလေ့ရှိသော သူ့အဂ္ဂသမာဓိသည်
သန္တာ ရည်ဆမ်းထားသကဲ့သို့ ဆိုသော အဆိုအမိန့်ကို ဖန်တီးလိုက်သည်မှာ
သူ့ ဝါသနာနှင့် ကိုက်ညီလျပေသည်။

စိန်ကြောင်ဝတ်ဆံ၊ ပွဲင့်တံပွဲင့်ခက်
ပွဲင့်ယူက်ပွဲင့်ခြေမ်း၊ သန္တာဆမ်းသို့
ခပ်သမ်းမည်းလို့၊ နှယ်ညီပန်းလား
တန်းကာခြားရှုံး။

ဤသို့ ဆီဆမ်းသည်ကို လေ့လာခိုက်တွင် စိတ်ပါဝင်စားဖွယ်ဖြစ်
သော စာဆိုတို့၏ ဖြစ်ရပ်တစ်ခုကို သတိပြုမိသည်။ အချို့သော အဖွဲ့အနဲ့
အဆိုအမိန့် ဥပမာ ဥပစာတို့သည် စာဆိုတစ်ဦးမှ စာဆိုတစ်ဦးသို့ ကူးစက်

ပုံးဖားသွားတတ်သည်မှာ စာပေလောက၏ ဖြစ်ရပ်တစ်ခုဟု သတိပြုမိလာပါသည်။ သူ့စာကို ငါဖတ်၊ ငါ့စာကို သူဖတ်နှင့် ကောင်းမြတ်သောအဖွဲ့အစွဲ့၊ အဆိုအမိန့်၊ ဥပမာ၊ ဥပစာတို့သည် ဖတ်သူ၏ နှုတ်ဖျားတွင် အမှတ်တမဲ့ ကျိုန်ခဲ့ပါသည်။ သဘောတူကိစ္စမျိုးကို မိမိပြောလို ဟောလို ရေးသားလိုသော အခါ ထိုတင်ကျိုန်ခဲ့သည့် အဖွဲ့အစွဲ့၊ အဆိုအမိန့်၊ ဥပမာ၊ ဥပစာတို့သည် သူ့ကို သုံးပါ၊ ငါ့ကိုသုံးပါဟု အသုံးပြုရန် ဖိတ်ခေါ်လာကြပါသည်။ သို့ဖြင့် သူတစ်ပါး၏ အဖွဲ့အစွဲ့၊ အဆိုအမိန့်၊ ဥပမာ၊ ဥပစာတို့ကို မိမိစကား မိမိ စာပေတွင် သုံးမိ စွဲမိ ထည့်သွင်းရေးသားမိပါတော့သည်။ ဤအဖြစ်မျိုးကို သူ့မဟာရှုံးသာရသည် သတိပြုမိသဖြင့် ဘူရိဒါတ်ဇာတ်ပေါင်းပျို့ နိဂုံးတွင် ဤသို့ သံပေါက် ရေးသားဖော်ပြခဲ့ပေသည်။

ပွဲတွေ့ဆန်းပြား၊ သူ့စကား၊ ကြားကရှောင်မည်သာ။
မကြားမသို့၊ ဆိုတတ်ဘို့၊ နောက်ပြီ နှုမြောစွာ။
ရေးကလူမျိုး၊ ဆိုလမ်းရိုး၊ စာခိုးမမည်ရာ။

ပျားရည်ဆမ်း

ပျားရည်ဆမ်းသည်ဆိုသော အဆိုအမိန့်ကို စာဆိုနှစ်ဦး၏ ပျို့တို့ တွင် တွေ့ရသည်။ လွတ်လွတ်လပ်လပ် တွေး၍ လွတ်လွတ်လပ်လပ် ရေးခဲ့ကြသည်။ မည်သူ့ကို မည်သူက တုပသည် မဟုတ်ဟု ဆိုချင်လျင်လည်း ဆို နိုင်ပါသည်။ သို့သော် ရှေ့လူ၏ အဆိုအမိန့်သည် နောက်လူသို့ ကူးစက်သွား တတ်သည်မှာကား သူ့မဟာရှုံးသာရ ဝန်ခံထားသည့်အတိုင်းပင် ဖြစ်ချေသည်။

သက္ကရာဇ် ၈၇၁ ခုနှစ်တွင် ရေးပြီးသော ရွှေဟသံ့မင်းပျို့ (၄၄) ၌ သူ့မှတ်တော်သာရသည် ဤသို့ ဖွဲ့ဆိုခဲ့ပါသည်။

ငါအားချမ်းချမ်း၊ ပျားရည်ဆမ်းသို့

ချမ်းချမ်းသံချို့၊ ပြောပဆိုသည်

ရွှေကိုယ်ရောင်ပြေး၊ အို ငါမြေး။

တစ်ဖန် သက္ကရာဇ် ၉၀၄ ခုနှစ်တွင် ရေးပြီးသော ဘုံခန်းပျို့ (၁) ၌ သူ့မှတ်တော်သမာဓိက ဤနည်းနှင့်နှင့် ဖွဲ့ခဲ့ပြန်ပါသည်။

ဝမ်းထဲကြည်မှမ်း၊ ပျားရည်ဆမ်းသို့

ချစ်ကျွမ်းဝင်ဘို့၊ မာတလို့။

ပေါ်ဆမ်းပျားရည်

သူ့၏တော်သာရနှင့် သူ့၏အဂ္ဂသမာစီ တို့က စကားချိုသာခြင်း၊ သဘောချိုသာခြင်းတို့ကို ပျားရည်ဆမ်း ဥပမာဖြင့် ခိုင်းနှိုင်းခဲ့ကြသည်။ သို့ သော်လည်း အချို့စာဆိုတို့ကား အတွင်းတစ်မျိုး အပြင်တစ်မျိုး လုပ်တတ် သည့် ကောက်ကျွော်သူတို့၏ သဘောကို ပေါ်လွှင်စေလိုသဖြင့် ပျားရည်ဆမ်း ဥပမာကို မကောင်းသည့်ဘက်တွင် သုံးနှစ်ဦးဖွဲ့ဆိုခဲ့ကြသည်။

အလောင်းမင်းတရား အနိစ္စရောက်သောအခါ မင်းခေါင်နော်ရထာ ဘွဲ့ခံ ရဲဘော်ကြီး ဦးတွန်သည် နောင်တော်ကြီးထံသို့ မဝင်ဘဲ အင်းဝမြို့ကို စီးကာ ပုန်ကန်ပုံကို ဖွဲ့ထားရာ ပလိပ်စား ဧချင်း (၆၂) တွင် ဤသို့ တွေ့ရသည်။

ညစ်ကျူးမည်းသမ်း၊ နှလုံးနှမ်းနှင့်
ပေါ်ဆမ်းပျားရည်၊ ထဲကွေ့လည်သား
ကြံစည်မှားလေ၊ သစ္စာသွေလျက်
မြို့ရွေ့ဝတွင်း၊ ဗိုလ်ပါသွင်း၍
တစ်စင်းပြည်ငြောင့်၊ ငတွန် မျှောင့်သော်။

ပလိပ်စား ဧချင်းစကားကို လိုက်၍ မန်လည်ဆရာတော်ဘုရားက မယအောင်လက် (၃၀၈) တွင် ဖွဲ့ပြန်သည်မှာ ဤသို့ ဖြစ်သည်။ ဧချင်းဆရာ က ဦးတွန်ကို မဲ၍ရေးသည်။ လက်းဆရာက မိန်းမကို မဲ၍ရေးသည်။ ခံရသူ တို့ကား သက်သာမည် မဟုတ်။

လူဆိုးဟော့ရမ်း၊ မိန်းမသွမ်းတို့
ပေါ်ဆမ်းပျားရည်၊ ယုံစိမ့်သည်ဟု
ထွေလည်ထိုထို၊ တောင်ကြီးမျိုး၍
ရွတ်ဆိုနှုတ်က၊ ကျိုန်းသမျှလည်း
မိန်းမသစ္စာ၊ မှသား သာတည်း။

သီတာရေချမ်း၊ ထိပ်ထက်ဆမ်း

သာမန် မြန်မာစကားတွင် ရေဖျိန်းသည်၊ ရေသွန်းသည်၊ ရေလောင်းသည် ဟူ၍သာ အဆိုရှိသည်။ စားမှုသောက်မှုနှင့် မဆိုင်ရာတွင် ရေဆမ်းသည် ဟူ၍ မရှိ။

သို့သော် စာဆိုတို့ကား ကဗျူ့လိုက်စင် ရရှိသူများ ဖြစ်ကြသဖြင့် ရေဆမ်းသည်ဟု သင့်လျော်သောအခိုက် ကြံလျှင် ရေးနိုင်ကြသည်။ ရေးကြသည်။ (မြန်းသန္တာကိုပင် အရည်ဖျော်၍ ဆမ်းခဲ့ကြပြီ မဟုတ်ပါလား။)

စိန္တကျော်သူ ဦးထဲသည် ၁၁၁၉ ခုနှစ်တွင် အလောင်းဘုရား၏
သား တော်တစ်ပါး အိမ်တော်သိမ်းမဂ်လာ ကျင်းပရာ၌ ရတုပိုဒ် စု
ရေးဆက်သည်။ ယင်းရတုတွင် ဤသို့ ရေဆမ်းလိုက်သည်။

ပြည်သူတကာ၊ ရွင်မျက်နှာနှင့်
သီတာရေချမ်း၊ ထိပ်ထက်ဆမ်းသို့
ဘေးဘျမ်းရန်ကွာ၊ သာယာတော့မည်
မှန်လှသည်ဟု၊ သက်ရည်ပါစေ
တောင်းဆုဝေရှင့်။

မိမိ၏ တူဖြစ်သော မောင်ထဲ၏ စာကို သဘောကျွဲလားမသိ။
တွင်းသင်းမင်းကြီး ဦးထွန်းညီသည် မဟာနေကပို့ (၄) တွင် သီတာရေချမ်း၊
ထိပ်ထက်ဆမ်းကို သုံးလိုက်ပြန်သည်။

ပွင့်ငုံချယ်လှ၊ ညီပေါ်လကို
အဘလွန်မင်း၊ အိမ်ရှေ့နှင့်ဗျာ
မျိုးသင်းမတ်ပုံ၊ ပိုင်းအုံညီညာ
သီတာရေချမ်း၊ ထိပ်ထက်ဆမ်းလျက်
ဆော်ရွမ်းသံကျား၊ တူရိယာတို့
အုတ်အာကျံကျံ၊ ညံညံရိုက်ချင်း။

သီတာရေချမ်း၊ ထိပ်ထက်ဆမ်း ဆိုသော စကားကို စိန္တကျော်သူ
သည် မင်းညီမင်းသားနှင့် စပ်၍ သုံးသည်။ တွင်းသင်းမင်းကြီးလည်း မင်းညီ
မင်းသားနှင့် စပ်၍ သုံးသည်။ သို့သော်လည်း ကျည်းကန်ရွာသူ မိခင်တစ်ဦး
က ရှမ်းပြည်သို့ သွားနေသော သားကို လွမ်းသဖြင့် စာပေးလို၍ ကျည်းကန်
ရှင်ကြီးအား မေတ္တာစာရေးပေးရန် တောင်းပန်သောအခါ ကျည်းကန်ရှင်ကြီး
သည် ဤစကားကို သတိရသည်။ ရသည့်အတိုင်း ကျည်းကန်ရွာသူနှင့် စပ်၍
သုံးလိုက်သည်။ စကားကောင်းတစ်ရပ် လူထုလက်သို့ ရောက်လာခြင်းဖြစ်ပေ
သည်။

သီတာရေချမ်း၊ ထိပ်ထက်ဆမ်းသို့
လွမ်းတစ်ပိုင်းပြေ၊ နေရပေ၏။

ဤသို့ဖြင့် ဆမ်း သဒ္ဓါသည် သားသည်အမေ သားချော့ရာမှ စတင်
ကာ သားလွမ်းသူမိခင်၏ မေတ္တာစာထဲသို့ ရောက်သည်အထိ သံသရာလည်
ပုံကို လေ့လာကာ မြန်မာသဒ္ဓါတစ်လုံး၏ ဖြစ်စဉ်ကို သတိပြုမိပါသတည်း။
(၁၉၆၃)

တောင်တော်ရွှေပုံဗား

ဖျဉ်းညီနောင် တောင်ကလပ်မှာလ
ငုစပ်ကယ် ဒဇ္ဈနဲ့
ပန်းငါးရွှေ ဝါဝါဝင်းတဲ့ပြင်
စကားငံ ထုံးထုံးသင်းချိန်မို့
မင်းလွင်က မှုန်ရီရီ။
ရွှောက် ကမ်းပါးပေါ်နဲ့
ချုပ်ကြားမှာ နေခို့လို့
တယိုယို စမ်းရေတွေက်တွေက
တောင်ရှင်ကို ရေစင်ဆက်ရှာကြ
အေးမြက်ချို့ကြည်။
စပါးပုံ့ မာလာထွေတ်ကိုဖြင့်
ဝေရီရီ နေခြည်ဆွဲတ်ပြန်တော့
ဦးညွှေတ်လို့ လက်စုံချီ
စေတီနဲ့ ဂူကျောင်း။
ပတ်ဝန်းကျင် မျှော်
နတ်ကွန်း သည်တောင်မောင်က
ရေကြည်သော် ဘယ်ညာလောင်းရင်ဖြင့်
တစ်သောင်းပေါ် ဓမ္မ္မ္မ္အေးပါလိမ့်
မြတ်ဓမ္မ္မ္သံဃားပါလို့
တော့သစ်ပင် ထူးထောင်မွေးကြပ
ကျေးလက်သာကြောင်း။
ကြိုဆိုပါ၏ ဆိုသော အဝါရောင် မောင်ကွန်းတိုင်များကို တစ်တိုင်

ပြီးတစ်တိုင် ကျော်ဖြတ်၍ တစ်မြို့ဝင်တစ်မြို့ထွက်နှင့် လာခဲ့ရာ မြေပြန့်လွင် ပြင်ကို လွန်လျှင် ကုန်းမြင့်တောင်ခြေကို ကောက်တိကောက်ကျေးနှင့် တက်ရ၍ နောက်ဆုံးတွင် ကျွန်တော်တို့၏ ရည်မှန်းချက်ဖြစ်သော ပုံပွားမြို့သို့ ဆိုက် ရောက်ပါတော့သည်။ ပုံပွားမြို့သည် အနိမ့်ထဲက အမြင့်ဖြစ်သည်။ အခြာက် ထဲက အစို့ဖြစ်သည်။ အဝါထဲက အစိမ်းဖြစ်သည်။ အပူထဲက အအေးဖြစ်သည်။ ဦးတင့်တယ်နတ်နန်းသို့ တက်ရာလမ်းနှင့် တောင်ကလပ်သို့ သွားရာ လမ်း နှစ်ခုဆုံးရာ ပုံပွားမြို့ထိပ်တွင် မြေကျေးရှင်းရိပ်သာ ရှိပါသည်။ ဤတွင် ကျွန်တော်တို့ အိမ်သားတစ်စု စခန်းချ ရပ်နားကြပါသည်။

ပုံပွားတောင် ရေဝေရေလဲနယ် မြေပုံကိုကြည့်လျှင် ရေထွက်များ၊ ရွှောင်းများ၊ ဖုန်းဆိုးများ၊ တောင်ယာများ၊ တော်မြို့များ၊ ငှက်ပျော်ခြေများ ဟူ၍ အကွက်အကွက် ရောင်စုခြေယ်ကာ သတ်မှတ်ထားသည်ကို တွေ့ရပါမည်။ ထိုနယ်တစ်စိုက်တွင် မကြာသေးမိကာလအတွင်းက သစ်ကြီးဝါးကြီးများ ပေါက်ရောက်တည်ရှိသဖြင့် နေပြာက်မထိုးအောင် ရှိသည်ဟု ဆိုသည်။ သို့သော် ကာလပျက်သောအခါအတွင်းက မင်းမဲ့ စိုးမဲ့သကဲ့သို့ဖြစ်ကာ သစ်ဝါးများကို စည်းမဲ့ကမ်းမဲ့ ခုတ်လဲဖျက်ဆီးကြရာ ယခုအခါ ပုံပွါးတောင်မှာ တောင်ကတုံးနီးပါးမျှ ဖြစ်လျက်ရှိလေပြီ။ တောင်ယာက ဖုန်းဆိုးဖြစ်၍ တော်မြို့က တော်မြို့ဖြစ်ကာ ရေထွက်များလည်း ရေအထွက် ဆုံးခဲ့လေပြီ။

မြေဆီမြေဥ္ဓလည်း အထိန်းအကွပ် မခိုင်သဖြင့် ရေတိုက်စားရာတွင် ပါ၍ အလဟသု ဖြစ်ရလေပြီ။ သားငှက်တိရွှေ့နှုန်းတို့မှာလည်း မိန့်ရာ ရားသည်တစ်ကြာင်း၊ အပစ်အခတ် အသတ်အညွစ်များသည် တစ်ကြာင်းကြာင့် တစ်နေ့တွေး လုံးပါးပါးလျက် ရှိလေပြီ။ ဤအချက်တို့ကို သတိမှုမိသော နိုင်ငံတော်အစိုးရသည် သစ်တော့ဌာနနှင့် မြေကျေးရှင်းအဖွဲ့တို့ကို တာဝန်ပေးကာ ပုံပွားတောင် ပြန်လည်ထူထောင်ရေးကို အပူတြင်း လုပ်ဆောင်လျက်ရှိလေသည်။ ပုံပွားမြို့ မြေကျေးရှင်းရိပ်သာသည် ဤလုပ်ငန်းအတွက် အချက်အချာ့ဌာနပေတည်း။

ရှိပ်သာ၏ ဝင်းခြံထဲတွင် ရေပန်းပဒေသာဖြင့် ဖျော်းပက်၍ ဝါးဆစ်တို့ဖြင့် ပျိုးထားသော ပျိုးပင်ပျိုးစုံကို မျက်ကွက်ထရံမျိုး၍ တစ်မျိုး၊ နေပူခံ၍ တစ်ဖုံးများစွာ တွေ့ရပါသည်။ ထိုပျိုးပင်းယ်တို့ဖြင့် ပုံပွားမောင် တောင်ကတုံးကို၊ သွောင်ထုံးရှုံး အားထုတ်လျက် ရှိကြသူတို့မှာ သကြံ့ရက်အတွင်းတွင် ပင် မအားရှာကြပါ။ မြေဆွေးချသူကချ၊ မြေသာ စပ်သူကစပ်၊ ပျိုးပင်းယ်စိုက်သူကစိုက်၊ ရေဖျော်းသူက ဖျော်းနှင့် တပျော်တပါးကြီး ဖြစ်ပါသည်။ စပျော်

နှယ်တွင် စပျစ်ခိုင် တဲ့လဲ၊ စထရောဘယ်ရှိ ဖုတ်တွင် စထရောဘယ်ရှိသီးရဲရဲ၊ ပျိုးပင်ခြိုထဲတွင် ပျိုးပင်တွေ မဲမနှင့် အားရစရာကြီး ဖြစ်ပါသည်။

သူတို့ပျိုးထားသော အပင်များကို ရှုပါသီးလေ့။ (၁) ကတွတ်ပင် (၂)ကော်ဖိပင် (၃) ကင်ပွန်းပင် (၄) ကုံကော်ပင် (၅) ကျောက်ပန်းပင် (၆) ချယ်ရှိပင် (၇) င့်ပိပင် (၈) င့်ရွှေပင် (၉) စကားစိမ်းပင် (၁၀) စထရောဘယ်ရှိပင် (၁၁) စပျစ်နှယ်ပင် (၁၂) စိန်ပန်းနှိပင် (၁၃) စိန်ပန်းပြာပင် (၁၄) ဆေးရွက်ကြီးပင် (၁၅) ဆီးတော်ပင် (၁၆) ညောင်ပင် (၁၇) တမာပင် (၁၈) တောင်ထန်းပင် (၁၉) ဒန့်သလွန်ပင် (၂၀) ပရုပ်ဆီပင် (၂၁) ပိတောက်ပင် (၂၂) ပင်လယ်ကွိုးပင် (၂၃) ပြည်ပန်းညီပင် (၂၄) ပြည်လုံးချမ်းသာပင် (၂၅) ဖွေးကိုင်းပင် (၂၆) ဗန္ဓာပင် (၂၇) မာလကာပင် (၂၈) မယ်ဇလိုပင် (၂၉) ရှောက်ချဉ်ပင် (၂၁၀) ရှောက်ချို့ပင် (၂၁၁) လိမ္မာ်ပင် (၂၁၂) သဘောတည်ပင် (၂၁၃) သဘောမယ်ဇလိုပင် (၂၁၄) အဝေရာပင် စသည်တို့ ဖြစ်ပါသည်။ ပုံပွားတောင် နိဂုံရိရိရှင်း အပင်များတွင် ဤအပင်များကို ထပ်ဖြည့်လိုက်ပါက မည်သို့ဖြစ်လာမည်ကို စဉ်းစားကြည့်နိုင်ပါသည်။

လာမည့် ငါးနှစ်၊ ဆယ့်ငါးနှစ်ကို လှမ်းမျှော်၍ နားပိုန် အသားထိုးကြည့်လျှင် ဝမ်းသာစရာကြီးဖြစ်သည်။ ပင်လယ်ကမ်းစပ်က တက်ရောက်လာသော ကွိုးပင်ကြီးများသည် လေထဲတွင် တရဲရဲမြေည်ကာ ယိမ်းထိုးလျက် ပြည်လုံးချမ်းသာ (ယူကလစ်တတ်) ပင်တို့၏ အနံ့သည် သင်းထုံမွေးပျုံလျက် စိန်ပန်းနှိုး၊ စိန်ပန်းပြာတို့က တောင်စွယ်တောင်စောင်း တောင်လမောင်းကို ပတ္တမြားတစ်ရွဲ၊ နှီလာတစ်ရွဲ စီခြေယ်လျက် ပိတောက်နှင့် င့်ရွှေဝါတို့က မြော်ရှစ်ပမာ အောက်ခံပြုလျက် ရှိစဉ်တွင် ကုံကော်ပင်ရိပို့ ထိုင်ကာ စပျစ်သီးကို ဝါးရင်း ကော်ဖိဖျော်သောက်ရပါမူ မည်မျှမြိမ်ရှိပါမည်လဲဟု စိတ်ကူးနှင့် ရူးကြည့်နိုင်ပါသည်။ ထိုအပင်များကို စိုက်ပျိုးနေရုံမျှမက သားငှက်တိရှစ်နှုန်းတို့ကို မပစ်မခတ် မသတ်မည့်ရဟု ပိတ်ပင်ကာ ဘေးမဲ့တော့အဖြစ် ကြညာသားသည်ဖြစ်၍လည်း ပုံပွားတောင် ရေဝေရေလဲနယ်မြေသည် ရှေးတောလားကြီးများကို ရပ်လုံးဖော်ရာ ဒေသကြီး ဖြစ်လာစရာအကြောင်း ရှိပါသည်။

ကျွန်ုတ်တို့သည် ခရီးရောက်မဆိုက်ပင် အထုပ်မျှ မဖြေသေးခင် ပုံပွား၏ သာယာမှုကို ခံစားလိုသဖြင့် ဦးတင့်တယ်ခေါ် မင်းမှာဂရို ၏ နတ်ကွန်းရှိရာသို့ တက်ကြပါသည်။ လမ်းဘေးတွင် တသွင်သွင် စီးဆင်းလျက် ရှိသော ရေစီးကား နှမတော် ရေထွက်မှ လာသောရေဟု သိရသည်။ အတန်သွားမိလျှင် ဦးတင့်တယ်၏ နှမတော် ရှင်မြတ်လှ၏ နတ်ကွန်းသို့ ရောက်ပါ

သည်။ ထိုမှတစ်ဆင့် တက်ပြန်သော ဦးတင့်တယ်၏ နတ်ကွန်းအနီးတွင် ဦးခန္ဓိ တည်လုပ်ခဲ့သော လျောင်းတော်မူကိုယ်တော်ကြီးမှာ တန်ဆောင်းဒကာ ကို မျှော်လင့်လျက်ရှိပါသည်။ နတ်ကွန်း၏ လက်ယာဘက်တွင်ကား အသူ တရာချောက်ကြီးကို မြင်ရပါသည်။ ကမ်းပါးစောက်ကြီးမှာ ကျောက်ထရံကြီး သဖွယ် ဖြစ်ပါတော့သည်။ ဤချောက်ထဲတွင် မောင်တော်ရေထွက်နှင့် နှမတော် ရေထွက်ရှိသည်ဟု သိရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် လာလမ်း အတိုင်း ပြန်ဆင်းခဲ့ရာ ခြံစည်းရီးတွင် ပန်းရောင်ပန်းပွားကလေးများသဖွယ် ပွင့်နေသော သန်လျက်ကြီးပင်၊ ဆူးထက်ထက်နှင့် ရန်ထောင်နေသော ဆူး ချဉ်ပင်၊ ဆေးဖက်ဝင်သော ရှင်ကစွည်းပင် စသည်တို့ကို ကြည့်ရှုလေ့လာရင်း နှင့် နှမတော်နတ်ကွန်းအနီးသို့ ရောက်လာကြပါသည်။

ဤတွင် လက်ယာဘက်သို့ ဖဲထွက်ကာ တောင်စောင်းကော်ဖြံကို ဝင်ခဲ့ကြရာ ခဏအတွင်းတွင်ပင် နှမတော် ရေထွက်သို့ ရောက်ပါသည်။ မမြင် ရသော ကျောက်ကြားမှ အေးမြှေကြည်လင်သော ရေသည် တရာစပ် စီးထွက် လျက်ရှိသည်။ ထိုနေရာကမှ တစ်ဖန် ချောက်ကြားချောင်းတွင်းသို့ ဆင်းပြန် သောအခါ မောင်တော်ရေထွက်သို့ ရောက်ပါသည်။ ဖိုးခေါင်းကို အော်မြည် သံကို နာခံရင်း ရေထွက်အနီး ကျောက်ဆောင်ထက်တွင် ထိုင်ကာ အပန်းဖြေ ခိုက်တွင် စံကားပန်းနဲ့သင်းသင်းကို ရှာရှိက်ရပါသည်။ အနီးတွင် ပေါက်နေ သော စံကားပင်ကြီးကား အမိကရပါတည်း။ ငှက်ပျောတော်ကြီးမှာလည်း မိုက် နေပါသည်။ ထိုနေရာတွင် စွဲရာသီမှ ရှိပါလေစဟု သံသယဖြစ်မိပါတော့ သည်။

နောက်တစ်နေ့နံနက်တွင်ကား တောင်ကလပ်ကို တက်ရန် ဖြစ်ပါ သည်။ တောင်ကလပ်ကို တက်လိုသောသူသည် တောင်ကလပ်ခြေရင်းသို့ ပထမ သွားရပါသည်။ တောင်ကလပ်ခြေရင်းသို့ လမ်းသုံးသွယ်ဖြင့် ရောက် နိုင်ပါသည်။ ပထမလမ်းမှာ ပုံပွားမြို့သို့ မတက်ခင် မြေနိမ့်ပိုင်း မိုးခေါင်ကျော် စွာ နတ်ကွန်းမှ စသော မော်တော်ကားလမ်း ဖြစ်ပါသည်။ ဒုတိယလမ်းမှာ မြေကျေးရှင်းရိပ်သာဘေးမှ တက်ရသော ခြေကျင်တော့လမ်း ဖြစ်ပါသည်။ တတိယလမ်းမှာ နှမတော်နတ်ကွန်းမှ ရသေ့ညီနောင်ရှုကို ဖြတ်ကျော်သွားရ သော ခြေကျင်တော့လမ်းဖြစ်ပါသည်။ ကျွန်တော်တို့အနဲ့မှာ ဒုတိယလမ်းသည် အသင့်ဆုံးဖြစ်သဖြင့် ထိုလမ်းဖြင့် တက်ကြပါသည်။ လမ်းဆိုသော်လည်း ပြုပြင်ဖောက်လုပ်ထားသော လမ်းမျိုးမဟုတ်။ သူသွားငါသွားနှင့် တော့ကြား တွင်ဖြစ်နေသော ခြေသွားလမ်းမျှဖြစ်ပါသည်။ ထိုလမ်းသည် တောင်ခါးပန်း ကို လျောက်သွားသဖြင့် အတော်ပင် ပြုပါသည်။ တစ်ချက်တစ်ချက် အတက်

ရှိချိ မော်လည်း သစ်ပင်ရိပ် ကျောက်တုံးထက်တွင် ခဏနားလျှင် အမော ပြေပါသည်။ ထိုမျှမကသေး ကျေးငှက်သံတို့လည်း သာယာပါသည်။ တော ပန်းတောင်ပန်းတို့လည်း တင့်တယ်ပါသည်။ ဇွန်ပန်းနှင့် ခပ်ဆင်ဆင်ပွင့်နေ သော ပန်းကလေးမှာ မွေးလည်းမွေး လှလည်းလှပါသည်။ ငှက်ဖျောသီးထမ်း ၍ တောင်ပေါ်မှ ဆင်းလာသော သူငယ်မကလေးတစ်ဦး၏ ခေါင်းပေါ်တွင် ဝေနေအောင် ပန်ထားသည်ကို မြင်၍ မေးကြည့်ရာ ဒေဂွဲပန်းဟု ပြောပါသည်။ နောက်တစ်ဦးကို မေးမြန်းသောအခါလည်း ထိုအတိုင်းပင် ဖြေပါသည်။ ကျွန် တော်ကား ထိုအမည်မျိုးကို ကြားလည်းမကြားဘူးပါ။ စာထဲပေထဲတွင်လည်း မတွေ့ဘူးပါ။ သို့ဖြင့် တတွေးတွေးနှင့် တက်လာရာ ပင်းယ ကာချင်းများတွင် ပါသော သင်းခွေပန်းကို ရုတ်တရက် ပြေး၍ သတိရမိပါသည်။ ထို့ကြောင့် သင်းခွေ မှ ဒေါ သို့ ပြောင်းလဲလာလေသလားဟု တွေးမိပါသည်။ လက် ထုတ်ပွင့်နှင့် ခေါင်တံပန်းကလေးတို့မှာလည်း ကျွန်ရရန့် ယဉ်ပါပေသည်။ တစ်ချက်တစ်ချက်တွင် ငုရွှေပန်းများ ဝင်းခနဲ့၊ ငုစပ်ပန်းများ လက်ခနဲ့ကို မြင် ရပါသေးသည်။

သို့ဖြင့် အဆင်းတစ်ခုသို့ ရောက်သောအခါ လမ်းခွဲကလေးတစ်ခု ကို တွေ့၍ စွာတ်လိုက်သွားမိပါသည်။ ခဏအကြာတွင် ရေထွက်တစ်ခုကို တွေ့ရ ပါသည်။ ရင်န်းရေဟု ခေါ်၍ တောင်ကလပ်ခြေရင်းသို့ ဖြွန်ဖြင့် ပို့ရသော ရေဖြစ်ကြောင်း သိရပါသည်။ ထိုမှ မေ့ကြည့်လိုက်လျှင် တောင်ကလပ်ကြီး မိုးနေသည်ကို မြင်ရပါသည်။ သစ်လွှင်သော တိုက်တာအဆောက်အအုံတို့ကို လည်း တောင်ခြေတွင် မြင်ရပါသည်။ ရောက်ချင်စောဖြင့် မောရမှန်းမသိဘ တက်လိုက်ရာ တောင်ခြေသို့ ရောက်သွားပါတော့သည်။ ဘုရားဖူး လူကြီး လူငယ်တို့မှာ ခြေချင်းလိမ့်လျက် ဆင်းသူဆင်း၊ တက်သူတက်၊ ခေါ်သူခေါ် အော်သူအော်နှင့် ရှိကြပါသည်။ ရေပ်ကြီးများ၏ ဥပစာတွင် အင်္ဂါတေဖြင့် ပြုလုပ်ထားသော ဇ်ဂျိရပ်များ၊ ဝိဇ္ဇာရပ်များမှာ အသစ်စက်စက်ပင် ရှိပါသေး သည်။ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင် တို့ကလည်း တစာစာ ဖိတ် ခေါ်လျက်ရှိကြသေးသည်။

တြေား ဘုရားဖျေးများနှင့် မတူသောအချက်တစ်ရပ်မှာ ပုပ္ပားထွက် ပရဆေးဆိုင်များ ရှိခြင်းဖြစ်ပါသည်။ အရိုးစုံလျှင် ကျေစေတတ်သည့် ဆေးလက်ဝါးတဲ့၊ ဆီးအောင့်လျှင် ပျောက်စေတတ်သည့် လေသိုက်တဲ့၊ ဆီးအောင့်ကျောက်တည် ပျောက်စေတတ်သည့် ကျောက်ခရာတဲ့၊ စုံပါတော့သည်။ အထူး သဖြင့်ကား ဆေးမြစ်စုံ အစည်းကလေးများ ဖြစ်ပါသည်။ တစ်စည်းလျှင် ဆေး မြစ်စုံ ခုနစ်မျိုး နံပါတ်ထိုး၍ အညွှန်းနှင့်တကွ ပါပါသည်။ (၁)

တောင်တန် ကြီး (၂) ရင်းပြား (၃) ရာဇ်ဝင် (၄) အကျော် (၅) ဆေးဝါကြီးခေါ်
တောင် လုံးကျော် (၆) စောင်ခြမ်းနက် (၇) မယားနင်းတို့ ဖြစ်ပါသည်။
လုပ်ရပ်သမား များအတွက် ဂမုန်းမျိုးစုံ၊ ကျောက်မျိုးစုံ တို့လည်း
ရှိပါသေးသည်။ ဦးကြင်္ခာ သီချင်းများကို သတိရစရာပင် ဖြစ်ပါတော့သည်။

နောက် ထူးခြားချက်တစ်ရပ်မှာ စေတီကျောက်ကလေးများ ဖြစ်ပါ
သည်။ ပုံပွားတောင်တစ်စိုက်တွင် သလင်းကျောက်ကဲ့သို့ ဖောက်ထွင်း၍မြင်ရ^၁
သော ကျောက်ကြည်ကလေးများ ထွက်ပါသည်။ ထိုကျောက်တို့တွင် အစင်း
အကွက်ကလေးများ သဘာဝအလျောက် ဖြစ်နေရာ ရွေးတတ်သွေးတတ်လျှင်
စေတီပုံများ၊ တော့ပုံတောင်ပုံများကို ရပါသည်။ တံခါန်တိုင်၊ တန်ဆောင်း၊
ရေပ်တို့နှင့် ပြည့်စုံသော တောင်ကလပ်ပုံပင် ရှိသည်ဟု ကြားရပါသည်။ အဖိုး
လည်း ထိုက်ပေသည်။ ငါးကျပ်၊ တစ်ဆယ်တန်မှ နှစ်ရာ သုံးရာတန်အထိ
ဈေးခေါ်သည်ကို ကြားခဲ့ရပါသည်။ ထိုကျောက်တို့ကို လက်စွပ်ကွင်းနှင့်သည်။
နားဆွဲလုပ်နိုင်သည်။ ဆွဲပြားချိတ်နိုင်သည်။

ထိုမှတစ်ပါးလည်း ဘုရားတရားတော်ကို မိမိနည်းဖြင့် မိမိယုံကြည်
ချက်အတိုင်း လိုက်နာကျင့်သုံးကာ ကမ္မား၌မြှင့်းချမ်းရေး၊ မြန်မား၌မြှင့်းချမ်းရေး
အတွက် မေတ္တာရေးမောင်း သွန်းလောင်းနေကြသော ပုဂ္ဂိုလ်များနှင့် လောကီ
ကျွတ်တမ်း လောကုတ္တရာကျွတ်တမ်း ရှာနေသော ပုဂ္ဂိုလ်များသည် တော့အနဲ့
တောင်အနဲ့ ပုံပွားရိပ်ခိုလျက် ရှိကြောင်းကိုလည်း တစ်ဆင့်စကား ကြားသိခဲ့
ရပါသည်။

ကဲ၊ တောင်ကလပ်ကို တက်ကြေားထိုးနှင့် နကါးရပ်ကြီးများ ပါးပျဉ်း
ထောင်ကာ စောင့်လင့်ကြိုဆိုနေသော စောင်းတန်းမှုခံဦးမှ တက်လိုက်လျှင်
မယ်ဝဏ္ဏနတ်ကွန်းကို ရောက်ပါသည်။ ကျွန်းတော်တို့ ရောက်စဉ်က ဆိုင်းနှင့်
ဂိုင်းနှင့် နတ်ပွဲပေးလျက်ရှိပါသည်။ နတ်ကသူလည်း တမော၊ ပွဲကြည့်သူလည်း
တမောပင်။ မယ်ဝဏ္ဏမှာ ရွှေဖျဉ်းညီနောင်၏ မယ်တော်ဖြစ်၍ နော်ရထာ
မင်းစောခေတ်က ဤတောင်တွင် ပန်းခူးနေသော အမျိုးသမီးတစ်ဦးဖြစ်ပေ
သည်။ ဤတောင်တွင် မယ်ဝဏ္ဏ ပုံပွားသူနှင့် ပင်လယ်ရပ်ခြား တိုင်းတစ်ပါး
သားဖြစ်သော မောင်ဗျွေတ္တတို့ ဖူးစာဆုံးရာအရပ် ဖြစ်သောကြောင့် မေတ္တာပန်း
ရနဲ့ ဓမ္မားပုံးနေသော ဒေသဖြစ်ကြောင်းကို ကျောက်တုံးကျောက်ဆောင် အုတ်
ထရံ သံလျေကားတို့တွင် ဘုရားဖူးလာကြသော ကာလသမီး ကာလသားတို့
ရေးထိုးခဲ့ကြသည့် မြေဖြေဥစာ၊ မီးသွေးစာတို့က သက်သေခံလျက်ရှိပေသည်။
ဆက်၍ တက်ပြန်သော် မောတစ်လှည့် နားတစ်လှည့် ပတ်ဝန်းကျင်ကို မျှော်
တစ်လှည့်နှင့် ရွှေဖျဉ်းညီနောင် နတ်ကွန်းသို့ ရောက်ပါသည်။ ရွှေဖျဉ်းညီနောင်

တို့ ဤတောင်တွင် လျည့်လည် ဖျောပါးခဲ့စဉ်က လူသူမနီး တော်ြီးမျက်မည်း ဖြစ်ပေရာသည်။ ဤမျှ မတ်စောက်သော တောင်ကို သူတို့ညီနောင်လို လူ စွမ်းကောင်းများမှ တက်တံ့ သက်တံ့ ပြနိုင်ပေမည်။ သံလျေကားကို ဖက်တက် ရသော နေရာကား အသည်းအေးစရာ ဖြစ်ပါသည်။ လူများက တဲ့တယ်း သက်ပြင်းရှု၍ တက်နော်သည်ကို ချောက်ထဲကနေ၍ ငှက်ပျောသီး တောင်း နေသော မျောက်တွေ သတိပြုမိလျှင် ပြီးကြရယ်ကြပေလိမ့်မည်။ တောင် ကလပ်မျက်နှာပြင်ကား တစ်ဇက်ခန့် ရှိမည်ဟု ဆိုသည်။ တန်ဆောင်းများ၊ ဘုရားများ၊ တံ့ခွန်တိုင်များနှင့် ပြည့်လျက်ရှိသည်။ သပြေပန်းဝယ်၍ ဘုရား ဖူး၊ ဆုတောင်း၊ မေတ္တာပို့ပြီးလျှင် အရပ်ရှစ်မျက်နှာသို့ မျှော်မှန်းကြည့်ရှုနိုင် သည်။ သို့သော် ထိုကာလကား မြှုပ်သော ကာလ မင်းလွင်မြှုံးသော ကာလ ဖြစ်၍ ဝေးဝေးကို မမြင်နိုင်ပါ။ ထိုသို့ အမြင်ကျဉ်းသောကာလ ဖြစ်၍လား မသိ၊ တောင်၏ အထက်ပိုင်းနှင့် အောက်ပိုင်းမှာ ဝါဒကွဲကာ စိတ်ဝမ်းမည် မည့်တ် ရှိသည်ဟု ဝမ်းနည်းဖွယ်သတင်းကို တိုးတိုးတိတ်တိတ် ကြားခဲ့ရပါ သည်။

သိမီလိုက်သူတို့ စကားအရဆိုလျှင် မဝေးသေးသော လွန်ခဲ့သည့် အခါက တောင်ကလပ်တွင် ဘုရားပုတိုးမရှိ။ လူသူအရောက်အပေါက် နည်း သည်။ တက်လို့လည်း မလွယ်ကူလှ။ သို့သော် သင်းအုံပင်များ ပေါက်သည်။ သင်းအုံဥမှာ စား၍ကောင်းသည်။ သင်းအုံဥအောင်သော နတ်တော်လတွင် ရဲစွမ်းသော သူတို့သည် နှယ်ငန်းကို ဆွဲ၍ဖြစ်စေ၊ ဝါးကိုထောင်၍ ဖြစ်စေ တက်ကြသည်။ နောင်သောအခါမှ ရသေ့ကြီးဦးခွဲ့စွဲ့ စသော ပုဂ္ဂိုလ်တို့ ပြုပြင် ဖန်ဆင်းသဖြင့် ဤသို့ သူရော ငါပါလွယ်ကူစွာ တက်နိုင်သော အခြေသို့ ရောက်လာသည်ဟု ကြားသိရပါသည်။

တောင်ကလပ်မှ မြောက်သို့ မျှော်လိုက်လျှင် မြင့်မားသော တောင် ထွက်အများကို မြင်ရပါသည်။ ချုံးမတွင်း ချောက်ကြီးကို ရံ၍ ထိုတောင်ထွက် များ ပေါက်လျက်ရှိသည်။ အမြင့်ဆုံးမှာ မှန်ပြတောင်ဟု ခေါ်သော ပုပ္ဗား တောင်ထွက်ဖြစ်၍ ပေပေါင်း ငြို့စွာ ဖြင့်ပါသည်။ ဆယ့်ကိုးယုတ် ငါးထောင် ဟု မှတ်ကြပါသည်။

စပါးပုံတောင်၊ ဆေးပွင့်တောင်၊ နွားလပို့တောင်၊ မောင်တော်ငုတ် တုတ်တောင်၊ မြင်းကတောင်၊ မာလာတောင်တို့သည်လည်း ထင်ရှားသော တောင်ထွက်များ ဖြစ်ကြပါသည်။ ထိုတောင်ထွက်များ ပါဝင်သော ပုပ္ဗား တောင်မကြီးကို စောစောတက်လျှင် နံနက်စာအမို့ ပြန်နိုင်ကြာင်းကိုလည်း သိရပါသည်။

နောက်တစ်နေ့၊ နံနက်စောစောတွင် ကျွန်တော်တို့ တောင်မကြီးကို
တက်ကြပါသည်။ အသက်ခုနစ်ဆယ်ကျော် ဦးကြီး ဦးစံဖေက လိုက်ပို့ပါသည်။
ပထမဦးစွာ ဦးတင့်တယ် နတ်ကွန်းသို့ သွား၍ ထိုမှတစ်ဆင့် မောင်တော်တောင်
ကို ပြချည်မတ်ချည်နှင့် တက်ရပါသည်။ လမ်းတစ်လျှောက်တွင် ဓာတ်မီး
တိုင်များ စိုက်ထားသည်ကို တွေ့ရ၍ စုံစမ်းကြည့်ရာ ဘုရား စသည်တို့ကို
မီးပူဇော်သော တိုင်များဟု သိရပါသည်။ သို့သော်လည်း ယခုအခါ ကြီး
များ ပျောက်၍ ဘုရားမှာ မောင်ကျလျက်ရှိကြောင်း ပြောကြပါသည်။ အချို့
ကလည်း မောင်ကျပြီးမှ ကြီးပျောက်ကြောင်း၊ တချို့ကလည်း ကြီးပျောက်
ပြီးမှ မောင်ကျကြောင်း ဝါဒကွဲလျက် ရှိပါသည်။ ပြည်ထဲရေးဂယက် ဘုရား
ကို ရိုက်ခတ်သယောင်ယောင်ပင် ဆိုကြပါသည်။ ကျွန်တော့အဖို့မှာကား
တောင်မြောင် ချောက်ကြားကိုဖြတ်၍ ခဲ့ယဉ်းယဉ်းနှင့် ငွေကုန်ကြေးကျခံကာ
ဓာတ်တိုင်များကို စိုက်ပြီးမှ ဘုရားမီး မလင်းသည်ကို နှမြောမိပါသည်။ သံဝေဂါ
ရမိပါသည်။

မောင်တော်တောင်ကား တောင်ထွေတ်များနှင့် စာလျှင် အနိမ့်ပိုင်းဖြစ်
၍ တော့စိုးများ ငြက်ပျော်ခြီးများနှင့် စိမ်းလန်းလျက်ရှိပါသည်။ သားငြက်တိရွှောန်
တို့ကို ဘေးမဲ့ပေးထားရာ အရပ်ဖြစ်ကြောင်း ကြော်ငြာစာများကိုလည်း ဖတ်
ရပါသည်။ တောင်အဆုံးလောက်တွင် ပိုလ်ရုံခိုင့်ခေါ်သော နေရာသို့ ရောက်
ပါသည်။ ရှေးက ပိုလ်ရုံခေါ် ပိုလ်တဲ့တစ်ခုကို အင်္ဂလိပ်များ ဆောက်လုပ်ထား
ဖူး၍ ဤအမည်တွင်ကြောင်း သိရပါသည်။

ထို့နောက် လယ်ယာဘက်တွင် မာလာတောင်၊ လက်ဝဲဘက်တွင်
မောင်တော်ငြတ်တုတ်တောင်ကို ထား၍ စပါးပုံတောင်ကို တက်ရပါသည်။
ဤတောင်ကား မြင့်လည်းမြင့်၊ မတ်လည်းမတ်၍ မကြာခဏ နားရပါသည်။
တောလည်းပါးလာ၍ မြက်ခြောက်များသာ အရှိများပါသည်။ နေလည်း ရင့်
လာပါပြီ။ သို့သော် နားရင်း နေရင်းနှင့် အဝေးသို့ မြင်သ၍ လုမ်း၍ကြည့်ကာ
တက်လျှင် သက်သာပါသည်။

ပထမဦးစွာ ဦးတင့်တယ် နတ်ကွန်းကို တက်စဉ်က မြင့်လှစောက်
လှသည်ဟု ထင်ခဲ့သည်။ ဒုတိယ တောင်ကလပ်ကို တက်စဉ်က သာ၍ မြင့်
သည်၊ သာ၍ စောက်သည်ဟု ထင်ပြန်သည်။ ယခု စပါးပုံတောင်ကို တက်
သောအခါ အမြင့်ဆုံး အစောက်ဆုံးကို တွေ့ရပါသည်။ မီးတောင်ဟောင်း၏
ခံတွင်းဝါ ဟုဆိုသော ချုံးမတွင်း ချောက်ကြီးကို ငုံကြည့်သောအခါ အသည်း
ယားမိပါသည်။ ချောက်ထဲတွင် ရေထွက်ရှိ၍ တောဝက်များ ခိုအောင်း နေ
ထိုင်ကြောင်း သိရပါသည်။

ကျွန်တော့အတွက် အဆိုးဆုံးနေရာကား စပါးပုံ တောင်ထွက်ကို
ပတ်၍ ဖောက်ထားသော သုံးလေးမိနစ် သွားရသည့်လမ်းကျဉ်းကလေး ဖြစ်
ပါသည်။ လက်ဝဲဘက်တွင် တောင်ထွက်ကြီးမိုးလျက် လက်ယာဘက်တွင်
ချောက်ကမ်းပါးကြီးစောက်လျက်၊ တွယ်စရာ ဖက်စရာ ဘာမျှမရှိ။ မတော်
တဆ တစ်စုံတစ်ရာဖြစ်ပါက အချောပဲ ဟူသော အတွေးသည် အလိုလို ရောက်
လာ၍ ကြောက်မိသည်။ ချုံမိသည်။ ထိတ်မိသည်။ အူထဲက ယားလာသည်။
ခြေထဲက ဆာလာသည်။ ခေါင်းထဲက နောက်လာသည်။ ဖြစ်မှဖြစ်ပါမလား။
ခဏရပ်နား၍ မျက်စိမိတ်ကာ စိတ်ကို ရဲဆေးတင်လိုက်ရသည်။ ထို့နောက်
ဆက်သွားပြန်ရာ မသိမသာပင် ထိုကြောက်ဖွယ်ခရီးကို လွန်မြောက်သွားပါ
တော့သည်။ သို့့သော် အကြောက်ကား မပြော။ တောင်ထွက်ထက်တွင် ဦးခန္ဓိ
တည်ခဲ့သည်ဆိုသော ထူပါရုံစေတိကိုမျှ လွတ်လပ်စွာ မဖူးရ။ စိန်ဖူးတင်နေ
သူတို့အဖို့မှ သာဓမခေါ်မိ။ မည်ကဲ့သို့ ပြန်၍ဆင်းရပါမည်နည်းဟူသော တိတ်
တိတ်ခိုး၍ ရှက်ရှက်နှင့် တွေးနေမိတော့သည်။

ဆက်၍ လှမ်းမြော်လိုက်သောအခါ မှန်ပြတောင်ထွက်တွင် ဘုရား
နှစ်ဆူကို မြင်ရသည်။ ထိုဘုရားနှစ်ဆူ၏ စိတ်ဝင်စားဖွယ် သမိုင်းများကိုလည်း
ဘုရားဖူးများ ပြောကြားနေသဖြင့် ကြောက်ရင်း ချုံရင်း ကြားမိခဲ့ရသည်။
ထိုဘုရားများကို သွား၍ ဖူးရအောင်ဟု ဘုရားဖူးများက အဖော်ညို့သောအခါ
နေမြင့်ပြီဗျာ၊ နောက်တစ်ကြိမ်မှ ဖူးတော့မည်ဟု စကားပြေပြောလိုက်ရသော်
လည်း အမြင့်အစောက်ကို ကြောက်တတ်သော ကျွန်တော့အဖို့မှာကား ဒုတိယ
အကြိမ်ကို မစဉ်းစားမိတော့ပါ။

ပုံးမြှုံးကို ခလုတ်မထိ ဆူးမငြို့ဘဲ မည်သို့ ပြန်ရောက်ရပါမည်နည်း
ဟုသာ တွေးနေမိပါသည်။ သို့့သော် တကယ်တမ်း ပြန်ကြတို့ဟု ခရီးတွက်
လိုက်သောအခါတွင်ကား စေစောက ကြို၍ ကြောက်မိချက် ချုံမိချက်တို့မှာ
အကြောင်းမဲ့များသာ ဖြစ်၍ စကားတပြောပြောနှင့်ပင် တောင်ခုလတ်သို့ ရောက်ခဲ့
ရပါတော့သည်။ စပါးပုံတောင်ခါးပန်းမှာလ၊ နတ်လမ်းအလွန်စောက်သော
ကြောင့်၊ ကြောက်ကြောက်နှင့် တက်ရတယ်၊ ရှက်ဖွယ်ကွဲ့ပါတကား ဟုပင်
ရော်တိမိပါတော့သည်။

တောင်ခုလတ်တွင် လာရင်းလမ်းမှ မြောက်ဘက်သို့ ချိုးဆင်းကြပါ
သည်။ တောင်စောက်သော လမ်းငယ်ဖြစ်ပါသည်။ ဖိုးခေါင်းကိုအော်သံ၊ ခါ
တုတ်သံ၊ ဘုတ်မြည်သံတို့ကို ကြားရပါသည်။ နေပူသောအခါ သစ်ပင်ပျို့တို့
၏ ရွက်သစ်ရိပ်တွင် ခို့ရပါသည်။ တစ်ခုသောသစ်ပင်တွင် စက္ကားမှလေးပွား
နှင့် တူသည့် သစ်ရွက်နှရောင် ပန်းများ တွဲလျားကျနေသည်ကို တွေ့၍ မေး

ကြည့်ရာ ရေခမိုးပင် ဟု ခေါ်ကြောင်း သိရပါသည်။ သို့ဖြင့် ဥမင်ရေခေါ်သော မီးစောင့်ကင်းစခန်းသို့ ရောက်သွားပါသည်။ ပုံပွားတောင်ပေါ်တွင် ဆေးလိပ် မသောက်ရဟု တားမြစ်ထားသည်။ မီးသတိပြုဆိုသော ဆိုင်းဘုတ်များကို တောအနဲ့ တောင်အနဲ့ တွေ့ရသည်။ မီးတားလမ်းများကို တောင်စောင်း တောင် ထွက်တို့တွင် ရှင်းလင်းဖောက်လုပ်ထားပါသည်။ မီးသတ်သမားများကို ကင်း တဲ့များနှင့် နေ့ရောညပါ စောင့်စေသည်။ ဥမင်ရေစခန်းတွင် ကျွန်ုင်တော်တို့ နံနက်စာ စားသောအခါ မွန်းတိမ်းပြီဖြစ်ပါသည်။ စခန်းမှ အောက်ဘက် ချောက်တွင်းသို့ ဆင်းလိုက်သောအခါတွင် ရေတသွင်သွင် စီးထွက်နေသော ရေထွက်တစ်ခုကို မြင့်မားထူထပ်သော တောအုပ်အောက်တွင် တွေ့ရပါသည်။ အချို့ဘုရားဖူးများ ရေချိုးနေကြပါသည်။ အထက်သို့ အနည်းငယ် တက်ပြန် သော် တောင်ခါးပန်းတွင် ထွင်းထားသော ဥမင်ရှုတစ်ခုကို တွေ့ရသည်။ ရှေး အခါက ပထမဦးအောင် စသူတို့ ထွက်ရပ်လမ်း ရှာခဲ့ကြရာ ရှုဖြစ်ကြောင်း ပြောကြပါသည်။ ရှုရိပ်တွင် ကျွန်ုင်တော်တို့သည် တရေးတမောအိပ်၍ နေချို့မှ ပုံပါးမြို့သို့ ပြန်ခဲ့ကြပါသည်။

ဤသို့ဖြင့် ရောဂါကို ပျောက်စေသော ဆေးပင်များပေါက်ရာ ကမ္မာ ဌ်မ်းချမ်းရေး၊ မြန်မာဌ်မ်းချမ်းရေးကို လိုလားသော သူတော်စင်တို့ မွေ့လျော် ရာ စမ်းရေထွက်များပေါ်များရာ ပုံပွားတောင်ကြီးတွင် လှည့်လည်းဖောက် အချိန်ရောက်သောအခါ ကြိုဆိုပါ၏ ဆိုသော မောကွန်းတိုင်များကို ဖြတ်ကျော် ပြန်၍ ပေါက်ပြည်ကြီးဆီသို့ ထွက်ခွာခဲ့ပါတော့သတည်း။ (၁၉၆၀)

ဦးပညန် ဒုံးချင်း

မီးကျည် မီးပန်း မီးရှူး မီးပုံ ရှိ.လွတ်ခြင်းကို ရေးအခါက စစ်ရေး
မက်ရေးတွင်လည်း အသုံးပြုသည်။ ပျော်ရေး ရွင်ရေးတွင်လည်း အသုံးပြု
သည်။ စစ်ရေးမက်ရေးအတွက် မီးကျည်မီးပန်း စသည်တို့ကို မြှုပိုးအနီးတွင်
အသင့်ထားရသည်။ ရန်သူ၏ ဆင်မြင်းတို့ကို ထိတ်လန့်ထွက်ပြေးအောင်
ရှိ. လွတ်ပစ်ဖောက်ကြသည်။ ပျော်ရေး ရွင်ရေး အတွက်ကား သင့်လျော်သည့်အခါ
တိုင်းတွင် မီးကျည်မီးပန်း စသည်တို့ကို ရှိ.လွတ်ကြသည်။ ဤသို့ ရှိ.လွတ်
ရာတွင် ထိခိုက်၍ အသက်အန္တရာယ်ဖြစ်တတ်သည်။ ဥပမာဆိုလျှင် ကိုး
ကျောင်းဒကာနတ်သည် အနော်ရထာမင်းလက်ထက် ရွှေစည်းခုံ ဘုရားဖွဲ့
မီးကျည် မီးပန်း လွတ်ရာတွင် မီးမှန်၍ ဘဝပြောင်းရကာ နတ်ဖြစ်သည်ဟု
ဆိုသည်။ ထို့ကြောင့် သူ့နတ်သံတွင် . . .

တန်ခိုးရယ်မှ ရောင်ဟုန်
ရွှေစည်းခုံဝယ်
ကြည်ယုံငယ်မှ အမြဲ
များပုံယင်သည်
ရှင်တော်ပွဲဗြို့
မလွှဲမသွေ့
မီးမှန်ချေလို့
ဆုံးလေခဏာ
ကိုးကျောင်းဒကာ
နတ်ချမ်းသာဝယ်
ဖြစ်လာရင့်။
မှတ်ကြမပျက်

မနှက်မရှိ၊ မကြည်မြှေနှင့်။
ကိုယ်ဖို့မဆောင်

ချွဲပြည်တွင်းမှာ၊ မင်းကုန်အောင်တို့။

ဟု နောင်တကြီးစွာနှင့် မှာကြား ဆုံးမထားလေသည်။ ဘုရားပွဲ၊
ဘုန်းကြီးပျုံးပွဲ စသည်တို့တွင် မီးကျည် မီးပန်း စသည်တို့ ရှိ.လွတ်ပစ်ဖောက်မှု
ကို ရဟန်းတော်များလည်း ပြုလုပ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သီပါ
မင်းလက်ထက် ထုတ်ပြန်သော သာသနာပိုင် ဆရာတော်ဘုရားကြီး၏ အမိန့်
တော်တွင် အောက်ပါအတိုင်း ပါနေသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။

“တုံး (ဒုံး) ရှိ. ပြောက်ခဲ့၊ မီးပန်း မီးကျည် မီးအိမ်ပုံ စသည်တို့ကို
ပြုလုပ်၍ ရှိ.ခြင်း၊ လွတ်ခြင်း အမှုတို့သည် ရဟန်းသာမဏေတို့နှင့် မလောက်
ပတ်သော အသာရှုပွဲ အမှုဖြစ်၍ ထိအမှုတို့ကို မပြုမကျင့်စေခြင်းနှာ ရဟန်း
သာမဏေတို့ကို တည်းတည်းကပ်ကပ် ဆင့်ဆိုတားမြစ်ကြရမည်။”

ဤကဲ့သို့ နတ်က တား၍ သာသနာပိုင်က မြစ်လျက် ဖြစ်သော်
လည်း မီးပန်းပွဲများသည် ခေတ်အလျောက် ခေတ်စားလျက်သာရှိသည်။ အရပ်
သူ အရပ်သားတို့သည် မိမိတို့ရပ်ကွက်အလိုက် အခါအခွင့် သင့်သောအခါ
များတွင် မီးကျည် မီးပန်း စသည်တို့ကို မိမိတို့ အင်အားတလျောက် တပျော်
တပါး ပြုလုပ်ကြ၍ တစ်နေရာရာတွင် စည်းဝေးကြကာ ပွဲကြီးလမ်းကြီးခင်း
ကျင့်လျက် ရှိ.လွတ်ပစ်ဖောက်လေ့ရှိကြလေသည်။ ထိအခါမျိုးမြှုံး ဘုရင်မင်း
မြတ်နှင့် မိဖုရားမောင်းမမိသုံး တို့သည် ရူစားပျော်ပါး တတ်ကြလေသည်။
ဘာဇာ ခုနှစ်က ဘကြီးတော်ဘုရား မီးပန်းပွဲကြည့်သည်ကို ဤသို့ ရာဇ်ဝင်တွင်
တွေ့ရသည်။

“နယ်လပြည်ကျော် ၁၄ ရက်နေ့၊ ဒုတ္ထာဝတီမြစ် အနောက်ဘက်
ကမ်းနှုံးတွင် ဆောက်ထားရှိသည့် စံနှစ်းတော်သို့ မင်းမိဖုရား၊ မင်းညီမင်း
သား၊ စော်ဘွားမြို့စား၊ မျှူးတော် မတ်တော်၊ သူငြေားသူကြွယ်တို့နှင့် နေပြည်
တော် ရတနာပူရ မြို့တွင်း မြို့ပြင် ရပ်စုရပ်ကွက်များက လုပ်ဆောင်ကြသည့်
တုံး (ဒုံး)၊ စက်မီး၊ ရှူးမီးများကို အရှေ့ဘက်ကမ်းထိပ်တွင် ရှိ.လွတ်စေရှု
ကြည့်ရှုတော်မှသည်။”

ဤရှိ.လွတ်ခြင်းအမျိုးမျိုးတွင် ဒုံးရှိ.လွတ်ခြင်းကို လေ့လာကြည့်ရန်
လိုသည်။ ဒုံးသည် သစ်တုံး၊ ထန်းတုံး စသည်တို့တွင် ပါသည့် တုံးမှ အသံ
ပြောင်းလာသော စကားဖြစ်သည်။ သစ်တုံး၊ ထန်းတုံး စသည်တို့ကို အခေါင်း
တွင်း ယမ်းသွတ်၍ စနက်တံတပ်ကာ မီးရှိ.ပစ်လွတ်ခြင်းကို ဒုံးလွတ်သည်ဟု
ဆိုသည်။ ဤသို့လွတ်ရာတွင် (၁) အဝေးလွတ် (၂) အမြင့်လွတ် နှစ်မျိုးရှိ

သည်ကို သတိပြုမိသည်။ အဝေးလွှတ်လိုသော် ဒုံးကို လူည်းဘီးတပ်၍ ရှိ လွှတ်ရသည်။ အမြင့်လွှတ်လိုသောအခါ ငြမ်းဆင်၍ ဖိုးသို့ရွယ်ကာ ရှိ လွှတ်ရသည်။ ရပ်သူရွာသားတို့သည် ဒုံးလုပ်ပြီး၍ ဒုံးလွှတ်မည့် မြေကွက်လပ်သို့ ရပ်ရွာအလိုက် လူစုလူဝေးနှင့် လာကြသောအခါ မိမိတို့၏ ဒုံး ကောင်းကြောင်း ကို သီချင်းဆို၊ သံချုပ်ထိုး၍ ကခုန်ကာ လာကြသည်။ မိမိတို့ ထမ်းလာသော ဒုံးပေါ်တွင် တောင်သူကြီးရပ်၊ ဖိုးသူတော်ရပ်၊ မီးကွက်ရပ်၊ တောက်တဲ့ရပ် စသည့် မိမိတို့နှစ်သက်ရာ အရပ်တို့ကို လုပ်၍ ဒုံးစီးရပ်အဖြစ် တင်ဆောင် ခဲ့ကြသည်။

ယင်းအရပ်တို့ အကြောင်းကို ရယ်ပြီးစဖွယ်လည်းကောင်း၊ တစ်ဖက်သားကို ချိုးနိုမ်၍လည်းကောင်း၊ ချိုးမြှောက်၍လည်းကောင်း စီကုံးကာ သီဆိုကြသည်။ အချို့ပုဂ္ဂိုလ်များသည် ဒုံးချင်း အဆိုအကများကို စွဲလမ်းကြသဖြင့် ရဟန်းဘဝသို့ ရောက်သည့်တိုင်အောင်လည်း တိတ်တိတ်ခိုး၍ သီဆိုကခုန်ပုံကို သာ်ဗောဓရာတော်စကားပုံတွင် ဖတ်ရဖူးသည်။ ဤစကားပုံပါစကားအနည်းငယ်ကို ထုတ်ဖော်ပြလိုပါသည်။ ဒုံးချင်း၏သဘောနှင့် ဆိုပုံကပုံသဘောတို့ကို အနည်းအကျဉ်း ရိုပ်စိနိုင်ရန်ရှိပါသည်။

“နိုက္ခမခင်ကြီး (တောထွက်ဘုန်းကြီး) သည် တစ်ကိုယ်တည်း ငါ ချည့်၊ သူတစ်ပါးမရှိဟု၊ ပျင်းရိသည့်အလျောက်ဖြင့်၊ လက်ဖျောက်နှင့် စည်းချ လျက်၊ ခြေမကို ချက်နှင့် နင်းပြီးလျှင် ဒုံးသီချင်းဆိုသည်မှာ . . .

ဘဘဘဘတဲ့ညာညာ
ကျူပ်မီးရွှေဝါ တိမ်ကိုထိုးမယ်
စိုးရိမ်လှပါ
သီကြားမင်းကြီးခင်ဗျာ
ကျူပ်မီးရွှေဝါ တိမ်ကဆင်းအောင်
နင်းချလိုက်ပါ။”

ဤပုံသဏ္ဌာန် ဒုံးသီချင်းအပြင် ဖိုးသူတော်ဦးမင်း၊ လူဦးမင်း စသောစာဆိုများ သီကုံးလေ့ရှိသည့် ဒုံးချင်းများလည်း ရှိသေးသည်။ ယင်းဒုံးချင်းမျိုးကို ဦးပုံညာလည်း သီကုံးခဲ့သည်။ သို့သော် ယခုအခါ ယင်းဒုံးချင်းမျိုး ဆိုသည်ကိုလည်းကောင်း၊ ကသည်ကိုလည်းကောင်း၊ မကြားဘူး၊ မတွေ့ဘူးပါ။ ဝဇ္ဇာရုပ္ပါဒီ ဦးဖိုးစိန် ရေးသော **အညောင်းပြေ အားတိုး ကစားမျိုးစာအုပ်** တွင် အနည်းငယ် ညွှန်ပြထားသည်ကိုသာ တွေ့ရပါသည်။ သူ၏အညွှန်းမှာ ဤ ဒုံးချင်းကို ဆိုသောအခါ လက်သီးလက်မောင်းတန်းလျက်၊ ခြေက သိုင်းကွက်ကျအောင် နင်း၍ ရှေ့တိုးနောက်ငင် ပြုလုပ်ရသည် ဟု ဖြစ်ပါသည်။

ဦးပုညသည် ခေတ်သဘောနှင့်အညီ ဒုံးချင်းများကို သီကုံးခဲ့သည်။ ဒုံးဖွဲ့များတွင် ဦးပုညကို စောင်းချိတ်၍ ဘယ်နှင့်ရေးသည် ငပါတ်စည်း၊ ဆန်တစ်ပြည် တေးတစ်ပုဒ်ပဲ ဟု သီဆိုကြေကြောင်း စကားစဉ်ရှိသည်။ ရှမ်းကြက်သွန်ဖြူ။ မှတ်ဆိတ်မွေးနှင့်၊ စာရေးတော်ကြီး ကိုဦးကာ ဟု ဦးပုညက သူတစ်ပါးကို စောင်းချိတ် သီကုံးကြောင်းလည်း အပြောအဆို ရှိပါသည်။ သို့သော် ပျော်ပွဲချင်ပွဲ ကိစ္စမျိုးဖြစ်၍ ပြောမနာ ဆိုမနာ ရယ်စရာ ပြီးစရာများပင် ဖြစ်ခဲ့ပုံရပါသည်။ ဤသံချုပ်ကလေးများထက် ရယ်ဖွယ် မြှေးဖွယ်ဖြစ်သော ဒုံးချင်းမျိုးကိုလည်း ဦးပုည ရေးသေးသည်။

သူရေးသော ယောကျိုးကလေးရှပ် ဒုံးချင်းတစ်ပုဒ်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

လေးကျွန်းဦးကိုင် မဏ္ဍာ်စက်မှာ
ကုန်းဘောင်အောင်ချက် တိုင်းကြီးရှင်း။
ဘုန်းတော်တော်လို့ နောက်မှပေါ်
သုံးခါလည်ကျော် သူငယ်တမ်းမို့
ပေါက်လွှာတ်ဗလ္မာ့မွေး မွေးအောင်ကြမ်းချည့်
ရွယ်မတူ ဘယ်သူစမ်းမလဲ
လမ်းရှေ့ကထွင်း။
ရွှေလမင်းကျား ဘကြီးသား
လွတ်ရာရှားဟဲ့ သွားလာစေ
ယွန်းတန်းအောင်ဖြေ ရပ်မျှုံမှုံးက
ပွဲတော်ဦးမို့ ဖူးမဲ့လာ
ရန်မျိုးဆုတ်ခွာ ဝေးကရှင်းရှင်း။
မိန့်တော်အပ်လို့ လက်မှတ်ဆောင်
သူငယ်ငါမောင် လိုသရွှေ့
ဘယ်နေ့ဘယ်ရက် မရွှေးချယ်
ဘယ်နယ်ဘယ်ခွာ ဘယ်အရပ်လို့
ကမ်းမသတ်ဘူး စိတ်ကြိုက်ရာ
ပျိုခင်ကညာ ရင်စို့စို့
နှုံထိန်းလုပ်ဖို့ ကောက်ယူစေ
နှုံမှာတို့ရွှေ့ ရွှေးဆက်လို့သွင်း။
ဝါဝါဝင်းတဲ့ ကြော့ရှင်းပြာဖြူ။
သိမ်းပိုက်တော်မူမယ်လေး။

ဇေးဟွေ့ မယ်ဖြူ။
 မြနှေ့ကြို။ ဘုပ္ပခက်မှာ
 တေး ဆက်လို့မြိုင်မြိုင်
 သံတိုင်နှင့်ထဲ။
 မအိပ်လို့
 မငိုအောင် အပျို့ပိုက်မယ်
 အသားပံ့ သူငယ်ကြိုက်ကို
 သွားကိုက်လို့ခဲ့။ ။ (၁၉၆၃။)

စကားတစ်လုံး၏ ဖြစ်စဉ်

ဇာတ်တူသားကို စား၍ ဟသံ့ကိုးသောင်း ပျက်ရသည် ဟူသော စကားကို ယခုအခါ ကျွန်ုပ်တို့သည် အလွယ်တကူ ကောက်ကာင်ကာ ပြော ဆိုနေကြပြီ။ ရေးသားနေကြပြီ။ ဇာတ်တူသား ဆိုသော သဒ္ဓါသုံးခုသည် ဝေါ ဟာရတစ်လုံး ပုဒ်တစ်ခု ဖြစ်နေလေပြီ။ သူ့ကို အဘိဓာန်တွင် စကားတစ်လုံး အနေဖြင့် ထည့်သွင်း အနက်ဖော်ထားသည်ကို နှောင်းခေတ်ထုတ် ယူဒသန် ၏ မြန်မာအင်လိပ်အဘိဓာန် စာအုပ်များတွင် တွေ့နေရလေပြီ။ သို့သော်လည်း သူ၏ ဘဝဖြစ်စဉ်ကား ရွှေ့လျားပြောင်းလဲမှုတို့နှင့် ပြည့်စုံခဲ့သည်။

မိုးဦးကာလ မိုးရွာသောအခါ အားသတ္တဝါများ မြှုံးထူးပျော်ပါးကြ သည်။ အတန်ကြာလျှင် အားမသည် အားဥတို့ကို ဥသည်။ ထိုအားဥတို့မှ အား တစ်ပိုင်း ငါးတစ်ပိုင်းခေါ် အားလောင်းကလေးများ ပေါက်ကြရသည်။ ထို အားလောင်းကလေးများသည် နေပူမှု၊ ရေခန်းမှု၊ ရေစီးထဲမျောပါမှု စသော အန္တရာယ်တို့နှင့် ကြံးကြံးကြရသဖြင့် များစွာ ပျက်စီးကြရသည်။ အနည်းငယ် သာလျှင် အားသူငယ်ဘဝသို့ ရောက်ကြရသည်။ ထို့ကြောင့်လည်း ကံကောင်း မှ အားလောင်း အားဖြစ်မည် ဆိုသော စကားပုံ ပေါ်ပေါက်ရခြင်းဖြစ်သည်။ ဤ အားသတ္တဝါ၏ ဘဝဖြစ်စဉ်သည် အချို့သော ဝေါဟာရ စကားလုံးတို့၏ ဘဝဖြစ်စဉ်နှင့် အလွန်တူလေသည်။ ဇာတ်တူသား ဆိုသော ဝေါဟာရစကား လုံး၏ ဖြစ်စဉ်သည် ဤအားသတ္တဝါ၏ ဖြစ်စဉ်နှင့် အထူးတူသည်ဟု ထင်မှတ် မိသည်။

ပထမဦးစွာ ဇာတ် ဆိုသော စကားလုံးကို ကျွန်ုပ်တို့ လေ့လာကြည့် ပါစို့။ အိန္ဒိယယဉ်ကျေးမှုနှင့် မတွေ့ရသေးခင် ရှေးအထက်ကျော်ကာရီက ကျွန်ုပ်တို့ မြန်မာစကားတွင် ဇာတ်ဆိုသော စကားလုံး မရှိနိုင်။ ကျွန်ုပ်တို့သည် အိန္ဒိယတိုင်းသားတို့ကဲ့သို့ (၁) ပုဂ္ဂိုလ်မျိုး (၂) မင်းမျိုး (၃) သူကြွယ်မျိုး (၄)

သူဆင်းခဲ့မျိုး ဟူ၍ ဘတ်ခွဲခြားသော အလေ့အကျင့်ကို နားလည်သုံးစွဲခဲ့ပဲ မရ။ ထို့ကြောင့် အီနှီယယ်ကျေးမှုနှင့် ကြိုက်ကြံလာသောအခါ ဤဘတ်ခွဲ ခြားမှုကို မြန်မာစကားနှင့် မပြောတတ်သောကြောင့် အီနှီယစကား ဘတိ ကို ယူကာ ဘတ် ဟူ၍ နာမသတ်ဘာသာပြန်ဆိုခြင်းဖြင့် မြန်မာစကားတစ်လုံး ကို တီထွင်ခဲ့ရလေသည်။ မြန်မာဘာသာတွင် မျိုးရိုး ဆိုသော စကားလုံးရှိ သည်။ ဘတိကို မျိုးရိုးဟု မြန်မာပြန်လျှင် ဖြစ်နိုင်သည်။

သို့သော်လည်း ဘတိဆိုသော သဒ္ဓါတ်ငုတ် ကိန်းအောင်းနေသည့် ဘတ်နိမ့်၊ ဘတ်မြင့်၊ ပုဂ္ဂိုလ်းဘတ်၊ ခတ္တိယဘတ် စသော အနုသယ သဘော တရားတို့ကို မျိုးရိုး ဆိုသော မြန်မာစကားက မထွန်းပြနိုင်ပေ။ ထို့ကြောင့် ပါဋ္ဌားပို့ ဘတိကိုပင် ဖျက်၍ ဘတ်ဟု မြန်မာစကားလုံးတစ်လုံးအနေဖြင့် ထွင်လိုက်ရခြင်းဖြစ်လေသည်။

ယင်း ဘတ်ဆိုသော စကားလုံးကို ရရှိပြီးနောက် ဘတ်တူ ဆိုသော စကားလုံးကို မြန်မာတို့ တီထွင်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ လူမျိုး ၏ အတွေးအကြံ၊ ဆက်ဆံပြုမှုမှုတွင် ဘတ်ဆိုသောသဘော မရှိခဲ့ဖူးသည့် မြန်မာအဘိဓာန်တွင် ဘတ်တူ ဆိုသော သဘောတရားနှင့် ဝေါဟာရသည် လည်း ရှိနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ယင်းသဘောတရားနှင့် ဝေါဟာရတို့ကိုလည်း မြန်မာတို့ သည် အီနှီယယ်ကျေးမှုမှ ရယူလက်ခံ သုံးစွဲရမည် ဖြစ်လေသည်။ ဤသို့ သဘောပိုက်ကာ ရှာဖွေလေ့လာကြည့်သောအခါ ဘတ်တူ ၏ သမိုင်းကို အောက်ပါအတိုင်း တွေ့ရပေတော့သည်။

မြန်မာတို့သည် ငါးရွှေငါးဆယ် နိပါတ်တော်ကို လေ့လာ ဖတ်ရွတ် ကြားနာခဲ့သည်မှာ ကာလတောင်တာ ကြာမြင့်လှလေပြီ။ ပုဂံမြို့၊ ရှားရားတို့ ၏ နံရံတွင် ငါးရွှေငါးဆယ် ဘတ်ရပ်ပုံများကို ကမ္မာည်းစာနှင့်တကွ အမြောက် အမြား တွေ့နေရခြင်းက သက်သေခံလျက် ရှိပေသည်။ ထိုဘတ်တို့မှ ကျွန်ုပ် တို့သည် အတွေးသစ် အကြံသစ် မြောက်မြားစွာကို ရခဲ့ပြီ။ အခေါ်သစ် အဝေါ သစ် စကားလုံးသစ် မြောက်မြားစွာကိုလည်း ရခဲ့ပြီ။ ယနေ့ မြန်မာယဉ်ကျေးမှု သည် ၅၅၀ ယဉ်ကျေးမှု ဖြစ်သည်ဟူ၍ ဆိုလျှင်ပင် မှားနိုင်မည်မဟုတ်ဟု ထင်မိပေသည်။ ယခု ကျွန်ုပ်တို့ လေ့လာနေသော ဘတ်တူ ဆိုသော ဝေါဟာရ သည် ဤ ၅၅၀ ဘတ်တို့မှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပေသည်။

၅၅၀ တွင် ခုံးရွာအောင် သစ္စာပြခဲ့သည့် မစွဲဘတ် ရှိသည်။ ယင်း မစွဲဘတ်လာ သစ္စာစကားကို ငါးရွှေငါးဆယ် မြန်မာပြန်တွင် ဤသို့ တွေ့ရ သည်။

ငါသည် ဓာတ်တူဖြစ်သော သတ္တဝါတို့ကို စားတတ်သော အမျိုးခြံ ဖြစ်၍ ဆန်လုံး (နှမ်းစွေ) ပမာဏရှိသော ငါးကို အစပြု၍ စားဖူးသော မည်သည်မရှိ။

ဤမြန်မာပြန်အတွက် ပါဋီမှာ ဤသို့ဖြစ်၏။

မယာ သမာန ဓာတိကာန် ခါဒန္တာနေ နိုဗ္ဗိုးတွာ တဏ္ဍာလ ပမာန်ပို မစွဲ အာဒိုကတွာ ခါဒိုတ ပုဇွဲနာမ နတိုး။

ဤစာပိုဒ်နှစ်ရပ်ကို နှိုင်းရည့်ကြည့်လျင် ပါဋီပုံးရင်း သမာနဓာတိက မှ ဓာတ်တူ ဆိုသော မြန်မာစကား ပေါက်ဖွားလာပုံးကို အလွယ်နှင့် တွေ့နိုင် ပေသည်။

ကောင်းပြီ။ ကျွန်ုပ်တို့သည် **ဓာတ်တူ** ဆိုသော ကပြားစကား ကိုတို့မ ဝေါဟာရကို ရကြပြီ။ **ဓာတ်တူသား** ဆိုသော ဝေါဟာရကိုလည်း ဤသို့ပင် ပါဋီမှာ ခံယူမွေးစားလေသလား။ ဆက်လက် လေ့လာကြညီးစိုး။

ရှေးဝယ်မယွင်း

မင်းပေါရီသာဒ်၊ ဗြဟ္မာဒ်ရာဇာ

အာနန္တာနှင့်၊ ဟသာကိုးသောင်း

ထိုအပေါင်းတို့

တိမ်းစောင်းတရား၊ ဓာတ်တူသားကို

စား၍မျှချာ၊ ပျက်စီးကြ၏။

ဤကဲ့သို့ မန်လည်ဆရာတော်ဘုရားသည် မယေဇာဝလက်းသစ်တွင် ညွှန်ပြခဲ့သည်။

မဟာသုတသောမဓာတ်တွင် ဓာတ်တူသားကို စား၍ ဟသာကိုး သောင်း ပျက်စီးရပုံ အထွေးဖွံ့ဖြိုးကို တွေ့ရသည်။ ယင်းဓာတ်လာ ဆီလျော်ရာ ပါဋီစာပိုဒ်တို့မှာ ဤသို့ဖြစ်သည်။

(၁) ဟံသာ သကဓာတိကာန် မံသံ ခါဒိုတွာ အပွဲထာမာ ဓာတာ။

(၂) ဇေမေဝ တုဝန္တာ ယထာ ဇတော ဟံသာ အသက္ကား သကဓာတိက မံသံ ခါဒိုသံ။ တထာတုံပို ခါဒသံ။

ယင်းစာပိုဒ်တို့ကို မြန်မာပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ဟသာတို့သည် မိမိနှင့် ဓာတ်တူတို့၏ အသားကို စားကုန်သော ကြောင့် နည်းသောအား ရှိသည်ဖြစ်ကုန်၏။

(၂) ထိုဟသာတို့သည် မစားအပ်သော မိမိတို့နှင့် ဓာတ်တူတို့၏ အသားကို စားကုန်သကဲ့သို့ ထိုအတူ အရှင်မင်းကြီးသည်လည်း (မစားအပ် သောလူသားကို) စားတော်မူသိ၏။

ဤတွင် ကျွန်ုပ်တို့ တွေ့ရသည်ကား ပါ့။ (၁) ဘတိကာနဲ့မံသံ
(၂) ဘတိကမံသံ ကို ဘတ်တူတို့၏အသား ဟူ၍ ဘာသာပြန်ဆိုထားချက်ဖြစ်
သည်။

ဤ ၅၅၀ ဘာသာပြန်မပေါ်သေးမီ သာလွန်မင်းတရားလက်ထက်
သဏ္ဌာန် ဇွဲ့ခု ခုနှစ်တွင် ၁၉၁၁ ဘတ်တူတို့၏အသား ဟူ၍ ဘာသာပြန်ဆိုထားချက်ဖြစ်
ကုန္တာလဝ္ဗာ တွင်လည်း ဤပါ့၏တို့ကို ဘတ်တူအသား ဟူ၍လည်းကောင်း၊
ဘတ်တူသောအသား ဟူ၍လည်းကောင်း မြန်မာပြန်ထားချက် တွေ့ရသည်။
အင်္ဂလိပ်ဘာသာပြန်ဆရာတို့က The flesh of their kin ဟု ပြန်ဆိုကြ
သည်။

ဤအချက်တို့ကို ထောက်လျှင် ဘတ်တူသား ဆိုသော မြန်မာ့ဝေါ
ဟာရသည် ၅၅၀ ကို ညောင်ကန်ဆရာတော် မြန်မာပြန်ဆိုသည့် ဆင်ဖြာရှင်
မင်းလက်ထက်တိုင်အောင် မပေါ်ပေါက်သေးဟု ယူဆရပေမည်။ ဘကြီးတော်
ဘုရားလက်ထက် တိုင်အောင်လည်း မပေါ်ပေါက်သေးဟု ယူဆလျှင် ဖြစ်နိုင်
စရာအကြောင်း ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘကြီးတော်လက်ထက်
ဆီတွင် ပြုစေသော ဆရာယုဒသန်၏ မြန်မာအင်္ဂလိပ်အဘီဓာန် ပထမပုံနှစ်ပုံ
ချက်တွင် ဤစကားလုံးကို မတွေ့ရသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ထိုနေ့ ထိုရက်တိုင်အောင် ဘတ်တူသား ဆိုသော အား
သူငယ် မဖြစ်ပေါ်သေးချေ။ ဘတ်တူတို့၏အသား၊ ဘတ်တူသောအသား၊
ဘတ်တူအသား ဆိုသည့် အားတစ်ပိုင်း ငါးတစ်ပိုင်းတို့သာ ရှိလေသေးသည်
ဟု ဆိုရပေမည်။ သို့သော် မန်လည်ဆရာတော်လက်ထက်သို့ ရောက်သော
အခါ အထက်တွင် ထုတ်ဆောင်ကိုးကားခဲ့သည့် မာယောဝလက္ာသစ် စာပိုဒ်
အရ ဘတ်တူသား ဆိုသော အားသူငယ်သည် ဖြစ်ပေါ်နေပြီကို သိရသည်။
မည်သည့်အခါက အားသူငယ်ဘဝသို့ ကူးပြောင်းလာသည်ဟူ၍ကား မသိရ
သေးချေ။ ခြေရာခံလိုက်ရန် လိုပေသေးသည်။

ဤသို့ဖြင့် ဘတ်တူသား ဆိုသော စကားတစ်လုံး၏ ဖြစ်စဉ်ကို လေ့
လာကြည့်လိုက်သော် (၁) ပါ့၏စကား ဘတိ မှ ဘတ် ဆိုသော မြန်မာစကား
ဖြစ်ပေါ်လာသည်။ (၂) သမာန ဘတိက မှ ဘတ်တူ ဆိုသော မြန်မာစကား
ပေါက်ပွားလာသည်။ ဤစကား ပေါက်ပွားပြီးနောက် (၃) ဘတိကာနဲ့မံသံ၊
ဘတိကမံသံတို့မှ ဘတ်တူတို့၏အသား၊ ဘတ်တူသောအသား၊ ဘတ်တူ
အသား ဆိုသည့် ပုံစံတို့ ပေါက်ပွားလာသည်။ (၄) ထို့နောက်မှ သုံးရင်း
စွဲရင်း အနည်တိုင် အနှစ်ကျ အရေစစ်ကာ ယခု ကျွန်ုပ်တို့သိနေသည့် ဘတ်
တူသား ဆိုသော ပုံစံသည် သီးခြားပေါ်ပေါက်လာတော့သည်ကို တွေ့ရသည်။

သို့သော် သူ၏ဖြစ်စဉ်သည် ဤတွင် မရပ်သေးပါချေ။ အမှတ်လွှဲ၊ အသိချုတ်၊ အထင်မှားသဖြင့် စကားသစ်တစ်လုံး ပွားလာသည်ကို သူဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ဤသို့ တွေ့ရပြန်သည်။

ဆရာယုဒသန၏ မူလ **မြန်မာအောင်လိပ်အဘိဓာန်** တွင် **ဘတ်တူသား** ဆိုသော ဝေါဟာရ မပါခဲ့ပုံကို ဆိုခဲ့ပြီ။ သို့သော်လည်း ယင်းအဘိဓာန်ကို နောင်းဆရာတို့ ထပ်မံတိုးခဲ့၊ ပုန်းပိရာတွင်ကား ယင်း ဝေါဟာရ ပါလာသည် ကို ဤသို့ တွေ့ရသည်။ **ဘတ်တူသား**: Members of the same caste, family, country အထက်တွင် ဖော်ပြခဲ့သည့် The flesh of their kind နှင့် အနက် တစ်စိတ်တစ်ပိုင်း ကွဲသွားသည်ကို သတိပြနိုင်ကြပါသည်။ **ဘတ်တူသား** တွင် ပါသည့် သား၏ အနက်မှာ ပါ၌ မံသံ ဖြစ်ပါသည်။ အဂ်လိပ် flesh ဖြစ်ပါသည်။ သို့သော်လည်း ဆရာယုဒသန် အဘိဓာန်က ပေးသည့် အနက်အရဆိုသော် သား သည် နတ်သား၊ အမျိုးသား၊ မြို့သား၊ ရွာသား တို့တွင် ပါသည့် ပါ၌ ပုဇွဲ နှင့် အနက်တူသား သား ဖြစ်နေပေသည်။ ဤ သို့ဖြင့် အနက်တစ်စိတ်ကွဲသော စကားသစ်တစ်လုံး ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။

ဆရာယုဒသန် တစ်ဦးသာလျှင် ဤအနက်သစ်နှင့် ဝေါဟာရကို သုံး သည် မဟုတ်။ လယ်တီပလ္လိတ ဆရာဦးမောင်ကြီးသည်လည်း စာဏာကျနိုင်တိ ကျမ်း၊ တတိယတွဲ မျက်နှာ ဘျော်တွင် **ပျားနှင့်ခြေပုန်းတို့သည်ကား** ဘတ်တူ သားတို့ အားထုတ်ဆောင်ရွက်ဖွယ်ဖြစ်သော ကိစ္စတို့၌ တွက်ကပ်ခြင်း မရှိ။ သူထက်ငါ အားထုတ်ကြိုးပမ်းလေ့ ရှိကြကုန်၏ ဟူ၍ ရေးသားရာ၌ ဒုတိယ အနက်ဖြင့် သုံးထားသည်ကို တွေ့ရပေသည်။ ဤကဲ့သို့ အမှတ်လွှဲ၊ အသိချုတ်၊ အထင်မှားခြင်း မျိုးကို ကျွန်ုပ်သည် ငယ်ရွယ်စဉ်အခါကဆိုလျှင် များစွာ အပြစ် ဆိုမိပေလိမ့်မည် ထင်သည်။ သို့သော် လောကသဘာဝတွင် ဤသို့ အမှတ် လွှဲ၊ အသိချုတ်၊ အထင်မှားရာမှ ကောင်းမြတ်သော အကျိုးတရားများ ပွားစီး လာတတ်သည်ကို သတိပြုမိသဖြင့် အမှားပင် ဖြစ်လင့်ကစား အမှားကောင်း ပေတကား ဟု မှတ်ယူမိပေသည်။

ဤများ တစ်လုံးသော မြန်မာဝေါဟာရ၏ နရာမှ ရင့်လာရပုံ၊ မပိုသရာမှ ပိုသလာရပုံ၊ ပွဲဖောင်းရာမှ ကျစ်လစ်လာရပုံ၊ အနက်ရင်းမှ အနက် သစ် တိုးပွားလာရပုံတို့ကို ဖော်ပြချက်ဖြစ်ပါသည်။ ယခုခေတ်တွင် ကျွန်ုပ်တို့ တိတွင်နေသော ခေတ်သစ်ဝေါဟာရတို့သည်လည်း ဤလမ်းစဉ်ကို အနည်း နှင့် အများ လိုက်ကြလိမ့်မည်ကိုလည်း ကြိုတင် မျှော်ခေါ် သိထားနိုင်ကြပါ သတည်း။ (၁၉၆၄)

သာဓရောဂါ၍ အမျှဝေပါ၏

အောင်ဆုဉ်ဘာ၊ မင်္ဂလာဖြင့်
ဆယ်ဖြာလက်မြောက်၊ ဆက်ကာလျောက်ပိမ့်
စိုက်ဆောက်အောင်လံ၊ ဂရိတ်ပြီတိနှင့်
နိုင်ငံအိန္ဒိယ၊ အစိုးရသည်
ဘဝသခင်၊ ဂျော့ဘုရင်နှင့်
ရှင်မိဖုရား၊ မြတ်နှစ်ပါးတို့
တိုင်းကားစိုးစံ၊ ပြည်နိုင်ငံကို
ရှိနာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍
သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ^၁
သင်ဟန့်၊ နာယကရှုံး
ကိုယ်လုံးခြား၍၊ တိုမ်မှုန်မသန်း
လပြည့်ဝန်းသို့၊ ရွှေနှစ်းပေါ်ထက်
နှစ်သက်မြတ်နိုး၊ ဥစ္စာစိုးသည်
တန်ခိုးနေသို့ ထွန်းစေသော်
လွန်ခဲ့သော အနှစ်လေးဆယ်အထက်က ဖော်ပြပါ ထူတိသာ့
မင်္ဂလာဇကပိုဒ်ကို တောရောဖြောပါ ကျောင်းသားကျောင်းသူတို့သည် နှုတ်တက်
ကျက်မှတ် သီဆိုရင့်ကျူးကာ ပဋိမမြောက် ဂျော့ဘုရင်နှင့် မေရီမိဖုရားတို့ကို
သက်တော်ရာကျော် ရှည်စေကြောင်း ဆုတောင်း ဆုယ့်ပြခဲ့ကြရလေသည်။
ခပ်ရေးရေးပင် မှတ်မိပါသေးသည်။ မျက်နှာဖြောမဟုတ်သော ဘောင်း
ဘီဝတ် ပညာဝန်ထောက်တစ်ပါးသည် ဘုန်းကြီးကျောင်း ပရဂုဏ်အတွင်းရှိ
သည့် သာလာယံရောပ်ကြီးတစ်ဆောင်တွင် တည်ထောင်ထားသော ကျွန်းတော်
တို့၏ စာသင်ကျောင်းပေါ်သို့ နောက်ပိတ်ဖိန်ပ်ကြီးကို တဒေါက်ဒေါက်စီးကာ

တက်လာသည်ကို မှတ်မိပါသေးသည်။ ဝတ်ကောင်းစားလှကို တောက်တောက် ပြောင်ပြောင် ဝတ်ဆင်ထားသော ကျွန်တော်တို့ ကျောင်းသားကျောင်းသူတစ်ရာကျော်တို့သည် အထက်ပါ မဂ်လာမေကပိုဒ်ကို သာယာညီညွတ်စွာ သီဆိုရင့်ကျူး၍ အဆိုပါ ဝန်ထောက်မင်းအား ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မောက်အောင် ရှိခိုးပူဇော် ဖူးမြှော်၊ မာန်လျှော့၊ ကန်တော့ခဲ့ရသည်ကို မှတ်မိပါသေးတော့သည်။

ရွှေဘုရင် ရွှေဘုန်း
နေတစ်လုံး ပမာတစ်ခူ
သတ္တဝါကြည်ဖြူ။
ထီးဖြူ။ ထီးနန်းသရုပူ
အုပ်စိုးပိုင်ယူ
ဆရာစိန်တေးသီချင်း
ဘေးကင်းတော်မူ
ဂရိုဏ်တိန်
သာသာကြည်ကြည်ရိုင်းလို့
ဘာလင် ဂျာမာန်တိုင်းကို
မဆိုင်းဘဲ အောင်တော်မူ။

ဇာတ် ဆရာကြီးတစ်ဦးက လူပေါင်းခြောက် ဆယ်ကျော်နှင့် ရွှေက်ထည် ရုကြီး သယ်ဆောင်ကာ နိုင်ငံတော်လေးရပ်သို့ လူည့်လည်ပြီးလျှင် အထက်ပါ တေးကဗျာကို သီကျူး၍ ပထမကဗ္ဗာစစ်ကြီးတွင် ပန်းသပြန့် ပေါင်ရေ လောင်းပြီး အောင်ဆုများ ဝေဝေဆာဆာတောင်းခံခဲ့လေသည်။ လူငယ်ကာလသားများကလည်း သံစုံဘာဂျာသင်စ၊ ပလွှာသင်စ၊ အိုးစည် ဗုံမောင်းသင်စတွင် ဤတေးကဗျာကို သာသာယာယာ တီးမှုတ်သီဆိုကြသည်မှာ လသာ လမိုက်မရှောင် ဖြစ်ပါတော့သည်။ သူဘာ၊ အသုဘာ မရွေးဖြစ်ပါတော့သည်။

အရှင်အင်လိပ် အစိုးရမင်းတို့၏ ဘုန်းတန်ခိုး အရှိန်အစော် အာနှုတ်ကား ကြီးပါပေသည်။ မျက်နှာဖြူအထက်တန်းစားအရာရှိကြီးများကို မဆို ထားဘို့ သူတို့နှင့် ထက်ကြပ်မကွာနောက်တော်ပါးက စစား၍ ပါလာကြကုန် သော ပန်ချာပိုကုလားခေါင်းပေါင်းရည်ပျာတာများကိုပင် ပြားပြားဝပ်ကြောက် ကြရပါသည်။ ဇာတ်ခုံပေါ်မှ ဇာတ်မင်းသားတစ်ဦး သီဆိုသော တေးတို့အစ တစ်ခုကို မှတ်မိပါသေးသည်။ ဘာတဲ့။

ဂတ်တဲ့လေးပေါ်မှာနော်ဗျာ
ကျွန်တော်အငယ်ဆုံးပါပဲ

ပန်ချာပီတွေ ဂိုင်းပါလို့
ကြောက်အား လန့်အားပို့။

ကလေးသူငယ်တို့ဘာဝ ကစားကြရာတွင် လမ်းဘေးတွင် ပေါက်
ရောက်နေသည့် ကုန်းထိကရန်းပင်များကို လက်နှင့်တို့၊ တုတ်နှင့်ထိုး၍ ကစား
ကြပါသည်။ ထိုအခါမျိုးတွင် ပျောတာလာပြီ၊ အီပ်အီပ် ဟုဆိုလေ့ရှိကြပါသည်။
အငိုသန်သော ကလေးများပင်လည်း ပျောတာလာပြီ၊ တိတ်တိတ် ဆိုလျှင်
အငိုတိတ်ကြပါသည်။

ထိုမင်းလာသုဘာ တေးကဗျာများ ကြားတွင် ထိုးထွက်ပေါ်ပေါက်
လာသော တေးမှာကား ရွှေပြည်ကြီးသီချင်းဖြစ်ပါသည်။

ရွှေပြည်အောင်ချာဝေးရသည်တစ်ခါ
နေပြည်တော်ကိုသာ လွမ်းလှပါပေါ့ဘုရား
ဘယ်တော့ခါမှ နီးရပါ
နှစ်းစည်ထိုးနှင့်ကွား။

ဤသီပေါမင်း ပါတော်မူကဗျာကို အရပ်တိုင်းတွင်ပင် သီဆိုကြပါ
သည်။ သို့သော်လည်း မည်သူ၏ ဝါဒဖြန့် ခြေထိုးမှုအတွက်ကြောင့်မသိ။
ဤသီချင်းကို နိမိတ်မရှိ နမာမရှိ အမင်းလာသီချင်းဟုဆိုကာ လူကြီးများက
တိုးတိုးတိတ်တိတ် ပိတ်ပင်တားမြစ်ကြပါသည်။

ထိုသို့ပင် ဖြစ်လင့်ကစား ထိုအခါ၌ပင်လျှင် ရန်ကုန်ကောလို့
သပိတ်ကြီးကို အောင်စည်ရွမ်း၍ မောက်လိုက်ကြရာ တစ်နိုင်ငံလုံး သပိတ်
မောက်မင်းလာကြီး ကူးစက်ပြန့်ပွားသွားပါတော့သည်။ ပညာတတ်ပုဂ္ဂိုလ်
ကျောင်းသားကျောင်းသူကြီးများသည် ဆရာသမား၏ အြိုးအငြင်း၊ မိဘ^၁
ဆွေမျိုးတို့၏ အြိုးအငြင်းကို ခံယူကာ နယ်လေးရပ်သို့ တောထွက်ပြီးလျှင်
နေရှင်နယ်ကျောင်းခေါ် အမျိုးသားကျောင်းများကို တည်ထောင်ဖန်ဆင်းကြပါ
တော့သည်။ ထိုအခါ ကျွန်ုတော်တို့ သီဆိုရင့်ကျူးမှုးနေကျ အောင်ဆုံးသုဘာ
မင်းလာ မောင်းစွဲသည် ဘယ်သို့ရောက်သွားသည်မသိ။ သူ၏နေရာတွင်

Is there a man with soul so dead,

Who never to himself hath said,

"This is my own, my native land"?

စသော အက်လိပ်ကဗျာ ဝင်ရောက်လာပါသည်။ အေ-ဘီ-စီ-ဒီ သင်
ကာစ ကျွန်ုတော်တို့မှာ အသံမပို့၊ အဓိပ္ပာယ်လည်း မသိဘဲနှင့် ဤကဗျာကို
အထပ်ထပ်အကြမ်းကြမ် သီဆိုခဲ့ကြရာ ယနေ့ထိအောင်ပင် အထက်ပါ အစအန
ကလေးကို မှတ်မိလျက် ရှိပါသေးသည်။

ထိအခါ မစွဲတာမောင်မိုင်းက ရာဝောင်ကားချပ်တစ်ချပ်ကို ရေးဆွဲသည်တွင် ပါဝင်သော သပြန်ချိန်မှာ တင်ရန်ပန်းတွေက များပါဘီသနဲ့၊ ဖော်ရှိန် အက်လန်နန်းမြေသွားတို့ကိုတော့ ဆိုသော အပိုဒ်ကလေးမှာ ကျွန်တော့ မှတ်ဉာဏ်ထဲတွင် စွဲလျက် ကျွန်နေပါသေးသည်။ အက်လန်နန်းမြေမှ အပြန်တွင် ဦးထွန်းရှိန်ကွယ်လွန်သွားရှာသည်။ သူ၏ ဓာတ်ပုံကို The Late U Tun Shein ဟူ၍ ကမ္မည်းတပ်ကာ ကျွန်တော်တို့ အမျိုးသားကျောင်းတွင် ဆွဲချိတ် ထားသည်ကို မှတ်မိမြင်ယောင်နေပါသေးသည်။

ဝံသသနတရားဟော ပုဂ္ဂိုလ်ကြီးများ နယ်လှည့်ဟောကြပါသည်။ ကျွန်တော်တို့က စည်တော်ရွမ်း၍ ရွှေထီးမိုးကာ ကြိုဆိုကြပါသည်။ ဦးဥထဲမ ကိုယ်တော်၊ ဦးချစ်လိုင်း၊ သာယာဝတီ ဦးပုံ၊ သူတို့ဘာကို ဟောကြပြောကြပါသလဲ။ အကြမ်းမဖက်ရေး၊ အဟိုသတရား၊ နန်းကိုအော်ပါရေးရှင်းခေါ် အစိုးရ နှင့် မပူးပေါင်းရေးတရား၊ နှင့်ငံခြားပစ္စည်းသပိတ်မောက်ရေးတရား။ လိုက်နာ ဆောင်ရွက်ဖို့ရန် လွယ်ကူမယောင်ယောင်။ အလွန်လှချင်သော ကျွန်တော်တို့ တစ်တွေ အက်လိပ်ဆံတောက်ကို ပယ်၍ ခေါင်းတံ့ရိတ်ကြပြီ။ ထောင်ထွက် လိုလို၊ ဘာလိုလို။ နှင့်ငံခြား အထည်အလိပ်၊ အနုအယ်း၊ အလှအပများကို သပိတ်မောက်ကြပြီ။ ပင်နီအကျိုးနှင့် ယောလုံချည်ကို ဝတ်ဆင်ကြပြီ။ ဆီသည် လိုလို၊ ဆီးပေါင်းသည်လိုလို။ ထိုအခိုက်တွင် ရပ်ကြီးစင်ဆရာ မောင်ထွန်း ဆိုသူ၏ ဓာတ်ခုံပေါ်မှ ရုပ်သေးမင်းသမီးက ကိုထွန်းလင် ကျေမဆင်

ယောပုဆိုး ခါးပုံထိုး ဝယ်ပေးမရှင်
မောင်နှုန့်ခုံ ခရီးထွက်လျှင်
စီးကရက်ကိုပယ်ကြပါစို့ရှင်။

စသည်ဖြင့် သီခိုက်ဘာ ကျွန်တော်တို့အား အားပေးအားမြောက်ပြုလျက်ရှိပါသည်။

ဟိုတစ်ဖက်တွင်ကား အစိုးရဘက်သားများ၊ သူငြေးသူကြွယ်များ စသော အချို့သော ပုဂ္ဂိုလ်တို့သည် **နိုဝင်ဘူး** ဟူသော ဘွဲ့ထူးများကို တိုင်းသူပြည်သားများထံမှ ခံယူကာ ဘုန်းတန်ခိုးကြီးလျက် ပစ္စည်းဥစ္စာ တိုးတက်နေကြလေသည်။ တို့မီးရှို့မီးလုပ်လျက်နေကြပေသည်။

ထောင်တံ့ခါးကြီးကို ဖွင့်လျက် ဝံသသနခေါင်းဆောင်များသည် မဂ်လာစည်တော်ရွမ်းသံ နာခံကာ ထောင်နန်းစံကြုံလေသည်။ ဦးဥထဲမ၊ ဦးချစ်လိုင်း၊ ဦးပုံ၊ သူတို့သည် နောက်လိုက် ပိုလ်ပါတို့ လက်ထဲတွင် ဘာလက်နက် အပ်ခဲ့ကြပါသလဲ။ အဟိုသနက်လက်၊ နန်းကိုအော်ပါရေးရှင်းလက်နက်၊ ကိုယ်

ကျင့်တရား လက်နက်၊ ခြိုးခြီးရေးလက်နက်၊ ညီညွတ်ရေးလက်နက်၊ ပညာရေး လက်နက်၊ သည်းခံရေးလက်နက်။

ညီညွတ်ကြပါသလား။ မညီညွတ်ကြ။ အကဲ့ကဲ့ အပြီပြီ။ နှစ်ဆဲ့တစ် ဦး၊ လိုင်ပုဂ္ဂိုလ်၊ မော်မြင့်မြီ။ အကဲ့ကဲ့ အပြီပြီ။ သို့သော်လည်း ကဲ့လျက်နှင့် လည်း တဲ့နေကြလေသည်။ အကဲ့ထဲမှ အတွဲ၊ တိုင်းပြည်လူထုကား ရည်မှန်း ရင်းပန်းတိုင်ကို ရေးရှု၍ ချိတက်လျက်။ ခေါင်းဆောင်များ တဖွဖို့ဟော၊ တတေတတေပြောကာ ပေးအပ်ခဲ့သော လောဘချုပ်တီးမှုလက်နက်၊ ဒေါသ ချုပ်တီးမှု လက်နက်၊ မောဟချုပ်တီးမှု လက်နက်များကို ကိုင်ဆောင်ချိတက် လျက်။

စပ်ကြားတွင် ဖြစ်ပေါ်သော နိုင်ငံရေးကိုကား အများသိမ့် မှတ်မိုက် ဆဲပင် ဖြစ်၍ ပေယျာလကန်ပါအံ့။ သို့သော် နောက်ဆုံးတွင်ကား အသက်အိုး အိမ် စည်းစိမ်မြှုံး မချောက်မချား အပျက်အစီးမများဘဲနှင့် ပထမရည်မှန်း ရင်းစွဲ ပန်းတိုင်ကို ကျော်လွှန်ကာ အချုပ်အချာ အာဏာပိုင်လွတ်လပ်ရေးကို ရခဲ့ကြလေပြီ။ သာဓာ၊ သာဓာ၊ သာဓာ။ အမျှ၊ အမျှ၊ အမျှ။ (၁၉၆၂။)

ခေတ်စမ်းစာပေပေါ်စက (အနှစ် ၂၀ ကျော်ခဲ့ပြီ)

၁၉၃၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာပြန်ပွားရေးအသင်းက ကြီးမှား ထုတ်ဝေ၍ ခေတ်စမ်းပုံပြင် စာအုပ်ထွက်လာသည်။ စုဆောင်းတည်းဖြတ်သူ ကား ပါမောက္ခ ဦးဖေမောင်တင်တည်း။

ဦးဖေမောင်တင်ကား မြန်မာစာကို ဖြတ်သူအစိုးရတို့ အသိအမှတ် မပြုလျှင် မနေ့နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာစာကို တက္ကသိုလ်မှာ သင်ရအောင် စာကောင်းပေကောင်းတို့ကို ထုတ်ပြနိုင်ပါမည်လားဟု ဖြတ်သူ တို့က တောင်းဆိုသည်။ ဦးဖေမောင်တင်က ပျို့လက်ာ၊ ရာဇ်၊ မော်ကွန်း၊ ကမ္မည်း ကျောက်စာတို့ကို ရှာဖွေတည်းဖြတ်ကာ ထုတ်ပြလိုက်သည်။ ရှေး စာဟောင်းရှိသည်ကား မှန်၏။ ခေတ်မိသော စာမရှိသေးတကားဟု ဆိုကြပြန် သည်။ ဟုတ်ပေ၏။ ချို့တဲ့ချက်ရှိလျှင် ဖြည့်စွက်ရပေမည်။ ဖြတ်သူတို့၏ ဝေဖန်မှု မှန်ပေသည်။

သူတို့ကို စိတ်ဆိုးနေရန် မဟုတ်ပေ။ စိတ်ဆိုးနေ၍ မပြီး။ ထို့ကြောင့် ဦးဖေမောင်တင်သည် မိမိ၏ တပည့် ကျောင်းသားတို့အား ခေတ်မိစာပေများ ပြုစုကြရန် တိုက်တွန်းနှီးဆော်အားပေးလေသည်။ ဦးစိန်တင် အမှားရှိသော တပည့်တို့သည် ဆရာ၏ ခိုင်းစေမှုတာဝန်ကို ကျိုးနံစွာ ထမ်းယူကာ ခေတ်မိ စာပေကို မိမိတို့စွမ်းသမျှ ပြုစုကြသည်။ ထိုသို့ ပြုစုကြ၍ ၄၊ ၅ နှစ်ခန်း ရှိသောအခါ ဦးဖေမောင်တင်သည် ခေတ်မိစာပေကို တစ်စုတစ်ပေါင်းတည်း ရှိက်နိုပ်၍ ထုတ်ပြရန်သင့်ပြီဟု ယူဆလေသည်။ ထိုသို့ ထုတ်ပြရနှုန်း ရည်ရွယ် ချက်အကြမ်းအားဖြင့် နှစ်ရပ်ရှိလေသည်။

(၁) မြန်မာစာကို ခေတ်မိအောင် လုပ်နိုင်ပါသည်ဟု ဖြတ်သူတို့ကို ပြရန်နှင့်

(j) ခေတ်မီအောင် လုပ်ထားသော မြန်မာစာကို ဖတ်ကြစမ်းပါဟု မြန်မာတို့ကို တိုက်တွန်းရန် ဖြစ်ပေသည်။

ထို ခေတ်စမ်းပုံပြင်စာအုပ် ထွက်လာသူ၏ သူ့ဝယ်ဖတ် ငါဝယ်ဖတ် နှင့် ခဏအတွင်းမှာပင် တိုင်းပြည်တွင် ပြန်သွားသည်။ ဗြိတိန်ကျွန်းသို့ပင် လည်း ရောက်သွားသည်။ ထိုအခါ လန်ဒန်တက္ကသိုလ်တွင် မြန်မာစာပို့ချလျက် ရှိသော အဘိဓာန်ကျမ်းပြုပုဂ္ဂိုလ်ကြီး ဒေါက်တာ ရျှား၊ အော် စတီးဝပ်က ထိုစာ အုပ်ကို ကောင်းစွာလေ့လာ၍ ဝေဖန်စာရေးလေသည်။ စာရေးသူတို့၊ ဝါနှေး၏ အနည်းငယ်ချို့တဲ့လျက်ရှိသည်ကို ဖော်ပြပြီးသည်၏၏ နောက်၌ကား ချိုးမွမ်း စကားကိုသာ ပြောလေသည်။ ဗြိတိသူတို့အထဲတွင် ထိုပုဂ္ဂိုလ်သည် မြန်မာပညာရှိဖြစ်သည်။ သူ့ပြီးသူ၏ အားလုံးပြီးတော့သည်။ ထိုကြောင့် ပါမောက္ခိုးဖော်တင်တင်၏၏ ပထမရည်ရွယ်ချက်မှာ အောင်မြင်လေတော့သည်။ ဦးဖော်တင်သည် မြန်မာလူ့ယောက်မှား ပျို့လက်းသင်ကြားရုံနှင့် ကိစ္စမပြီးသေး။ စကားပြေကိုလည်း နိုင်ရမည်ဟု ယုံကြည်သော ညက်ကြီးရှင်ဖြစ်သည်။ ထိုကြောင့် ကျောင်းသားများ ဖတ်ရှတ်လေ့လာရအောင် ဦးကုလား ရာဇဝင်စသော စကားပြေကျမ်းကြီး ကျမ်းငယ်တို့ကို ရှာဖွေကူးယူပုံနှင့်ကာ ပြဋ္ဌာန်းလေသည်။ ထိုကြောင့်လည်း ထိုခေတ်က ကျောင်းသားများ စကားပြေကို အရေးအသား နိုင်ကြခြင်းဖြစ်တန်ရာသည်။ ရေးဟောင်းလက်းစကားပြေကို တတ်ရုံနှင့်လည်း ကိစ္စမပြီးသေး။ လက်ရှိအခြေအနေကို ဖော်ပြသည့် ခေတ်မီလက်းစကားပြေ တို့ကို ဖတ်ရှုလေ့လာခွင့်ရပါမှုလည်း ကျောင်းသားတို့မှာ တစ်ဖက်သတ်တစ်ပေါင်ကျိုးဘဝမှ လွတ်၍ လူစဉ်မီ လူတမ်းစွေ့မည်ဟု ယုံကြည်သည်။ ထိုကြောင့် ပါမောက္ခိုးဖော်တင်သည် ခေတ်စမ်းပုံပြင်စာအုပ် ကို ကျောင်း သုံးစာအုပ်အဖြစ် ပြဋ္ဌာန်းလေသည်။ (ထိုသို့ ပြဋ္ဌာန်းသော်လည်း ထိုစာအုပ်မှ ထွက်ပေါ်သော အကျိုးအမြတ်ကို ဦးဖော်တင်သွေ့မည်မဟုတ်။ စာရေးသူ တို့လည်း မယူ။ ကြိုသို့သော ခေတ်မီစာအုပ်အမျိုးမျိုးကို ဆက်လက်ထုတ်ဝေကာ မြန်မာစာပေ တို့ပွားရေး ဆောင်ရွက်နိုင်အောင် မြန်မာပြည်ပညာ ပြန်မွားရေးအသင်း က အကျိုးအမြတ်ခံစားသည်။) ခေတ်စမ်းပုံပြင်စာအုပ်သည် တစ်ပြည်လုံးသို့ ပုံးနှံသွားလေပြီ။ ကျောင်းသူကျောင်းသားအများ ဖတ်ရှတ်လေ့လာကြ၍ နှစ်ခြိုက် ချင်ပြီးစွဲလမ်းကြလေပြီ။ ဦးဖော်တင်၏၏ ဒုတိယရည်ရွယ်ချက် အောင်ပြီ။

သို့သော်လည်း ခေတ်စမ်းစာပေ၏ ဘဝခရီးစဉ်သည် ယခုပြောသကဲ့သို့ ချောမောခဲ့သည် မဟုတ်ပေ။ (၁) အသစ်တီထွင်သည်ကို ရိုးသားစွာနှင့် ကြောက်တတ်သော ရေးဆန် လူတစ်စုံနှင့် (၂) အသစ်တီထွင်သည်ကို မနာလို

မှန်းထားတတ်သော လူဖျင်းလူည့်တစ်စုတို့သည် တီးတိုးတစ်မျိုး ကျယ်ကျယ် တစ်မျိုး နှုတ်ဖြင့် တစ်မျိုး လက်ဖြင့်တစ်မျိုး ကဲ့ရဲ့သြို့ဟု စကားတင်းဆိုကြ လေသည်။ ထိုသို့ စကားတင်းဆိုနေသည့်အထဲတွင် ရှုံးရေးကို မျှော်ခေါ်တတ် သော ပညာရှင်တစ်စုကမူ အတွင်းသာချိုးမွမ်းအားပေးလေသည်။ ထိုနှစ်ဖက် သော စကားတို့ကို ထိုခေတ် ထိုအခါက အများအစား ကြားခဲ့ရ ဖတ်ခဲ့ရလေ သည်။ အချို့ကို ယခုအခါ ပြန်လည်ရှာဖွေရရှိသဖြင့် နောင်လာနောက်သားတို့ ပြန်လည်သုံးသပ်ကာ ချင့်ချိန်နိုင်ကြစေရန် ဤတွင် စုပေါင်းဖော်ပြကြပါသည်။

ဤဆောင်းပါးတို့တွင် သိပ္ပံ့မောင်ဝါ၏ ဆောင်းပါးလာ ဤစာပိုဒ်ကို သတိပြမိကြပေလိမ့်မည်။ **ဆရာတင်ကား ခေါင်းမာသော တစ်ဖက်သတ်ဆရာ မဟုတ်။ ကောင်းသော နည်းလမ်းများကို အမြှုလိုက်နာရန် အသင့်ရှိပေသည်။** ဤကား ပါမောက္ဗ ဦးဖေမောင်တင်၏ လက်ဦးတပည့်ကြီး ဦးစိန်တင်က မိမိ၏ ဆရာ သဘောထားကြီးပုံကို အတိုဆုံး အကောင်းဆုံးချိုးကျူးလိုက်ခြင်း ဖြစ်ပေ သည်။ မှန်ပေသည်။ ဦးဖေမောင်တင်သည် ဤတိသျ္ဌအရှင်သခင်များကို စိတ် ရှည်လက်ရှည်သဘောထားကြီးစွာနှင့် ဟောပြောပြသချေချွေပြီးမှ မြန်မာစာ ကို မီးဖိုချောင်ထဲမှ အံမဲ့ဦးခန်းသို့ ပင့်ဆောင်လိုက်လေသည်။ ဦးဖေမောင်တင် သာလျှင် တစ်ဖက်သတ်သမားလုပ်၍ အရေပါးကာ ရန်စစ်ချည်း ထိုးနေခဲ့ပါမှ မြန်မာစာ၏ ကံကြမ္ဗာမည်သို့ဖြစ်မည်ကို မတွေးတောရဲလောက်အောင် ရှိတော့ သည်။ သူ၏ စိတ်ရှည်သည်းခံမှုကြောင့်လည်း ဤခေတ်စမ်းစာပေဖြစ်ထွန်းခဲ့ရသည်။ ခေတ်စမ်းစာပေဖြစ်ထွန်းခဲ့၍လည်း လွတ်လပ်ရေးရသောအခါ မြန်မာ စာ၏ အခြေအနေမှာ တစ်နည်းတစ်ဖုံအားဖြင့် လွတ်လပ်သော လူမျိုးနှင့် ထိုက် တန်သောဘဝသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းစာပေ၏ သမိုင်းကား မြန်မာစာပေသမိုင်း၏ အရေးပါသော ကဏ္ဍကြီးတစ်ရပ်ဖြစ်ပေသ တည်း။ ॥ဆက်လက်ဖတ်ကြပါဘို့။

မင်းသုဝဏ်

ဦးဖေမောင်တင်ထံသို့။

ခေတ်စမ်းပုံပြင်များအကြောင်း ဝေဖန်စာ

(သူရှိယသတင်းစာ။ ၂-၅-၃၄။)

သိပ္ပံ့မောင်ဝါ၊ မောင်သန့်စင်၊ ဇော်ဂျို့ မင်းသုဝဏ်၊ ကုသအမည်ခံဖြင့် ရေးသော ဆောင်းပါးဝါးများကို စုဆောင်း၍ ပါမောက္ဗဆရာကြီးဦးဖေမောင် တင်သည် တည်းဖြတ်စိရင်အပ်သော ခေတ်စမ်းပုံပြင်ဝါးများသည် ဖတ်ရှုဖွယ် ကောင်းလှ၏။ ယခုကာလ မြန်မာစာပေလေ့လာကြသော ကျောင်းသားများ သည် တို့တို့တုတ်တုတ်နှင့် သရုပ်ပေါ်အောင်ရေးသားနိုင်စေရန် ငြင်းစာအုပ်ကို

စံတင်ထား၍ နည်းယဉ်သင့်၏။ ဤပုံပြင်များကို ဂန္ဓိလောကမဂ္ဂဇ်း၊ သိပ္ပါးကျောင်းတိုက်မဂ္ဂဇ်းများ၌ ခကာခကာ ဖတ်ဖူးကြပေလိမ့်မည်။ သရုပ်ပေါ်အောင်ရေးသားရာ၌ ဝါကျရည်စွာ ရေးမှုသာလျှင် ပြီးမြောက်သည် မဟုတ်၊ တိုတိတုတ်တုတ်ရေးရာ၌လည်း ခရီးရောက်နိုင်ကြောင်းကို သိသာ၏။

စိတ်ကူးရာ၌လည်းကောင်း၊ အရာတစ်ခုကို ကြည့်ရှုရင်း စိတ်ဝင်စားရာ၌လည်းကောင်း၊ သရုပ်တို့သည် ရုတ်ချည်း ရုတ်ချည်း ဖျတ်ခနဲ့ ဖျတ်ခနဲ့ စိတ်တွင် ကတ္တားခြား၍ ပေါ်လာသကဲ့သို့ ဝါကျများလည်း စိတ်ကူးအလိုက်သရုပ်ပေါ်အောင် တိုတိတောင်းတောင်း၊ ဝါကျချင်းမရောယူက်အပ်။ သို့မှာသလျှင် သဘာဝအတိုင်းဖြစ်မည်။ ယခုခေတ်စမ်းဆိုအပ်သော ဝတ္ထုပုံပြင်များသည် ဤကဲ့သို့ သရုပ်ပေါ်အဖွဲ့များဖြစ်၏။ နားလည်လွယ်၏။ မျက်စိထဲ၌သရုပ်တို့သည် အကွင်းအကွက်ပေါ်လာ၏။ စိတ်ကူးထဲ၌ တစ်ခုပြီးတစ်ခုပေါ်သလို ရူမျှော်ခင်းများကို တစ်ခုပြီးမှ တစ်ခုမြင်သလို၊ ဝါကျများလည်းတစ်ခုပြီး တစ်ခု ပေါ်လာ၏။ သဘာဝအတိုင်း ဖြစ်ပါပေ၏။

ဖွဲ့စွဲသော အကြောင်း ဝတ္ထုများကလည်း ရှေးကအကြောင်း ဝတ္ထုမျိုးမဟုတ်။ နေ့စဉ် တွေ့လွယ် မြင်လွယ်သော အကြောင်းများ ဖြစ်သဖြင့် ရေးကကဲ့သို့ ဝါကျရည်ကြီးများ မဟုတ်၊ ဘုရားဘွဲ့၊ ဘုန်းတော်ဘွဲ့၊ တောဘွဲ့၊ မြို့ဘွဲ့ကြီး တို့နှင့် နက်နဲ့သောတရား၊ စိတ်ကူးညာ၏တို့သာလျှင် စိတ်ကူးနက်နဲ့သကဲ့သို့ စိတ်ကူးဆက်မပြတ်သကဲ့သို့ ဝါကျရည်စွာရေးလျှင် ထိုထိုတို့၏ သဘာဝ အလိုက်ဝါကျရည်ကြီးများကို ရေးသားခဲ့ကြ၏။

ယခု ခေတ်စမ်းပုံပြင်များ၌ ရေးပုံရေးနည်းများမှာ ခေတ်တစ်မျိုးဆန်းသည့်အလျောက် ခေတ်ကို ‘စမ်း’သော အနေဖြင့် ရေးသားသောကြောင့် ခေတ်စမ်းပုံပြင်များဟု ဆို၏။ ဤသို့ ခေတ်ကို စမ်း၌ကြည့်ရာ၌ လူတိုင်းလိုပင်စမ်းသပ်ဝယ်ယူဖတ်သင့်၏။ ကျောင်းသားများမှာ မဖတ်ဘဲ မနေသင့်။ သို့မှ သာလျှင် စာမေးပွဲ၌ ခေတ်မီအောင် ရေးနိုင်မည်။ ခေတ်စမ်းသော မေးခွန်းများကို ဖော်နိုင်မည်။

ဦးဖောင်တင်အားလည်း များစွာ ကျေးဇူးတင်စရာပင်။ အနှစ်သာရန့်ပြည့်စုံကာ အထက်တန်းကျသော စာပေဟောင်းများကို ပြန်ရှုပေါ်ပေါက်အောင် ကြိုးပမ်းသည်နှင့် အားမရသေး။ ခေတ်အလိုက်ပေါ်ပေါက်လာသောစာဆန်း၊ ကဗျာဆန်းများကိုပင် ခေတ်စားအောင် ဆောင်ရွက်နိုင်ပေ၏။

သို့သော် ဦးဖောင်တင်အား အကြံပေးလိုသေး၏။ ကျွန်းတော်လည်း ဤဆောင်းပါးဝတ္ထုများကို ဂန္ဓိလောကမဂ္ဂဇ်း၊ တက္ကာသို့လ်ကျောင်းတိုက် မဂ္ဂဇ်းတို့၌ ယခင်ကဖတ်ဖူးခဲ့ရာ ဖတ်စဉ်အခါ ဖတ်၍ အလွန်ပင်

အရသာရှိ၏။ မြန်ယူက်၏။ စိတ်ပျော်မြှုံး၏။ နောင်ဖတ်လို၍ ခဏခဏ ဖတ်ပြန်ပါလည်း အရသာရှိ၏။ တိုးရှုပင် အရသာရှိ၏။ ဖတ်လေ ဖတ်လေ ဖတ်ချင်လေဖြစ်၏။ ဆောင်းပါးရှင်တို့ ငယ်နာမည်ရင်းကို တစ်မျိုးတစ်မည်ဖြင့် သိရသော်လည်း အရသာမပျက်။ ဤဝါထားကို တစ်ဖန်စုဆောင်း၍ ပုံနှိပ် ထုတ်ဝေကြောင်းကို ကြားသိရသည်နှင့်တစ်ပြိုင်နက် ဖတ်ချင်ရောနှင့် ဝယ်ဖတ် ကြည့်ရာ ဆောင်းပါးရှင်၊ ဝါထားကို အမည်ရင်းကို ဝါထားတိုင်းတို့၌ ခေါင်း စဉ်စာလုံးကြီးတို့ဖြင့် ထုတ်ဖော်ရေးသားထားသည်ကို တွေ့ရ၏။ ဤနာမည် ကြီးတွေကို တွေ့ရသည်နှင့် တစ်ပြိုင်နက် ဖတ်ရသည့် အရသာ ပျက်သိသိ ဖြစ်သွား၏။ ဤသို့ ဖြစ်ရခင်းသည် စိတ်ဓာတ်ပင်ဖြစ်၏။

စိတ်ဓာတ်သက်သက်ဖြစ်ခြင်းကြောင့် ဟူ၍လော မသိ။ အဘယ့် ကြောင့် အရသာပျက်ရသည်ကို ဝါထားဖြင့် ပြနိုင်သော အကြောင်းရာ မရ။ အခြားမိတ်ဆွေများကိုလည်း ဖတ်ခိုင်း၏။ သူတို့လည်း အခြားမဂ္ဂဇင်း များတွင် ဖတ်ဖူးခဲ့ကြ၏။ နာမည်ကြီးတွေကြောင့် အရသာပျက်သည်ဟု ပြောပြ ကြ၏။ အရသာပျက်သည်လည်း မဟုတ်လှ။ နာမည်ကြီးတွေကို မြင်ရသည်မှာ အောင့်သီးအောင့်သက်ဖြစ်၏။

အကြောင်းရာမည်ဆိုလျှင် မစွဲတာမောင်မို့င်းရေးသော ဆောင်းပါး များကို မည်သူရေးသည်ဟု အများပင်သိရှိကြပြီးဖြစ်သော်လည်း အမည်ထုတ် ကာ ဆရာလွန်းဟု ရေးလျှင် ပေါ့ပျက်ပျက်ဖြစ်သွားမည် အမှန်။

ရေးပုံသားပုံ၊ စကားအသုံးအနှစ်းတို့သည် ဆရာမို့င်းဟူသော အမည်ခံနှင့် လိုက်အောင် ရေးသားထား၏။ နာမည်ကိုကပင်လျှင် စာ၏ အသွားအလာကို ထိထိရောက်ရောက်ရှိစေ၏။ ဆရာမို့င်းသည် ဆရာလွန်းဟု ထုတ်ဖော်လျက် ရာဇ်ဝါး၊ မြန်မာစာပေအကြောင်းများကို ရေးလျှင်စာ၏ အရသာပျက်မည် မဟုတ်။ ဥပမာ မောင်သန့်စင် အမည်ခံ ဦးအေးမောင်သည် ရတု၏ အကဲခတ်နည်းကို ကိုယ်လောက်၍ နာမည်ထုတ်ဖော်ရေးသဖြင့် ဆောင်းပါးသည် ပို၍ လေးနက်၏။

အကြောင်းကား ထိပုဂ္ဂိုလ်တို့ကား ဤနေရာ၌ ငြမ်းမှုလောက်သော ပုဂ္ဂိုလ်များဖြစ်၏။ ရေးသော အကြောင်းများကလည်း စိတ်ကူးညာကြေား၍ စကားတန်ဆောင်၍ ပရီယာယ်နည်းဖြင့် ရေးသားသော စာများမဟုတ်။ အကြောင်းရင်း မူလအကြောင်းများသောကြောင့် ဖြစ်သည်။

အနောက်နိုင်ငံ စာရေးဆရာကြီးတို့သည် မိမိတို့၏ နာမည်ရင်း မ ထုတ်ဖော်ဘဲ ရေးသားလေ့ရှိကြောင်း သက်သေသာကဗျာကို ဦးဖော်တင် မသိဟု မဆိုနိုင်။ အချို့လည်း နာမည်ရပြီး၍ မိမိတို့၏ ရေးသားပုံမှာ မယိမ်း

မယိုင်နိုင်၊ လူကို သိသဖြင့် အများက မကဲ့ရဲ့နိုင်တော့ဟူသော အခြေရောက်မှ နာမည်ကို ထုတ်ဖော်ကြ၏။ သို့သော် ဆောင်းပါးအမည်ခံကို ဖျောက်၍ နာမည် ရင်းနှင့် တစ်ဖန် ရေးသားသည်ဟု ကျွန်ုတော်မတွေဘူးသေးချေ။

ပထမ စာကိုမင်း၍ ပုဂ္ဂိုလ်ကို ခင်လာကြ၏။ သို့ပုဂ္ဂိုလ်ကို ခင်ရာမှ စာကို ခင်လာပြန်၏။ စာဖတ်သူသည် ဆောင်းပါးများကို အလွန်နှစ်သက်၍ ဆောင်းပါးရှင်ကို သိလိုကြသော်လည်း ရှတ်တရက် သိခွင့်မပေးသင့်သေး။ နောက်ပုဂ္ဂိုလ်ကို သိသော်လည်း ဆောင်းပါး၏ ဉာဏ်ပျောက်နိုင်လောက်သော အခြေရောက်ပြီဟု စိတ်လုံးလုံး ချရမှုသာလျှင် နာမည်ထုတ်ဖော်သင့်၏။ ထို အခါ ဆောင်းပါးရှင် ပုဂ္ဂိုလ်အား ခင်လာကြ၏။ ဤသို့ ခင်ပြီးနောက် ထိုပုဂ္ဂိုလ် ရေးသမျှ အကောင်းချည့်ပင် ဖြစ်တော့၏။

ထိုအတူ သိပုံမောင်ဝအမည်ခံဆောင်းပါးရှင် ဝန်ထောက်ဦးစိန်တင် မှာမူ နှစ်ရှည်လများ ရေးသားလာသောကြာင့် ထိုပုဂ္ဂိုလ်၏ ဆောင်းပါးကို ဖတ်၍ အဝါးဝသောသူတို့သည် အပြစ်ဆိုကြတော့မည်မဟုတ်ချေ။ ကျောင်း သားကလေးများပင် အတုခိုး၍ ရေးသားလျက်ရှိကြပြီ၊ ‘သိပုံမောင်ဝစတိုင်’ဆို သော စကားသည် ကျောင်းစကားဖြစ်လာပြီ။ ထိုပုဂ္ဂိုလ်ကလည်း ရာထူးမြာနန္ဒရ ဘွဲ့တို့ဖြင့် ပြည့်စုံနေပေပြီ။ ယခုမှစ၍ ဤအသွားမျိုးဖတ်ရသူတို့က မည်သို့ဆိုမည်မသိ။ ဆောင်းပါးများကို ယခုမှ သိရဖတ်ရသူတို့က မည်သို့ဆိုမည်မသိ။ ဆောင်းပါးများကို ဖတ်ဖူးသော်လည်း ပုဂ္ဂိုလ်ကို သိ သည်နှင့် တစ်ပြိုင်နက် တစ်လီတစ်ရုံ ကလောင်တွေ၍ ကောင်းသွားဟန်ရှိ၏ဟု ဆိုကောင်းဆိုကြပေလိမ့်မည်။ နောက်ထပ်ရေးသားသော ဆောင်းပါးများကို ချိုးမွမ်းသင့်သလောက် ချိုးမွမ်းကြမည်မဟုတ်။

ထိုကြာင့် နည်းသစ်နည်းဆန်းဖြင့် ခေတ်ထွင်၍ရေးသားသော၊ ဤ ခေတ်ကို စမ်းသပ်သည့်အနေဖြင့် ထုတ်ဝေသော ဤခေတ်စမ်းပုံပြင်ဝတ္ထုမျိုး၏ ပထမစာကိုပင် မင်အောင် ပောနပြုသင့်၏။ သို့မှုသာလျှင် ပုဂ္ဂိုလ်မိဋ္ဌာန်မဖက် ဘဲ ပြည်သူက တရားအတိုင်းဆုံးဖြတ်လိမ့်မည်။ နာမည်များကို နိဒါန်းဖြေ ထုတ်ဖော်သင့်၏။ သိပုံမောင်ဝ၊ မောင်သန့်စင်၊ ဇော်ကျိုး၊ မင်းသုဝဏ္ဏ၊ ကုသစသော နာမည်ကလေးများသည် သုတိသာယာဖြစ်၏။ နှလည်း နှ၊ ယဉ်လည်း ယဉ်

၏။ နာမည်များကပင် ကဗျာသံ ကဗျာသဘောပါနေ၏။ များမကြာမိ ခေတ်စမ်း ကဗျာများထုတ်ဝေမည်ကို သိရ၏။ သို့ပါ၍ ထိကဗျာများ၏ ဤနာမည် ကလေးများသာ တပ်သင့်ကြောင်း၊ နာမည်ရင်းများကို ထုတ်ဖော်လိုက နိဒါန်းမှာသာ ရေးသင့်၏။ မဂ္ဂဇင်းအသီးသီး၏ ပါဌီးသော ကဗျာများမှာ ယဉ်ကျေးနှုံးညံ့လှသဖြင့် ငှုံးနာမည်များနှင့် မခွဲခွာသင့်။

နာမည်ရှုက်ထားသော ဆောင်းပါးရှင်၊ ကဗျာရှင်တို့သည် မည်သူ မည်ဝါပဲဟု စကားလက်ဆုံးကျေသည့်အခါ အချင်းချင်း ထုတ်ဖော်ပြောဆိုရခြင်း သည်လည်း တစ်မျိုးအရသာရှိ၏။ တစ်ခါတစ်ရုံ ဂုဏ်ရှိသလိုထင်မိ၏။

သို့ပါ၍ နောင်ခေတ်စမ်းကဗျာများ ထုတ်ဝေခဲ့ပါလျှင် နာမည်ရင်းများ ထင်ထင်ရှားရှား မထုတ်ဖော်ရန် ဦးဖေမောင်တင်အား တောင်းပန်ပါသည်။ ရွှေ့ခြေး။

(မှတ်ချက်။ ။ဤဆောင်းပါးရှင် ရွှေ့ခြေးကား ဝတ္ထုရေးဆရာ ရွှေ့ခြေးမဟုတ်။ ။အယ်ဒီတာ။)

ခေတ်စမ်းပုံပြင်များ

မြန်မာနိုင်ငံ ပညာပြန်နှုံးရေးအသင်းမှ ဦးဖေမောင်တင် တည်းဖြတ် အပ်ချုပ်၍ ထုတ်ဝေသည်။

အဖိုးငွေ ၁ ကျပ်။

(သူရီယ။ ၂-၅-၃၄)

ရှေးလွှန်လေပြီးသောအခါကစ၍ မြန်မာပြည်တွင် ရေးသားသုံးစွဲလာခဲ့သော မြန်မာစာသည် တစ်ခေတ်နှင့် တစ်ခေတ်ပြောင်းလွှဲလာသည်ကိုကား ယခုကာလပုံနှိပ်ထုတ်ဝေနေသော သတင်းစာများကို ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပေသည်။ မြန်မာပြည်၏ ပါဌီးဘာသာ ရေးသားရာတွင် ပါဌီးဘာသာစကား အသွားအလာမျိုး ရေးသားရာမှ တဖြည်းတဖြည်း မြန်မာစကားပြေရေး တိုးတက်လာပုံအလုံးစုံကို သေချာစွာ လေ့လာဖတ်ရှုလိုလျှင် အဆိုပါ ခေတ်စမ်းပုံပြင်များကို ဖတ်ရှုသင့်ကြပေသည်။

ခေတ်စမ်းပုံပြင်များမှာ ဂန္ဓာလောကမဂ္ဂဇင်း၊ တက္ကာသိုံးလို မဂ္ဂဇင်း၊ သမဂ္ဂမဂ္ဂဇင်းများတွင် မိမိတို့ ကြိုက်နှစ်သက်သော နာမည်ရှုက်ကလေးများဖြင့် ရေးသားထားသော စာများမှ သင့်ရာ သင့်ရာ ထုတ်နှုတ် စုပေါင်းသော ပုံပြင်များပင် ဖြစ်၏။ စာရေးသူ တွေ့ကြိုထင်မြင်ရသမျကို ဖတ်ရှုသူများ၏ စိတ်တွင် ပန်းချီကား သဏ္ဌာန်ထင်မြင်လာစေရန် ရေးသားခြင်းသည် ယခုခေတ်သုံးစကားပြေ ရေးနည်းပင်ဖြစ်၏။

‘ကတ္တား-ကံ-ဝါစက’စသည်ဖြင့် စကားအစီအစဉ်ညီညွတ်ဖို့ထက် စာဖတ်သူများ စွဲလမ်းဖို့ကား သာ၍ အရေးကြီး၏။ ရှေးရှေးက ဘတ်သဘင် များတွင် နှစ်ပါးသွားသည့်အခါ သီချင်းတစ်မျိုး၊ အပူတိုက်စခန်းတွင် သီချင်း တစ်မျိုး၊ တရားသံဝေဂရသည့်အခါ တေးထပ်၊ လေးချိုး၊ သီချင်းကြီးများဖြင့် တစ်မျိုး၊ လူပြက်များက ပရီသတ်များကို ဟာသပညာဖြင့် အသုံးခံကြသည့် အခါတစ်မျိုး သီဆိုကပြကြရ၏။ ယခုစေတ်၍ ထိုသဘောမျိုးအလုံးစုံကို စကား ပြေအရေးအသားတွင် လွတ်လွတ်လပ်လပ်ထုတ်ယူသုံးစွဲလာကြ၏။ နောက် နောင် မြန်မာစာပေ၊ မြန်မာပြေဇာတ်အရေးအသားကို နားလည် ကြလေလေ စကားပြေအရေးအသားမှာ ပိုမိုတိုးတက်လေလေ ဖြစ်မည်ကား မလွှဲဖြစ်ပေသည်။

ဘတ်ပွဲကြည့်သူပရီသတ်များ တဝါးဝါး ရယ်မောရစေရန် ပြက်လုံး ထွင်စေသော တာဝန်ကို ‘ဝီကိုင်’ရေး မောင်တိုးအောင်ကို လွှဲထား၏။ ပရီသတ် များ မျက်ရည်ကျလောက်အောင် ငါချင်း၊ လွမ်းချင်းများကို ဆိုစေရန် ‘ဥညွှေ’ခန်း တွင် ရေးသူမောင်ဝန်ကို လွှဲထား၏။ ဘတ်ကွက်ဘတ်လမ်းကို ဖော်ရှုပြစေ သော မင်းသားကြီး၏ အလုပ်ကို မောင်သိန်းဟန်သို့ ပေးထား၏။ မင်းသမီးကို ဖူးညီကဲ့သို့ စကားအရာ ပလီပလာပြောဆို၍ ပရီသတ်စိတ်ဓာတ်ကို ဆွဲစေ သော အလုပ်ကို မောင်မောင်ကို ပေးထား၏။ ဘတ်လမ်းတိုင်းတွင် တရားရှာ ၍ လျောက်ထားရသော ဝန်ကြီးအလုပ်ကို မောင်စိန်တင်သို့ ပေးထား၏။ (ဤ နေရာတွင် မူလနာမည်ရှုက်ကလေးများကို ဖော်ပြနိုင်လျှင် ကောင်းလေစွာ။ နားမည်ရှုက်များကို စာအုပ်တွင် မပါသဖြင့် မထည့်သွင်းလိုက်ရချေ။)

စကားပြေရေးသားရာတွင် (သိန်းရင်၏ မျက်ခွက်ပေါ်တွင် စားပွဲ ထိုင်လျက်ရှိကြ၏။ × × တစ်ခါတစ်ခါ ပုံတ်သင်ညီလို့ ခေါင်းညီတ်ကာ လည် ညီတ်ကာ ပြုလုပ်နေသဖြင့် ဆံမြို့တ်သည် တိုက်ခတ်သော လေထဲတွင် အလုပ် ပြသလို့ ပြနေလေ၏။ × × ပုံလိုပ်ဂါတ်စာရေးသည် တရားခံကို ကြည့်သကဲ့သို့၊ အစိမ်းစားတော့မလို့ ကြည့်နေလေ၏။ × × အသည်းကို ငါးပူတင်းတွပ်သလို့ × × ထမင်းစားရုံကြီးမှ ပုံလွှားပုံသကဲ့သို့ နိမ့်ချည် မြင့် ချည် ပြုလုပ်နေသော ကုလားလက်ထဲက ခေါင်းလောင်းသည် “ထမင်းစား လှည့်၊ ဆာဆာ၊ မဆာဆာ၊ လာစား၊ နှိမ့်ရင် ငတ်မည်”ဟု အသံတစာစာနှင့် အော်ပြောသည့်အလား စသဖြင့် ဖန်တီးရေးသားထားပုံများကို များစွာနှစ်သက် ကြ၏။ စာရေးသားသူများသည် ဤစာမှာ နှပ်သည်၊ သိမ်ဖျင်းသည် ဟူ၍ ဆိုမည်ကို အလျဉ်းမြင်းစားသဲ စာဖတ်သူများ၏ စိတ်တွင် ထိုစေရန်သာ ရည်ရွယ်ရေးသားကြ၏။ ထိုစာများကို ရေးသားသူ မောင်ဝန်၊ မောင်အေးမောင်၊

မောင်သိန်းဟန် အစရိုသည်တို့သည် တစ်ချက်တစ်ချက်တွင် မြန်မာသီချင်းကြီး များမှ ထုတ်ယူသုံးစွဲထားကြသည်ကို တွေ့ရပေလိမ့်မည်။ တစ်ခါတစ်ခါ အင်္ဂလိပ်သံပါသွားကြ၏။ “တစ်စုံ တစ်ခုမှာ မပြည့်စုံသာကဲ့သို့ဖြစ်နေ၏” ဟူ၍ ရေးသားသည်မှာ အင်္ဂလိပ်စကား သွားပင်ဖြစ်၏။

မြန်မာစာများကို ယခုအခါထက် ပို၍လိုက်စားလျှင် နောက်နောင် ထိစာများထက်ပင် ကောင်းမွန်လာမည်ကား မလွှဲပေတည်း။

မောင်။

ခေတ်စမ်းပုံပြင်များ (သူရှိယ။ ၁၁-၅-၂၄)

ယခု မေလ ၂ ရက်နေ့ထုတ် သူရှိယသတင်းစာတွင် ရွှေ့အေး အမည်ခံဆောင်းပါးရှင်က ရန်ကုန်တက္ကသိုလ်ပါမောက္း ဦးဖေမောင်တင် တည်းဖြတ်အပ်သော ခေတ်စမ်းပုံပြင်များကို ပိုင်းခြားပေဖန် စာကဲခတ်ထားသည်ကို ဖတ်ရှုရပါသည်။ ကျွန်ုပ်သည် ဆောင်းပါးရှင် ရွှေ့အေး ကဲ့သို့ပင် ဤခေတ်စမ်းပုံပြင်များကို အစမှအဆုံး ဖတ်ကြည့်ရာ အလွန်မွန်မြတ်သော စာပေ၏ အရသာကို ခံစားရပါသဖြင့် စာရေးဆရာအသီးသီးတို့အား များစွာမှုပင် ချီးမွမ်းထောမနာ ပြုမိပါ၏။ ယခုခေတ်ကို စုံစမ်းသည့် အနေဖြင့်သော်လည်း ကောင်း၊ စမ်းသပ်သည့် အနေဖြင့်သော်လည်းကောင်း၊ တက္ကသိုလ်စာရေးဆရာကလေးများသည်သရပ်ပါပါနှင့် မြန်မာစာပေကို တစ်မျိုးတစ်ဖုံးအားဖြင့် အဆင့် အတန်းမြှင့်ကာ ရေးသားကြသည်တကားဟု စိတ်၌ လွန်စွာမှ ပီတိဖြစ်မိပါတော့၏။

ဤကဲ့သို့ စာရတနာကလေးများကို ကြိုးပန်းအားပြုပေါင်းစုံ ပုံနှိပ်ကာ မြန်မာစာတည်းဟူသော ချံ့ညွှန်တွင် နစ်နေသည် ပတ္တမားပြည်တန်ကို ထုတ်ယူ၍ တောက်ပြောင်လာအောင် ပြနိုင်စွမ်းရှိသည့်အတွက် ပါမောက္း ဦးဖေမောင်တင်အား ကျေးဇူးတင်၍ မဆုံးနိုင်အောင်ပင် ရှိပါတော့၏။

ရွှေ့အေးက ပါမောက္း ဦးဖေမောင်တင်အား အကြံအနည်းငယ်ပေးထားသည်ကို တွေ့မိပါ၏။ ရွှေ့အေး အလိုအားဖြင့် ထိုခေတ်စမ်းပုံပြင် စာအုပ်တွင် မောင်စိန်တင်၊ မောင်စမောင်၊ မောင်သိန်းဟန်၊ မောင်ဝန်၊ မောင်တိုးအောင်ဟူ၍ စာရေးသူများ၏ အမည်များကို ထည့်မည့်အစား ငါးတို့ အသီးသီး၏ ဂုဏ်နာမည်များဖြစ်သော သိပ္ပါးမောင်၊ မောင်သန့်စင်၊ ဇော်ဂျီ၊ မင်းသူ ဝဏ်၊ ကုသတို့ကို ထည့်သွင်းစေလိုကြောင်း အကြံပေးထား၏။ အဘယ့်ကြောင့် ဆိုသော် စာရေးသူအမည်မှန်များကို သိရသဖြင့် ငါးတို့ ရေးသားကြသည့် စာများ၏ အရသာသည် ပေါ့ပျက်ပျက်ဖြစ်သွားသည်ဟု ဆိုထား၏။ ဤနေရာ

တွင် ရွှေ့အောင်းနှင့် ကျွန်ုပ်သဘောကွဲလွှဲချေ၏။ ပါမောက္ခ ဦးဖေမောင်တင် စီစဉ်ထားသည့်အတိုင်း စာရေးသူများ၏ နာမည်ရင်းများကိုသာ ထည့်စေလို ၏။

ခေတ်စမ်းပုံပြင်များကို ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းလိုက်ပြီဖြစ် ကြောင်းကို သတိပြုစေလို၏။ သို့သည့်အားလျှော်စွာ ထိစာအုပ်ကို ဖတ်ရသော ကျောင်းသားတို့သည် စာရေးသူတို့၏ အမည်ရင်းများကို သိချင်ကြပြီ မဟုတ် ပါလော။ ယခုအခါ စာမေးပွဲ မေးခွန်းများတွင် စာရေးသူတို့၏ အထွေထွေတို့ကို မေးနေကျဖြစ်ကြောင်းကို ရွှေ့အောင်း သိပေလိမ့်မည်။ ကျောင်းသုံးစာအုပ်များ တွင် စာရေးသူ၏ နာမည်ရင်းများကို စာမျက်နှာတွင် ထည့်သွင်းထားခြင်းမှာ အသစ်အဆန်းမဟုတ်။ အင်္ဂလန်ပြည် ကိန်းဗရို ဖတ်စာအစရှိသည်တို့ကို ဖတ်မိလျှင် မှန်ကြောင်း သိပါလိမ့်မည်။ ကာလပ်၏ ဆထရင်းမဂ္ဂဇင်းနှင့် အခြားမဂ္ဂဇင်းများတွင် ပါ၊ ရှိ၊ ရှုံး ရှုံးပြုဟန်(စံ) အစရှိသဖြင့် စာရေးသူအမည်ကို အစဉ်ထည့်သွင်းလေ့ရှိကြောင်းကို ဖတ်ဖွဲ့က သိပေလိမ့်မည်။ ဤကဲ့သို့ ထည့်သွင်းသဖြင့် စာပေ၏ အရသာသည် ပေါ့ပျက်ပျက်ဖြစ်သွားသည်ဟု ဆိုနိုင်ပါ သလော။ ပေါ့ပျက်ပျက်မဖြစ်သည့်အပြင် စာရေးသူ၏ နာမည်ကို တွေ့ရသဖြင့် တိုး၍ပင် အရသာပေါ်လာသည်ဟု ကျွန်ုတ် ထင်မိကြိုးတွေ့ခံစားမိ၏။ ဤ ခေတ်စမ်းပုံပြင်များတွင် စာရေးသူအမည်ကို ထည့်သွင်းထားသဖြင့် စာရေးသူ များသည် လူရွှေ့ယ်များဖြစ်ကြောင်း၊ မြန်မာစာပေကို တက္ကသိုလ်ကျောင်းကြီး တွင် ထိထိရောက် ရောက်သင်ခဲ့သူများ ဖြစ်ကြောင်းကို သိနိုင်ပါ၏။ ဤကား တစ်စိတ်တစ်ဒေသဖြစ်သော အကျိုးကျေးဇူးတည်း။ များအုံစိုး၍ အကျယ် မဆိုပြီ။

ဆောင်းပါးရှင် ရွှေ့အောင်း၏ အလိုအတိုင်း ဂုဏ်နာမည်များကို နာမည်ရင်းအစား ထည့်သွင်း၍ မဖြစ်နိုင်ကြောင်းကို ဆိုပါအံ့။ ဤခေတ်စမ်းပုံပြင် စာရေးဆရာများအနက် အချို့မှာလူတစ်ဦးလျှင် တစ်ခုထက်ပိုသော ဂုဏ်နာမည်များ ရှိကြောင်းကို ရွှေ့အောင်း သိစေလို၏။ သိပုံမောင်ဝါ၊ တင်မောင်မြှင့်၊ မောင်စိန်တင်၊ မောင်လူအေး၊ ကောလိပ်ခင်တို့မှာ လူတစ်ယောက်တည်းဖြစ်သည်ဟု ကြားသိရပါ၏။ ထို့အတူ မင်းသုဝဏ္ဏ၊ မြေဝတ်ရည်၊ ဟံသာကျေး၊ သုဝဏ္ဏ၊ အညြှေတို့မှာ လူတစ်ယောက်တည်းပင်ဟု ကြားသိရပါ၏။ မောင်သန့်စင်၊ ဇော်ဂျိနှင့် ကုသတို့မှာကား နာမည်တစ်ခုတည်း ရေးနေကြသည်ဟု ကြားရပါ၏။ လူတစ်ယောက်တည်း နာမည်များများထား၍ ရေးသားသော သူတို့အဖို့ အခက်အခဲကြရ၏။ ထိုအခက်အခဲကား အခြားမဟုတ်။ အဘယ် ဂုဏ်နာမည်ကို ထည့်သွင်းရပေမည်နည်း။ ဂုဏ်နာမည်အားလုံးကိုပင်

ထည့်သွင်းပါလျှင် ဖတ်သူများက စာရေးသူအလွန်များသည်ဟု တစ်ထစ်ခု ယုံကြည်ထင်မှတ်ကြပေလိမ့်မည်။ မထင်ရလေအောင် ဖြေရှင်းရန် ဝေါ်ရား တစ်ခု ဦးဖေမောင်တင်အပေါ်သို့ ကျရောက်ပြန်ချေ၏။ လွယ်လွယ်နှင့်ပြီးနိုင် သော အမှုတစ်ခုကို ရွှေ့အောင်းသည် အဘယ့်ကြောင့် ခက်စေလိုပါသနည်း။

ယခုအခါဝယ် အချို့သက်ရွယ်ကြီးရင့်သော စာရေးဆရာကြီးများ သည် ပျို့ရွယ်သော သူတို့သာ ခံယူထိက်သော ဂုဏ်နာမည်များကိုခံယူကာ အသုံးပြုနေကြချေပြီ။ အချို့သက်နှုန်းဝတ်များပင်လျှင် မိန်းမပျို့များ အမည်ကို ခံယူသုံးစွဲကာ ဆောင်းပါးကဗျာများကို စီကုံးရေးသားနေကြကြောင်းကို အမှန် သိရှိရ၏။ အချို့ယောကျားများသည် မိန်းမအမည်တပ်၊ အချို့မိန်းမများသည် ယောကျားအမည်တပ်ကာ စာရေးနေကြပြီ။ မည်သူသည် မည်ဝါပဲ၊ မည်သူဟာ မိန်းမ၊ မည်သူဟာ ယောကျား စသည်ဖြင့် ငြင်းခံနေကြသည်ကို မကြာမကြာ တွေ့မိ၏။ ဤကဲ့သို့ ထင်ယောင်ထင်မှား ငြင်းခံမှုတို့မှ ကင်းရှင်းအောင် ဂုဏ် နာမည်များ အစား နာမည်ရင်းများ ထည့်သွင်းခြင်းကို ရွှေ့အောင်းမကြိုက်ပါ သလော။ ရှုပ်မည်အစား ရှင်းအောင်ပြုထားနိုင်က သာရှုပင် မကောင်းပါသ လော။ ရွှေ့အောင်းစဉ်းစားစေလို၏။

မစွဲတာမောင်မှိုင်း-ဆရာလွန်းဟု အမည်ထုတ်ဖော်ကာ ဆောင်းပါး များရေးလျှင် အရသာပေါ့ပျက်ပျက် ဖြစ်သွားမည်ဟု ရွှေ့အောင်းဆို၏။ ဤသို့ ဆိုရာ၌ ရွှေ့အောင်းမှားချေပြီ။ အမည်ထုတ်ဖော်ရုံသာမဟုတ်ဘဲ ဓာတ်ပုံနှင့် တကွ ‘ပရိဖက်ဆာဆရာလွန်း’ ဟု အမည်တပ်ကာ မစွဲတာမောင်မှိုင်းသွဲ ခံ ဆရာကြီးဦးလွန်းသည် မရှိဇ်းများတွင် ရေးနေကြောင်းကို လူတိုင်းလိုပင် တွေ့မြင်ဖတ်ရှုနိုင်ပေ၏။ အမည်နှင့်တကွ ဓာတ်ပုံကိုပါမြင်ရသဖြင့် အရသာ ပျက်ပါသလော။ စာရေးသူ၏ ငယ်အမည်ကိုပင် မထုတ်ဖော်ဘဲရေးမှ စာပေ အရသာတိုးမည်မှန်ပါက စာရေးဆရာတိုင်း လိုက်နာကြမည်ကား မလွှဲပေ။ အဂ္ဂမဟာပလ္လာတွဲ ခံ ဆရာလင်း၊ ဆရာပွား၊ လယ်တီပလ္လာတဆရာကြီး ဦးမောင်ကြီး၊ မြန်မာပညာရှိ ဦးဖေ၊ ကွယ်လွန်သူ ပုဂံဝန်ထောက်ဦးတင်တို့ ငြင်းတို့၏ နာမည်ရင်းကို ထုတ်ဖော်၍ ရေးသားသော စာများကို ဖတ်ကြည့်ပါ၊ အရသာပျက်ပါက အလွန်ထူးဆန်းသော အကြောင်းတစ်ရပ်ဟု မှတ်ယူရပေ မည်။ ရွှေ့အောင်းစမ်းသပ်စေလို၏။ ကျွန်ုပ်မှာကား ငြင်းတို့၏ နာမည်များကို ဖတ်ရသည်နှင့် တစ်ပြိုင်နက် ငြင်းတို့ရေးသော စာများကို အမြတ်တနိုးဖတ်ရ၏။

ရွှေ့အောင်း ဝါကျတို့များကို နှစ်သက်သည်ဟုဆို၏။ သို့သော် ခေတ် စမ်းပုံပြင်ထဲတွင် ဝါကျတို့များကို လူတိုင်းမရေးချေ။ သို့ပုံးမောင်ဝတစ်ဦးသာ

လျှင် (၀၂) မောင်စိန်တင် တစ်ယောက်သာလျှင် အမြတ်တန်းပြု၍ ဝါကျတိများ ကို ရေးသားလေသည်။ နိဒါန်းနှင့်တကွ ခေတ်စမ်းပုံပြင်များကို ဖတ်ကြည့်ပါက မည်သူသည် မည်သည့်ဝါကျမျိုး၊ စာသွားမျိုးရေးလေ့ ရေးထရီကြောင်း သိပါလိမ့်မည်။ ကျွန်ုပ်ကား ဝါကျတိများကို မနှစ်သက်လှ။ သုံးလေးတန်းမှ ကလေးများပင်လျှင် ရေးနိုင်သော ဝါကျမျိုးဟု ကျွန်ုပ်စိတ်၌ ထင်မိ၏။ သို့ဖြစ်ရကား ဝါကျတိအရေးအသားကို ကျွန်ုပ်အတုမခိုးလို့။ တက္ကသိုလ်ကျောင်းတွင် လည်း ဝါကျတိအရေးအသားကို အားမပေးဟု ကြားရ၏။ အားပေးရန်လည်း မထိုက်။ အလွန်အဖိုးတန်းသော မြန်မာတို့ စာစီစာကုံးမှုသည် ကမောက်ကမ မဖြစ်သွားချေမည်ဟု ကျွန်ုပ်တစ်ထစ်ခု ယုံကြည်၏။ သို့သော် ရွှေအောင်းကို ကျွန်ုပ်မတားမြစ်လိုပြီ။ လူတစ်ယောက်လျှင် အကြိုက်တစ်မျိုးစီ ရှိပေ၏။ လူတိုင်းပင် မိမိကြိုက်ရာကို လိုက်၍ အတုခိုးနိုင်ပေ၏။

ခေတ်စမ်းပုံပြင်များတွင် ဂုက်နာမည်အစား နာမည်မှန်ကို ထည့်သွင့် များစွာအကျိုးရှိ၏။ စီးပွားရေးတိုင် ရွှေတောင်ရာဇာဌာန်တို့မှာ တစ်ယောက်ဖြစ်သည်။ နှစ်ယောက်ဖြစ်သည်ဟု ယခုထက်တိုင် အမှန်မသိရသေး။ စလေဆရာဦးပုည်၏ အတ္ထပ္ပတ္တိကို ယခုထက်တိုင် အမှန်မသိရသေး။ သို့ရသလောက်မှာ အမျိုးမျိုးဖြစ်၍ နေ၏။ ဤခေတ်စမ်းပုံပြင် စာအုပ်သည် နောင်နှစ်ပေါင်းမည်မှာ ကြာရှိအောင် တည်နေမည်မသိ။ နောင်သောအခါ ရေးသူများ၏ အမည်မှန်နှင့် အတ္ထပ္ပတ္တိများကို လွယ်လင့်တကူသိရှိနိုင်သည်ဖြစ်ရာ မည်သူသည် မိန်းမ၊ မည်သည့် အမည်များမှာ တစ်ယောက်တည်း၊ မည်သည့် အမည် ယောက်ဥားစသည်ဖြင့် ငြင်းခံကာ ထင်ယောင်ထင်မှားဖြစ်ခြင်းတို့မှ ကင်းဝေးစေသည်ဖြစ်၍ ဂုက်နာမည်များ မထည့်မှု၍ စာရေးသူ၏ နာမည်ရင်းကိုသာ ထည့်သင့်ပေ၏။ နောင်ခေတ်စမ်းကဗျာများ ရှိက်နိုင်ထုတ်ဝေပါက လည်း စာရေးသူများ၏ အမည်ကိုသာ ထည့်သွင်းဖြစ်အောင် ထည့်သွင်းရန် ပါမောက္ခားဖေမောင်တင်အား ဂါရဝတရားရှေ့ထား၍ သူရှိယသတင်းစာမှ တောင်းပန်လိုက်ပါသတည်း။

မောင်ထွန်းစိန်
ပုံမှန်တောင်။

ခေတ်စမ်းပုံပြင်များ (သူရှိယ) ၂၀-၆-၃၄)

၁၂၉၆ ကဆုန်လဆုတ် ၅ ရက်နေ့ထုတ် သူရှိယသတင်းစာတွင် ခေတ်စမ်းပုံပြင်များအကြောင်းကို ရွှေအောင်း အမည်ခံဆောင်းပါးရှင် ရေးသားလိုက်သည်ကို ဖတ်လိုက်ရပါသည်။ ထောက်ခံလို၏။ ရှင်းလင်းလို၏။ ထောက်ခံလိုခြင်းကား သဘောချင်းတိုက်ဆိုင်နေသောကြောင့် ဖြစ်ပါသည်။

ရှင်းလင်းလိုခြင်းကား ခေတ်စမ်းစာအုပ်တွင် စာရေးသူများ၏ အမည်ရင်းများ ကို ဖော်ပြထားခြင်း၏ အကြောင်းရင်းကို သိစေလိုသောကြောင့်ဖြစ်ပါသည်။
(ကိုင်း ထောက်ခံရှင်းလင်းကြို့။)

ခေတ်စမ်းပုံပြင်များကို စုပေါင်းကာ ပုံနှိပ်မည်ကြံစဉ်ကပင် ပါမောက္ဂ ဆရာတင်က ‘မောင်ဝ’ အား မိမိအမည်ရင်းကိုပင် ထည့်သွင်းချင်သလော အမည်ရှုက်ကိုပင် ထည့်ချင်သလောဟု မေးပါသည်။ ‘သိပုံမောင်ဝ’ ဟူသော အမည်ရှုက်ကိုပင် ထည့်ချင်ပါသည်ဟု ဖြေဆိုလိုက်ပါသည်။ အကြောင်းကား ဤသို့တည်း။

သိပုံမောင်ဝသည် မောင်စိန်တင်မဟုတ်၊ မောင်စိန်တင်သည် သိပုံ မောင်ဝမဟုတ်ပေ။ သိပုံမောင်ဝကား မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသား လေ့ရှိသော ဆောင်းပါးဆရာ။ မောင်စိန်တင်ကား အစိုးရအမှုထမ်းဖြစ်လေ သည်။ တစ်ယောက်နှင့်တစ်ယောက် မည်သို့မျှ မသက်ဆိုင်။ စာဖတ်သူတို့က ရယ်ချင်ကောင်းရယ်ချင်ကြပေလိမ့်မည်။ မရယ်ကြပါနှင့်ဦး၊ ရှင်းပါဦးမည်။

သိပုံမောင်ဝနှင့် မောင်စိန်တင်တို့သည် ယာရာနှင့် ထမနဲ့ကဲ့သို့ တစ်ဦး တည်းဖြစ်သည်ကား မှန်ပေ၏။ သို့သော် စိတ်ထားချင်းကား တခြားစီ ဖြစ် နေလေသည်။ လူတစ်ယောက်တည်းပင် ဖြစ်စေကာမူ ဆောင်းပါးရေးသား သောအခါ သိပုံမောင်ဝ၏ စိတ်ဝင်၍၍လာ၏။ ဤသို့ သိပုံမောင်ဝ၏ စိတ်ဝင် လာသောအခါ ဆောင်းပါးများကို သွက်သွက်လက်လက် ရေးသွားနိုင်၏။ ပျော်စရာရွင်စရာတွေ ပေါ်၍လာ၏။ အနောက်တွေ အချွန်းတွေ ဝင်၍၍လာ၏။ မောင်စိန်တင်၏ စိတ်ဝင်နေခိုက်ကား ဘယ်အခါမျှ ဆောင်းပါးရေး၍ မဖြစ်။ အမှုအကြောင်းတွေ၊ အခွန်တော်အကြောင်းတွေ၊ တည်းကြည်းခိုင်ခဲ့သော စိတ် တွေသာလျှင် ပေါ်၍နေ၏။ သို့ဖြစ်သောကြောင့် မောင်စိန်တင် စိတ်ဝင်နေသော အခါများတွင် ဆောင်းပါးများမရေးဘဲ အသာစောင့်စား၍ နေရပေသည်။ စီရင် ချက်များ ရေးသားလိုသောအခါများတွင် သိပုံမောင်ဝစိတ်တွေဝင်လာလျှင် အ ခက်။ ထိုအခါ ကလောင်ကို ခေတ္တချကာ မောင်စိန်တင်စိတ်ကို သွင်းလိုက်ရပြန် ၏။ ထိုအခါကျမှ စီရင်ချက်ကို ကောင်းကောင်းရေးနိုင်လေတော့သတည်း။ မောင်စိန်တင်နှင့် သိပုံမောင်ဝတို့မှာ လူတစ်ယောက်တည်း ဖြစ်ကြသော်လည်း စိတ်နှစ်စိတ်ဖြစ်နေကြောင်းကို စာဖတ်သူအပေါင်းတို့ ရိပ်မိတန်ဖြီ။ သိပုံမောင်ဝ၏ စာများကို မောင်စိန်တင်၏ စာများဟု ရေးသားခြင်းအားဖြင့် ဦးပဒုမအား ဦးပဋ္ဌား မောင်ဘိုးကျော်ဟူ၍ ခေါ်သကဲ့သို့လည်းကောင်း၊ မင်းတုန်းမင်းတရား ကြီးအား မင်းကြီးဦးလွင်ဟူ၍ ခေါ်သကဲ့သို့လည်းကောင်း တူနေပေသည်။ ဆား ပေါ့သောဟင်းနှင့်လည်း ခပ်ဆင်ဆင်။

အမည်ရက်ဖြင့် ရေးသားခြင်းအကျိုးကား များစွာ ရှိပေသည်။ မိမိ
ထင်သလို ကြနိုင်၏။ သူတကာကို အားမနာရ။ မိမိကိုယ်ကို အားမနာရ။
စိတ်ကူးပေါက်တိုင်း ရေးနိုင်ပေသည်။ မိမိအား မည်သူမည်ဝါဟူ၍ လူတကာ
သိနေလျှင် ရေးချင်တိုင်း မရေးနိုင်။ တစ်ကြောင်းမထောက် တစ်ကြောင်း
ထောက်နေရပြန်၏။ မိမိကိုယ်ကိုလည်း ငဲ့ညာနေရပြန်၏။ ဤသို့ ရေးလိုက်
လျှင် မိမိအား မိတ်ဆွေများက (ကလေးကလား) ရေးသည်ဟု ထင်နေမလား၊
ကဲ့ရဲ့နေကြမလား၊ အပြစ်တင်နေကြမလားစသည်ဖြင့် တွေးတောကြောက်ရှုံးနေ
ရသဖြင့် စိတ်ကို အနောင့်အယုက်ပေး၏။ စိတ်ကူးကို ချုပ်ချယ်၏။ လွတ်လပ်
ခွင့်မရပေ။ မြင်းကောင်း ကော်ချုပ်ထားသည်နှင့် တူလှပေတော့သတည်း။

အမည်ရက်ဖြင့်ရေးသားခြင်း၏ အခြားအကျိုးများကား မိမိရေးသား
လိုက်သောစာအပ်၌ သူတကာ၏ ထင်မြင်ချက် အဟုတ်အမှန်ကို သိရ^၅
လေသည်။ အားနာစရာမရှိသောကြောင့် ထင်မြင်ချက်ကို ဟုတ်တိုင်းမှန်ရာကို
ပေးလေ့ရှိကြ၏။

အမည်ရင်းကို သိနေမူကား ပုဂ္ဂိုလ်ကို ခင်မင်နေသောကြောင့် ဟုတ်
တိုင်းမှန်ရာ ရေးသားလေ့မရှိကြချေ။ ထိုအခါ အမှားကို ရေးမိလည်း အမှားမှန်း
မသိ။ အမှန်ကိုရေးမိလည်း အမှန်မှန်းမသိ။ ဤအခြေသို့ရောက်သော် ပုဂ္ဂိုလ်ကို
သာ ခင်တော့၏။ စာကိုကား မခင်တော့ချေ။

အမည်ရက်နှင့်ရေးသားခြင်း၌ အရသာထူးတစ်ခုရှိသေးသည်။ ငှါး
အရသာကား အကြင်အမည်ရက်ပိုင်ရှင်သည် မည်သူမည်ဝါနည်းဟု
စမ်းတဝါး ဝါးနှင့် နေကြခြင်းဖြစ်လေသည်။ စာဖတ်သူတို့ စမ်းတဝါးဝါးနှင့်
နေကြခြင်း ဖြစ်လေသည်။ စာဖတ်သူတို့ စမ်းတဝါးဝါးနှင့် နေလေ၊
အမည်ရက်ဆရာမှာ ဝမ်းသာအားရလေဖြစ်၏။ စကားထားရက်သောအခါ
သူတကာမဖြန့်ဖြန့်လေ စကားထားရက်သူမှာ ကျေနပ်လေဖြစ်သကဲ့သို့တည်း။
စုစမ်းသူမှာလည်း ပျော်၏။ စုစမ်းခံရသူမှာလည်း စည်းစိမ်ရှိလေသည်။
အကယ်၍ အမည်ရင်းကို သိသွားပါလျှင် အရသာပျက်၍ သွားတော့သတည်း။

အရသာရှိပုံကို လင်းပါ၌ဦးမည်။ တဗ္ဗာသို့လ်ကျောင်းတိုက် ပိဋ္ဌအနိမ့်
တန်းတွင် ပညာသင်ကြားနေခိုက် တဗ္ဗာသို့လ်မဂ္ဂဇားအတွက် သိကြားမင်းတံ
လျောက်လွှာဆိုသော ဆောင်းပါးကို မောင်ဝအမည်နှင့် ရေးသားထည့်သွင်းပါ
သည်။

ငှါးဆောင်းပါးကား ထိုအခါ တဗ္ဗာသို့လ်ကျောင်းတိုက်တွင် ခြင်
ကိုက်ခြင်းအကြောင်း ဖြစ်ပါသည်။ ကျောင်းသားများ အတော်ကလေးကြိုက်က
၏။ သို့သော် မည်သူရေးမှန်း မသိကြ။ ရေးသူကိုယ်တိုင်ကလည်း သူတကာ

မသိအောင် ကောင်းစွာ ဖုံးဖိထားလေသည်။ အလွန်ရင်းနှီးသော မိတ်ဆွေများ ပင် တွေး၍ မရကြ။ ထိုလူထင် သည်လူထင်နှင့် နေကြ၏။

မဂ္ဂဇင်းထွက်ပြီး၍ မကြာမိတ်နေ့တွင် ကုလားလက်ဖက်ရည်ဆိုင်၌ မိတ်ဆွေများနှင့် (မောင်ဝ) လက်ဖက်ရည်ထိုင်သောက်ရင်း စကားပြောနေကြ၏။ စကားပြောရင်း ငှါးခြင်းကြောင်းဆောင်းပါးသို့ ရောက်သွားသည်။ ထို စကားရိုင်းတွင် တဗ္ဗာသိုလ်မဂ္ဂဇင်းမှာ မကြာမကြာ ဆောင်းပါးရေးလေ့ရှိသော ကိုဆန်းဆိုသူလည်းရှိ၏။ မိတ်ဆွေတစ်ယောက်က မောင်ဝရှေ့တွင် ကိုဆန်းအား “ကိုင်း၊ ကိုဆန်း၊ မညာနဲ့တော့”၊ အဲဒီ ခြင်းဆောင်းပါးဟာ ခင်ဗျားရေးတာ မဟုတ်လား” ဟု မေး၏။ ကိုဆန်းလည်း ပြီးလျက်နေသည်။ ထိုအခါ ထိုမိတ် ဆွေက “ကိုင်းဗျာ ညာနေပေမဲ့ မထူးတော့ပါဘူး။ ခင်ဗျားရေးတာမဟုတ်လား” ဟု မေးသောအခါ မပြောချင်ပြောချင်နှင့် “ခင်ဗျားထင်တဲ့အတိုင်းပါပဲ” ဟု ပြောလိုက်၏။ ဤသို့ကြားလိုက်ရသောအခါ မောင်ဝမှာ အရသာမည်မျှရှိသွား မည်ကို စဉ်းစားကြည့်က သိနိုင်ပေသည်။ ယခုကား ဤအရသာမျိုးခံစားချင် သော်လည်း ခံစားရတော့မည် မဟုတ်ပေ။ စိတ်ပျက်ဖွယ်။

နာမည်ရှုက်ကို မဖော်ဘဲ ထားခြင်း၏ အကျိုးများ၊ အရသာများ အကြောင်းများကို ရေးသားပြီးသည်၏ အခြားမဲ့၌ အဘယ့်ကြောင့် ခေတ်စမ်းတွင် ပါမောက္ခဆရာတင်က စာရေးသူများအမည်များကို ဖော်ထားကြောင်းကို ရေးသားရှင်းလင်းရပေမည်။

ဆရာတင်၌ မိမိ၏ တပည့်ရင်းကလေးများ ထင်ပေါ်စေရန်၊ ကြီးပွားစေရန်၊ တိုးတက်စေရန် အမြိတ်တိတားရှိပေသည်။ ယခုခေတ်တွင် ခေတ်စမ်းတွင်ပါသော စာများမှာ မည်သူမည်ဝါရေးသည်ဟု သိကြရမည် ဖြစ်သော်လည်း အမည်ရင်းများကို ထုတ်ဖော်ရေးသားခြင်းမပြုလျှင် နောင်အနာဂတ် ခေတ်တွင် ထိုစာများကို မည်သူရေးမှန်း မသိမည်စိုးခြင်းကြောင့် အမည်ရင်းများကို ထုတ်ဖော်ထားသည်ဟု သိရ၏။ တပည့်များကို ခင်ရှာပါပေသည်။

ဂျိုးနီးယပ်(စံ)၏ နာမည်ကျော် အက်လိပ်ဆောင်းပါးရှင်တစ်ဦးမှာ မည်သူမည်ဝါဟု၍ ယခုထက်တိုင် အသေအချာမသိရပေ။ ငှါးပုဂ္ဂိုလ်ပေါ်သော ခေတ်မှာလည်း အတော်ပင် ကြာပေပြီ။ ယခုထက်တိုင် စမ်းတဝါးဝါးနှင့် နေကြရပေ၏။ အမည်မပေါ်အောင် ကျကျနှုန်းဆောင်ရွက်နိုင်ပါပေသည်။ တတ်နိုင်ပေစွာ။

ယခုဖော်ပြသော ပုဂ္ဂိုလ်ကဲ့သို့ မိမိ၏ တပည့်ရင်းများ မြှုပ်သွားမည် စိုးသောကြောင့် နာမည်ရင်းများကို ဖော်ပြထားသည်ဟု၍ သိရပေသည်။ ဒွဲ ဥအောင်းဖော်ပြသကဲ့သို့ နိုဒါန်းတွင်ရေးလျှင်လည်း သိလောက်ပေပြီ။ ဆရာတင်

ကား ခေါင်းမာသော တစ်ဖက်သတ်ဆရာမဟုတ်။ ကောင်းသော နည်းလမ်း များကို အမြဲလိုက်နာရန် အသင့်ရှိပေါ်သည်။ ရွှေ့ဒေါင်း၏ အကြံပေးချက် ခေတ်စမ်းကဗျာထွက်လျှင် အောင်မြင်ဖွယ်ရှိ၏။

သိပုံမောင်။

ခေတ်စမ်းပုံပြင်များ(သူရီယ။ ၂၆-၆-၃၄)

ဝိဇ္ဇာမဟာဝိဇ္ဇာများ ရေးသား၏ ပါမောက္ခဆရာဦးဖော်တင်ထုတ် ဝေလိုက်သော ခေတ်စမ်းပုံပြင်များစာအုပ်ထွက်ပေါ်လာသည်မှာ မကြာသေး ပေ။ သို့ပင်မကြာသေးစေကာမူ ငှင်းစာအုပ်ကို ဝေဖန်ရေးသားကြရာမှ ပြင်းချက်များ ပေါ်ထွက်၍ လာပေါ်သည်။ အချို့ကလည်း အမည်ရင်းများဖြင့် ထုတ်ဝေသည်ကို မကြိုက်ဟု ရေးသားကြ၏။ အချို့က စာရေးသူတို့၏ အမည် ရင်းများနှင့် ထုတ်ဝေမှ နေရာကျမည်ဟု ဆိုကြလေသည်။ တစ်ဖန်အချို့က ဝါကျတို့တို့ လေးများကို ကြိုက်သည်ဟု ဆိုကြ၏။ အချို့က မနှစ်သက်ကြပေ။

ကျွန်တော်ကား အမည်ရင်းအမည်ပုက်တို့ဖြင့် ရေးသားကြခြင်း၏ အကျိုးအပြစ်များကို မရေးသားလိုပါ။ ယာဂုန်း ထမနဲ့ကဲ့သို့ အတူတူပင်ဖြစ် သောကြာင့်၊ ပြင်းနေကြရန်မလိုဟု ထင်ပါသည်။ ကျွန်တော်ရေးသားလိုခြင်းကား ဝါကျတို့တို့ ကလေးများကို သုံးခြင်း၏ အကျိုးအပြစ် အကြောင်းဖြစ်ပါသည်။

စင်စစ်မှာ ဝါကျတို့တိုင်း အကောင်းချည့်ဟုမဆိုသာ။ ဝါကျတို့ရေးတိုင်းလည်း မကောင်းချည့်ဟု မဆိုသာနိုင်။ နေရာငွာနအလိုက် သုံးစွဲတတ်ခြင်းသာ ပစာန်ဖြစ်လေသည်။

မေလ ၁၁ ရက်နေ့ထုတ် သူရီယသတင်းစာတွင် ပုဇွန်တောင် မောင်ထွန်းစိန်ဆိုသူက ဝါကျတို့ကလေးများကို သုံးတန်း လေးတန်း သားကလေးများပင် ရေးသားနိုင်သောကြာင့် ငှင်းဝါကျတို့ကလေးများမှာ အသုံးမကျ၊ ဝါကျတို့ကလေးများကို အသုံးပြုကြလျှင် မြန်မာစာပေမှာ ကမောက်ကမဖြစ်သွားမည်ဟု ရေးသားလိုက်သည်ကို ဖတ်ရသောအခါ တော်တော်ပင် အံ့သုမိပါသည်။ ငှင်းမောင်ထွန်းစိန်မှာ အမှုမဲ့ အမှတ်မဲ့ ရေးသားလိုက်မိဟန်တူပါသည်။ ဝါကျတို့ကလေးများကိုလည်း သူ့နေရာနှင့် သူ သုံးတတ်လျှင် အကျိုးများကြောင်းကို သတိမထားမိပေ။

စာအရေးအသား အစီအကုံးဆိုသည်မှာ နေရာငွာနအလိုက် သုံးစွဲ ရေးသားရခြင်းဖြစ်ပေသည်။ မင်္ဂလာဆောင်တွင် ဖတ်ရမည့် ဉာဏ်စာကို ဝါကျတို့တို့တောင်းတောင်းကလေးများဖြင့် ရေးသားမည်ဆိုလျှင် လူရယ်စရာဖြစ်နေပေလိမ့်မည်။ တစ်ယောက်နှင့် တစ်ယောက် အချင်းဖြစ်ပွားသော

အကြောင်း၊ မီးလောင်၍ ပြီးလွှားရသောအကြောင်းများကို ရေးသားသောအခါ ညာဘစာကဲ့သို့ ရေးသားနေမည်ဆိုပြန်ကလည်း လူရယ်စရာဖြစ်သွားမည်ကို လည်း သတိထားသင့်လှပေသည်။

ဝါကျတိတိကလေးများကို သုံးတန်းလေးတန်းသားကလေးများ ရေးသားနိုင်သည်ကား မှန်လှပေ၏။ သို့ရာတွင် ထိုဝါကျတိတိကလေးများကို နေရာတကျ သင့်တော်အောင် သုံးသွားနိုင်ရန်ကား မောင်ထွန်းစိန်ထင် သလောက် လွယ်ကူမည်မဟုတ်ပေ။ မောင်ထွန်းစိန်က ဝါကျတိတိကလေးများကို ရေးသားကြလျှင် မြန်မာစာပေ ကမောက်ကမဖြစ်သွားမည်ဟု ဆိုပြန်၏။ လွတ်တော်အမှတ်အသားများကို မဖတ်မိပါသလော။ ဖတ်ကြည့်ပါ၏း၊ ကိုထွန်းစိန်။ ငှင်းရာဝောင်အမှတ်အသားများတွင် နေရာတကျ ဝါကျတိတိကလေးများကို အသုံးပြုထားသော နေရာများကို ဖတ်ရပါလိမ့်မည်။ တစ်ခါလောက်ဖတ်ကြည့်စမ်းပါဘို့။ ငှင်းရာဝောင်ဆရာတိုးများသည် ဝါကျတိတိကလေးများကို ရေးသားသော ကြောင့် မြန်မာစာပေကို ကမောက်ကမဖြစ်အောင် လုပ်ကြသည်ဟု စွပ်စွဲးမည် လော ကိုထွန်းစိန်။

ငှင်းဆရာတိုးများသည် သုံးတန်း၊ လေးတန်း သားကလေးများ လောက်သာ တတ်သည်ဟုလည်း ဆိုနိုင်မည်မဟုတ်ပါ။

ဝါကျအရည်ကြီးများကို ရေးတိုင်းလည်း အကောင်းချဉ့်ဟု ဆုံးဖြတ်ရန် ခဲယဉ်းလှပေသည်။ သုံးတန်း၊ လေးတန်းသားကလေးများသည် အဆုံးအစ မရှိ အဓိပ္ပာယ်ကင်းမဲ့သော ဝါကျအရည်ကြီးများကို ရေးသားလေ့ရှိကြလေ သည်။ ငှင်းစာမျိုးကို စာကောင်းဟူ၍ ချိုးမွမ်းနိုင်ပါမည်လော။ ဝါကျအရည်ကြီးများကို ရေးသားသောကြောင့် စာများသွားသည်တို့ကို မဖတ်ဘူးသလော။

ယခုခေတ်တွင် ပညာဝန်းဖိုးကျားနှင့် သိပ္ပံမောင်ဝတို့သည် ဝါကျတိတိကလေးများကို သုံးလေ့ရှိကြသည်။ ဦးဖိုးကျားအား ဝါကျတိတိကလေးများကို ရေးသားသောကြောင့် မြန်မာစာပေကို ဖျက်သူဟုဆိုနိုင်မည်လော။ ဦးဖိုးကျားသည် သုံးတန်း၊ လေးတန်းသားကလေးများလောက်မှ စာအရေးအသား မတတ်ဟု ဆိုလိုပါသလော။ တိုးတက်ရေးမဂ္ဂင်း နံပါတ် ရုန်း၊ စာမျက်နှာ ၂၆ တွင် ဤသို့ ရေးသားထား၏။

“သဘောချင်းလည်း တူ၏။ မြန်မာစာပေကို အထူးသဖြင့် အတူတူ လိုက်စားကြ၏။ သတင်းစာဖတ်ဝါသနာရှိ၏။ မကြာမိပင် ဆောင်းပါးများ ဝင်ရေးကြ၏။ ပြင်ပပြင်လွင် အစည်းအဝေးတို့ကို ရောက်သည်က များ၏။ တစ်ခါတစ်ခါလည်း ဝင်ရောက်စွက်ခဲ့ကြ၏။ ကျောင်းတွင် အသင်းအမျိုးမျိုးထောင်ရာ၌ ကျွန်ုပ်တို့လက်ချက်မကင်းချေ။”

ဤအရေးအသားတွင် ဝါကျတိတိကလေးများ ပြည့်နှက်လျက်နေ၏။ သို့သော် ငါ်စာကို ကမောက်ကမစာဟု ဆိုနိုင်မည်လော်။ ဆိုနိုင်မည် မထင်။ သူ့နေရာနှင့် သူ့နေရာ ပေါ်လွင်အောင် ရေးသားထားပေ၏။ အကယ်၍ မင်းလာဆောင်သွားစာစာတစ်စောင်ကို ရေးခိုင်းမည်ဆိုလျှင် ဦးဖီးကျား ဤသို့ ရေးမည်မဟုတ်။ သို့ပုံးမောင်ဝရေးသော စာများမှလည်း သာဓကထုတ်ပြပါ မည်။ ခေတ်စမ်း စာမျက်နှာ-၅၂ 'မောင်းသံ'ဆိုသော ဆောင်းပါးတွင် ဤသို့ ရေးသားထားပေသည်။

“လက်ဦးတစ်ချက်ကြား၏။ နားစွင့်ကာ ထောင်လေသည်။ နှစ်ချက် ကြား၏။ ထျော်ထိုင်လေသည်။ သံးချက်ကြား၏။ ဦးဘမော်ကို ခေါ်လေသည်။ လေးချက်ကြား၏။ ဦးဘမော်ကထုံးလေသည်။ ငါးချက်ကြား၏။ အိပ်ရာမှ ထလေသည်။ ခြောက်ချက်ကြား၏။ တစ်အိမ်လုံး နိုးလေပြီ။ နောက်မောင်း အချက်ပေါင်းများစွာပင်။ အရေးမလုပ်နိုင်။ သေနတ်ထုတ်သူထုတ်၊ ဘောင်းဘို ဝတ်သူဝတ်၊ ယမ်းတောင့် ရှာသူရှာ၊ မိုးထွန်းသူထွန်း၊ ဖိနပ်စီးသူစီး၊ အိမ်တိုင်နှင့် တိုက်မိသူတိုက်မိုး၊ လက်နိုင်ပောတ်မိုး ထုတ်သူထုတ်”

ဤဖော်ပြပါရေးသားချက်တွင် ဝါကျတိတိကလေးများချည့်ပင်။ သို့ သော်ရေးသားရင်းအကြောင်းမှာ စားပြေတိုက်သောအခါ မောင်းထုသောကြောင့် အလုပ်ရှုပ်နေပုံအကြောင်းဖြစ်လေသည်။ ငါးတို့ရှုပ်ထွေးနေပုံမှာ မျက်စီထဲ့၌ ပေါ်၍ မလာပါလော်။ ဤစာမျိုးတွင် ‘ဒေသတုသွ္ဗ္ဗမင်းလံ’ ဟူ၍ အစချိန်လျှင် ရယ်စရာပင် ကောင်းသွားပေလိမ့်မည်။

ပုစွန်တောင်မောင်ထွန်းစီန်သည် မဟာဝိဇ္ဇာဘွဲ့ခံဆရာ ဦးလူဖောင်း ရေးသားအပ်သော မြန်မာစာစီစာကုံး အခြေပြုကျမ်းကို ဖတ်ဖူးဟန်မတူပေ။ ငါးစာအုပ်ကို ဝယ်ပြီးလျှင် စာမျက်နှာ ၇၇ မှ အစပြု၍ ဖတ်ပါ။ ဦးကုလား ရာဇ်ဝမှ ကောက်နှုတ်ချက်ကိုလည်း မြင်ပါလိမ့်မည်။ နောင်စာရေးလျှင် စဉ်းစဉ်းစားစားကလေး ရေးစမ်းပါ ကိုထွန်းစိန်း။

မောင်မောင်

ဖျာပုံ။

ခေတ်စမ်းပုံပြင်နှင့် ခွောဒေါ်း (သူရိယ။ ၂၇-၆-၃၄)

ကဆုန်လဆုတ် ၅-ရက်နေ့ထုတ် သူရိယသတင်းစာတွင် ‘ခေတ်စမ်းပုံပြင် ဝေဖို့များအကြောင်း ဝေဖန်စာ’ ဟူသော ခေါင်းစဉ် စာလုံးများကို မြင်ရ သည်နှင့် တစ်ပြီးဆက် များစွာ ဝမ်းမြောက်မိ၏။ ဆောင်းပါးရေးသူသည် ပုံ

ပြင်များ၏ အရည်အချင်းတိုကို ညွှန်ပြတော့မည်။ ကောင်းမကောင်း သရုပ် ပေါ်အောင် ထုတ်နှစ်ဖော်ပြတော့မည်ဟု သိချင်တော့နှင့် ဂရတစိုက်ဖတ်ကြည့် မိ၏။ စိတ်ပျက်ဖွယ်နှင့် ကြံ့ရလေစွာ။

ပုံပြင်များကိုကား ခွဲခြားဝေဖန်၍ မရေးသား။ မဆီမဆိုင်သော အချက်တို့၌သာ အချိန်ဖြန်းသည်နှင့် တူနေ၏။ ခေတ်စမ်းပုံပြင်တစ်အုပ်လုံး၌ ဝါကျတို့များကိုသာ သုံးနှုန်းထားဘို့သကဲ့သို့ ရေးသား၏။ စင်စစ်အားဖြင့် တစ်ဦးတည်းသာလျှင် တို့တောင်း ပြတ်သားသော ဝါကျများကို သုံးထား၏။ ကျန်ပုဂ္ဂိုလ်များကား ဤသို့ မဟုတ်ချေ။

ဝါကျတို့ကို သုံးတိုင်းလည်း ဆောင်းပါးရှင် ထင်သလို စာကောင်းဟု မဆိုနိုင်။ စာကောင်းမည်သည်မှာ (၁)စာဖတ်သူ၏စိတ်ကို ထိခိုက်စွဲလမ်းစေရ မည်။ (၂) စကားလုံးရေနည်းနိုင်သမျှ နည်းရမည်။ (၃) အဓိပ္ပာယ်တွင် ကျယ် စေရမည်။ (၄)စာသား ချောမှတ်စေရမည်။ ဝါကျတို့ကို သုံးခြင်းကြောင့် စကား လုံးရေနည်းသွားသည်။ အဓိပ္ပာယ် နက်ကျယ်လာသည်။ စိတ်ဓာတ်ကို ထိသည် ဟု မပြောနိုင်။

ဥပမာ- “ကျွန်တော်သည် အကြောင်းတစ်ခုကို တွေးတော့မိ၏။ စဉ်း စားမိ၏။ ဆင်ခြင်မိ၏။ ကြံ့စည်းမိ၏။” ဟုရေးလျှင် ဝါကျကားတို့၏။ သို့ရာတွင် ဘယ်မှာလျှင် စကားလုံးရေ နည်းတွေ့အုံနည်း။ စကားလုံးတွေ၊ မင်တွေ၊ နေရာတွေအချိန်တွေကို သုံးဖြန်းရာပင် ရောက်နေ၏။ စိတ်နှလုံးကို ထိခိုက်စေလို၍ လေးလေးပင်ပင်ရေးသားခြင်းဖြစ်သည်ဟု ဆင်ခြေဝင်အုံ။ စကားလုံးတို့ကို ဤမျှသုံးဖြန်းမှ ဖတ်သူ၏ စိတ်ဓာတ်ကို ထိခိုက်ရမည်ဆိုလျှင် စာကောင်းဟု ဆိုနိုင်စရာ အကြောင်းမရှိပေ။

ထိုကြောင့် အထက်ကကဲ့သို့ စကားလုံးတို့ကို သုံးဖြန်းမည်အစား ‘အစဉ်မပြတ်တွေးတော့မိ၏’ သို့မဟုတ် ‘အလွန်အလွန်စဉ်းစားနေမိ၏’ သို့မဟုတ် ‘တတွေးတွေးနေမိ၏’ စသည်ဖြင့် တော်သင့်ရာ တစ်ခုခုကို ရေးသားလျှင် ပင် စကားလေးပင်ရုံမျှမက စကားလုံးရေ ၁၅ လုံး သက်သာ၍ အဓိပ္ပာယ်ပို ကောင်းကာ ဝါစာသိလို့ဖြစ်လေသည်။ မြန်မာဘာသာတွင် ဝိသေသနအထူး ပြေသော ပုဒ်ဖြင့်သော်လည်းကောင်း၊ ဝိစွာဟု ခေါ်သော ထပ်စာလုံးအနည်းငယ် မျှဖြင့်သော်လည်းကောင်း စကားအဓိပ္ပာယ်လေးနက်ခရီးရောက်စေနိုင်ကြောင်း ကို ဈေးအောင်းသည် သတိပြုမိဟန်မတူချေ။

ထိုနောက် စာရေးသူများ၏ နာမည်ရင်းထည့်ခြင်းကို အပြစ်တင်ဘိ သကဲ့သို့ ရေးသား၏။ “နာမည်ကြီးတွေမြင်ရသည်မှာ အောင့်သီးအောင့်သက် ဖြစ်၏” ဟု ဆို၏။ ထိုနာမည်တို့သည် မည်သူ့အား ထိခိုက်၍ အောင့်သီး

အောင့်သက်ဖြစ်သနည်းဟု မေးမြန်းလို၏။ တစ်ဖန် နာမည်ရင်းတွေကို နိဒါန်း၌ သာ ဖော်ပြချု ကလောင်နာမည်ကို ဝထ္ာခေါင်းစဉ်ဖြုံးသာ ထည့်ဖို့ကောင်းကြောင်းကို ရေးပြန်၏။ ရှုံးနောက် စကားမညီချေ။ နိဒါန်းမှာ နာမည်ရင်းကို ဖော်ထုတ် ရေးသားသည်နှင့် ယခုစာအုပ်တွင် ရေးသားထားသည်တို့မှာ ခြားနားချက်ရှိတော့မည်မဟုတ်နိုင်။ ပုံပြင်ဝထ္ာရေးသူတို့ နာမည်ကို ယခုနည်းတူဖတ်သူတို့ သိရှိကြမည်မှာ အမှန်ပင်။ အနောက်နိုင်ငံ စာရေးဆရာကြီးများသည် မိမိတို့ နာမည်ကို ဂုဏ်ရေးကြသည်ဟူရှုံး လွှဲမှားချေတော့သည်။ တစ်ဦး တလေလွှဲ၍ အားလုံးပင် နာမည်ရင်းနှင့် ရေးသားကြောင်းကို အင်္ဂလာပေ ကျမ်းကုန်ကို ကြည့်ကာမျှဖြင့် သိနိုင်သည်။ တစ်ဦးတစ်ယောက်က မိမိနာမည်ကို ဂုဏ်ရွင်းမှာလည်း အကြောင်းထူးရှိသောကြောင့် ပင်ဖြစ်၏။ ထင်ရှားစေ ဦးအံ့။ ယခုခေါတ်တွင်ပင် ကျော်ကြားလျက်ရှိသော ပုံပြင်ဝထ္ာရေး ဆရာကြီးများကို ကြည့်လျှင် အင်္ဂလာပေလူမျိုးထဲမှ ရေးသားနှစ်ရှုံး၊ အိတ်ချုပြုလဲလ်၊ စတေတါဒအော်မေ့နီးရား၊ လင်းနတ်မဲရစ်၊ ပြင်သစ်လူမျိုးထဲမှ ဂိုင်းဒီမောဖဆင့်၊ ရရှားလူမျိုးထဲမှ လီယိုတော်စတိုင်းတို့သည် နာမည်ရင်းနှင့် ရေးကြသည်ကို တွေ့နိုင်သည်။ ရေးခေါတ်ကလည်း အနောက်နိုင်ငံ စာရေးဆရာများသည် ထိနည်းတူပင်။ သို့ရာတွင် နေရာတိုင်းနှင့် ခြင်းချက်ရှိသလို တစ်ဦး နှစ်ဦးမျှသာ နာမည်ကို ဂုဏ်ရေးကြသည်။ သို့ဂုဏ်ခြင်းမှာ အကြောင်းထူးကြောင့်သာဖြစ်၍ အတူယူစရာ မဟုတ်ပေ။

အမေရိကန်စာရေးဆရာကြီး စီလိုယမ် စီဒါနိပိုးထားသည် အိုဟင်နရီ ဟူသော ဂုဏ်နာမည်ဖြင့် ရေးသား၏။ ငယ်စဉ်အခါက ထောင်ကျခဲ့ဖူးသော ကြောင့်ဖြစ်သည်။ မိမိရေးသာစာအုပ်ကို လူမလေးစားမည်ကို စိုးရိမ်၍ နာမည် ဂုဏ်လိုက်ရွင်းကို ယုံမှားဖွယ်မရှိချေ။ ယခုခေါတ်စမ်းပုံပြင်ဗြိုင်းသာ အကြောင်းထူးများ ရှိမည်မထင်။ ကျွန်ုတော်၏ ယူဆချက်အားဖြင့် မြန်မာပြည် တွင် အထူးသဖြင့် နာမည်မှန်နာမည်ရင်းတို့နှင့်သာ ပုံပြင်ဝထ္ာအစရှိသည်တို့ကို ရေးသားဖို့ကောင်း၏ (သတင်းဆောင်းပါး ရေးရာ၌မဆို။) ရေးရှုံးမြန်မာ ကျမ်းပြု ဆရာကြီးများ၏ အစွာဖွံ့ဖြိုးကို ရှာဖွေရာတွင် ဤသို့ နာမည်ဂုဏ်မှာ နာမည်မထည့်မှုတို့ကြောင့် မည်မျှ အခက်အခဲနှင့် တွေ့ကြံရသနည်း။ မြန်မာ စာပေလိုက်စားသူတိုင်း သတိပြုမိမည် အမှန်ပင်။ သို့ဖြစ်သောကြောင့် အထူး အကြောင်းမရှိပါဘဲလျက် နာမည်ဂုဏ်ရေးခြင်းစာလွှာကို စွန်းလွှာတ်အပ်တော့သည်။ ကမ္မာ့ပုံပြင်ညွှန်ပေါင်းကိုလည်းကောင်း၊ အင်္ဂလာပေကျော်ညွှန်ပေါင်းကိုလည်းကောင်း ကြည့်ရှုလျှင် နာမည်ရင်းတို့ကိုသာလျှင် တွေ့ဖြင်ရသည်။ တစ်ကြောင်းလည်း ယခု ခေါတ်စမ်းပုံပြင်စာအုပ်မှာ မဂ္ဂဇင်းမဟုတ်။ ကျောင်းသုံး

စာအုပ်ပင် ဖြစ်တော့သည်။ သို့ဖြစ်ပါ၍ စာရေးသူများ၏ နာမည်ရင်းကို ဖော်ထုတ်ထားသည်ကိုပင် နှစ်သက်ဖွယ်ဖြစ်သောကြောင့် ‘ခေတ်စမ်းကဗျာ’ ရိုက်နိုပ်သောအခါတွင်လည်း ယခုကဲ့သို့ပင် နာမည်ရင်းကိုသာ အသုံးပြုသင့် ကြောင်း ရေးသားလိုက်ပါသည်။

စိန်သန်လျက်။

မြန်မာစာစန်းပွင့်ဦးမည်။

အားရဝမ်းမြောက်ဖွယ်တစ်ရပ်ဖြစ်ခြင်း။ (သူရိယ။ ၂၈-၆-၃၄)

‘ခေတ်စမ်းပုံပြင်’ ဟူသော အမည်ဖြင့် ပုံပြင်ကလေးပေါင်း ၂၈ ခု ပါဝင်သော စာအုပ်တစ်အုပ် ထွက်ပေါ်လာပြီဖြစ်ရာ အားနွဲလျက်နေသော မြန်မာစာပေအတွက် အားတက်စရာမျှော်လင့်စရာပင် ဆိုရချိမ့်မည်။ ဥပမာ လျှင် ကြေးနီအဆင်းကို ဆောင်သော အရာက်ကို မြင်သဖြင့် ရွှေအဆင်းကို ဆောင်သော နေမင်းသည် မကြာခင် ထွန်းလင်းတော့မည်ဟု မျှော်လင့်နေသော ခရီးသည်၏ အားတက်နှစ်သက်ခြင်းနှင့်ပင် တူလေစွာ။

စာအုပ်ကို တည်းဖြတ်သူမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခာဦးဖော်တင်ဖြစ်သဖြင့် ထိုပုဂ္ဂိုလ်ကြီး၏ ဂုဏ်ထူးကို အကျယ်ဆိုရန် မလိုတော့ပါ။ ပါဝင်ရေးသားသူ လုလင်ပျိုးငါးဦးတို့မှာလည်း တက္ကသိုလ်ကျောင်းထွက်များ ဖြစ်သည့်အားလျှော်စွာ မိရိုးဖလာမြန်မာစာပေကိုလည်း လွှဲလာ၍ ဘာသာ ခြား အက်လိပ်ပယောက နှစ်ခုခွန်တဲ့၍ ပါဝင်သော စာများဟု ဆိုပါက လွှဲမည် မဟုတ်ချေ။ ရေးဟောင်းမြန်မာစာပေအစဉ်ကို ပြန်လှန်စစ်ဆေးသော်မြန်မာစာ သည် ပါဋ္ဌာသာကျမ်းများ၊ သက္ကတကျမ်းများ၊ ယိုးဒယားဇာတ်ဂိတ်များနှင့် ပူးပေါင်းယူဉ်နဲ့၍ တိုးတက်ပြန်ဖွားလာခဲ့သည်ကို သတိထားမိကြပေလိမ့်မည်။ ယခုခေတ်စမ်းပုံပြင်စာအုပ်မှာလည်း အက်လိပ်ကဗျာညာဏ်နှင့် ပူးပေါင်းလျက် ရှေ့သို့တိုးတက်သွားရန် အကြောင်းပင်ဟု ယူဆမိတော့သည်။ လူမျိုးခြား၏ စာနှင့် ပူးပေါင်း ဆက်သွယ်လျက် နေခြင်းကို အချို့အယူသည်းသူတို့က အပြစ် ဆိုလျှင် ဆိုပေမည်။ သို့ရာတွင် တိုးတက်မှု ဟူသမျှသည် အီမ်ထဲ၌သာ ကုပ်နေ၍ မဖြစ်နိုင်။ အတွေအကြိုများခြင်း၊ ရောနောခြိုး သဖြင့် ကိုယ်ပိုင်ညာဏ်ထုတ်ခြင်းများဖြင့်သာ တိုးတက်မှု သဘောပေါက်လာနိုင် သည်။ ဤယခုစာအုပ်မှာ တိုးတက်မှုတရားမှ ဖွားသန့်စင်လာသော မျက်လုံး ဂိုင်းဂိုင်းကလေးနှင့် သားငယ်ကလေးပင်ဟု ဆိုတိုက်လှပေသည်။

ယခုအခါ ကျွန်ုပ်တို့သည် စကားပြောက်၌ ထင်ရှားကျော်စောက် သော ဝန်စာရေးဦးကြီး၏ ‘မြေကလေးဝေါး၊ စကားတောင်စားဝေါး’ ဦးလတ်၏ ‘ရွှေပြည်စိုး’၊ လယ်တီပလ္လိတ ဦးမောင်ကြီး၏ ‘တပင်ရွှေထိုး’၊ ဟသာတ

ကေကာယ်၏ ‘မြမျိုးနွယ်၊ ကြတ္တိကာဝတ္ထဲ’၊ ပီမိုးနင်း၏ ‘နေရီရီ’ တို့ကို ဖတ်ဖူးခဲ့သဖြင့် ရေးဟောင်း ရာဇ်ဝင်သဘော၊ မြန်မာတိုးနှစ်းတို့၏ အမူအရာ၊ နေပြည်တော်၌ မြန်မာတို့ နေပုံထိုင်ပုံတို့ မြန်မာတို့၏ သဘောထား၊ ခေတ်အလျောက်၊ ရန်ကုန်မြို့နှင့်တကွ ဒီစကြိတ်မြို့များ၌ နေထိုင်ကြသူများ၏ အဖြစ်အပျက်တို့ကို သိပြီးခဲ့လေပြီ။

ယခုခေတ်စမ်းပုံပြင်မှာ အများအားဖြင့် မြန်မာပြည်တွင် တော့ခလေ့၏ သဘာဝအလျောက် တင့်တယ်လှပဟန်၊ ရွာသူရွာသားတို့၏ သိမ်မွေ့နှီးသုံးရှိုးသားပုံ၊ ခွကျပုံနှင့်တကွ င်းတို့၏ ဒုက္ခတ္ထတို့ကို အလွမ်းအဆွေး အသောနှင့် တန်ဆာဆင်၍ ရေးသားကြသည်ကို ဖတ်မိသောအခါ။ ရေးသားသူ တက္ကသိုလ်ကျောင်းသားများမှာ ခမ်းနားသိုက်ဖြောက်သော ကျောင်းတော်သားများပင် ဖြစ်လင့်ကစား တော့ခလေ့ကို မွေးကျွန်းမထားဘဲ နေသည်ကို သိရပါသည်။ သို့သိရ သဖြင့် င်းတို့၏ အမြင်ကား အမြင်မှန်တစ်ရပ်ဟု ဆိုသင့်လှပသည်။ အဘယ့် ကြောင့်ဆိုသော် ဆန်စပါးသည် မြန်မာပြည်၏ အသက်လောက် အဖိုးထိုက် တန်သလောက် အဖိုးထိုက်တန်သကဲ့သို့။ မြန်မာလူမျိုး လယ်လုပ်ဆင်းရဲသား မှာလည်း မြန်မာပြည် ကြီးပွားရေးတွင် အခြေခံဖြစ်လှပသည်။ တော့ရွာ ခလေ့သည် ရေမရောသေးသော မြန်မာတို့၏ ယဉ်ကျေးမှု တည်ရာလည်း မှန် ပေသည်။

င်းနောက် ထိုခေတ်စမ်းပုံပြင်၌ မေတ္တာပေမမှုတို့ကို ပြရာဖွံ့ဖြိုးလည်း ညစ်ညမ်းသည်ဟူ၍ လုံးဝ မပါဝင်။ မြတ်သော အဆင်တန်ဆာကို ဝတ်ဆင်ထားသဖြင့် မြတ်သော သဘောနှင့် ပြည့်စုံလှသည်။ ကဗျာ့တန်ဆာမှာလည်း အလွန်ပင် လှပတင့်တယ်လှပသည်။ စကားသုံးနှစ်းပုံမှာလည်း ရွှေးချယ်စိစစ်၍ ကဗျာ့သဘာဝအစစ်ကို ပေါ်လွှင်အောင် ဖော်ပြထားသော စကားများဖြစ်သဖြင့် နှစ်သက်ဖွယ်ရာပင် ဖြစ်တော့သည်။

တပသီ။

ငုက်လောက

**သီဒေတြိလွှဲ၊ ငုက်သံနှုန်း
လွမ်းဘွဲ့မြိုင်ခြေ၊ မြှေခိုးဝေခဲ့။**

ဤကဲ့သို့ တောရကျောင်းပျော် သျှင်ဥတ္ထမကျော် ဖွဲ့ဆိုခဲ့သည်။ ကျေး
သံငုက်သံတို့ လွမ်းဆွဲတဖွယ်ကောင်းကြောင်းကို ဖွဲ့ဆိုထားခြင်းဖြစ်ပေသည်။

မြန်မာပြည်တွင် ငုက်အမျိုးပေါင်း များစွာရှိသည်။ အဂ်လိပ်တို့သည်
လွန်ခဲ့သော နှစ်ပေါင်း ခုနှစ်ဆယ်လောက်ကစ၍ မြန်မာငုက်များကို မျက်မြင်
နားကြား ကိုယ်တွေ လေ့လာခဲ့ကြရာ ဒုတိယကမ္မာစစ်ကြီးဖြစ်ခါနီးတွင် ငုက်
အမျိုးပေါင်း တစ်ထောင်ကျော်အကြောင်းကို ရေးသားမှတ်တမ်းတင်ထားသည်
မြန်မာပြည် ငုက်များအကြောင်း စာအုပ်ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့လေသည်။

ယခုသော်ကား မြန်မာငုက်များအကြောင်းကို ဆက်လက်လေ့လာဖို့
တာဝန်မှာ မြန်မာတို့၏ ပခုံးပေါ်သို့ ကျရောက်လေပြီ။ ထို့ကြောင့် ငုက်လေ့
လာဖို့ ဝါသနာပေါ်ထွန်းလာအောင် ဤဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါ
သည်။

ရေးလူကြီးများကား အမှတ်တမဲ့ မနေခဲ့ကြ။ မိမိတို့ မျက်မောက်တွင်
သွားလာ ကျက်စားနေကြသော ငုက်များကို သတိမူ ကရာစိုက်ခဲ့ကြပုံရသည်။
အဘယ့်ကြောင့်ဆိုသော် ငုက်များကို အမည်ပေးရာတွင် ငုက်တို့၏ အမူအကျင့်
ပုံသဏ္ဌာန်စသည်တို့နှင့်အညီ ပေးခဲ့ကြသောကြောင့်ဖြစ်ပါသည်။

ရောက်တို့တွင် **ကြာဖက်နှင်း** ခေါ်သော ငုက်တစ်မျိုးပါဝင်ပါသည်။
ထိုငုက်၏ ခြေချောင်းတို့မှာ အလွန်ရည်လျားသဖြင့် ကြာဘက်ပေါ်တွင် ဖြန့်
ကားနှင့်သွားနိုင်သော စွမ်းရည်ရှိလေသည်။ ထိုစွမ်းရည်ကို သိမြင်သော ရေး
လူကြီးတို့သည် စွမ်းရည်နှင့် ဆီလျော်သော အမည်ဖြင့် ထိုငုက်ကို မှည့်ခေါ်
ကြလေသည်။

ရေဝပ်ရာအရပ်တို့တွင် ပုံပဲကျဆင်းကာ ခရာ၊ ကန္တကမာ၊ ရှုပ်ကောင် တို့ကို ရှာဖွေ၍ အသားကို စုပ်ယူစားမျိုးသော ငှက်တစ်မျိုးကို **ဓရစုတ်** ဟု မှည့်ခေါ်သည်မှာလည်း အမှတ်မဲ့ မှည့်ခေါ်ခြင်းမဟုတ်ပေ။

သစ်ပင်တို့တွင် တွယ်ကပ်၍ သစ်ခံကို နှုတ်သီးနှင့် တောက်ကာ ခေါက်ကာ ပိုးကောင်များကို ထွက်လာစေ၍ ဖမ်းယူစားမျိုးတတ်သော ငှက်ကို ခေါက်ရှာင့်ကို ဟူ၍လည်းကောင်း၊ သစ်တောက်ငှက်ဟူ၍လည်းကောင်း မှည့် ခေါ်ကြသည်မှာ မှတ်သားဖွယ်တစ်ရပ်ပင် ဖြစ်ပေသည်။

ပစ္စားထိုးငှက် ဆိုသည်မှာလည်း ပုံသန်းသွားလာနေကြသော ပုစဉ်း ကောင်စသည့် ပိုးကောင်းယ်များကို ထိုးသုတ်စားမျိုးတတ်သော ငှက်၏ အမည် ဖြစ်ပေသည်။

နေပူဗူ နေ့ခံးအခိုန်တွင် သစ်ပင်ထက်မှ နေ၍ ပန်းထိမ်ဆရာတူထူ သကဲ့သို့သော အသံမျိုးကို အော်မြည်တတ်သော ငှက်ပုဂ္ဂကလေးအား ငှက်ပန်း ထိမ် ဟူ၍လည်းကောင်း၊ ပန်းထိမ်ဖိုငှက်ဟူ၍လည်းကောင်း ခေါ်ကြသည်မှာ ကား အော်မြည်သံတူညီမှုကို စွဲ၍ ခေါ်ခြင်း ဖြစ်လေသည်။

ရေတိမ်ရေနက်မရှောင်သွားလာကာ အစာရှာဖွေတတ်သော နှုတ်သီး ချွန်းနှင့် ငှက်တစ်မျိုးကို ခြေတံ့အလွန်ရှည်သဖြင့် **ဒေါင်းလန်းခြေထောက်** ဟု ရှေးလူကြီးများက မှည့်ခေါ့ခြေလေသည်။ ဒေါင်းလန်းမှာ ယခုခေတ်တွင် တိမ်ကောပပျောက်သွားပြီဖြစ်သဖြင့် ဒေါင်းလန်းခြေထောက်ဟူသော အမည်ကို ယခုခေတ်လူတို့ နားလည်ဖို့ မလွယ်ကူပေ။ သို့သော် ပထမမှည့်ခေါ်စဉ်အခါ ကမူ အလွန်ဆီလျှော်သော အမည်ဖြစ်ခဲ့ပေမည်။

အလေ့အကျင့် ပုံပန်းသလ္လာန် အသံမြည်ခြင်း တူပုံကို မစွဲဘဲ အော်မြည်သံကို လိုက်၍ အော်မြည်သံအတိုင်း အမည်မှည့်ခံရသော ငှက်တို့လည်း ရှိပေသေးသည်။ ထိုငှက်မျိုး အချို့သည် **ကိုယ့်အမည်ကိုယ့်ဖော်**၊ **သူတော်ရုနစ် ပါးဟူသော သတ္တဝါစာရင်းတွင် ပါဝင်လေသည်။** ထိုငှက်တို့ကို ရည်ရွား၍ တွင်းသင်းမင်းကြီး ဦးထွန်းညီသည် ဝိဇ္ဇာပျို့ အပိုဒ် ၇၆ တွင်

မြန်မာ့အလို့၊ ကိုယ့်မည်ပါအောင်

ဖော်ထုတ်ဆောင်သည်၊ ဖိုးခေါင်စိတ်နှီး

မိုးနှင့်၊ ပြည်စိုးစုံပေါင်း

ဟူ၍ ဖွဲ့ဆိုခဲ့လေသည်။

ဖိုးခေါင်ငှက်သည် ငှက်ပန်းထိမ်နှင့် ညီအစ်ကိုဖြစ်သည်။ စာပေ ပိမာန်ကထုတ်သော ငှက်သဘင်စာအုပ်၌ ထိုငှက်အကြောင်းကို ဤသို့ ရေးထား လေသည်။

ထိုင်က်သည် အသံအမျိုးမျိုးဖြင့် အော်တတ်သော်လည်း ဖိုး
ခေါင် ဖိုးခေါင်ဟူသောအော်သံကိုလည်း ကြားရတတ်သည်။ ထို့
ကြောင့် အော်သံကိုစွဲ၍ ဖိုးခေါင်ဟု ခေါ်ကြသည်။ ထိုင်က်၏အော်သံ
ကို တစ်နေ့လုံး ကြားရတတ်သည်။ တစ်ခါတစ်ရုံ ညျဉ်အချိန်မှာပင်
ဖိုးခေါင်ဟူသော အသံသည် တိတ်ဆိတ်သောညျဉ်ကို ဖောက်ထွင်း၍
ထွက်ပေါ်လာတတ်သည်။

ထိုကြောင့်ပင်လျှင် သီချင်းရေးဆရာတို့က ဖိုးခေါင်ကြွေးကြော်တို့၊
တောင်ရိုးပေါ်။ သန်းခေါင်ယံ လေချို့ဖျို့လျှင်၊ ချမ်းရှာလိမ့်မယ်။ သန်းခေါင်
ယံ လေချို့သွေးလျှင် အေးရှာလိမ့်မယ် ဟု လွမ်းစရာတေးကို ရေးစပ်ခဲ့ကြခင်း
ဖြစ်ပေမည်။ မီဝိုးငှက် သည်ကား မီဝိုးဟု အော်တတ်သည်ကို စွဲ၍
အမည်မှည့် ခံရသော ပါဋ္ဌကျွန်းကန်လာဖုက်ဖြစ်ပေသည်။

ရွှေပြည်စိုးငှက်ကလေးမြည်သံကို သတိပြုမိသူတို့ များစွာရှိပေလိမ့်
မည်။ သူ၏ မြည်သံမှာ အလွန်သာယာပိုသပေသည်။ အသံကြားလျှင် အမည်
ကို ချက်ချင်းဖော်နိုင်လောက်အောင် ပီသပါသည်။ မုံရွှေးဆရာတော်ဘုရား
သည် ကုသပ္ပါး၊ အပိုဒ် ၂၉၃ တွင် **ရွှေပြည်စိုးလည်း၊ ပြည်စိုးသံရင့်၊**
မည်ခေါ်တင့် လျက်ဟု စပ်ဆိုခဲ့လေသည်။ သူနှင့် ပတ်သက်၍ သနားဖွယ်
ဒဏ္ဍာရီပုံကလေး ရှိပေသေး၏။

တစ်ရုံရောအခါ သုသာန်တွင် လူဆိုးတစ်ယောက်ကို ရာဇ်ဝတ်ပြစ်
ဒဏ်ကြောင့် ကားစင်တင်ထားလေသည်။ ထိုလူဆိုးသည် လွတ်ရာလွှတ်
ကြောင်းကို ကြံစည်စဉ်းစားလျက် နေခိုက် လူရိုးတစ်ယောက် လမ်းလျှောက်လာ
သည်ကို မြင်၍ ရွှေပြည်စိုး။ ရွှေပြည်စိုးဟု အော်လိုက်လေသည်။ အော်သံကို
ကြားသောအခါ လူရိုးက မိတ်ဆွေ၊ ရွှေပြည်စိုးဟု ဘာကြောင့်အော်နေပါသလဲ
ဟုမေးသည်။ ထိုအခါ ကားစင်ပေါ်က လူဆိုးက မပြောပါနှင့်တော့ပျော်။ ကျွန်း
တော့ကို ဤရွှေပြည်မှာ စိုးအပ်မင်းလုပ်ခိုင်းနေကြလို့ မလုပ်ချင်ပါဘူး ငြင်းတာ
နဲ့။ သတ်မည်ဖြတ်မည်ဆိုပြီး ကားစင်တင်ထားကြတယ်။ အခုတော့
သူတို့သည် လောက်တောင် မင်းလုပ်စေချင်လျှင် လုပ်ပါတော့မည်ဆိုပြီး
ရွှေပြည်စိုးလို့ အော်တာပါပဲ။ တကယ်တော့ ကျွန်းတော် မင်းမလုပ်ချင်ပါဘူး။
အကယ်၍ မိတ်ဆွေမင်းလုပ်ချင်လျှင် ကျွန်းတော့နေရာကို ယူနိုင်ပါတယ် ဟု
ပြောလေ သည်။ ထိုသို့ ပြောသည်ကို ကြားသောအခါ လူရိုးလည်း လူဆိုးကို
ကြိုးမှ ဖြေချွဲတ်ပေး၍ လူဆိုးနေရာ ကားစင်တွင်တာက်ကာ ကြိုးအတုပ်ခံလေသည်။
လူဆိုးထွက်သွား၍ ခဏကြာလျှင် ပါးကွက်အာဏာသားများ ရောက်လာကြ
သည်။ လူရိုးလည်း ရွှေပြည်စိုး၊ ရွှေပြည်စိုးဟု အော်လေသည်။ သို့သော်

အာကာသားတို့ကား ဘာကိုမျှ နားမလည်။ မိမိတို့ တာဝန်ရှိသည့်အတိုင်း သာလျှင် လူရိုးကို လူဆိုးမှတ်၍ ကိစ္စတုံးလိုက်ကြလေသည်။ လူရိုးမှာကား ရွှေပြည်စိုးဟု အော်မြည်လျက် ဘဝတစ်ပါး ပြောင်းသွားကာ ရွှေပြည်စိုး ငါက်ကလေး ဖြစ်လာလေသည် ဟူသတတ်။

အမည်ဖော်နှင်းတို့တွင် **တစ်တီတူးလည်း** အပါအဝင်ဖြစ်သည်။ တစ် တီတူးကို သိမ်းစွန်မလွှတ်၊ တီတီတွေတ်နှင့် တတ်သည့်ဘာသာ၊ သာလိုကာ လည်း စသည်ဖြင့် ဂါထာခြောက်ဆယ်ပျို့ အပိုဒ် ၅၂ တွင် တီတီတွေတ်ဟု ခေါ်ထားလေသည်။ သို့သော် ကုသပျို့ဆရာကား အပိုဒ် ၂၉၃ တွင် **ပုံလွှင်ကွန်းမြို့**၊ **တစ်တီတူးလည်း**၊ **မထူးသညာ** ဟု ဖွဲ့ခဲ့သည်။ တစ်တီတူးသည် ညအိပ် သောအခါ မိုးပြီမည်စိုးသောကြောင့် ခြေနှစ်ချောင်းထောင်၍ အိပ်သည်ဟု ပြောကြသည်။ ထို့ကြောင့် တစ်တီတူးကို သူရူးသူမှိုက်တစ်ဦးဟု ခေါ်ဆိုကြလေ သည်။

မိုးကွက်၊ **မိုးကွက်**၊ **ညျှေးကွက်**၊ **ညျှေးကွက်ဟူ၍** အရေးအမျိုးမျိုး တွေ့ရသော ညှင်က်သည်လည်း အမည်ဖော်နှင်းတစ်ကောင်ဖြစ်သည်။ သူ ကို ခင်ပုပ်ငွောက်ဟူလည်း ခေါ်သေးသည်။ ထို့ကြောင့် မာယဒေဝလက္ားဆရာ သည် အပိုဒ် ၂၁၀ တွင် **မိုးကွက်ခင်ပုပ်**၊ **ကုပ်သလုပ်ကား**၊ **မိုးချုပ်မှသာ**၊ **ထွက်မြှစာ၏** ဟုဖွဲ့ခဲ့လေသည်။ သူ၏ အော်သံနှင့် ပတ်သက်၍ကား ကုသပျို့ အပိုဒ် ၂၉၃ တွင် **ညည့်လည်နေ့ရှုက်**၊ **ခင်ပုပ်ငွောက်လည်း**၊ **ညျှေးကွက်ဆိုယောင်** ဟု တွေ့ရလေသည်။ **မိုးကွက်နှင့် ကျိုးကန်းတို့** ကမ္မာရန်ဖြစ်ရပုံအကြောင်းကို ငါးရှုငါးဆယ်တွင် တွေ့နိုင်သဖြင့် ဤတွင် မဖော်ပြတော့ပြီ။

ခွေးခေါ်ရစ်ငွောက်သည်လည်း အမည်ဖော်နှင်းတစ်ကောင်ဖြစ်သည်။ ခွေးခေါ်ရစ်ငွောက်၏ ပုံသဏ္ဌာန်ကို ငွောက်သဘင်စာအုပ်၌ ဤသို့ ဖော်ပြထားသည်။

ခွေးခေါ်ရစ်သည် အလျား ၁၃ လက်မ ရှိ၍ ချွော်ထက်နေသော အမောက်ကြောင့် အလွယ်တကူသိနိုင်သည် အပေါ်ပိုင်းသည် မည်း၍ အောက်ပိုင်းဖြူလေသည်။ အဖြူနှင့် အမည်းကျားနေသော အတောင်သည် တို၍ ပိုင်း၏။ အမြီးမှာ ရှည်၍ အဖျားသွယ်သည်။ အားစိုက်၍ ပုံသန်းသကဲ့သို့ ထင်မှတ်ရ၏။

ခွေးခေါ်ရစ်ကို မိုးဆောင်ငွောက် ဟူလည်း ခေါ်ကြောင်းဆို၍ မဟာအမိ ကရကန်တော်မော်ကွန်း၌ ရည်ရှည်လံလံ၊ လူသံကြွေးဟစ်၊ ခွေးခေါ်ရစ်တုံး၊ တစ်တစ်ခွံ၊ ပိုလွန်းလှရှင့် ဟု စိန္တကျော်သူ ဖွဲ့ဆိုခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ကုသပျို့၊ အပိုဒ် ၂၉၃ တွင်လည်း ခွေးခေါ်ရစ်လည်း၊ ခေါ်လစ် ခေါ် လစ်၊ အသံဟစ်စွဲ ဟု တွေ့ရပေသည်။

ယောက်ဖရွေးခေါ် အမည်ရှိသည့် ဥပုဒ်က်တစ်မျိုး၏ အထူးပွဲတိမာ
လည်း သနားဖွယ်ပင်။

တစ်ရုံရောအခါ အောင်ကျော်အမည်ရှိသော မှဆိုးကြီးသည် သူ၏
ယောက်ဖနှင့်အတူ တောလိုက်သွားလေသည်။ အောင်ကျော်သည် မကြာခဏ
သူ၏ယောက်ဖရှိရာသို့ လုမ်း၍ ယောက်ဖရေးခေါ်ခဲ့။ အောင်ကျော်က လေး
ထမ်းမည်ဟူ၍ ပြောလေ့ရှိသတတ်။ ထိုသို့တောလိုက်ခိုက် ကျားကိုက်၍လား၊
ဆင်နှင့်၍လား၊ မြွှေ့ပေါက်၍လား မသိရ။ အောင်ကျော် ခမျာသောရာလေ
သည်။ သေပြီးနောက် ငှက်ဖြစ်၍ ယနေ့တိုင်အောင် လူဘဝက အော်မြှုအတိုင်း
ယောက်ဖရွေးခေါ်၊ အောင်ကျော် လေးထမ်း ဟု အော်လျှက်ရှိလေတော့သည်
ဟူသတတ်။ သို့သော် ရှုမ်းလူမျိုးတို့ကား သူ၏အော်သံကို နဲ့ထပ်ပန်မှတ် ဟု
ကြားကြောင်း မေဂျာအွန်ရှိကေးက ဆိုထားလေသည်။ အဓိပ္ပာယ်မှာ
အဘွား အို့၊ ပန်းပန်းဟု ဖြစ်လေသည်။ နဲ့ထပ်မှာ အဘွားအို့၊ ပန်းမှာ
မြန်မာစကားနှင့် အတူတူ။ မွတ်မှာ ပန်းဖြစ်လေသည်။

ကုသပျို့၊ အပိုဒ် ၂၉၃ ၌ စုံ စုံ အင့်မှာ၊ အူအူသာတက်၊
ကျောင်းဆောက် မြှောက်နှင့် ဟု ကျောင်းဆောက်ငှက်အော်မြည်ပုံကို တွေ့ရသည်။
သူ၏ အော်သံ အပြည့်အစုံမှာ အဘိုးကြီးအို့၊ ကျောင်းဆောက်ပါဆို၊
ဆောက်ပဲကို၊ ဆောက်ပဲကို ဟု ဖြစ်လေသည်။

တစ်ရုံရောအခါက အဘိုးအဘွား လင်မယားနှစ်ဦးရှိကြသတတ်။
အဘွားကြီးက သူ့ခင်ပွန်းသည် အဘိုးကြီးအား ကျောင်းဆောက်ခိုင်းရာ ရက်
ချွဲ၊ နေ့ချွဲနှင့် မဆောက်ဘဲနေခိုက် အနိစ္စရောက်ရှာသဖြင့် ကျောင်းကို စွဲလန်း
ကာ ငှက်ဖြစ်သွားလေသည်။ ငှက်ဘဝမှနေ၍ အဘိုးကြီးအား သတိပေးလို
သောကြာင့် ဤသို့ အော်လေသည် ဟူသတတ်။

နွားကဲ့သို့ အော်သောကြာင့် ငှက်ငန္တား ခေါ်သော ငှက်လည်းရှိ
လေသေး၏။ သူ့အကြောင်းကို ငှက်သဘင်္တု ဤသို့ တွေ့ရသည်။

ထိုငှက်၏ ကူသံမှာ ခပ်လုမ်းလုမ်းမှ နားထောင်ရသောအခါ
နွားမအော်သံနှင့် တူသည်။ အသင်းဆင့် ခြောက်ဆင့်ရှိသော
ကူသံ ကိုလည်း ပြုလုပ်နိုင်လေသည်။

ငှက်ငန္တားလည်း၊ နွားထက်မထူး၊ မြည်ဖူးဖူးတည့် ဟူသော မဟာ
အဓိကရကန်တော်မော်ကွန်း အရလည်းကောင်း၊ ငှက်ငန္တားလည်း၊
တဘားဘူး ဘူးဟူသော ကူသံပျို့ အရလည်းကောင်း သူ့အသံကိုခန့်မှန်းနိုင်လေသည်။

တန်ခူး၊ ကဆုန်လတို့တွင် နံနက်လေးနာရီလောက်မှစ၍ သာသာ
ယာယာ အော်မြည်သီဆိုသော သပိတ်လွယ်ငှက်ကလေးကို ခြီးဝင်းအတွင်း၌

မကြာခကာတွေရပေသည်။ သူ၏ရင်ဘတ်တွင် အမည်းကွက်ကလေးမှာ သပိတ် ကလေးကို လွယ်ထားသည်နှင့်တူသောကြောင့် ဤအမည်ကို သူရထားခြင်း ဖြစ်ပေသည်။ မျက်လုံးလည်း အလွန်လှလေသည်။ ထို့ကြောင့် ကုသပျို့တွင် ထောင်ရဟန်းနှယ်၊ သပိတ်လွယ်သည်၊ ရယ်ဖွယ်စလို့၊ မျက်စီမျက်လုံးး နှင့်သုံး ကြန်ဝင်ဟု ဖွဲ့ထားခြင်းဖြစ်လေသည်။ သပိတ်လွယ်ငှက်သိုက်အောက်တွင် ဈွှေ အိုးရှိသည်စသည်ဖြင့် လူတို့ပြောကြရုံမျှမက သူဦးခေါင်းမွေးတစ်ချာင်းကို စီရင်တတ်လျှင် ကိုယ်ရောင်ပင် ဖျောက်နိုင်သည်ဟုလည်း ဆိုကြသေးသည်။

ထန်းတက်သမားတစ်ဦး သေခြားဖြစ်သော ထန်းရေရှး နှင့်လည်း ရှိလေသေး၏။ သူ၏ အော်သံမှာ ကြက်ဝက် ခြောက်ကောင်၊ ကြက်ဝက် ခြောက်ကောင်၊ ကြော်ရော့ ကြော်ရော့ ဟု ဖြစ်လေသည်။

ပယောဂဆရာ သေခြား နှင့်ဖြစ်ကာ ဥုံဖွား၊ ဥုံဖွားဟုအော်သောင့်ကို တောလုံးငှက်ခေါ်ကြောင်း မေဂျာအွန်ရှိကေးက ဆိုထားသည်။ ထိုငှက်ရှိသော တောတွင် မြေစသော အဆိပ်ရှိသတ္တဝါတို့ ကင်းသည်ဟုလည်းဆိုထားလေ သည်။

ကုသပျို့တွင်တွေ့ရသော ငှက်ဆန်းအချို့မှာကား ဖျင်မရတတ်၊ ချည် ခင်စွဲတ်နှင့်၊ ဝင့်ကကုန်နိုး၊ လင်ကောင်ပိုးတို့၊ စုရိုးမြှုင်တွင်း၊ အောက်ချည်း တောလာ၊ သရောက်ရှာချုံ၊ ကြိုးကြာမျိုးလျောက်၊ ရေမသောက်လျက်၊ ပွဲ ရောက်နက်ကျော့၊ ဥုံးနက်စံ၊ ယင်တပ်ရုံး ဆိုသည့်အတိုင်း ချည်ခင်စွဲ ငှက်၊ လင်ကောင်ပိုးငှက်၊ အောက်ချင်းငှက်၊ ကြိုးကြာင့်က်၊ ဥုံးငှက်တို့ ဖြစ်လေသည်။

တစ်ရုံရောအခါက သူငယ်ချင်းနှစ်ယောက် ရှိကြသတတ်။ တစ်ယောက်တွင် နှမအများရှိချုံ တစ်ယောက်တွင် နှမတစ်ယောက်သာရှိလေသည်။ တစ်ခါသော် အလှူသွားစရာရှိချုံ အကျိုချုပ်ရန် အထည်ရက်ခိုင်းရာ နှမများ သော မောင်မှာ သူရက်မလို ငါရက်မလိုနှင့် နောက်ဆုံးတွင် ဖျင်မရသဖြင့် ချည်ခင်ကိုသာ စွပ်သွားရရှာလေသည်။ (ငှက်အမည်တွင် တသတ်နှင့်သာ စွတ် သည်ကို သတိပြုပါ။) နှမနည်းသူမှာကား အကျိုဖျင်သင်တိုင်း ရှုံး ဝတ်သွား သည်။ သူတို့နှစ်ဦး ကံမလှချုံ သေကြရာတွင် ငှက်ဖြစ်ကာ တစ်ဦးမှာ ချည်ခင်စွတ် ဟု တွင်သည်။ တစ်ဦးမှာ သင်တိုင်းဝတ် ဟု တွင်ကြောင်း ရှုံးစကားရှိလေသည်။

တစ်ရုံရောအခါ မိန်းမတစ်ဦး ယောက်ဗျားငယ်နေသည်ကို သိရသော လင်သည်။ ထိုယောက်ဗျားငယ်ကို သူခိုးအမှတ်ဖြင့် ဖမ်းသတ်ကာ သူမယားအား သူခိုးအလောင်းကို ရေတွင်ပစ်ချေဟု ကျောတွင်ပိုးစေချုံ ခိုင်းသည်။ ကမ်းနား

ရောက်သောအခါ လင်က မယားအား ရေသို့ တွန်းချသောကြောင့် လင်ကောင် ကို ပိုး၍ ငှက်ဖြစ်သွားလေသည် ဟူသတတ်။ ယင်းငှက်ကို လင်ကောင်ပိုးငှက် ဟု ခေါ်လေသည်။

အောက်ချင်းငှက်သည်ကား အောက်ချင်းမ သစ်ခေါင်းတွင် ဥရုံဝ် သောအခါ သစ်ခေါင်းအဝကို ငှက်ချေးခဲ့စေးထို့ဖြင့် ပိတ်ထားကာ အပြင်က အစာခွဲ့လေ့ ရှိသည်။ ထို သို့ပြုသည် မှာ ငှက်မသရောက် လင်ငယ် နေမည်စိုးသော ကြောင့်ဟု ပြောဆိုကြလေသည်။

မန်မာစကားတွင် **ကြီးကြာရေမသောက်၊ ဖျိုင်းအောက် လင်မနေ** ဟူသော စကားရှိသည်။ ထိုစကားအတိုင်း **ကြီးကြာမျိုးလျောက်၊ ရေမသောက်** ဟု မုံရွေးဆရာတော် စပ်ဆိုခြင်းဖြစ်သည်။

တစ်ဖန် ဥဉ့်တစ်ခွန်း၊ ယင်တစ်ခွန်း ဟူသော စကားလည်း ရှိသေးသည်။ ဥဉ့်တစ်ခွန်းတွန်လျှင် ယင်ကောင်တစ်ခွန်းဖြစ်သည်ဟု ဆိုဟန်တူသည်။ သို့မဟုတ်ကလည်း ဥဉ့်တွန်သော လတွင် ယင်ကောင် ပေါသည်ဟု ဆိုရပေသည်။ ထို့ကြောင့် **ဥဉ့်နက်စံ၊ ယင်တပ်ရုံ** ဟုမုံရွေးဆရာတော် ဖွဲ့ခြင်းဖြစ်သည်။

ဤသို့ဖြင့် အချို့သောငှက်တို့၏ အကြောင်းကို ဖော်ပြခဲ့ပြီ။ သို့ပုံးပညာအရ လေ့လာသောအခါ၊ ဤအဆိုများ မည်မျှ မှန်၍ မည်မျှမှားသည်ကို သိရပေမည်။ ငှက်ကျမ်းအမျိုးမျိုးကို ဖတ်၍ ဝါသနာမွေးကာ လေ့လာကြပါဟု တိုက်တွန်းလိုပါသည်။ ဤတွင် ကျွန်းတော်သို့လို့သော အချက်မှာ ကိုယ့်အမည် ကိုယ်ဖော်၊ သူတော်ခုနစ်ပါး၏ သရပ်ပင်ဖြစ်ပါသည်။ မေဂျာအွန်ရီကေးကမူ (၁)မီးကွက်၊ (၂) ဒီးဒုတ်၊ (၃) တစ်တီတူး၊ (၄)တောက်တဲ့၊ (၅) ရွှေပြည်စိုး၊ (၆)ယောက်ဖွေးခေါ်၊ (၇) ဥဉ့်တို့ဖြစ်ကြောင်း သူတေသန ဂျာနယ် အုပ်တွဲ၊ အပိုင်း ၁ တွင် ဖော်ပြထားပါသတည်း။ (၁၉၅၄။)

မုတ်သုံးနှင့် ဟုပ်တွန်း

မြန်မာစကားတွင် တိုက်ခတ် သုတ်ဖြူးလျက်ရှိသော လေများကို
အမည်အမျိုးမျိုး မှည့်ထားလျက်ရှိသည်။ လေသည် လူတို့၏ မိတ်ဆွေတစ်ဦး
ဖြစ်သည်။ မိုးသားတိမ်တိုက်တို့ကို ဆောင်လာသူသည် လေပင်ဖြစ်သည်။
လေပြည်၊ လေညင်း၊ လေဖွေ၊ လေရှုံး၊ လေနီကြမ်း၊ လေမှန်တိုင်း၊
လေသင်ရုန်း၊ လေဝန်း၊ လေရိုင်း စသည်ဖြင့် လေကောင်းလေဆိုး အမျိုးမျိုး
ရှိလေသည်။ ကာဝိလက္ခဏာသတ်ပုံးဆရာသည် ညင်းညင်းလေပြည်၊ လာဘိ
သည်၊ ချမ်းကြည်တအေးအေး၊ ဟုလေပြည် လေညင်းကို ချစ်ဆင်ဖွယ်ကောင်း
အောင် စပ်ခဲ့သည်။ တန်ခူးလည်းကုန်၊ လကဆုန်၊ လေမှန်တိုင်းအေးအေးဟု
လေနှင့် ရာသီကို ဖက်ကာ စပ်ပြန်သည်။ ဟူးဟူး ဟုန်းဟုန်း၊ လေသင်ရုန်း၊
သုန်းသုန်းပြေးစမြော်ဟု စပ်ရာတွင်ကား သင်ရုန်းသွားကဲ့သို့ အစောင်းထက်သော
လေဆိုး၏ သဘောပေါ်လွင်အောင် ဟူးဟူးဟုန်းဟုန်းစသော စကားများနှင့်
တွဲဖက်စပ်ခဲ့လေသည်။

ဤသည်တို့ကား အမူအရာကို အကြောင်းပြ၍ မှည့်ခေါ်ထားသော
လေများဖြစ်လေသည်။

ဥတုရာသီအခါကာလကို ညွှန်ပြသော လေများလည်း ရှိလေသေး
သည်။ မြောက်လေ၊ မြောက်ပြန်လေ၊ အရှေ့လေ၊ တောင်လေ စသည်တို့ကား
အဆိုပါလေများပေတည်း။ သူတို့အထဲတွင် ထန်းဆောင်လေ ဟူသော လေအထူး
တစ်မျိုးပါသည်။ အထက်အညာတွင် ထန်းရည်စခံသော တပို့တွဲလဆီးတို့က်
သောလေကို ထန်းဆောင်လေခေါ်ကြောင်း ကြားဖူးရသည်။ ဗာဝရီမော်ကွန်း၌
လဲဝတ်ပွင့်ကြော်၊ လေလည်းထန်းဆောင်း၊ မီးပုံတော်နှင့် ဟုတပို့တွဲလ ထန်း
ဆောင်လေအကြောင်းကို စပ်ခဲ့လေသည်။ ပေါက်သားလေ ဟူ၍လည်း ရှိပြန်
သေးသည်။ ပေါက်သားကတော်းကာတွင် ဖဂ္ဂိုလ်သော် ပဋိမာကတ

**ဝါတံပေါက် သားလေတိ ဝေါဟရနှီးဟု တပါင်းလ အဦးအစတွင် လာသောလေကို
ပေါက် သားလေခေါ်ကြောင်း ပြဆိုထားလေသည်။**

သို့သော်လည်း ဘိုးတော်ဘုရား လက်ထက်တော် လောက်တွင်မှ
ပေါ်ပေါက်လာသည်ဟု ထင်ရသော **မှတ်သုံး(မှသုံး)လေရှိသေးသည်။**
ဘိုးတော် ဘုရားလက်ထက်ကား နိုင်ငံခြားသားများနှင့် အတော်ရင်းနှီးဆက်ဆံသော
ကာလဖြစ်လေသည်။ **မဟာဇနကပျို့နိဂုံးတွင် ဤအခြင်းအရာကို အောက်ပါ
အတိုင်း ဖော်ပြထားသည်။**

ဝန်းရှစ်ပတ်ချုပ်၊ တရာတိုးတည်
ကျော်ရပ်ပြည်နှင့်၊ အစည်းတလျှို့
သိန်းယိုအလျောက်၊ အနောက်ပင်လယ်
မြောက်ခပ်ဆွယ်၌၊ တိုင်းကျယ်ဝွှဲ
ဝေသာလီဝယ်၊ မဖီမဆန်
လက်ဆောင်မွန်နှင့်၊ တမန်တုံးရောက်
ပေါက်ရောက်လေချင်၊ ဉာဏ်နှင့်ခြင်း၍
သိမြင် မျှော်တွေး ကြစေသတည်း။

**ဤသို့ရောက် ကြည်းဘက်နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင်
ဝေါဟာရအသစ်အဆန်းများ ဝင်ရောက်လာမည်မှာ မှချဖြစ်သည်။**

ဘိုးတော်လက်ထက် စာဆိုကြီးတစ်ဦးဖြစ်သော တွင်းသင်းတိုက်ဝန်
မဟာစည်သူ (ဦးထွန်းညီ)သည် **မဟာဇနကပျို့ကို စပ်ဆိုရာ သဘောသား
ခုနစ်ရာနှင့် ဇနကမင်းသား သဘောလွှင့်ပုံကို အောက်ပါအတိုင်း ဖွဲ့ဆိုထား
လေသည်။**

ခုနစ်ရာလျှင်
အုပ်အာသဲသဲ၊ ပိုလ်ခပဲတို့
မကွဲမပြ၊ တူတကွလျှင်
လှိုင်းမ လှိုင်းခုန်၊ ဝေမှုန်မှုန်နှင့်
မှတ်သုံးချိန်သင့်၊ လင်းယဉ်ဖွင့်က
ရွက်နှင့်ဖွေးဖွေး၊ လေဟုန်သွေးသည်
ရက်ပြီး ပင်လယ်စက်ကွင်းတည်း။

**ဤစာပိုဒ်တွင် မှတ်သုံးဆိုသော ဝေါဟာရတူးပါလာလေသည်။ ရန်း
စာချုပ်နောက်ဆက်တဲ့ စတုတ္ထအချက်တွင်လည်း အက်လိပ်လျေသဘေား၊ မြန်မာ
လျေသဘေား၊ ကူးသွားကာလ မှသုံးလေရေ မသင့်သည်ဖြစ်စေ၊ ကြိုးရွက်တန်
ဆာပျက်စီးကျိုးပဲသည်ဖြစ်စေ စသည်ဖြင့်လည်း ရေးသားပါရှိသေးသည်။**

ရှေးအထက်က စာများတွင် ဤစကားကို သတိမထားမိသေးချေ။ အလောင်းမင်းတရားကြီး မင်းမဖြစ်သေးမီ တွင်းသင်းမင်းကြီး၏ တူ မောင်၏သဲ စပ်ဆိုသော ကတိလက္ခဏာသတ်ပုံတွင်လည်း မတွေ့ရပေ။ ဤပေါ်ဟာရကား အာရုံးစကားဟု သိုးဆောင်းအဘိဓာန်များက ဆိုလေသည်။ အိန္ဒိယကျိုးဆွယ် ဘက်သို့ လေကြောင်းအရသော်လွှင့်လေ့ရှိသော အာရေ့ပျော်တိုင်းသား သဘော ကုန်သည်များ၏ စကား ဖြစ်လေသည်။ အာရေ့ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ တို့တွင် အရှေ့မြောက်နှင့် အနောက်တောင် ရာသီအားလျှော့စွာ လူးလာတု့ ပြန်တိုက်ခတ်လျက်ရှိသော လေ၏ အမည်ဖြစ်ပေသည်။ အာရပ်လူမျိုးများထံမှ ပေါ်တူဂါလူမျိုး၊ စပိန်လူမျိုး၊ ပြင်သစ်လူမျိုး၊ အက်လိပ်လူမျိုးတို့က ဤစကားကို ရကြလေသည်။ ပသူ။ဗုံးစကား၊ ယိုးဒယားစကား၊ မွန်စကား၊ မြန်မာစကားတို့ တွင်လည်း ဤပေါ်ဟာရကို တွေ့ရပြန်သည်။ မြန်မာတို့က မည်သူ့ထံမှ ရသည် ကိုကား ယခုအခြေတွင် မပြောနိုင်သေးချေ။

ကျိုးသဲလေးထပ် ဆရာတော်ကြီးသည် စွယ်စုံကျော်ထင်ကျမ်းကို ရေး ရာတွင် မှတ်သုံးအချိန်မသင့်ဘဲ လွှင့်ခဲ့သော် လေပြင်းခတ်သဖြင့် သမုဒ္ဒရာခြားစွာ အချိန်မသင့်ဘဲ လွှင့်ခဲ့သော စာပိုဒ်ကိုထည့်ထားလေသည်။ ဤအကြောင်းကား ပဲခူးကလျား ကြိုးသိမ်ပါဌိုကျောက်စာ ကိုမြန်မာပြန်ထားချက်တစ်စိတ်ဖြစ်ပေသည်။ မြန်မာ သက္ကရာဇ် ၈၃၇ ခုနှစ်တွင် ဓမ္မစေတီမင်းတရားကြီးက သိန်းဟိုကျွန်းသို့ စေ လွှတ်လိုက်သော စီတြကူတ၏ သဘောသည် ကလမ္မာ ဆိုပ်ကမ်းတွင် နစ်သည့် အကြောင်း ဖြစ်ပေသည်။

ဤအကြောင်းကိုပင် သာသနာလက်ာရစာတန်းတွင် ဖတ်ရသည်မှာ မှတ်သုံးအချိန်မသင့်ဘဲ လွှင့်ခဲ့ရ၍ ဟုပ်တွန်းလေပြင်းတိုက်ခတ်သဖြင့် သမုဒ္ဒရာ မှာ နှစ်လေ၏ ဟုဖြစ်ပေသည်။ ဤမဟာဓမ္မသက္ကရာဇ်၏ စာတွင် ဟုပ်တွန်း ဆိုသော ပေါ်ဟာရ ပိုလာသည်။ ဟုပ်တွန်းကား မည်သည့်အရာမျိုးနည်း။ ရှာဖွေပြန်သော် ရှင်မဟာရဋ္ဌသာရ ပြည်မြို့သို့ ရောက်ခါမှ ရေးသားသော သံဝရပျိုး တွင် အောက်ပါအတိုင်း တွေ့ရပြန်သည်။

ဤရဟန်းလျှင်၊ ဟုပ်တွန်းလေခတ်
ဘောင်ကြိုးပြတ်သို့၊ စွန်းလွှတ်ဝိရိယ
ဘောဝပစ်ခွာ၊ ရွာမြို့လာ၏။

ဟုပ်တွန်းကို ပသတ် တသတ် နှစ်ချက်ပင် တွေ့ရသည်။ အနက် အဓိပ္ပာယ် ဖော်ရာတွင်လည်း မတင်မကျပင် ရှိသေးသည်။ သဘော်ကြိုး၊ ဖောင်ကြိုးပြတ်အောင် ပြင်းထန်သော လေကြမ်းကြီးဖြစ်သည်မှာကား ထင်ရှားပေ သည်။ မြန်မာပြည်တွင် မိုးဦးလော့်းအခါ့် ကျလေ့ရှိသော လေပြင်းကြောင့်

မြစ်ကြောင်း၌ လျှဖောင်သဘောတို့ အတိဒုက္ခရောက်ကြသည်မှာ မျက်မြင်နား
ကြားဖြစ်ပေသည်။ ဤလေပြင်းကိုပင် ရှင်မဟာရဋ္ဌသာရက ဟုပ်တွန်းလေဟု
ခေါ်ထားသည် ဖြစ်ပေမည်။ သီရိလက်ဗျာန်း ကလမ္မာဆိပ်ကမ်း၌ ကျောက်ချ
ရပ်စွဲနေသော စိတ္တကူးတ၏ သဘောကို ဖျက်သောလေမှာလည်း ဤလေမျိုးပင်
ဖြစ်ရာသည်ဟု တွေးကာ မဟာဓမ္မသြားက ဟုပ်တွန်းလေပြင်းဟု ခေါ်လိုက်
သည်ဖစ်မည်။ ယခုခေတ်တွင် ဤလေမျိုးကို စိုက်ကလုံးလေဟု ခေါ်ဆိုရေး
သားနေကြပြီ။ အချို့ပညာရှိများက လေဆင်နှာမောင်းဟု အနက်မြန်မာပြန်
ဆိုလေသည်။ ဤစကားဟောင်းများကား မတိမ်ကောသင့်သော စကား
ကောင်းများပေတည်း။ တိုက်ဖုန်းဆိုသော တရာတ်စကား၊ စိုက်ကလုန်းဆိုသော
ဂရိစကားတို့ နည်းတူ ပရာဓန့် ဟုပ်တွန်းဆိုသော ဝေါဟာရတို့ကိုလည်း
ကမ္မာစာပေတွင် ထည့်သွင်းသင့်ပေပြီ။ (၁၉၄၈။)

မင်းတုန်းမင်းလက်ထက်က
မြန်မာဘာသာရေး
သိုံးဆောင်းဆေးကျမ်း

အာရာဂျာ ပရမဲ လာဘံ ဆိုသော စကားကို လက်ကိုင်ပြကာ
မြန်မာတို့သည် ကျန်းမာရေးကို ဂရပြကြသည်။ မြန်မာတို့သည် မိမိတို့
နားလည်သည့်အတိုင်း ရောဂါမကပ်ဖြီအောင် ကြိတင်ကာကွယ်ကြသည်။
ရောဂါကပ်ဖြီသောအခါတွင်လည်း ပျောက်ကင်းအောင် ကုစားကြသည်။
မြန်မာဆေးပညာတွင် လေးဘာသာခွဲထားသည့်အတိုင်း (၁)ဓာတ်ဘက်ကို
လည်း လေ့လာကြရသည်။ (၂) ဗိန္ဗာဘက်ကိုလည်း လေ့လာကြရသည်။
(၃) ဖေဒင်ဘက်ကိုလည်း လေ့လာကြရသည်။ (၄)ပယောက်ဘက်ကိုလည်း
လေ့လာကြရသည်။ အချို့သမားတို့သည် တစ်ဘက်တစ်ဘာသာတွင် စွမ်းကြ
သည်။ အချို့လည်း နှစ်ဘက်နှစ်ဘာသာတွင် စွမ်းကြသည်။ အချို့လည်း
အလုံးစုံတွင်စွမ်းကြသည်။ ဆေးပညာကို လေ့လာတတ်မြောက်ကြသော သမား
တို့အပြင် များစွာသောအရပ်သားတို့လည်း ဆေးပညာကို လေ့လာလိုက်စားကြ
၍ တစ်အိမ်ထောင်လျှင် တစ်ယောက်၊ တစ်ရပ်ကွက်လျှင် တစ်ယောက်၊
တစ်ရွာလျှင်တစ်ယောက်ဆိုသလို အရပ်သားတို့သည် ဆေးပေးတတ်ကြပေ
သည်။ အဖျင်းဆုံးတက်စာ သက်စာ၊ အပူစာ အအေးစာလောက်ကို နားလည်
သူများစွာရှိသည်။ သွေးဆေး၊ ငန်းဆေး၊ လျှက်ဆား၊ ထန်းလျှက်ရည်လောက်
ကို ညွှန်းတတ်သူများစွာ ရှိသည်။ ပြဿဒါး ရက်ရာဇာရွေးတတ်သူ၊ မဟာ
ဘုတ်တိုင်ထူတတ်သူ များစွာရှိသည်။ ခေါစာ ပစ်တတ်သူ၊ လိပ်ပြာခေါ်တတ်
သူ၊ ဆီမန်းမန်းတတ်သူ များစွာရှိသည်။

ဤသို့ သမားများနှင့်တကွ အရပ်သားအများ ဆေးပညာကို လေ့လာ
နားလည်နိုင်ရသည်မှာ ဆေးစာအုပ်များကြောင့်ဖြစ်သည်။ မြန်မာစာအုပ်ဆိုင်

တစ်ဆိုင်သို့ သွားကြည့်လျှင် ဓာတ်၊ ပို့နွော၊ ဖေဒင်၊ ပယောဂဆိုင်ရာ စာအုပ် အများကို တွေ့ရပေလိမ့်မည်။ ထိုစာအုပ်များ၏ အခြေခံကို လိုက်လဲရှာဖွေ ကြည့်ပြန်သောအခါ ရေးက သမားကြီးများ လေ့လာပြုစုခဲ့သော ဆေးကျမ်း ကြီးများကို တွေ့ရပေသည်။ ထိုကျမ်းတို့ကား အရေအတွက်အားဖြင့် များစွာ၏။ ထိုကျမ်းတို့ကို မွေနောက်ချောက်ချားနိုင်သူကို လူစွမ်းကောင်းတစ်ဦးဟု ခေါ်ရ ချိမ့်မည်။

မန္တလေးအပျက်တွင် စုဆောင်းစာရင်းတင်ခဲ့သော မိုင်းခိုင်းဝန်မင်း၏ ပိဋကတ်သမိုင်းစာတမ်းတွင် ဆေးကျမ်းပေါင်း ၃၆၉ ကျမ်းရှိသည်ကို တွေ့ရပေသည်။

ထိုကျမ်းတို့အနက် ၁၇၇ တို့မှာ မအိုဒေသဖြစ် ဆေးကျမ်းများဖြစ် ကြသည်။ ၉၇ ကျမ်းတို့မှာ သီရိလက်ဘွန်းဖြစ်ဆေးကျမ်းများဖြစ်ကြသည်။ ၉၅ ကျမ်းတို့မှာ မြန်မာပြည်ဖြစ် ဆေးကျမ်းများဖြစ်ကြသည်။ ဤကျမ်းတို့တွင် ဓာတ်ကျမ်း၊ ပို့နွောကျမ်း၊ ပယောဂကျမ်းများ ပါဝင်ကြသည်။ ထိုမှတစ်ပါး ဖေဒင်ကျမ်းပေါင်း ၅၃ ကျမ်းရှိသည်ကိုလည်းတွေ့ရပေသည်။ ယခုကာလ သမားတို့သည် ဤကျမ်းအပေါင်းမှ မည်မျှကို လေ့လာ၍ သမားအလုပ်ဖြင့် အသက်မွေးမြှုပ်ကြသည်ကို မသိရသော်လည်း ရေးကသမားကြီးများသည် ကျမ်းပေါင်းများစွာကို လေ့လာပြီးမှ သမားလုပ်ကြသည်ဟု ယုံမှတ်ဖွယ် ရှိပေသည်။

ပိဋကတ်သမိုင်းတွင် ပါရှိသော ဆေးကျမ်း၊ ဖေဒင်ကျမ်းစာရင်းတို့၏ အထက်တွင် ထင်ရှားသော စာရင်းတစ်ခုရှိပေသေးသည်။ ထိုစာရင်းကို သဏ္ဌာန် ၈၀၄ ခနှစ်တွင် ရေးထိုးသော ပုဂံမြို့၊ ဝက်ကြီးအင်းအရပ်၊ တက်နဲ့ ကျောင်းကျောက်စာတွင် တွေ့နိုင်ပေသည်။

ထိုစာရင်းတွင် ဖို့ကျော်နိုသုရည်း၊ ရောကနိုဒါန်း၊ ပြုဗုရဏ်းနှင့်ကာ၊ ဘေသဇ္ဇာများသာ၊ ဗြို့ဟတ်နှင့်ကာ၊ ရာမေတ္တာ၊ ကာလစက်ကြီး၊ စသည်ဖြင့် ဆေးကျမ်းဖေဒင်ကျမ်းအများ ပါဝင်ပေသည်။ အင်းဝခေတ် အထက်ဖြစ်သော ပင်းယခေတ်၊ ပုဂံခေတ်တို့တွင်လည်း ဆေးကျမ်း ဖေဒင်ကျမ်းတို့ ရှိခဲ့ကြပေ မည်ဟု ယူမှတ်ရပေသည်။ ပါဉိုကျမ်းကန်များနှင့်အတူ ထိုကျမ်းများ ပါလာကြ ဖွယ်ရှိပေသည်။

ဤသည်အချက်တို့ကို ထောက်ရှုသော မြန်မာလူမျိုးတို့၏ ဆေးပညာသည် ကာလအားဖြင့်လည်း ရည်ကြာလှုလေပြီ။ အပြောအားဖြင့်လည်း ကျယ်ဝန်းလှပေသည်။ နှိုက်နှိုက်နဲ့နဲ့ ရှာရှာဖွေဖွေ ပြန်လည်လေ့လာရလျှင် ဆေးသိပ္ပါး ပညာရပ်ကြီးတစ်ခု ပြန်လည်ပေါ်ထွန်းနိုင်ဖွယ်ရှိပေသည်။

အထက်ပါ မန္တိမဒေသမှ ရသောဆေးပညာ၊ သီရိလက်ဗျာန်းမှုရ သော ဆေးပညာ၊ တိုင်းရင်းဖြစ် ဆေးပညာတို့အတွင်းသို့ သိုးဆောင်းဆေး ပညာရပ်သည်လည်း သက္ကရာဇ် ၁၉၈၈ ခုနှစ် ဘက္ကားတော်လက်ထက် အကုန် ဆီတွင် ဝင်ရောက်လာလေသည်။ ထိုအခါက မြန်မာ့နေပြည်တော်တွင် မယ် စယ်ဘော်ရန်းရေးသားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ (မယ်စယ်ဘော် ရန်နှင့် ကောရနေ့ ဗရာဏီမှာ အတူတူပင်။ Major Burney သို့မဟုတ် Colonel Burney ဟူလို့။)

လူတို့၌ဖြစ်သည့် အနာအကြောင်းအရာ။

အင်းလိုပ် ဆေးဆရာတို့ ကုန်ည်း။ င်းဆေးပေးရသည် အချိန်ပမာဏ များသည် စာအုပ်တွင် အတော်အသင့် ရေးပြပါရှိသည်ကို။ သက္ကရာဇ် ၁၉၈၈ ခု။ တပေါင်းလာ။ အင်းလိုပ်နှစ်။ ၁၈၃၇ ခု။ ဖေပရ္မဇရီလ မြန်မာ လူမျိုးတို့အကျိုးငှာ အင်းလိုပ်အရေးပိုင်းမင်း ကောရနေ့ ဗရာဏီ။ ရတနာပူရ အင်းဝရွှေမြို့တော်တွင် ကျောက်ပုံရိုက်သည်။

ဗရာဏီရေးသားကာ ကျောက်ပုံရိုက်နှိပ်ဝင်းသော သိုးဆောင်းဆေး ပညာသည် ရတနာပူရ အင်းဝရွှေမြို့တော်တွင် မည်မျှကျေးဇူးပြုသည်ကို မသိ ရချေ။ သို့သော် အနှစ်သုံးဆယ်ခန့်ကြာသောအခါ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၀ လောက်တွင် ဒေါက်တာ မေဆင်(F.Mason) အမည်ရှိ ပုဂ္ဂိုလ် တစ်ဦးသည် ဆေးနှင့် အနာကုအကြောင်းစာ(A Myanmar Hand Book of Medicine) ခေါ် စာအုပ်ကို ရေးသား၍ တောင်းမြို့၌ ပုံနှိပ်ကာ တစ်အုပ် ရှစ်ပဲနှင့် ထုတ်ဝင်လေသည်။

ထိုစာအုပ် အင်းလိုပ်နိဒါန်းတွင် မေဆင်က ဤသို့ ညည်းတွား အပြစ် တင်ထားသည်။ ၁၈၂၂ ခုနှစ်မှစ၍ ဗြိတိသူဘားမားဟု ပေါ်ပေါက်လာခဲ့ပြား သော်လည်းမည်သည့်အင်းလိုပ်သမားတော်ကမျှ မြန်မာ သို့မဟုတ် ကရင်တို့ အဖို့ စာတစ်ကြောင်း စာတစ်မျက်နှာကိုမျှ မရေးသားခဲ့ပါ။ ဆေးပညာ အကြောင်း ရေးသားခဲ့သူတစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ စစ်ဖက်အရာရှိ ကောရ နေ့ ဗရာဏီဖြစ်ပေသည်။ ဗရာဏီဆေးကျမ်းကို အခြေပြု၍ ကျွန်ုပ်သည် ဤကျမ်းကို ပြုစုပါသည် စသည်ဖြင့် နိဒါန်းပျိုး၍ မေဆင်သည် ဆေးကျမ်းပြုစုခဲ့ပေ သည်။ ထိုသို့ ပြုစုရသော်လည်း မေဆင်မှာ မြန်မာတို့၏ အစွဲအလမ်းများနှင့် ရင်ဆိုင်နေရပုံပေါ်သည်။ အင်းလိုပ်ဆေးတို့ကို မစားဘူးသော မြန်မာတို့သည် အင်းလိုပ်ဆေးကို ကြောက်နေကြပုံရသည်။ အယုံအကြည် မရှိပုံရသည်။ ထို အစွဲအလမ်းအယူအဆတို့ကို ချွတ်လွှဲပြပြင်ဖို့ရန်အတွက် နိဒါန်းတွင် ဤသို့ စတင်ရေးသားရရှာလေသည်။

အက်လိပ်ဆေးနှင့် မြန်မာဆေးမတူ။ အက်လိပ်ဆေးတို့မှာ
အက်လိပ်လူမျိုးတို့ သုံးဆောင်မှကောင်း၏။ မြန်မာဆေးတို့မှာလည်း
မြန်မာလူမျိုးတို့ သုံးဆောင်မှ ကောင်း၏။ ခလေ့ထုံးစံရှာအတိုင်းကို
သုံးဆောင်လျှင် ကောင်း၏ဟု ပြောဆိုကြသည်။

သည်လိုပြောစရာအကြောင်းမရှိ။ အက်လိပ်ဆေးနှင့် မြန်မာဆေး
ခပ်များများ အတူတူ ဖြစ်သည်။ ဟသံပဒါး။ ပြတား၊ ပြတားဆား၊
စိန်း။ မြင်း သီလာ။ ဆေးဒါန်း။ ဒုတ္ထာ။ ကန့်။ ထုံး။ ယမ်းစိမ်း။
ကျောက်ချဉ်း။ လက် ချား။ သိန္တား။ ဝေက်သာ။ မြဖြူဗြုံး။ မြေဆပ်ပြား။
ပြာဆား။ ရော့အစရှိ သော မြေကြီးနှင့်စပ်ဆိုင်သော ဆေးတို့သည်
အက်လိပ်ဆေးများထဲမှာ လည်းပါသည်။ မြန်မာဆေးများထဲမှာလည်း
ပါသည်။

ငှါး ဘဒိဖိုလ်သီး။ ဘဒိဖိုလ်ပွင့်။ ဆီမီးတောက်။ မှတ်။ ဝါမို့
အစရှိသော သစ်ပင်နှင့် စပ်ဆိုင်သော ဆေးတို့သည် အက်လိပ်ဆေး
များထဲမှာ ပါသည်။ မြန်မာဆေးများထဲမှာလည်းပါသည်။

ငှါးမြန်မာဆေးဆိုသော်လည်း မြန်မာဆေးသာမဟုတ်။ ရှမ်း
ပြည့်နယ်ကလာသော ဆေးပါသည်။ တရာတ်ပြည့်ကလာသော ဆေး
ပါသည်။ သီရိလက်ဗျာန်းက လာသောဆေးပါသည်။ ဘိုလပ်ပြည့်
ကြီးကလာသော ဆေးလည်းပါသည်။ ဟသံပဒါး။ ပြတား။ ပီလော
ပီနံမြောက်။ သီဟိုင့်သရက်။ ဘင်း။ ပိတ်ချင်း အစရှိသည်တို့သည်
မြန်မာပြည့်မှ ဖြစ်သော ဆေးမဟုတ်။ အခြားသောပြည့်က လာ
သည်။ အကြောင်းမှုကား ပညာရှိသော မြန်မာဆေးသမားတို့
သည် ဘယ်အရပ်ကလာ သည်မဆို ကောင်းသော ဆေးတစ်မျိုး
မျိုးကို တွေ့ရသောအခါ ချက်ချင်းသုံးဆောင်၍ ဆေးစာရင်းတွင်
ရေးကူးထားသည်။ အက်လိပ်ဆေးသမားများ ထိနည်းတူ ပြုတတ်
သည်။

လွန်လေပြီးသောအခါ မြန်မာပြည်မှာရှိသော ရှားစေးကို
အက်လိပ်လူတို့သည် မတွေ့ဘူး၊ မမြင်ဘူး၊ သို့သော်လည်း ကုန်သည်
သဘောမှာ စီး၍ အရပ်ရပ်တို့၌ လှည့်လည်၍ ကုန်သွယ်ခြင်းပြုစဉ်
တွင် ပကိုးပြည့်သို့ ရောက်သောအခါ ရှားစေးကို တွေ့ဝယ်၍ မိမိ
တိုင်းနိုင်ငံသို့ ယူသွားသည်ဖြစ်၍ မကြာမမြင့်မီ အက်လိပ်ဆေးသမား
တို့သည် ရှားစေးသည် ကောင်းသောဆေးတစ်မျိုးဖြစ်မှန်ကြောင်းကို
သိနားလည်သည်ဖြစ်၍ သူ့ဆေးစာရင်း၌ ရှားစေးကို သွင်းကြ၏။

ဤသိနိဒါန်းပျိုးပြီးနောက် **ဆေးအကြောင်းစာ**(Materia Medica) ခေါ်သော အခန်းကို ပြလေသည်။

ထိုအခန်းတွင် ပထမဦးစွာ တွေ့ရသည်မှာ အောက်ပါအကြောင်းရပ် ပေတည်း။

အားဖြစ်ဆေး။ ။ Tonics

ဗရက ။ ။ ဆေးခါးအခေါက်။

Barks-Cinchona Bark

ကိုန်ခိုနာအမည်ရှိသော သစ်ပင်တစ်မျိုးအခေါက်။ တုန်ဖျားဆေး၊ အစာကြဆေး၊ အားဖြစ်ဆေး။ အမှုန်ဖြစ်လျှင် ရွှေးကြီး နှစ်လုံးကကို သုံးလုံး တိုင်အောင် ပေး။

ကိုန်ခိုနာပင်ဟူသည်ကား၊ ကဗိုပင်၊ ရင်ခတ်ပင်နှင့် လက္ခဏာတူရာ သီးခြား၍ ထားသည်။ ငှင်းသစ်တော်ဝန်မင်းသည် ဘိုလပ်ပြည်က နှစ်ပင်ကိုယူ၍ ကောကလို ကရင်ရွာနားမှာ စိုက်ပြီးပြီ။ ယခုမှာလည်း ကောင်းကောင်းကြီးပွားသည်။ ဆော်ဒါမှုန့်အကြောင်းကိုလည်း တွေ့ရသည်။

ဆီးချင်ဆေး။ ။ Diuretics

သုံး ။ ။ ပြာဆားနဲ့ ။

Soda-Sesquicarbonate of Soda

သုံးတည်းဟူသော ပြာဆားနဲ့သည် ပင်လယ်ကျောက်ညိုပြာဖြစ်သည်။

အစာမကြနာဆေး၊ ရေဖျဉ်းနာဆေး။ ။

လေချဉ်တက်သော အနာဆေး၊ ဝံကကို ခုံတိုင်အောင်ပေး။

ဤသိမြို့ဖြင့် ဆေးအကြောင်းစာတွင် ဆေးနည်းပေါင်း ၁၂၄ နည်းကို ရေးပြီးနောက် စင်ကြယ်ခြင်း (Cleanliness) အကြောင်းကို အောက်ပါ အတိုင်း ရေးပြန်သည်။

အင်းလိပ်လူတို့သည် အနာများပျောက်စေရအောင်သာ ကြံပြုသည် မဟုတ်။ ပညာရှိကဲ့သို့ အနာရောဂါမဖြစ်ရအောင်လည်း ကြံပြုတတ်သည်။ အင်းလိပ် ဥပမာလာသည်ကား အနာရောဂါကို ဆီးတားသည်ဟာ တစ်ကျပ်အလေး၊ အနာရောဂါကို ပျောက်စေသည်ဟာ တစ်ပိဿာအလေးထက် အဖိုးထိုက်သည်။

မဖောက်ထံး။ ဆပ်ပြာတို့ကို များများသုံးသော အကျိုးငါးပါးကား၊ အနာကူးမည် မစိုးရိမ်ဘူးတစ်ပါး။ အနာရောဂါနည်းသည် တစ်ပါး။ နာသောအခါ ကြည့်ရှုပြုစုစုပေါင်းသူများသည်တစ်ပါး။

ကြာညီပန်းပွင့်အနဲ့ကဲ့သို့ သာသည်တစ်ပါး၊ အင်လိပ်မင်း နှစ်လိုဂျစ် သည်တစ်ပါး။ ။ ဤငါးပါးတည်း။

ဒုတိယပိုင်းတွင်ကား **အနာကုအကြောင်းစာ**(Pathlogy) ကို ရေးသည်။ ဤအခန်းတွင် ယားနာ၊ ခေါင်းကိုက်နာ၊ သွားကိုက်နာ၊ လည်ပင်းကြီးနာ၊ ကျေပ်နာ၊ ခွေးရူးကိုက်နာ၊ ကျောက်ကြီးနာ၊ ကာလနာမှုစဉ် အနာအမျိုးပေါင်း ၂၉ မျိုးအကြောင်းကို ရေးထားသည်။ ဤတွင် ကျောက်ကြီးရောဂါကာ ကွယ်ဆေးအကြောင်းမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။

မန်မူ့သမိုင်းတွင် ကျောက်ဆေးထိုးသည့်အကြောင်းကို လေ့လာဖွယ်ရှိသေးရာ ဒေါက်တာမေဆာင်၏ ကျောက်အကြောင်းသည် ကွင်းဆက်တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ဝပ်ဆီနဲ့ရုံး။ ။နွားကျောက်ထိုးခြင်း။

Vaccination

အင်လိပ်ခေါ် ဝပ်ဆီနဲ့ရုံး။ ။နွားကျောက်ထိုးခြင်းခံသောသူသည်ဖြား အနည်းငယ်သာ ဖြားသည်။ အနာလည်း ၁၀ ရက်၊ ၁၂ ရက်အတွင်းတွင်ကုန်သည်။ ကိုယ်လည်းမနား။ ကြောက်စရာလည်းမရှိ။ ၄င်းပြည်ရည်နှင့်အသေအချာ အထိုးအသွင်းခံရှုံး အဖြားနှင့် အဖွေါ်ထွက်သူတို့သည် နောက်ကိုကျောက်ပေါက်နာ အစဉ်မပေါ်မထွက်။ ကင်းလွှတ်သည်။

အချို့လည်း နွားပြည်ရည်သွင်းပြီးမှ အသေအချာရှိပြီအထင်ရောက်ရှုံး နေသည်တွင် ကျောက်ပေါ်ပြန်သည်။ သည်ကဲ့သို့ ပြန်ပေါ်သော်လည်းလူအများတွင် အနည်းငယ်သာ ဖြစ်သည်။ ပကတီကျောက်ပေါက်သူတို့နှင့်လူကယူသည့် ကျောက်မျိုးအသွင်းခံသူတို့သည် တစ်ဖန်ကျောက်ပြန်ပေါ်တတ်သည်။ နွားက ကျောက်မျိုးသွင်းပြီးနောက် ကျောက်ပေါ်ပြန်သော်လည်း အနာ အလွန် သိမ်မွေ့သည်။ အဖြားလည်းနည်းသည်။ ကျောက်လည်း မများ။ ဆိုးလည်း မဆိုး။ ကြာလည်းမကြာ။ သေစရာအကြောင်းလည်းမရှိ။

အင်လိပ်ဆေးသမားတို့ အမှတ်အသားမှာ ပကတီကျောက်ပေါက်ခြောက်ယောက်တွင် တစ်ယောက်သေတတ်သည်။ လူကယူသည့် ကျောက်မျိုးနှင့် ထိုးသူ ၂၀၀ တွင်တစ်ယောက်သေတတ်သည်။ နွားက ကျောက်မျိုးနှင့် ထိုးသူတစ်သိန်းတွင် တစ်ယောက်မျှမသော။ နွားကယူသည့် ကျောက်မျိုးကို မတွေ့မသိခင် အနောက်တိုင်းကြီးပြည်ကြီးများမှာ လူကြီးလူငယ်ဟူသမျွတ်ကျောက်ပေါက်နာနှင့် ဆယ်စုံ တစ်စုံ သေသည်။ ယခုဖြစ်လျှင် ကျောက်ပေါက်နာနှင့် သေသူရှားသည်။ ကျောက်ပေါက်သည် အရာထင်သူလည်း ရှားလေသည်။

တောင်ဌူမြို့မှာ နှစ်တိုင်း ကျောက်ပေါက်နာပေါ်လာသည်။ သို့သော လည်း တောင်ဌူမြို့အနားမှာ အနှစ်တစ်ဆယ်လောက်ရှိနေသော အင်စတွတ် ကရင်ရွှေ့ခြံ ကျောက်ပေါက်နာ တစ်ခါမျှ မပေါ်လာဘူး။

အဘယ်ကြောင့်နည်း ဟူမှုကား။ ရွာသားများသည် နွားကျောက်ထိုး ခြင်းခံပြီးပြီ။ သို့ဖြစ်သောကြောင့် ပကတိကျောက်နာနှင့် ကင်းလွတ်သည်။

သို့ရာတွင် ဆရာဝန်နွားကျောက်ထိုးသောအခါ ကျောက်မပေါက သေးသောသူရှိရှိသမျှသည် နွားကျောက်ထိုးခြင်းကို ခံပါလေစ။

ကျောက်ရောဂါသည် အလွန်ကြောက်ဖွယ့်ရောဂါဖြစ်သည့်နည်းတူ မိန်းမများ မီးဖွားရသော ကိစ္စသည်လည်း အလွန်စိုးရိမ်ဖွယ့်တစ်ရပ် ဖြစ်ပေ သည်။

ထို့ကြောင့်လည်း မြန်မာစကားတွင် ယောက်ဗျားဖောင်စီး၊ မိန်းမမီးနေ ဆိုသော စကားခေတ်စားခဲ့ပေသည်။ မြန်မာ့တစ္ဆေးပုံပြင်တို့တွင်လည်း မီးနေသည်တစ္ဆေး အများပါဝင်လျှက်ရှိလေသည်။ ဤအချက်ကို ကောရန်ဗရဏီ သည် မြန်မာ့နေပြည်တော်၌ တွေ့ဖူးကြံ့ဖူးရ၍ သူ့ဆေးစာအုပ်တွင် မှတ်တမ်း တင်ခဲ့သည်ကို ဒေါက်တာမေဆင်က အောက်ပါအတိုင်း ထုတ်ဆောင်တင်ပြ ပြန်သည်။

မိန်းမသားဖွားကုသနည်း။ Childbirth

အက်လိပ်အရေးပိုင်မင်း ကောရန်ဗရဏီ ဆေးစာလာသည် ကား မြန်မာတို့ကုနည်းမှာ။ ပဋိသန္ဓုရှိစဉ်နှင့် ဖွားပြီးကုသည့် အရာများသည် အလွန်ရက်စက်သည်အကြောင်းဖြစ်သည်။ မီးကင်ခြင်း၊ နှစ်င်းနှင့် ဆားများစွာ စားခြင်းများကြောင့် ကိုယ်ပျက်သည်။ ပိန်သည်။ အားလျော့သည်။ နောက်လည်း နှစ်နှစ် သုံးနှစ်ထက်မက ကြာသည့်တိုင်အောင် သားမရနိုင်။ သည်အကြောင်းများကြောင့် မြန်မာမိန်းမတို့ သားတစ်ယောက် နှစ်ယောက် ထက်သာ၍ မမွေးနိုင်။

ယခု အက်လိပ်မိန်းမတို့ ကုနည်းကို ဖော်ပြမည်။ မိမိကိုယ်၌ သန္ဓုရှိသည်ကို သိလျှင် ကျဉ်းကျပ်သည့် အဝတ်များကို မဝတ်ရ၊ ဝမ်းတွင်းရှိသည့်သား ကျဉ်းကျပ်၍ မလှပ်မရှားသာလျှင် ဖွားပြီးနောက် သားငယ်လည်း မကြီးဖွံ့ဗြာနိုင်။ ကျွန်းလည်း မကျွန်းမာ။

ဤသို့ဖြင့် မီးနေခြင်းအကြောင်းကို ဝမ်းဆွဲနည်း၊ ချက်ကြီးဖြတ် နည်း၊ အမွှာမွေးနည်း၊ အချင်းအကြောင်း၊ မိခင်ဖြစ်သူနေထိုင်စားသောက်နည်း၊

ဖျေားလျင်ကုနည်း၊ သွေးတက်နာကုနည်း၊ နို့နာကုနည်းစသည်တို့ဖြင့် အကျယ်
တဝံ့ရေးသားပါရှိလေသည်။

အင်္ဂလိပ်ဆေးကျမ်းများကို မြန်မာပြန်၍ ဖြစ်နိုင်ပါမည်လားဟု တွေး
တောသံသယရှိနေသူတို့သည် လူမျိုးခြားဒေါက်တာမေဆာင်၏ ဆေးစာအခြားကို
တွေ့ရလျှင် သံသယအတော်ရှင်းသွားဖွယ်ရှိပေသည်။

ဤသို့ ဘကြီးတော်လက်ထက်က တစ်ကြိမ်၊ မင်းတုန်းမင်းလက်
ထက်တွင် တစ်ကြိမ် သိုးဆောင်းဆေးပညာသည် မြန်မာနိုင်ငံတွင် မြန်မာစာ
နှင့် ပေါ်ပေါက်ခဲ့ရာ အကယ်၍သာ အမြင်ကျယ်ကျယ် စီရိယကြီးကြီးနှင့်
ဆက် လက်လိုက်စားခဲ့ကြပါမှု မြန်မာများသည် သိုးဆောင်းဆေးပညာအရာတွင်
ဂျပန်များနှင့် နှင်လားငါလား ဖြစ်နိုင်ကြဖွယ်ရှိပေသည်။ ဘိုးတော်ဘုရားလက်
ထက်တွင် မဆီမအေသမှ ဆေးကျမ်းအများ ဗေဒင်ကျမ်းအများ ရောက်လာသည့်
နည်းတူ ဘကြီးတော်လက်ထက်တွင် သိုးဆောင်းနိုင်ငံတို့မှ ဗဟိုသုတကျမ်းအ
များရောက်လာကြသည်။

မေဂျာကြော့မွတ်၊ ကောရနေ့ပရကီ၊ ဆရာယုဒသန်၊ ဆရာပရိက်
စသော အင်္ဂလိပ်အမျိုးသား၊ အမေရိုက်နှုန်းအမျိုးသားတို့သည် မြန်မာနေပြည်
တော်တွင် မင်းညီမင်းသား မှူးသား မတ်သား ပညာရှိအများနှင့် ရောနော
ပေါင်းသင်းကာ သိုးဆောင်းအတတ်ပညာတို့ကို ဖော်ထုတ်လျက် ရှိခဲ့ကြသည်။

မြေဝတီမင်းကြီးဦးစသည် သူတို့နှင့် အတော်ဆွေးနွေးဖူးသည်။
မကွဲရာမင်းသားကြီးသည် သူတို့ထံမှ အင်္ဂလိပ်စာကို သင်ယူ၍ သိပ္ပါယ်ပညာတို့ကို
ဆည်းပူးကာ ပညာစွဲယ်စုံကျမ်း တစ်စောင်ကိုပင် စတင်ပြုစုံခဲ့သည်။ မစွဲတာ
လိန်းဆိုသူနှင့် တွဲ၍ ပထမဆုံး အင်္ဂလိပ်မြန်မာ အဘိဓာန် ကိုပင် ရေးသားခဲ့
သည်။ သို့ပင်ဖြစ်လင့်ကစား ကံမကောင်း အကြောင်းမသင့်သဖြင့် မြန်မာတို့၏
ရှေ့တန်းတက်မှ တိုးပွားထွန်းကားမှုသည် ရေတိမ်တွင် နစ်ခဲ့ရလေရာ ယခု
လွှတ်လပ်သော အချုပ်အခြားအကော်ပိုင်ဘဝသို့ ရောက်ခါမှ အဆောတလျှင်
အဖတ်ဆယ်လျက် ရှိရတော့သည်။ သိုးဆောင်းဆေးပညာနှင့် ပတ်သက်၍
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆော်သြတိက်တန်းမှုကြောင့် တက္ကသိုလ်တွင်
သင်ရန် ဆေးကျမ်းများကိုလည်းကောင်း၊ ဆေးကျောင်း၊ ဆေးသင်တန်း၊ ဝမ်းဆွဲ
ကျောင်း၊ ကျေန်းမာရေးကျောင်းတို့တွင် သင်ကြားပို့ချရန် ဆေးကျမ်းကြီးကယ်
တို့ကိုလည်းကောင်း၊ ဆရာဝန်ကြီးများသည် အားစိုက်ခွန်စိုက် ပြန်ဆိုရေးသား
လျက် ရှိကြလေပြီ။ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကလည်း ဆေးပညာ
ဝါဘာရထူးများကို ပါမောက္ဗ္ဗ္းဖေမောင်တင်၊ သမားတော်ကြီးဆရာကြွယ်။
ဆရာဝန်ကြီး ဦးမောင်ကလေး၊ ဆရာဝန်ကြီး ဦးသိန်းမောင်၊ ဆရာဝန်ကြီး

ဦးမောင်ဦးတို့၏ အကူအညီဖြင့် တိထွင်ပြန်ဆိုလျက်ရှိကြလေပြီ။ အကယ်၍
ပြည်တွင်းစစ်၊ ပြည်ပစစ်စသော အနောင့်အယုက်အဖျက်အဆီးများသာ မပေါ်
ပေါက်ပါမူ သိုးဆောင်းဆေးပညာကြီးသည် မြန်မာပြည်တွင် မကြာခင် ထွန်း
ကားလေတော့မည်ဟု ယူမှတ်ဖွယ်ရှိပါသည်။ ဤဘာသာပြန်လုပ်ငန်းကြီး
သည် ပြီးဆုံးအောင်မြင်ခြင်းသို့ အလျင်အမြန်ရောက်ပါစေသောဟု ဆုတောင်း
ရင်း နောက်ကြောင်း ပြန်လိုက်ရပါသတည်း။ (၁၉၅၄။)

မြန်မာကလေးစာပေသမိုင်း

စာပေဟိမာန်း၊

ကလေးစာပေနှိုးနှောဖလှယ်ပွဲ၊

၁၉၆၅ ခု၊ စက်တင်ဘာလ၊ ၁၇ ရက်နေ့၊ မင်းသုဝဏ္ဏ တင်ပြသည်။

ဤနှိုးနှောဖလှယ်ပွဲတွင် ကျွန်တော်၏ တာဝန်မှာ မြန်မာကလေး
စာပေသမိုင်းအကြောင်းကို တင်ပြရန်ဖြစ်ပါသည်။

သမိုင်းအကြောင်းတင်ပြရအောင် မြန်မာဘာသာတွင် ကလေးစာပေ
ဟူ၍ ရှိခဲ့ပါသလားဟု မေးရန်ရှိပါသည်။ မေးခဲ့သော် ဖြေဆိုရန် ကျွန်တော်
ကြီးစားရပါမည်။

စာပေဆိုသည်မှာ အကွဲရာအရေးအသားဖြင့် ပြီးသည်ဟူ၍ တရား
သေဆိုပါမှ မြန်မာဘာသာတွင် ကလေးစာပေမရှိခဲ့ပါဟု ဖြေရပါမည်။

သို့သော် မိမိ၏ အတွေးအခေါ် အကြံအစည်းတို့ကို တစ်ဘက်သား
အား တစ်ဆင့်ကမ်းလိုသောအခါ အကွဲရာဖြင့် ရေးသား၍ တစ်ဆင့်ကမ်းသည်
လည်းရှိသည်။ စကားဖြင့် ပြောဆို၍ တစ်ဆင့်ကမ်းသည်လည်းရှိသည်။ အရပ်
ဖြင့်ရေးခြေထဲ၍ တစ်ဆင့်ကမ်းသည်လည်းရှိသည်။

အကွဲရာဖြင့် ရေးသား၍ တစ်ဆင့်ကမ်းသည်ကို စာပေဟုခေါ်လျှင်
စကားဖြင့်ပြောဆို၍ တစ်ဆင့်ကမ်းသည်နှင့် အရပ်ဖြင့် ရေးခြေထဲ၍ တစ်ဆင့်
ကမ်းသည်တို့ကိုလည်း သာမန်အားဖြင့် စာပေဟုမခေါ်ကောင်းပါလော်။ ငါးမှ
ဖြစ်သည်ကို ငံပြာရည်ခေါ်သည့်နည်းတူ ပုဂ္ဂန်မှ ဖြစ်သည်ကိုလည်း ငံပြာ
ရည်ဟု ခေါ်ကြသည်။ ပဲစွေ့မှဖြစ်သည်ကိုလည်း ငံပြာရည်ဟု ခေါ်ကြသည်။
ထိနည်းတူစွာပင် စကားပြော၍ တစ်ဆင့်ကမ်းခြင်းနှင့် အရပ်ရေး၍ တစ်ဆင့်
ကမ်းခြင်းတို့ကိုလည်း စာပေဟု ခေါ်ကောင်းပါသည်ဟူ၍ ဝန်ခံမည်ဆိုပါမှ
ကား မြန်မာဘာသာတွင် ကလေးစာပေရှိခဲ့ပါသည်ဟု ဆိုနိုင်မည်ထင်ပါသည်။

ယခုအခါ ဗုဒ္ဓစာပေဟု ခေါ်သည်တို့မှာလည်း မူလက မှကွဲပါ၍သာ ဖြစ်ခဲ့ပါသည်။

ကျွန်တော်တို့ မြန်မာဘာသာတွင် ရသကိုးပါးနှင့် ပြည့်စုံသော ကလေးစာပေရှိခဲ့ပါသည်။ စကားပြေနှင့်လည်း ရှိခဲ့ပါသည်။ လက်ာနှင့်လည်း ရှိခဲ့ပါသည်။ ပန်းချိပန်းပါ အနုပညာနှင့်လည်း ရှိခဲ့ပါသည်။

ရေးဦးစွာ ကျွန် တော်တို့၏ ကိုယ်တွေ့ဗဟိုသုတကို သက်သေထူး၍ တင်ပြပါရစွေ။

ကျွန်တော်တို့၏ ဘိုးသွားမိဘများသည် မိမိတို့၏ သားငယ်မြေးပါ တို့ အပျော်းပြေ ဖျော်ရွင်ရအောင်တစ်ကြောင်း၊ ဗဟိုသုတအကြားအမြင်များ ရအောင် တစ်ကြောင်း၊ လိမ္မာယဉ်ကျေးရအောင်တစ်ကြောင်း၊ ရယ်ဖွယ် ပြီး ဖွယ်မှတ်ဖွယ် လိုက်နာဖွယ် ရေးစကားပုံပြင် ဒဏ္ဍာရီဇာတ်ဝထ္ာတို့ကို ပြောပြ လေ့ရှိပါသည်။ တေးသီချင်းကဗျာတို့ကို ဆိုပြလေ့ရှိပါသည်။

ကျွန်တော်ငယ်စဉ်တောင်ကျေး ကလေးဘဝအခါက ပုံပေါင်းများစွာ ကို အင်းတလိုက်လိုက်နှင့်နားထောင်ခဲ့ပါသည်။ ယခုပြန်ပြောင်း အောက်မေး သောအခါ ထိုကာလ ထိုအခါကို လွမ်းချင်ပါသေးသည်။

ရေးရေးတုန်းက ကြောင်ဖားကြီးက လျှော့ခုံနေသတဲ့။ ကြက် ကလေးက အမေရယ်၊ အမေရယ်။ ကျွန်မအီအီးပေါက်ချင်တယ်လို့ ပြောသတဲ့။ သည်တော့ ကြက်မကြီးက မပေါက်နဲ့ သမီး။ ကြောင် ဖားကြီးကြားသွားမယ်လို့ ပြောသတဲ့။ အတော်ကလေးကြာပြန်တော့ ကြက်ကလေးက အမေရယ်၊ အမေရယ်။ ကျွန်မ အီအီးသိပ်ပေါက် ချင်ပါတယ်လို့ ပြောပြန်သတဲ့။ သည်တော့ ကြက်မကြီးက မပေါက် ပါနဲ့ သမီးရယ်။ ကြောင်ဖားကြီး ကြားသွားပါလိမ့်မယ်လို့ ပြောပြန် သတဲ့။ နောက်အတော်ကလေး ကြာပြန်တော့ ကြက်ကလေးက အမေရယ်၊ အမေရယ်၊ ကျွန်မမအောင့်နိုင်ဘူးလို့ ပြောသတဲ့။ သည်တော့ ကြက်မကြီးက မအောင့်နိုင်ရင် ပိုစိုးကြက်ကလေးပေါက် ပါ သမီးရယ်လို့ ပြောသတဲ့။ သည်တော့ ကြက်မကလေးက အောင့် ရာကနေပြီး ပေါက်လိုက်တာ ဘူးဆိုပြီး အကျယ်ကြီး မြည်သွားလို့ လျှော့ခုံနေတဲ့။ ကြောင်ဖားကြီးဟာ လန့်ပြီးခုန်လိုက်တာ ဆူးတော ထဲ ကျသွားပါရောတဲ့။

ဤပုံတိုကလေးကို ကြားရသောအခါ ယဉ်သည် ရိုင်းသည် ဟူ၍ သတိမပြနိုင်ပါ။ ဘူးဆိုသော အသံကြီးကို ကြားရသဖြင့် ကျွန်တော်တို့ တဟား ဟား ရယ်ခဲ့ကြရပါသည်။

ရွှေယဉ်နဲ့ ရွှေကျား သက်ကယ်ရိတ်သွားရာမှ ရွှေကျားကျောကုန်း မီးလောင်ခံရသည့်ပုံကို ကြားရသောအခါ ရွှေကျားကို ကျွန်တော်တို့ သနားခဲ့ ကြပါသည်။ ရွှေယဉ်ကို ကျွန်တော်တို့ စိတ်ဆိုးခဲ့ကြပါသည်။

ထိုင်နေသော မျာ်က်ကို သစ်ငတ်ထင်၍ နားမိသော လင်းတကို မျာ်က်က ဖက်ချည်၊ လင်းတက ပုံချည်နှင့်၊ ပုံလေ ဖက်လေ၊ ဖက်လေ ပုံ လေ ဆိုသော အဆုံးမရှိသည့်ပုံကို ကြားရသောအခါ ကျွန်တော်တို့ နှင့်မြှေးခဲ့ ကြပါသည်။

ရိုးလေးရိုးလေးခိုင်း ဆိုကာ ငကန်းနှင့် ငကုန်း လေ့လေ့သည့်ပုံ၊ **ပျော်းမခြောက်ပင်** မောင်ခြောက်ယောက်၊ **ဘာလဲ နှမရွှေစင်**၊ **ကုံကော်ပင်** ဆိုသောပုံတို့ကို ကြားရ၍ ရသအမျိုးမျိုးကို ခံစားခဲ့ကြပါသည်။

ငပျိုးပုံ၊ ငလက်မပုံ၊ မယ်ထွေးပုံ၊ ဥစ္စာစွောင့်ပုံ၊ မီးနေသည်ပုံ၊ ဒေဝါပုံ၊ စုန်းကဝေပုံ၊ တဇ္ဈာသရဲပုံ၊ ဘီလူးသဘက်ပုံ၊ ရုက္ခိုးပုံတို့ကိုလည်း များစွာကြားနာခဲ့ရပါသည်။

ဤပုံတို့သည် ကျွန်တော်တို့အတွက် ကလေးစာပေပင်မဟုတ်ပါ လား။

ရာဇ်ဝ်သမိုင်းဘက်ကကြည့်ပါဦး။ တကောင်းပြည်က မောင်ပေါက် ကျိုင်းအကြောင်း နားထောင်ရသောအခါ ပျော်လည်းပျော်ခဲ့ရသည်။ အားလည်း ကျခဲ့ရသည်။ ပုဂံပြည် ညုပ်ကြီးကွယ်ပုံ အကြောင်းကို ကြားရသောအခါ လောက ၏ လောဘအကြောင်းကို ရိုပ်မိခဲ့ရသည်။ အဇ္ဇာဂါဏ်၏ ရွှေဖြစ်လမ်း အကြောင်းကို ကြားရသောအခါ ကိုယ့်တိုင်းပြည်ကို မည်သို့ကယ်တင်ရပါမည် နည်းဟု စိတ်ကူးပေါက်ခဲ့ရသည်။ သရေဆွေရာက ဖေဒါရီအကြောင်းကို ကြားရသောအခါ ညနေစွောင်း အချိန်အရာဝတီမြစ်ကြီး ရွှေရောင်ဝင်းနေပုံကို မြင်ယောင်မိသည်။ ဥက္ကလာပမြို့က မင်းနန္ဒာ၏ လူပျို့လှည့်ပုံအကြောင်းကို ကြားရသောအခါ ရန်ကုန်မြစ်ပဲခူးမြစ်အတွင်းတွင် မိကျောင်းတွေ ရေကူးနေ သည်ကို ထင်ယောင်မြင်ယောင်မိသည်။

ဤသမိုင်း ပုံပြင်တို့သည် ကျွန်တော်တို့အတွက် ကလေးစာပေပင် မဟုတ်ပါလား။

ညီးယံ အိပ်ရာမဝင်ခင် မိဘဘိုးဘွားများပြောသော **ဤရှေးစကား** ပုံပြင်များမှတစ်ပါး အခါအားလျှော်စွာ အရပ်လှည့်၍ ဟောပြောသော ကွက် စိပ်ဝတ္ထုများလည်း ရှိပါသေးသည်။ ကွက်စိပ်ဆရာကား ကျွန်တော်မှတ်မိသမျှ ပြောရပါလျှင် သူရဲကောင်း ဝတ္ထုများကို ဟသာရသနှင့် တွဲဖက်ကာ ဖွဲ့ဆိုဟော ပြောလေ့ရှိပါသည်။ သီဟိုင်းကျွန်းက သူရဲကောင်းကြီး ဝေါးသုမန်အကြောင်း

ကို ဟောပြောရာတွင် တစ်နေ့သောအခါ ဝေါးသူမန်သည် လယ်ကွင်းထဲသို့ ထွက်၍ မိမိ၏ လက်ရုံးအားကို ပြချင်သောကြောင့် မြက်စားနေသော နွားတို့ ကို ခြေနှစ်ချောင်းကိုင်ကာ ကောင်းကင်သို့ ပစ်တင်ကာ နွားဝါနွားရွှေတွေဟာ၊ အဇူးမွေက၊ ခါန္တညာကြွနှင့် ကျလာလိုက်ကြတာ၊ ဟောတစ်ကောင်၊ ဟောတစ်ကောင် ဟု ပရီသတ်ဘက်သို့ လက်ညိုးတငောက်ငါးကို ထိုးပြသဖြင့် ပရီသတ်ကြီးရဲခနဲ ရဲခနဲ ဖြစ်သွားသည်ကို အနှစ် ၅၀ မျှသော ကာလကို ထိုးဖောက်၍ ကျွန်တော်မြင်မိ မှတ်မိန္ဒပါသေးသည်။

ဤတွင် ကွက်စိပ်ဝတ္ထုတို့သည်လည်း ကျွန်တော်တို့အတွက် ကလေး စာပေပင် မဟုတ်ပါလား။

ပါဋ္ဌကျမ်းကန်လာ ဓာတ်နိုပါတ်များဘက်ကို ကြည့်ပါသီး။ ကျောင်း ကန်ရရပ် ဘုရားပုထိုးများသို့ရောက်သောအခါ လူကြီးမိဘ များက လက်ဆွဲခေါ် ဆောင်၍ အမြင့်တွင် ချိတ်ဆွဲထားသော ရပ်စုံဓာတ်ကားများကို ပြသလေ့ရှိ ပါသည်။

ဓာတ်ကြောင်းကို အတိချိပ်ရှင်းပြလေ့ရှိပါသည်။ ဤသို့ဖြင့် ကျွန်တော်တို့သည် ပုဂ္ဂိုလ်ကိုသိ၍ ဘုရားကို ကြည်ညိုခဲ့ကြသည်။ ဘုံခန်းကို မြင်၍ ကောင်းမှုလုပ်ချင်စိတ်ပေါက်ခဲ့ကြသည်။ ငရဲခန်းကိုမြင်၍ မကောင်းမှုရှောင် ချင်စိတ်ပေါက်ခဲ့ကြသည်။

ဤရပ်စုံဓာတ်ကားများသည်လည်း ကျွန်တော်တို့အတွက် ကလေး စာပေပင် မဟုတ်ပါလား။

ကျွန်တော် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သော ‘စာပေ’ ပုဒ်၏ ဘောင်အတွင်းသို့ ဝင်နိုင်သည့် အခြားကလေးသူငယ်ဆိုင်ရာ အပျင်းဖြေပညာပေးကိစ္စများ ရှိပါသေးသည်။ သို့သော် ဤမျှနှင့်လည်း ကိစ္စပြီးနိုင်ရာသဖြင့် ယင်းကိစ္စများကို မဆိုတော့ပါ။

စကားပြဆိုင်ရာ ရေးစကားပုံပြင် ရာဝောင်ဝတ္ထုများအပြင် သီချင်းကဗျာဘက်ကိုလည်း ငဲ့စောင်းကြည့်ရှိနိုင်ပါသေးသည်။ ကျွန်တော်တို့ ကလေးသူငယ်များသည် ကာရန်အချိတ်အဆက်နှင့် စည်းဝါးကျသော စကားများကို သီဆိုရင့်ကျိုးတတ်ကြပါသည်။ မောင်ပေါက်ကျိုင်းပုံထဲက မအိပ်မနေ အသက်ရည်။ သွားဖော်များ ခရီးရောက်။ မေးဖော်များ စကားရ ဆိုသော စကားကလေးများကိုလည်းကောင်း။ ရာပေးလို့ ဆုတ်၊ ထောင်ပေးလို့ချုပ်၊ ချစ်တဲ့သူအရှိုးဆံထိုးလုပ် ဆိုသော စကားကလေးများကိုလည်းကောင်း၊ ကျွန်တော်တို့ အလွန်နှစ်နှစ်သက်သက် သီဆိုရင့်ကျိုးခဲ့ကြပါသည်။ ပြီးရင်းလွှားရင်းကစားရင်းပင်လည်း မအော်မပါ၊ တို့ချည်းသာ၊ ပါပါလျက်သား၊ နောက်က

ထား ဆိုသည်တိုကိုလည်းကောင်း၊ ဉာဏ်ပင်တစွဲဝေလေလေ နင်ဘယ်ကိုင်း မှာနေ ဆိုသည်တို့ကိုလည်းကောင်း၊ အယူတ်သဖြင့် လိပ်ချေပျောက်လို့ လိပ်မရှာ၊ သူခမျာ ငိုမဲ့ ငိုမဲ့ ဆိုသော သံချုပ်မျိုးတိုကိုလည်းကောင်း၊ ကျွန်တော်တို့သည် ဟိုကသည်က ကောက်ရကာ ရွှေတိုငွေစများကဲသို့ သိမ်းဆည်း သုံးစွဲခဲ့ကြပါ သည်။

ဉာဏ်တို့သည် ကျွန်တော်တို့အတွက် ကလေးစာပေများပင် မဟုတ်ပါလား။

ပေါက်ပင် ပေါက်ပင်၊ ဘာဖြစ်လို့ ကိုင်းရတယ်၊ မျိုင်းနားလို့ ကိုင်းရတယ် ဆိုသော ကြောင်းကျိုးဆက် စကားမျိုးကိုလည်း ကျွန်တော်တို့ သိဆိုကာ စိတ်ကူးနယ်ခဲ့ခဲ့ကြပါသည်။ **အဘိုးကြီးအိုးခါးကုန်းကုန်း၊ မသေပါ နှင့်ဦး** ဆိုကာ အဘိုးအဘွားတို့ အသက်ရည်ရာ ရည်ကြောင်းကိုလည်း တောင့် တဲ့ခဲ့ကြပါသည်။ **မိုးတွေလေတွေလာပါပေါ့၊ ကဆုန်လပြည့်ကျော်** ဟု အော် ဟစ်ကာ ကျေးဇူးရှင် မှတ်သုံးမိုးကို မြင်၍လည်း အားရဝမ်းသာ ခုန်ပေါက်ခဲ့ ကြပါသည်။ **အရှေ့ဆိုတောင်ပေါ်ထိပ်က၊ လိပ်ခွပ်လို့ သမင်သေ၊ ခြေမိုးမျှော် နေ၊ သိကြားမင်းက မနေနိုင်လို့၊ တုတ်တိုကိုင်လို့ လေးနှင့်ပစ်၊ ပေါင်မှန်လို့ မျက်စိကျိုး၊ သွားဟောက်တောက်ကန်း** ဟု ကမောက်ကမ မဆီမလျှော် ကာ ရန်များကိုလည်း အားရပါးရလည်း ရယ်ခဲ့ကြပါသည်။ **အမေရေးလာပါတော့၊ ပါသည်။** အခြားသော သိချင်းကဗျာအလက်တို့လည်း များစွာ ရှိပါသေး သည်။

ဉာဏ်တို့သည် ကျွန်တော်တို့အတွက် ကလေးစာပေများပင် မ ဟုတ်ပါလား။ ဉြုပုံပြောခြင်း၊ တေးသင်ခြင်း၊ အရပ်ပြခြင်း စသည်တို့သည် ကျွန်တော်တို့ခေတ်တွင် ကျွန်တော်တို့၏ ပျော်ရွင်မှာ ဗဟိုသုတရာမှာ၊ လိမ္မာယဉ် ကျေးမှုတို့အတွက် ကလေးစာပေများ ဖြစ်ခဲ့ပါသည်။ ကျွန်တော်အိမ်တွင် ကျွန် တော့မိဘဘိုးဘွားများက ကျွန်တော်ကို ပြောဆိုသင်ကြားပြသသကဲ့သို့ အခြား အိမ်တို့တွင်လည်း ပြောဆိုသင်ကြားပြသနေမည်ပင် ဖြစ်ပါသည်။ ကျွန်တော် တို့ခေတ်မတိုင်မဲ့ ရေးရေးသော ခေတ်အဆက်ဆက်တွင်လည်း ဉြုနည်းနှင်ပင် ပြောဆို သင်ကြားပြသခဲ့မည်ဟု ယုံကြည်ပါသည်။

မယဒေဝလက်ာကြီး: အပိုဒ် ၂၁၇ တွင်

ရွှေယုန် ရွှေကျား၊ ရေးစကားကို
နည်းပါးဘဏ်ချို့၊ သူငယ်တို့မျှ
မှတ်ယုံကြသို့

ဟူသော အဆိုအမိန့်ကို တွေ့ရသည်။ ဤကိုထောက်သော မန်လည် ဆရာတော်ဘုရားတို့ခေတ်တွင်လည်း ရွှေယဉ်နှင့်ရွှေကျား၊ သက်ကယ်ရိတ်သွား သော ရေးစကားများကို မိဘဘိုးဘွားများက ပြောပြလျက်ရှိသည်ကို သိရပါ သည်။

တစ်ဖန် ကျည်းကန်ရှင်ကြီးသည် စွယ်စုံကျော်ထင် သတ်ပုံသံပေါက် များကို ရေးရာတွင် သမင်ညွှန်တုပ်၊ စကားလုပ်၊ ကျားခုပ်လွှတ်ပါလေလိမ့် နည်း ဟု အမေးလုပ်ခဲ့ပါသည်။ ဤအမေးကို ဖြေရာတွင် ကျိုးသဲဆရာတော် ဘုရားသည် မြေခွေးမက မြေခွေးသားငယ်တို့ကို မအော်ကြနှင့် ကျားသား ကျွေးမည်ဟုပြောသည်ကို ကျားကကြား၍ ထွက်ပြီးသည့် ရေးစကားဖြင့် ဖြေ ဆိုတော်မူခဲ့သည်။ ဤကိုထောက်သော ကျိုးသဲဆရာတော်နှင့် ကျည်းကန်ရှင် ကြီးတို့သည်လည်း ရေးစကားနားထောင်ခဲ့ရသည်မှာ ထင်ရှားသည်။ ထိမျှ မကသေး၊ ဆရာတော်နှင့် ကိုရှင်ကြီးတို့သည် ဤရှေးစကားတို့ကို အရေးတယူ အလေးမူကာ အမေးအဖြေလုပ်ခဲ့ကြသေးပေသည်မှာ သတိပြုဖွယ်တစ်ရပ်ဖြစ် ပါသည်။ ကျိုးသဲဆရာတော်ဘုရားကား ပူရာဏ်ဓမ္မဂန်ဖတ်စာ ဆိုသော ရှေး စကားပေါင်းချုပ် စာတစ်အုပ်ကိုပင် ပြုစုံခဲ့ပေသေးသည်။

တစ်ဖန် ဘကြီးတော် ဘုရားလက်ထက်ဆီတွင် ပေါ်ပေါက်သော မာတောဝါဒပျို့၊ အပိုဒ် ၂၅ တွင်

ပုံပြင်စဉ်လျား၊ ရေးစကားကို
ရွှေသားမောင်စိတ်၊ ရေသို့ဖိတ်လျက်
တစ်ဆီတ်မပယ်၊ အသွယ်သွယ်ကို
ဆိုလွယ်နားတွင် ပေါက်စေမင်း

ဟု တွေ့ရသည်။

ဤကို ထောက်လျှင်လည်း လူကြီးသူမတို့သည် သားငယ် မြေးပု တို့ကို ရေးစကားပုံပြင်ရာဝေး ဝါတ္ထာပြောလေ့ရှိသည်မှာ ထင်ရှားပါသည်။ မကိုရတနာပုံ ဆိုသော သမိုင်းပုံပြင် စာအုပ်ကြီးသည်လည်း ဤခေတ်တစ်ဗိုက် တွင်ပင် အထူးခေတ်စားခဲ့သည်ဟု မှတ်ယူဖွယ် ရှိပါသည်။

တစ်ဖန်ဘိုးတော်ဘုရားခေတ်ကို ကြည့်ပြန်သောအခါ အီနောင်ဇာတ်၊ အခန်းကြီး ၂၁ လာအောက်ပါ အထောက်အထားတို့ကို တွေ့ရပြန်သည်။

အီနောင်မင်းသားသည် ပန်းရည် ဟူသော အမည်ကိုခံယူ၍ ပွဲတ်စပါး မင်းသမီးကို အရှာထွက်သည်။ ဤသို့ အရှာထွက်ရာတွင် မိမိ၏ နှမတော် ဝိရတား ကို လုံးနိမ်ရပ် အမည်ပေး၍ ခေါ်သွားသည်။ တစ်နေ့၊ သောအခါ ပွဲတ်စပါး၏ မော်တော် ရာယံ အမည်ခံယူထားသော စီရွှေရာ

သည် လုံးနိမ်ရပ် ကို တွေ့၍ သဘောကျသည်။ ဤေတာက်ခန်းမှ အောက်ပါ ကောက်နှုတ်ချက်ကို ထုတ်ယူထားသည်။

ဉာဏ်ရောက်သည့်နှင့် မင်းသမီး အထိန်းတော် အုံဒရသာ
က မင်းသမီးကို လျှောက်ရမည်မှာ။ ။

ထိပ်တင်။ ။ယနေ့ညွှန်းထိပ်တော်မူလှသည်။ ဘယ့်နှယ်များ
ရှိတော်မူသလဲ။ စက်တော်လည်း မခေါ်ပါကလား ဘုရား။ လျှောက်
စေ။ မင်းသမီးက။ ။ငြိုးငွေတော်မူလှသည် မမင့်။ ဆိုစေ။

အုံဒရသာကလည်း။ ပျော်ပျော်ပါးပါးအပျို့တော်များနှင့် ကစား
၍ စံနေတော်မူပါ ရွှေ့ဘုရား။ လျှောက်စေ။ ။မင်းသမီးက၊ ဘယ့်
နှယ်များ ပျော်ပါးရမလဲ မမင့်။ ဆိုစေ။ ။အထိန်းတော်က၊ မင်းရွှေ
သားင့်။ ပျော်တော်မူအောင် ရှုံးစကားများ သံတော်ဦးတင်၍ ဟို
အရင်က တောတောင်လမ်းများမှာ ဆိုသည့် သီချင်းကို ဆိုကြပါဦး
တော့လား။ မိမိရှိ။ ဆိုစေ။

ဤတွင် မင်းသမီးကလေးအား အပျို့တော်များက ပုံပြောရသည်။
သီချင်းဆိုပြုရသည်ကို တွေ့ရသည်။ ထိုးတွင်းနှစ်းတွင်း မင်းသမီးမင်းသားတို့
နှင့်သာ ဆိုင်သော ကိစ္စကဲ့သို့ ရှိသည်။ သို့သော်လည်း ပုံပြောခြင်း၊ သီချင်းဆို
ပြခြင်းသည် မင်းစိုးရာဇာတို့၏ ကိစ္စသက်သက်မဟုတ်။ တောင်သူလယ်သမား
ဆင်းရဲသားများနှင့်လည်းဆိုင်သော အလေ့အထဖြစ်သည်မှာ အထက်တွင်
ဖော် ပြခဲ့သော ဖြစ်ရပ်များက သက်သေခံလျက်ရှိပါသည်။ မဏီရတနာပုံ
စာအုပ် ကြီးကို စတင်စုဆောင်းသည်ဆိုသော ပုဂ္ဂိုလ်ကြီးဝန်ဇူးသိုးရာဇာသည်
မင်းမျိုး စိုးမျိုးထဲက မဟုတ်။ ထွန်တုံးပေါ်တွင် ကြီးခဲ့သော ကျေးတောသားဖြစ်ပါသည်။
သူ့အား မည်သည့်အပျို့တော်ကမျှ ပုံပြောခဲ့သည် မဟုတ်နိုင်ပါ။ ကျေးတော
သားအချင်းချင်းကသာ ပြောခဲ့ခြင်းဖြစ်ပေရာသည်။

ဤ အီနောင်ေတာ် ကောက်နှုတ်ချက်အရ အပျို့တော် မင်းမြန်စို့
ပြသော သီချင်းမှာ ရုလုပ်ပျော်ပါနိုင် အစချိသော သာချင်းဖြစ်ပါသည်။ ဤသို့
သာချင်းဆိုရသည်မှာ ေတာ်ကြောင်းနှင့်လိုက်လျောအောင် ဆိုရခြင်း ဖြစ်မည်
ထင်ပါသည်။

ယေဘုယျအားဖြင့်ကား ထိုးထဲနှစ်းထဲပင် ဖြစ်လင့်ကစား တောင်
သူလယ်သမားတို့ သီဆိုကျူးရင့်ကြသည်ဟု ဆိုနိုင်မည်ထင်ပါသည်။ အဘယ့်
ကြောင့်ဆိုသော လျှင့်ထိပ်ခေါင်တင် ရေးသော ရေယမ်းပတ်ပျိုး တွင် ကြောင်
ဗားကြီး မြို့တံတို့ သီချင်းစသည်တို့တွင် အောက်ပါအတိုင်း တွေ့ရသောကြောင့်
ဖြစ်ပါသည်။

ငှက်လိမ္မာ
 မကြာနောင်စေ ခိုင်းမယ်ပလေး
 တောင်တိုင်းစုံလွင့် မြင့်တိမ်ယံ့ဖွဲ့
 ရေယဉ်စီးတဲ့၊ မြစ်ကြီးကယ်သောင်ခြေ။
 ချွေချွေရောင်သား၊ ငွေငွေရောင်သား
 မြရေယဉ် မူးပင်ကြား
 မြူးစံတဲ့ငါး။
 လေးမယ်ခင်၊ နတ်သွင်ထား
 ဘုန်းမယ်တို့သား။
 နှုတ်ဖျားဝါဝါ၊ ပန်းလွှာချွေသွေး
 ချိုကာယူလို့ပေး။
 ကိုယ်မွေးသိဂို့၊ ဖြူစွာငွေသွေး
 ကျောင်းဝင်ကလေး။
 ချွေပုံသူကလေးငယ်ဖို့၊ ချို့အေးသံသာ
 စုံဆယ်လီရှိရှင် သောင်းတယ်
 တောင်းယူခဲ့ပါ။
 နဲ့နဲ့မာန်ကိုးကယ်နှင့်၊ အိုဆိုးလိုက်တာ
 မြုပ်က်ရည် ဂေါ်ဇ်ညာက
 ငိုရှာလုန်း။
 မောင်မောင်ကြီးငဲ့ စိန်ကြီးသွယ်
 ဟာ တိတ်ပက္ခယ်၊ ကြောင်ညိုအားငယ်
 စားတတ်လှတယ်။
 ရေပေါ်မှာ လွှမ်းပါတဲ့၊ ကန်စွန်းနွယ်
 ဒေါင်းဖန်ဝါရောင်စုံကွယ်လို့
 ခိုင်ချွေနှုန်းသီး။
 မွေ့ရည်ထီးမှာတဲ့၊ အြားတော်ပြော
 ယိုလေးသံသာ၊ စိန်ရိုးညာလွှဲမယ်လေး
 နဲ့ဟန်လို့သာ။
 ဤပတ်ပျိုးထဲတွင် ကျွန်တော်တို့၏ ကလေးဘဝက အချစ်တော်ကြီး
ကြောင်ဖားကြီး၊ မြို့တံတို့ ပါနေသည်ကို တွေ့နှင့်ပါသည်။ ထို့ပြင်လည်း
 ချွေဗျိုင်းအို
 ရေညိုကန်ရိုး

ထိုးတဲ့ငါးရှင်
 ကျောင်းအောက်ကို ဝင်လေတဲ့မှ
 မလေးရွှေစာသင်
 ဆိုသော သီချင်းသည်လည်းကောင်း၊
 ဟီးလေးပေါက်ပင်
 ကန်စွန်းပင်
 နေဝင်ခါနီး
 ကန်စွန်းသီး

ဆိုသော သီချင်းသည်လည်းကောင်း ပါဝင်နေပါသည်။ ဤသီချင်း
 များကို ကျွန်တော်ကိုယ်တိုင်ပင် မဆိုခဲ့ဘူးသော်လည်း လူကြီးသူကြီးတို့ ရွတ်
 ဆိုသည်ကို ကြားမှုးခဲ့ရပါသည်။

ဤများကား ကုန်းဘောင်ခေတ်ဆိုင်ရာ စာပေအထောက်အထားနှင့်
 အထင်အရားတွေရသော ကလေးစာပေသဲလွန်စများဖြစ်ပါသည်။ အထောက်
 အထားမကျွန်ခဲ့ဘဲ ရေးလူကြီးများနှင့်အတူ ချုပ်ပြုမ်းကွယ်ပျောက်ခဲ့သော စာပေ
 တို့သည်လည်း များစွာ ရှိသေးပောာသည်။

ကျွန်တော်တို့ငယ်စဉ်က မိဘများပြောလေ့ရှိသော ပုံတစ်ခုမှာ ဗိုလ်ချုပ်
 ပုလ ရယ်လျှင် ခဲ့ ထွက်သော မင်းသားညီနောင်၏ ပုံဖြစ်ပါသည်။ ဤပုံကို
 ဘုန်းကြီးပုံလောင်တိုက်များတွင် ရပ်စုရေး၍ ပြလေ့ရှိကြောင်းကိုလည်း မိခင်
 ပြောပြ၍ မှတ်လိုက်ရဖူးပါသည်။

ဤပုံ၏ အမွန်အစကို ရှာသောအခါ သဏ္ဌာန် ၉၉၀ ကျော်အခါက
 ပေါ်ပေါက်သည့် မဏီကုဋ္ဌလဝဏ္ဏကြီး တွင် တွေ့ရပါသည်။ ကျမ်းပြုဆရာ
 တော်က ဤပုံသည် ကျွန်တော်တို့၏ ကလေးပုံပြင်အများတွင် အလွန်နား
 ထောင်၍ ကောင်းသော ပုံပြင်တစ်ခုဖြစ်ပါသည်။

တစ်ဖန်အထက်သို့ တက်ပြန်သော် ဒုတိယမင်းခေါင်တို့ ခေတ်ဆီ၍
 ပေါ်ပေါက်သည့် မြားပစ်ခန်းပျို့ တွင် မယ်ယတ္ထ ငွေတောင်ပြည် ပြန်သော
 သုဓရဝဏ္ဏကိုလည်းကောင်း၊ မီးသီးပြိုံးဟောအခါ ကောင်းကင်တွင် မီးခိုးချင်း
 ပေါင်းကူးသည့် ရှင်မွေ့နှုန်း မင်းနန္ဒာဝဏ္ဏကိုလည်းကောင်း တွေ့ရပါသည်။
 ဤသဲလွန်စတို့ကို ထောက်သဖြင့်လည်း ရေးစကားပုံပြင်တို့သည်
 ထိုခေတ်တွင် အလွန်ခေတ်စားသည်ကို သိရပါသည်။ သွေ့မဟာရွှေသာရက
 သံဝရပျို့။ အပိုဒ် ၃၉ တွင်ဖွဲ့ဆိုခဲ့သည့် မင်းသားဘွဲ့စာကို ရှုပါဦးလေ့။

မြင့်သွန်းတစ်ရာ၊ ယူဇာဖြင့်
 ကျွန်းချာမှန်ကူ၊ သပြေဟူသား

ဒွေးရက္ခ၊ သီးချို့မြကို
စားစရလျှင်၊ စားချင်ချင်သို့
ပုံပြင်စကား၊ တစ်ကြိမ်ကြားက
ဖန်များနားဝါ၊ နာအိုလှသည်
ဆုံးမခံတတ်၊ မင်းသားမြတ်။

သံဝရမင်းသားငယ်သည် ရှေးစကားပုံပြင်တို့ကို နားထောင်၍ ဝနိုင်သည်မရှိဟု ဖွဲ့ထားခြင်းသည် ရှင်မဟာရဋ္ဌသာရကိုယ်တွေ့အဖြစ်အပျက်တို့ကို
တင်စား၍ ဖွဲ့ထားသည်ဟု ယူရန်ရှိပါသည်။ ပုံနားထောင်ချင်သော ဝါသနာသည်ကား အမျိုးဇာတ်ကို မလိုက်၊ အခါကာလကို မလိုက်၊ အရပ်ဒေသကို
မလိုက်၊ ကလေးတိုင်း၏ ဝါသနာဖြစ်ပါသည်။ ပုံပြာချင်သော ဝါသနာသည်လည်း မိဘတိုင်း၏ ဝါသနာပင်ဟု ဆိုချင်ပါတော့သည်။ ဤသည်တို့ကို
ထောက်သော် ကျွန်တော်တို့၏ ကလေးစာပေသမိုင်းသည် အတော်ရှေးကျသည်ဟု ဆိုရပါမည်။ သည်ထက်ပင် ရှေးကျပါသေးသလား။

ကျွန်တော်တို့သည် ပုဂံဖြူသို့ သွား၍ ဂူကျောင်းဘုရားတို့ကို ဖူး
မြှော်လေ့လာသောအခါ ပိဋ္ဌကတ်တော်လာ ဇာတ်ဝတ္ထုအမျိုးမျိုးတို့ကို ကျောက်
ရပ်ထု၍လည်းကောင်း၊ ရောင်စုံရေး၍လည်းကောင်း ဖော်ပြထားသည်ကို
အများအပြားတွေ့ရပါသည်။ ပါဋ္ဌဘာသာဖြင့်လည်းကောင်း၊ မွန်ဘာသာဖြင့်
လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း ကမ္မည်းရေးထိုးထားသည်ကို
လည်း များစွာတွေ့သည်။

ဤဇာတ်ခန်းတို့ကို ရဟန်းရှင်လူ အများကြည့်ရှုလေ့လာရန် ရည်
ရွယ်ပြုလုပ်ထားခြင်းဖြစ်မည်။ သို့သော် သက်ကြီးရွယ်အိုတို့ထက် ကလေး
သူ့ယ်တို့က ပိုမိုနှစ်သက်လိမ့်မည် ထင်မိသည်။ ပိုမိုကြည့်ရှုလိမ့်မည် ထင်မိ
သည်။ ပိုမိုမေးမြန်းစုံစမ်းလိမ့်မည် ထင်မိသည်။ အဘယ်ကြောင့်ဆိုသော်
ကလေးသူ့ယ်တို့သည် အရပ်ကို လူကြီးတို့ထက် နှစ်သက်တတ်သောကြောင့်
ဖြစ်ပါသည်။

ဖုံး၊ မြေခွေး၊ မျောက်၊ မိတ်ဆွေသုံးယောက်အား အလောင်းတော်
ယူန်မင်းက တရားဟောနေ့ပုံကို မြင်သော ကလေးငယ်သည် အဘယ်မှာလျှင်
စိတ်မဝင်စားဘဲ နေနိုင်ပါအံ့နည်း။ ကလေးသူ့ယ်တို့က မကြည့်မရှု ဂရမစိုက်
ဘူးဟု ဆိုဦးတော့၊ လူကြီးသူကြီးတို့က ကလေးသူ့ယ်တို့ကို လက်ဆွဲခေါ်ယူ
ကာ ဂူကျောင်းဘုရားအတွင်းရှိ ရပ်စုံဇာတ်ခန်းများကို မည့်နှစ်မပြ မပြောမဟော
ဘဲ နေမည်မထင်မိပါ။ သို့ဖြစ်ပါက ထိုပုဂံက ရပ်စုံဇာတ်ခန်းတို့သည် ကျွန်
တော်တို့အဖို့ ကလေးစာပေပင် မဟုတ်ပါလား။

ဤသို့ ကျွန်တော်တို့စော်မှနေ၍ အတိတ်စော်ထဲသို့ တဖည်း
ဖြည်း နောက်ဆုတ် စုစမ်းလိုက်လံလေ့လာလိုက်သောအခါ ကျွန်တော်တို့၏
ကလေးစာပေခြေရာများကို အနုံအပြားအမျိုးမျိုး အဖုံဖုံ အဆက်မပြတ်မျှ တွေ့ရှိ
ရသဖြင့် ကလေးစာပေသည် ကျွန်တော်တို့၏ ယဉ်ကျေးမှုသမိုင်းတွင် ကဏ္ဍ
ကြီးတစ်ရပ်အနေဖြင့် ပါဝင်ဆင်နဲ့ခဲ့ပါသည်ဟုဆိုပါလျှင် ဆိုလွန်းရာ ကျမည်
မထင်မိပါကြောင်း။ (၁၉၆၅။)

သားရွှေခဲ

“မေမေ ဘယ်သွားသလဲ။ ။မေမေ ရပ်ရှင်သွားပါသည်။
ဖေဖေ ဘယ်သွားသလဲ။ ။ဖေဖေ မြင်းပွဲသွားပါသည်။
ဘွားဘွား ဘယ်သွားသလဲ။ ။ဘွားဘွားပုတီးစိုးနေပါသည်။
ဘိုးဘိုး ဘယ်သွားသလဲ။ ။ဘိုးဘိုး အဂိုရတ်ထိုးနေပါသည်။
သားသား ဘာလုပ်နေသလဲ။ ။သားသားကြမ်းပိုးထိုးနေပါသည်။
”

အထက်ပါ အဖြစ်ကလေးသည် တကယ့်အဖြစ်ကား မဟုတ်။ မဖြစ်
နိုင်ဘူးလားဟု မေးသော် ဖြစ်နိုင်ပါသည်ဟု ဖြေသူများ ရှိလေမည်။ မဖြစ်ဘူး
လားဟု မေးပြန်သော် ခပ်ဆင်ဆင်တော့ ဖြစ်ပါသည်ဟု ဖြေသူလည်း နည်း
မည်မဟုတ်ပါ။

သားသားတို့အားလျှင် ကြမ်းပိုးထိုးနေသည်နှင့်အချိန်ကုန်ရပါသည်။
ကြမ်းပိုးထိုးသည်ဆိုသည်မှာ စည်းမရှိ၊ ကမ်းမရှိ၊ ရည်ရွယ်မှန်းထားချက်မရှိ၊
တောင်တောင်မြောက်မြောက် ထင်ရာပြော၊ ထင်ရာလုပ်၊ ထင်ရာဆော့၊ ထင်ရာ
ကမြင်းခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ပြန်ချင်ပါသည်။

သားသားအတွက် မျက်နှာပေါက်ဆိုးသော၊ အမျိုးမတော်သည့်
ကျောင်းဆရာ၊ လေးမျက်နှာ ကာရံထားသည့် ကျောင်းအခန်း၊ အစိုးရက
ပြဋ္ဌာန်းထားသည့် ကျောင်းသုံးစာအုပ်တို့အပြင် ကရမစိုက်သူ မရှိယောင်
တကား၊ မှန်ပါ၏။ သားသားကို ထမင်းကောင်းကောင်း ကျွေးကြပါသည်။
အဝတ်ကောင်းကောင်းပေးကြပါသည်။ အိမ်အောက်က ခွေးမကြီးနှင့် အိမ်ပေါ်
က ကြောင်မကြီးတို့လည်း သူတို့သားသမီးများကို သူတို့တတ်စွမ်းသလို
ကြည့်ရှုကြပါသည်။ သို့သော်လည်း ခွေးမိခင်နှင့် ကြောင်မိခင်တို့သည် သား
သား မိခင်နှင့် မတူသည့် အချက်ရှိပါသေးသည်။ ခွေးမကြီးသည် ခွေးကလေး

တွေနှင့် ပြီးတမ်းလိုက်တမ်း၊ ခုန်တမ်းပေါက်တမ်း ကစားဖော်ရပါသည်။ ကြောင်မကြီးသည်လည်း ထိုနည်းလည်းကောင်းပင်။ နံနက်နေရာင်ခြည်တွင် ခွေးသားအမိတစ်တွေ ပြီးလွှားခုန်ပေါက်မြှေးထူးနေကြသည်ကို သားသား သည် ထိုင်ကြည့်ရင်း ပျော်လည်း ပျော်မိသည်။ ဝမ်းလည်းနည်းမိသည်။ ဝမ်းနည်းမိသည်မှာ သားသားနှင့်အတူ ကစားဖော်မရှိသောကြောင့်ဖြစ်ပါသည်။ တစ်ခါတလေ ခွေးတွေကို အားကျော် ခွေးတွေနှင့်အတူ ပြီးလွှားကစားသော အခါ သားသားအမေက ခွေးတွေနှင့် ကစားလျှင် သန်းတွယ်တတ်သည်ဟု ပြောကာ အပြစ်ဆိုပါသည်။ ဖျာလိပ်နားတွင် ကြောင်မကြီးနှင့် သားသမီး ငယ်များ တူတူပုန်းတမ်း၊ လိုက်တမ်းပြီးတမ်း ကစားနေကြသည်ကို သား သားသည် လျောကားထစ်ပေါ်တွင် ထိုင်ကာ စောင့်ကြည့်နေဖူးသည်။ သားသား နှင့်ကား ကစားဖော်မရှိ။ ကြောင်ကလေးတွေနှင့် ကစားပြန်သောအခါ ဟိုနှယ် သည့်နှယ်နှင့် အပြစ်တင်ခံရပြန်ပါသည်။ သားသားဘာလုပ်ရပါမည်နည်း။ သားသားကစားချင်သည်။ သားသားအတွက် ထမင်းဟင်းသာလျှင် အာဟာရ မဟုတ်ပါ။ ကစားရမှ သားသား ပျော်ရွင်ကျွန်းမာပါလိမ့်မည်။ ဤသည်ကား သားသားအတွက် ပြဿနာတစ်ခု ဖြစ်နေပါသည်။ သားသား စည်းကမ်းတကျ မကစားရသောအခါ ခိုးကြောင်ခိုးဂုဏ်နှင့် ကြမ်းပိုးထိုးရပါတော့သည်။

ဤသို့အားဖြင့် ကျွန်တော်တို့ သားငယ်သမီးငယ်များမှာ မိခင်ဖခင် တို့၏ ချစ်ခင်ကြင်နာခြင်းကို ခံရလျက်နှင့် လျှစ်လျှော်ခြင်းကိုလည်း ခံနေရရှာ ပါသည်။ သူတို့တစ်တွေသည် လူမျိုး၏ အုတ်မြစ်ကလေးများ ဖြစ်သည်ဟု စဉ်းစားသူတိုင်း ဝန်ခံမည်ဖြစ်သော်လည်း သူတို့ကိုကား ကျောင်းဆရာလက်ထဲ သို့သာ ဝက္ခက်၍ အပ်လိုက်ပါတော့သည်။ ကျောင်းဆရာက ဘာတတ်နိုင်ပါ သနည်း။

သူခမျာမှာ အငတ်ငတ် အမွတ်မွတ်နှင့် လုပ်နေရရှာသည်။ ငတ်မွတ် သည်ဆိုရာတွင် ဝမ်းတွင်းသို့သွင်းရသော အစာတွင်သာ ငတ်မွတ်သည်မဟုတ်။ ညက်တွင်းသို့ သွင်းရသောအစာမှာလည်း ငတ်မွတ်လျက်ပင် ရှိပါသည်။ ထို့ နောက် သူကြည့်ရှုနိုင်သည်ထက် ကျောင်းသားဦးရောက နှစ်ဆသုံးဆများ နေ တတ်ပါသေးသည်။ ထို့ကြောင့်ဆရာအတွက်လည်း ပြဿနာတစ်ခုပင်။

ကျွန်တော်တို့၏ သားငယ်သမီးငယ်များ ပျော်ရွင်လိမ့်ရေးအတွက် ပြောစရာကိစ္စ အများအပြားပင် ရှိပါသည်။ အခြားအခြား ကိစ္စတို့သည်ကား ကျွန်တော်အရာမဟုတ်၍ မပြောလိုပါ။ သို့သော်လည်း သူတို့တစ်တွေကြည့်ရှု ဖတ် ရွတ်သီဆိုပျော်ရွင်မှာအတွက်ကား ကျွန်တော်တာဝန် (လုံးဝမဟုတ်လျှင်) အသင့်အတင့်တော့ ဖြစ်နေသည်ထင်၍ ပြောလိုပါသည်။ တတ်ကျွမ်းနားလည်

၍ ပြောသည်မဟုတ်ပါ။ ပြောသည့်လူ မရှိသလောက် နည်းနေ၍ မတတ်ဘဲနှင့် ပြောရခြင်း ဖြစ်ပါသည်။

လဆန်းခါနီးလျှင် သတင်းစာများ၌ မဂ္ဂဇင်းကြော်ငြာများကို တွေ့ရပါသည်။ သူ့ထက်ငါကောင်း၊ သူ့ထက်ငါစုံ၊ သူ့ထက်ငါစော၊ ပြောဆိုချီးမွမ်းကာ ကြော်ငြာကြပါသည်။ စာအုပ်တွေ ထွက်လာမည်ဆို၍ ဝမ်းသာပါသည်။ ထွက်လာသောအခါ သုံးရောင်ခြယ်၊ လေးရောင်ခြယ်၊ အရှပ်ကားတွေ ဝေဝေဆာဆာနှင့် ချစ်စရာစာအုပ်တွေ ဖြစ်ပါသည်။ ဖတ်နိုင်သော အရွယ်၊ ဝယ်နိုင်သော သူတို့မှာ ထိုမဂ္ဂဇင်းများကို သူ့ထက်ငါစော၊ အပြီးအလွှား အလူအယက်ဝယ်ယူကာ မနားမနေ ဖတ်ကြလေသည်။ သို့သော် သားငယ်သမီးငယ်မှာကား ဘာမျှ မဖတ်ရ။ ဖတ်စရာလည်း မရှိ။ ထိုမဂ္ဂဇင်းကြီးများတွင် လူကြီး လူငယ်ကြိုက်များကို ရေးသူကလည်းရေး၊ ထည့်သူကလည်း တစ်ပုံကြီး ထည့်ထားပြီး၊ သားသားတို့အဖို့ကိုကား မရေးကြ၊ မထည့်ကြ။ သားသားတို့ကို လျှစ်လျှို့၍ ရှုထားသိ၏။ သားသားတို့ကို လိမ္မာစေချင်သည်လည်း ဆိုသည်။ ပျော်ပျော်နေစေချင်သည်လည်းဆိုသည်။ သားသားတို့ဖို့တော့ ကြည့်စရာလည်း အရှပ်မရှိ။ ဖတ်စရာလည်း စာမရှိ။ မိန်းမရှုပ်ချောချောလှလှ အမောက်ကလေးနှင့် ဆံတောက်ကလေးနှင့်ကို သားသားမကြည့်တတ်ပါဘူး။ သားသားက ကျားရပ်၊ ကြောင်ရပ်၊ ဆင်ရပ်၊ မြင်းရပ်မှ ကြိုက်ပါသည်။ မယ်နှင့်မောင် ချစ်မှုကြိုက်မှု ကျိုစုံယ်မှုတွေကို သားသား မဖတ်တတ်ပါဘူး။ နားလည်းမထောင်ချင်ပါဘူး။ လေယာဉ်ပုံအကြောင်း၊ မီးရထားအကြောင်းပုံ၊ ဆင်ကြီးပုံတွေကို ဖတ်ချင်ကြားချင်ပါသည်။ လူကြီးတွေအတွက် စာအုပ်တွေ၊ သတင်းစာတွေ လစဉ်၊ အပတ်စဉ်၊ နေ့စဉ် ထွက်နေပါလျက်နှင့် သားသားအတွက် ကျောင်းစာအုပ်မှ တစ်ပါး တြေားစာအုပ်များ မရှိတာက ဘုံးကြောင့်ပါလိမ့်မလဲ။ သားသားသည်စဉ်းစားတတ်၊ မေးမြန်းတတ်လျှင် ဤမေးခွန်းများကို ခဏာခဏ မေးပေလိမ့်မည်။

ယခုကဲ့သို့သော အက်လိပ်နာတာလူးပဲနှင့် နှစ်သစ်ကူးအခါမျိုးကို ကျွန်းတော် အတော်ပင် မှတ်မိပါသည်။ ကျွန်းတော် အက်လိပ်ပင်မဟုတ်သော်လည်း မှတ်မိနေပါသည်။ ဘုံးကြောင့်ဆိုသော် ငယ်စဉ် ကျောင်းမှာနေတုန်းက နာတာလူးပဲကျောင်းပိတ်ရက်များတွင် အမော်ကန်သာသနာပြု ပုံနှိပ်တိုက်၊ ရိုးကုမ္ပဏီတိုက်စသည်တို့ကို ရောက်သောအခါ အက်လိပ်ကလေးများအတွက် စာအုပ်အမျိုးမျိုး၊ ကစားစရာအမျိုးမျိုးတို့ကို လှလုပပခင်းကျင်းထားသည်တို့ကို သွားရည်ကျခဲ့ဖူးသောကြောင့်ဖြစ်ပါသည်။ အက်လန်တွင် ပညာသင်နေရသော အခါတွင်ကား သားငယ်သမီးငယ်များကို အက်လိပ်လူမျိုးများ မည်မျှ အရေးပေး

သည်ကို ပို၍ တွေခဲ့ရပါတော့သည်။ မြို့ရွာတည်လျင် ကလေးများအတွက် ကစားကွင်းကို အရေးတကြီးထည့်ရပါသည်။ မြှုန်စိပယ် မြို့တော်ခန်းမကြီးကို တည်ဆောက်သောအခါ ကလေးများစာကြည့်တိုက်အတွက် အထူးဖို့သုကာနှင့် နှီးနှောတိုင်ပင်၍ သတ်မှတ်ရပါသည်။ ကလေးများ နေဖို့ကျောင်းအဖို့ကား ပြောဖွယ်ရာမလိုပါ။ နာတာလူးပွဲနီးသောအခါတွင်ကား မိကြီး၊ မိထွေး၊ ဦးကြီး၊ ဦးလေး၊ အဖော့၊ အမေတို့က သားငယ်သမီးငယ်များအတွက် ဘာလက်ဆောင် ပေးရပါမည်နည်းဟု အမျိုးမျိုးစဉ်းစားကြရလေသည်။ လူကြီးများအတွက် လည်း ပျော်စရာကြီး။ ကလေးများအတွက်လည်း ပျော်စရာကြီး။ သူတို့သား သမီးများကို ရွှေတဲ့လွှေငွေတဲ့လွှေ ဆင်ပေးဖော်မရသော်လည်း ပျော်ပျော်ပါးပါးနေ ရအောင်ကား သူဆင်းရဲ့ အောက်တန်းစားများပင် ကြိုးစား ဆောင်ရွက်ဖော် ရကြလေသည်။ နာတာလူးပွဲနေ့တွင် ကလေးများမှာ ကစားစရာတွေ၊ စားစရာ တွေ၊ စာအုပ်တွေရှုံး ပျော်တပြီးပြီး မော်မဆုံး ဖြစ်ကြတော့သည်။ ကလေးတွေ အတွက် အထူးရပ်ရှင်ကားများနှင့် အထူးပြောတ်များ ရှိလေသေးသည်။ နာတာ လူးပွဲအခါတွင် ဤကလေးများအတွက် ရပ်ရှင်နှင့် ပြောတ်များကို အက်လန်တစ် ပြည်လုံးတွင် ပြသကြလေသည်။ ထိပြုပွဲများသို့ ကျွန်တော်ရောက်ဖူးခဲ့ရသည်။ ကျွေးပွဲမွေးပွဲတွေကို ကျွေးကြမွေးကြသည်ကိုလည်း မြင်ခဲ့ရ တွေခဲ့ရပါသည်။

ထိနည်းတူစွာ သားသားတို့အဖို့ ပျော်ပွဲရွင်ပွဲများကို သီးခြားလုပ်ပေး ကြမည်ဆိုပါက မည်မျှ ကောင်းပါမည်နည်း။ သားသားတို့အတွက် ရပ်သေး ဆရာကြီးတွေက ကျွန်စစ်သားပြောတ်၊ ဗျာတိဝိုဘ္တာပြောတ်၊ ငမိုးရိပ်ပြောတ်၊ မောင်ပေါက်ကျိုင်းပြောတ်တို့ကို အထူးစပါယ်ရှယ် ရေးသားပြသမည်ဆိုပါ လျှင် သားသားတို့ သိပ်ပျော်မှာပဲ၊ စာရေးဆရာတွေကလည်း စုံထောက်ဝေါး၊ စွန်းစားခန်းဝေါး၊ ပျော်ရွင်ခန်းဝေါးတွေကို သားသားတို့နှင့် သင့်လျော်အောင် ရေးပြီး သုံးရောင်ခြယ်လေးရောင်ခြယ် အရပ်ကားတွေနှင့် အဖျင်းဆုံး တစ်နှစ် တစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် သားသားက သိပ်ကျွေးဇူးတင်မှာပဲ။ ရပ်ရှင်တွေပြောတ်တွေကလည်း အလီဘာဘာတို့၊ အာလာဒင်တို့ ရော်ဘင်ဟု့ တို့ကတ်ကားတွေကို မြန်မာနည်းနဲ့ပြကြရင် သားသား သိပ်အားရမှာပဲ၊ သီချင်း ဂိုတဆရာတွေကလည်း သားသားတို့နားထောင်ဖို့၊ သားသားတို့သီခိုဖို့၊ သီချင်းဂိုတတွေ တစ်ခါတလေလောက်များ လုပ်ပေးကြပါလား။ ခင်ဗျားတို့ လည်း ငယ်ရာကကြီးလာပြီး ကိုယ်ငယ်ငယ်ကလိုချင်ခဲ့တာတွေ၊ ဆင်းရဲ့တာ တွေကို မောက့န်ကြပ်လား။ သားသားရဲ့ မေမေနှင့် ဖေဖေကတော့ အတွေးသမား မဟုတ်ဘူး။ အလုပ်သမားတွေ။ သားသားတို့လိုလားချက်တွေကို တွေးမိကြ

မယ် မဟုတ်ဘူး။ အနုပညာသည်တွေကတော့ အတွေးသမားတွေ။ ဒါပေမဲ့ လူပျို့ကာလသားအကြိုက်လောက်ကိုသာ တစ်ကြောင်းစွဲတွေးမနေပါနှင့်။ သားသားတို့လို ကလေးတွေအတွက်လည်း တွေးကြစမ်းပါ။ အနုပညာသည် တွေကမှ သားသားတို့ကို မေ့ထားလျှင် ဘယ်သူတွေက သားသားတို့ကို သတိရ ရရှိပြုပါမည်လဲ။ ဤကဲ့သို့လည်း သားသားတို့က ပြောဖွယ်ရှိနေပေသည်။

ကျွန်ုတ်သည် ခါးညောင်းညောင်းနှင့် အထက်အတိုင်း အဆက် အစပ်မရှိ စာရှည်ကြီးကို ရေးခဲ့သည့်အတွက် အသင်စာရှုသူသည် အပြစ်ဆိုလို က ဆိုပါ။ သို့သော်လည်း သားသားတို့အတွက် အများကြီးလစ်ဟင်းလျက် ရှိသည်ကိုကား သတိရတော်မူပါဘို့။ အချုပ်အားဖြင့် ကျွန်ုတ်တောင်းပန်လို သည်မှာကား သားရှင်သမီးရှင် မိခင်ဖခင်တို့ကလည်း သားသမီးများအတွက် စာအုပ်စာတန်း ဖတ်ဖွယ် ရွတ်ဖွယ်တို့ကို တောင့်တရှာဖွေ ဝယ်ယူကြပါဘို့။ ပုံနှိပ်ထုတ်ဝေသူတို့ကလည်း စေတနာရှုထား၍ ပုံနှိပ်ထုတ်ဝေကြပါဘို့။ အမှန် အားဖြင့်ကား၊ စာပေလောကတွင် ဤတစ်ခန်းတိုးလာပါလျှင် အားလုံး အကျိုး ကျေးဇူးများမည်ကိုလည်း မမေ့သင့်ကြပေ။ (၁၉၄၉။)

တက္ကသိုလ်ဝင်မြန်မာစာ

(အသံလွှင့်ချက်)

တက္ကသိုလ်ဝင် မြန်မာစာအကြောင်းကို ယနေ့ည် ပြောဆိုခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။ တက္ကသိုလ်ဝင်မြန်မာစာဟာ ဘာနဲ့ ဥပမာဏူသလဲ ဆိုတော့ ကြီးကောင်ဝင်စ သူ့ယ်နဲ့တူပါတယ်။ ဂျင်ပေါက်၊ ရွှေရှိက်၊ ဂေါ်လီ ပစ်တဲ့ ကလေးအရွယ်လည်း မဟုတ်။ ဘောလုံးကန်၊ တင်းနစ်ရှိက်၊ အလေးမ တဲ့ အရွယ်လည်း မဟုတ်။ စပ်ကူးမတ်ကူး အရွယ်မို့လို့ ယောင်တောင်တောင် ကြောင်တက်တက်ဖြစ်နေတတ်ပါတယ်။ အဲဒီအရွယ်မှာ လူကြီးမိဘတို့က 'မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ' ဆိုသလို တားမြစ် သင့်တာကို တားမြစ်ပြီး ညွှန်ကြားသင့်တာကို ညွှန်ကြားနိုင်ပါမှ ခရီးမထောင့် လမ်းမမှားဘဲ လိုရာကို ရောက်နိုင်ပါလိမ့်မယ်။

တက္ကသိုလ်ဝင်သင်တန်းမရောက်ခင် ကျောင်းသားဘဝက သင်ယူ လေ့လာခဲ့တာတွေနဲ့ တက္ကသိုလ်ရောက်တဲ့အခါ သင်ယူလေ့လာရမှာတွေနဲ့ အစဉ်မပြတ် အမျိုးမပြားဘဲ တစ်သားတည်း တိုးတက်ကြီးပွားသွားအောင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အောက်ကသင်ခဲ့တာနဲ့ အထက်မှာ သင် ရတာနဲ့ အစဉ်မမှန် အမျိုးမတူဘဲ အဆက်မတဲ့ အန်ချော်နေလို့ရှိရင် စာသင် သားများအတွက် စိတ်ဆင်းရမယ်၊ အားပျက်မယ်၊ အချိန်ကုန်မယ်။ ဆရာများ အတွက်လည်း ထိနိုင်းလည်းကောင်းပဲ၊ စိတ်ဆင်းရမယ်၊ အားပျက်မယ်၊ အချိန်ကုန်မယ်။

အဲလိုမဖြစ်ရအောင် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာအုပ် ပြဋ္ဌာန်း ရာမှာရော၊ မေးခွန်းထုတ်ရာမှာရော၊ အင်မတန် ဂရိုစိုက်ရပါတယ်။ အဲဒီ အကြောင်းတွေကို ဆက်မပြောခင် မြန်မာစာမြန်မာစကားအကြောင်းကို ရာဇ်ဝင်ချီပြီး အနည်းငယ် ပြောပြချင်ပါတယ်။

ကျွန်တော်တို့ ကျောင်းသားဘဝ ၁၉၃၁ ခုနှစ်က (နှစ်ပေါင်း သုံး ဆယ်အခါကပေါ့။) ဆရာဦးလူဖောင်းဟာ ကျောင်းတွေမှာ မြန်မာစာနှင့် ပါဋ္ဌာသာ သင်ကြားရေးကို စုစုမဲ့ အစီရင်ခံစာတစ်စောင်ကို အစိုးရထု တင်ဖူးပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဆရာဦးလူဖောင်းက မစွဲဘာ ဂျေ အက်စ်၊ ဖာနိဗ္ဗာ ပြောတဲ့စကားတစ်ရပ်ကို ထွက်ဆောင်ကိုးကားပြီး ဟောဒီလို ထည့်သွင်းထား ပါတယ်။

“မြန်မာမင်းများ လက်ထက်အခါက မြန်မာတပ်မတော်ကြီးရှိသည်။ ရာဇ်သတ်၊ ဓမ္မသတ်၊ ဥပဒေများကို မြန်မာစကားနှင့် ရေးသားထားသည်။ ရုံးတော်များတွင် မြန်မာစကားကိုသာ သုံးသည်။ တိုင်းရေးပြည်ရေး သာသနာ ရေး စသည်များကို လွှတ်တော်တွင် စဉ်းစားဆွေးနွေးသောအခါ မြန်မာစကား နှင့်သာ စဉ်းစားဆွေးနွေးသည်။ မြန်မာတို့ လုပ်ဆောင်သမျှ ကြံစည်သမျှ အလုပ်အဆောင် အကြိအစည်တို့ကို မြန်မာစကားနှင့်သာ လုပ်ဆောင်ကြ ကြံစည်ကြသည်။ မြန်မာ့ယဉ်ကျေးမှု ကျယ်ဝန်းသလောက် မြန်မာစကား ကျယ်ဝန်းသည်။ မြန်မာ့ယဉ်ကျေးမှု နက်နဲ့သလောက် မြန်မာစကား နက်နဲ့ သည်။ မြန်မာစကားသည် မြန်မာတစ်မျိုးလုံး၏ စကားဖြစ်၍ လူအားလုံး အတွက်လည်းကောင်း၊ ကိစ္စအားလုံးအတွက်လည်းကောင်း ဆက်ဆံဖလှယ်မှု မဏ္ဍိုင်ကြီးဖြစ်ပေသည်” တဲ့။

မြန်မာမင်းများ လက်ထက်အခါက မြန်မာစကား၊ မြန်မာစာပေ၊ အရေးပါအရာရောက်ခဲ့ပုံကို ရှုံးမြို့နောက်မြို့ဖြစ်တဲ့ သီလသမာဓိပညာနဲ့ ပြည့်စုံတဲ့ မစွဲတာဖာနိဗ္ဗာ အခုလိုပြောခဲ့ပါတယ်။ နောက် ၁၉ ရာစွဲခေတ် စောစော ပိုင်းဆီမှာ မြန်မာတို့ဟာ ထိုးကျိုးစည်ပေါက်ပြီး လူမျိုးခြားလက်အောက်ကို ရောက်ခဲ့ရပါတယ်။ အဲဒီအခါမှာ ဖြစ်ပေါ်နေတဲ့ မြန်မာစကားရဲ့ ကံကြမှာ အကြောင်းကို မစွဲတာ ဖာနိဗ္ဗာ ဟောဒီလိုဆက်ပြောပြန်ပါတယ်။

“ယခုအခါတွင်ကား ရေးအခါကနှင့် မတူတော့ပြီ။ မင်းတိုင်ပင် အ မတ် အစည်းအဝေးတွင် အက်လိပ်စကားဖြင့်သာလျှင် အများအပြားစဉ်းစားဆွေး နွေးနေကြပြီ၊ ဥပဒေများကို အက်လိပ်လို ရေးသားနေကြပြီ။ ရုံးများတွင် အက်လိပ် စကားကိုသာ အများအားဖြင့် သုံးနေကြပြီ။ ခက်ခဲသော တရားရာဇဝတ်မှုများ ကို အက်လိပ်လိုသာလျှင် လျှောက်လဲဆုံးဖြတ်နေကြပြီ။ ဥပဒေဆိုင်ရာ မြန်မာ အသုံးအနှစ်း ဝေါဟာရတို့လည်း တိမ်ကော ကွယ်ပကုန်ကြပြီ။ မြန်မာတပ် မတော်လည်း မရှိတော့ပြီ။ မြန်မာ့သေနဂံ့ဗျာ့ဟာ စစ်ဝေါဟာရတို့ကိုလည်း မေ့ဖျောက်ကြပြီ။ သဘောဆိုပ်များ၌လည်းကောင်း၊ ပြည်သူ့အိုးအိမ်တည် ဆောက်ရာ၌လည်းကောင်း အက်လိပ်စကားနှင့် ဟိန္ဒာစာနိုစကားတို့ကိုသာ

လျှင် အရေးပေးသုံးစွဲနေကြပြီ။ ဆေးကျောင်းများ၌လည်း အင်္ဂလိပ်စကားနှင့်သာ ရောဂါအမည်မှည့်၍ အင်္ဂလိပ်စကားနှင့်သာ ရောဂါနိဒါန်းဖွင့်ကြပြီ။ မြန်မာစကား၏ နယ်ပယ်သည် အဖက်ဖက်တွင် ကျံ့၍၍ ရုံ့၍၍ ကျော်းမြောင်းသွားပြီးလျှင် လူအားလုံးအတွက်လည်းကောင်း၊ ကိစ္စအားလုံးအတွက်လည်းကောင်း ဆက်ဆံဖလှယ်မှု မဏ္ဍိုင်ဘဝမှ ရွှေလျောကျဆင်းသွားရလေပြီ။ အိမ်တွင်းသုံးစကားဘဝ၊ ဆင်းရဲသားသုံးစကားဘဝသို့ ရောက်နေရရှာလေပြီ” တဲ့။

အဲဒီလို မစွဲတာဟန်ဗုံးယုံက မြန်မာစကားရဲ့ အခြေအနေကို သခင် ခေတ်နဲ့ ကျွန်းခေတ်ခွဲခြားပြီး ဝေဖန်သုံးသပ်မှတ်ချက်ချသွားပါတယ်။

မစွဲတာဟန်ဗုံးယုံက အဲဒီလိုမှတ်ချက်ချနေတဲ့အချိန်မှာ တို့ဗုံးမာ အစည်းအရုံးက “မြန်မာပြည်သည် တို့ပြည်။” မြန်မာစာသည် တို့စာ။ မြန်မာစကားသည် တို့စကား။ တို့ပြည်ကို ချစ်ပါ။ တို့စာကို ချီးမြှင့်ပါ။ တို့စကားကိုလေးစားပါ”လို့ ကြွေးကြော်ပါတယ်။ သတိပေးပါတယ်။ တပ်လှန်းပြီး နှီးပါတယ်။ အဲဒီကြွေးကြော်သံ သတိပေးသံ တပ်လှန်းပြီးနှီးသံဟာ တစ်စတစ်စနဲ့ တစ်ပြည်လုံး တစ်နိုင်ငံလုံးမှာ ပဲ့တင်ထပ်မြည်ဟည်းသွားတဲ့အတွက် ၁၉၃၉ ခုနှစ်ကျတော့ ပြတိသွေးရရဲ့ ပညာရေးဝါဒဟာ နည်းနည်းယိမ်းယဉ်လာပါတယ်။ ဘယ်လိုလဲဆိုတော့ ပညာမင်းကြီးမစွဲတာကင်းဘဲရဲ့ စုံစမ်းရေးကော်မတီ အစီရင်ခံစာထဲမှာ ဟောဒီလိုတွေရလိုပါပဲ။

“တက္ကသိုလ်အဆင့်အတန်းကို မှို၍ တက္ကသိုလ်၏ လိုလားချက်များ ကို ဖြည့်စွမ်းနိုင်သော၊ တက္ကသိုလ်ဘာသာရပ်များကို မြန်မာဘာသာနှင့် ရေးသားပြန်ဆိုပြီး မရှိသေးမီ အတွင်းတွင် အင်္ဂလိပ်ဘာသာသည် မလွှဲမရှောင်သာ သော သင်ကြားပို့ချုံ မဏ္ဍိုင်ဖြစ်နေရပေမည်” တဲ့။

တက္ကသိုလ်ပညာရေးအတွက် ဒီလောက် လျှော့ပေးထားပေမဲ့၊ အခြားဘက်တွေအတွက်တော့ လျှော့မပေးပါဘူး။

“အင်္ဂလိပ်ဘာသာသည် ဥပဒေပြုအဖွဲ့အတွက်လည်းကောင်း၊ အုပ်ချုပ်ရေးအတွက်လည်းကောင်း၊ တရားရုံးများအတွက်လည်းကောင်း၊ ထွက်ကုန် ဝင်ကုန်များအတွက်လည်းကောင်း၊ လုပ်ငန်းကြီးများအတွက်လည်းကောင်း၊ ကူးသန်းရောင်းဝယ်ရေးအတွက်လည်းကောင်း သုံးရမည့်ဘာသာ ဖြစ်သည်” လို့ အဲဒီ ကင်းဘဲ အစီရင်ခံစာမှာပဲ ရေးထားတာကို တွေ့ရပါတယ်။ သို့သော်လဲ မျိုးချစ်ပုဂ္ဂိုလ်တို့ကတော့ အငြိမ်မနေပါဘူး။ ဆက်လက်ပြီးတော့သာ ကြွေးကြော်ကြပါတယ်။ တောင်းဆိုကြပါတယ်။ မြန်မာပြည်မှာ မြန်မာဘာသာဟာ ရုံးသုံးကျောင်းသုံး နေရာတိုင်းမှာ သုံးရမယ်။ ဆက်ဆံဖလှယ်မှု မဏ္ဍိုင်ကြီး

ဖြစ်ရမယ်လို့ ကြွေးကြော်ကြပါတယ်။ တောင်းဆိုကြပါတယ်။ အဲဒါကြောင့် ၁၉၄၁ ခုနှစ်ကျတော့ မြန်မာဘာသာ သင်ကြားမှာ မထဲပိုင် ပြုလုပ်ဖို့ စုံစမ်းရေး ကော်မတီတစ်ခုဖွဲ့စည်းပြီး ပြည်သူ့ဆန္ဒကို စုံစမ်းခိုင်းရပါတော့တယ်။ “မြန်မာ စာသည် တို့စာ” စသည်ဖြင့် စတင်ကြွေးကြော်လို့ ဆယ်နှစ်လောက်ကျခါမှ စုံစမ်းရေး ကော်မတီဖွဲ့တော့တာပါပဲ။ အဲဒီကော်မတီက တက္ကသိုလ်မှာ ဘာသာ ရပ်အသီးသီးကို မြန်မာစကားနဲ့ သင်ကြားပို့ချုပ်ငြင်ရအောင်၊ ပဏာမ လုပ်ငန်း တွေ စတင်ဆောင်ရွက်ဖို့ အကြံ့ဉာဏ်တွေတောင်ပေးတဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ အကြံ့ကောင်းသော်လည်း အလာန္ဒာင်းတယ်ဆိုသလို့၊ မကြာခင်ဘဲ ကမ္မာစစ်ကြီးဖြစ်ပါတော့တယ်။ ကမ္မာစစ်ကြီးဖြစ်တာလည်း ခပ်ကောင်းကောင်း များလား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့၊ မြန်မာစာကို ရုံးသုံးကျောင်းသုံး လုပ်ရမယ်ဆိုတဲ့ အကြံ့ကို၊ မယုံကြည်တဲ့ လူတွေအတော်များများရှိပါတယ်။ မနှစ် သက်တဲ့ လူတွေလည်း အတော်များများ ရှိပါတယ်။ အင်္ဂလိပ်ဘာသာလောက် ကိုသာ ဂရိစိုက်ပြီး အပင်တပန်း လေ့လာ အတူခိုးဖူးတဲ့ လူတွေက၊ မြန်မာဘာ သာရဲ့ စွမ်းရည်ကို မသိကြဘူးပေါ့။ အင်္ဂလိပ်စာ မှိုင်းမိန္ဒာတယ်ဆိုကြပါစို့။ ဒါပေမဲ့ စစ်ကြီးဖြစ်လို့ ဂျပန်လက်ထက်ရောက်တော့၊ အင်္ဂလိပ်စာကိုလည်း သုံးခွင့်မရာ၊ ဂျပန်စာကိုလည်း မတတ်ကြတော့၊ အဲဒီလို့ အယုံအကြည်ကင်းတဲ့ အစိုးရပိုင်းကလူတွေဟာ၊ အောင့်သက်သက်နဲ့ မြန်မာစာကိုပဲသုံးကြရတာပေါ့။ သုံးတော့လည်း ဖြစ်နိုင်တယ်ဆိုတာတွေရတာပေါ့။ အဲဒီတော့မှ သူတို့တစ်တွေ အားတက်လာပြီး မြန်မာစာရဲ့စွမ်းရည်သတ္တိမှာ အယုံအကြည်ဝင်လာကြပါတယ်။

ဒါပေမဲ့ စစ်ကြီးပြီးလို့ ပြုတိသျော်တွေ ပြန်ဝင်လာပြန်တော့၊ လူ့သဘာဝ အတိုင်း ရေသာခိုပြီး အင်္ဂလိပ်စာကို ပြန်သုံးကြပြန်ရော့။ အဲဒီလို့နဲ့ အင်္ဂလိပ်စာ နဲ့ မြန်မာစာ နေရာလှတဲ့ စစ်ပွဲဟာ၊ သူခုတ်ချည် ငါတက်ချည်နဲ့၊ အတော်မတင် မကျ ဖြစ်နေတာ ကြာပြီပေါ့။ အခုလွှတ်လပ်ရေးရတာ နှစ်ပေါင်း ငါးနှစ်လီ တစ်ဆယ်မကဘူး။ ငါးသုံးလီ ဆယ့်ငါးဘက်ကိုတောင် စွန်းလာပြီ။ ဒီစစ်ပွဲဟာ မတင်မကျဘဲ ရှိနေသေးတယ်။ သို့သော်လည်း ပြည်ထောင်စု အခြေခံဥပဒေ အခန်း ၁၃၊ ပုဒ်မ ၂၁၆ မှာ “မြန်မာဘာသာသည် ရုံးသုံးဘာသာဖြစ်ရမည်” ဆိုတဲ့ ဥပဒေအတိုင်း မြန်မာဘာသာဖြစ်ရင်၊ အနေးနဲ့ အမြန်ဆိုသလို ရုံးသုံး ဘာသာ ဖြစ်ရတော့မှာ မူချဲ့ပဲ။ အဲဒါကို စောင့်မျှော်ကြံ့ဆိုသောအားဖြင့် ကျွန် တော်တို့ ပညာရေးသမားများက မြန်မာစာသင်ကြားမှုကို အတူးတလည် ပြုရ ပျိုးထောင်ကြရတော့မယ်။ ကျွန်တော်တို့ အမြင်မကျယ်ရင်၊ နောင်လာနောက် သားတွေက ကျွန်တော်တို့ကို အပြစ်ဆိုကြလိမ့်မယ်။ အဲဒီအချက်ကို ကျွန်တော် တို့ မျက်ခြည်မပြတ်သင့်ဘူး။

အဲဒါကြောင့် ကျွန်တော်ဟာ တက္ကသိုလ်ဝင် မြန်မာစာကို တာဝန် ယူရတာနဲ့ တစ်ပြိုင်နက်၊ အထူးခေါင်းကြီးပြီး အထူးပဲ လေ့လာဆင်ခြင်အား ထုတ်ပါတယ်။ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ကြိုးစားပါတယ်။ ပြီးတော့ မှ သင့်တင့်လျှောက်ပတ်လိမ့်မယ်လို့ ယုံကြည်တဲ့အတိုင်း၊ စာအုပ်တွေကို ပြဋ္ဌာန်းပါတယ်။ ဘာစာအုပ်တွေပါလဲ။ (၁) ဦးပုည်း ဝတ္ထုလေးပုဒ်။ (၂) သိပ္ပံ့မောင်ဝ၏ ဝတ္ထုဆောင်းပါးများ။ (၃) အလယ်တန်း မြန်မာသွှေ့။ (၄) ဝဏ္ဏဗောဓနသတ်အင်းတို့ ဖြစ်ပါတယ်။

မြန်မာစာကားနဲ့ ရှင်းရှင်းတွေးပြီး၊ မြန်မာစာနဲ့ ရှင်းရှင်းရေးတတ်ဖို့ အတွက် လိုအပ်ချက်တွေအများကြီးရှိပါတယ်။ သွှေ့လည်းတတ်ရမယ်။ ဝါကျ ဖွဲ့ထုံးလည်းကျမ်းကျင်ရမယ်။ ပင့်ရှစ်သတ်ပုံလည်း နိုင်ရမယ်။ စကားဝေါဟာရ လည်းကြွယ်ရမယ်။ ပတ်ဝန်းကျင်လောကကိုလည်း မြင်တတ်ကြားတတ်လေ့ လာတတ်ရမယ်။ အဲဒီတော့မှ ရှင်းရှင်းတွေးပြီး၊ ရှင်းရှင်းရေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မြန်မာစာကားဟာ ရေးအခါက၊ ရေးအခါ အလိုက် ခေတ်မိခဲ့တယ်။ ပြည့်စုံခဲ့တယ်။ လုံလောက်ခဲ့တယ်လို့ ဆိုရပါမယ်။ အနောက်မဏ္ဍားမက ရောက်ဝင်လာတဲ့ ပို့ဗောက်တော်ကို မြန်မာလို့ ပြန်ဆိုပို့ချရေးသား ဟောပြောနိုင်ခဲ့တယ်။ ဖောင်ကျမ်း၊ နက္ခတ်ကျမ်း၊ ဆေးကျမ်း၊ ဓမ္မသတ်ကျမ်းတွေကိုပြန်ဆိုရေးသားပြုစုံနိုင်ခဲ့တယ်။ မစွဲတာဖာနိုဗုယ်အမိန့်ရှိတဲ့အတိုင်း လူအားလုံးအတွက် ကိစ္စအားလုံးအတွက် ဆက်ဆံ ဖလှယ်မှာ မဏ္ဍားကြီးဖြစ်ခဲ့ပါတယ်။ သို့သော် အခု အနုမြှုခေတ်ကြီးထဲမှာ ကမ္မာ့အတွေးအခေါ်တွေကို ပြန်ဆိုနိုင်လောက်အောင် ခေတ်မိရဲ့လား ပြည့်စုံရဲ့လားလို့ လေ့လာကြည့်တဲ့ အခါ၊ မမိသေးဘူး မပြည့်စုံသေးဘူးလို့ တွေ့ရပါတယ်။ ကျွန်တော် ဥပဒေဘာသာပြန်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးပါတယ်။ သိပ္ပံ့ဝေါဟာရ ဝိဇ္ဇာဝေါဟာရတွေကို ဘာသာပြန်မှာ ဝင်ရောက်ဆောင်ရွက်ခဲ့ဖူးပါတယ်။ တက္ကသိုလ်ကျောင်းသုံးစာအုပ် ဘာသာပြန်ဆိုရေးကိစ္စမှာ လုံးပန်းခဲ့ဖူးပါတယ်။ အဲဒီကိစ္စတွေမှာ တွေ့ရတဲ့ အတွေ့အကြံကို အခြေပြုပြီး အဲဒီလို့ ပြောရခြင်းဖြစ်ပါတယ်။

ဒီတော့ကာ ကျွန်တော်တို့ ပညာရေးသမားတွေဟာ မြန်မာစာ ခေတ်မိပြည့်စုံရေးအတွက် အထူးကြိုးပမ်းအားထုတ်ရတော့မှာပါပဲ။ အခုအခါ ပြီတိသျေခေတ် ကျွန်ဘဝလို့ မဟုတ်တော့ပါဘူး။ မြန်မာတပ်မတော်ကြီး ရှိနေပါပြီ။ မြန်မာလွှာတ်တော်တွေ ရုံးတော်တွေ ရှိနေပါပြီ။ မြန်မာထက္ကသိုလ်တွေ ရှိနေပါပြီ။ အဲဒီလုပ်ငန်းနဲ့ ဌာနတွေမှာ ဝင်ရောက်ထမ်းဆောင်ရမဲ့ ကျောင်းသားလူငယ်တွေ မြန်မာစာကို ဝိပို့ပြားပြား ကျေစ်ကျေစ်လစ်လစ် ပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်း

လင်း ရေးတတ်သားတတ်အောင် သင်ကြားပို့ချပေးဖို့ တာဝန်ဟာ ကျွန်တော်တို့ ရဲ့ ပခုံးနှစ်ဖက်ပေါ်မှာ ကျရောက်နေပါပြီ။ ကမ္မာ့အတွေးအခေါ်တွေကို မြန်မာ စကားနဲ့ မပြောနိုင်သမျှ မြန်မာစာနဲ့ မရေးနိုင်သမျှ မြန်မာ့အတွေးအခေါ်ဖြစ်လာ မှာမဟုတ်ပါဘူး။ ကမ္မာ့အတွေးအခေါ်ဟာ မြန်မာ့အတွေးအခေါ် မဖြစ်သေး သမျှ ကျွန်တော်တို့ဟာ ကမ္မာ့အရှေ့တန်းသို့ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြာင့် အတွေးအခေါ် ရုပ်လုံးဖော်နိုင်တဲ့ မြန်မာစကားကို မကြီးပွားကြီး ပွားအောင် အားထုတ်ကြရပါလိမ့်မယ်။ အဲဒါကြာင့် မြန်မာစာရေးမှာ မြန်မာ စကားပြောမှုကို ထိန်းသိမ်းစောင့်ရောက်တဲ့ မြန်မာသွေ့ စာအုပ်ကို ကျောင်းသုံး အဖြစ် ပြဋ္ဌာန်းလိုက်တာပါပဲ။ နာမ်၊ နာမ်စား၊ နာမဝိယေသန၊ ကတ္တား၊ ဝါစက၊ ကံတို့ကို သိရုံနဲ့လည်း မပြီးသေးဘူး။ ဝါကျကို မှန်ကန်အောင် ရှင်းလင်းအောင် ဖွဲ့တတ်မှုလည်းပဲ ကိစ္စပြီးမှာရို့ ဝါကျဖွဲ့ထုံးကိုလည်း သင်စေရပါတယ်။ အဲဒါ တွေတတ်ပြီး ယပင့် ရရစ်သတ်ပုံ သတ်ညွှန်းကို မတတ်ပြန်တော့လည်း စာဖတ် သူ အသိမှား အမှတ်မှားအောင် အရေးအချက်မှားတတ်ပါတယ်။ အဲဒါကြာင့် ရေးမင်းအဆက်ဆက် ပြဋ္ဌာန်းခဲ့တဲ့၊ ရေးပညာရှိ အဆက်ဆက် လေးစားခဲ့တဲ့ ဝဏ္ဏောဓနသတ်အင်းကြီးကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီမှာ စကားချုပ်ပြီး အနည်းငယ် အစီရင်ခံပါရစေ။ ဝဏ္ဏောဓနသတ်အင်းဟာ သတ်ပုံအရာမှာတော့ ကာ အခြားသတ်ပုံတွေနဲ့ အင်မတန် ညီညွတ်ပါတယ်။ သို့သော်လည်း ယပင့် ရရစ် ကိစ္စကျတော့ အခြားပင့်ရစ်ခဲ့ထားတွေနဲ့ မတူ၊ ကွဲပြားတဲ့အချက်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒါကြာင့် ကိုးစားလောက်တဲ့ ခွဲထားတွေနဲ့ ညိုနှင့်ပြုး ပြင်ဆင်ဖြည့်စွက်တဲ့ သတ်အင်း နောက်ဆက်တဲ့တစ်ခုကို ကျွန်တော်တို့ ညိုနှင့်ပြင်ဆင်နေပါတယ်။ အဲဒီနောက်ဆက်တဲ့မထွက်သေးခင်အတွင်းမှာ တော့ကာ သတ်အင်းအတိုင်း ရေးလိုရင် ရေးကြပါ။ အစဉ်အလာအတိုင်း ရေးလိုရင်ရေး ကြပါလို့ အစီရင်ခံချင်ပါတယ်။

ဝဏ္ဏောဓနနဲ့ ပတ်သက်ပြီး မေးခွန်းမထုတ်ပါဘူး။ သို့သော်လည်း ဝဏ္ဏောဓနဟာ စာမေးပွဲဖြေဆိုရာမှာ နေရာတကာက ကျေးဇူးပြုနေပါလိမ့်မယ်။ ယပင့်ရရစ်ကိစ္စမှာ ဝဏ္ဏောဓနက ကူညီပါလိမ့်မယ်။ သတ်ပုံသတ်ညွှန်းကိစ္စမှာ ဝဏ္ဏောဓနက ကူညီပါလိမ့်မယ်။ နောက်ပြီးတော့ ဝေါဟာရ ကြွယ်ဝမှာ မှာ ဝဏ္ဏောဓနက အများကြီးကူညီပါလိမ့်မယ်။ ဝဏ္ဏောဓနထဲမှာ မြန်မာ ဝေါဟာရတွေဟာ အနည်းဆုံးခုနစ်ထောင်ကျော်လောက် ပါဝင်နေပါတယ်။ အဲဒါတွေကို မှတ်မိလို့ မြန်အောင်ရေးတတ်မယ်ဆိုရင် တော်ရုံတန်ရုံ အတွေးအခေါ် အတွေးအကြံကို မပြောနဲ့၊ ခက်ခဲနေက်နဲ့တဲ့ အတွေးအခေါ် အတွေးအကြံတွေကိုတောင် မြန်မာစကားနဲ့ ရေးနိုင်သားနိုင် ဟောပြောနိုင်လိမ့်မယ်လို့

ထင်ပါတယ်။ နေ့စဉ်နဲ့အမျှ တိုးပွားနေတဲ့ အတွေးအခြား အတွေးအကြံတွေ အတွက်လည်း ဝေါဟာရ အသစ်တွေ ဖန်တီးပြုစွဲနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်ပြီး အသင့်အတင့်အားဖြင့် သိသင့်သိတိက်တဲ့ အလက်ာနည်း တွေကိုလည်း ပေးထားပါတယ်။ အလက်ာဆိုလို့ ကြောက်လန်းမသွားကြပါနဲ့။ လူတွေဟာ စကားတတ်စ အရွယ်ကစပြီး အလက်ာတွေကို နေ့စဉ်နေ့တိုင်း သုံးနေပါတယ်။ အလက်ာရယ်လို့ ထောက်မပြလို့သာ မသိကြတာပါပဲ။ ဥပမာ အလက်ာတို့ ရုပက အလက်ာတို့ဆိုတာဟာ အလက်ာရိုးကြီးတွေပေါ့။ မသိဘဲ သုံးနေတာထက် သိပြီးသုံးရင် ပိုမိုပြီး ဂရုစိုက်သုံးလိမ့်မယ်။ အသစ်အသစ် လည်း ထွင်လိမ့်မယ်။ အဲဒါကြောင့် အလက်ာတွေကို ပေးထားတာပါ။

အဲ ဦးပုည ဝတ္ထာအကြောင်းကို ပြောပါရစေဦး။ စာသင်သား လူငယ် တွေအဖို့ စာရေးတတ်ရုံနဲ့ ကိစ္စမတုံးသေးဘူး။ လူအများနဲ့ ပေါင်းသင်းရာမှာ လူကဲခတ်ပညာတတ်ဖို့လည်း လိုပါသေးတယ်။ လူကဲမခတ်တတ်လို့ လူဆိုးလူ ယုတ်နဲ့ ပေါင်းသင်းမိရင် အများကြီး ဒုက္ခရောက်ပါလိမ့်မယ်။ လူကဲခတ်တတ် ဦးပုညရဲ့ ဆွဲနှင့်ဆင်မင်းဝတ္ထာမှာဆိုရင် လူလေးမျိုးပါပါတယ်။ သည်းခံတတ်တဲ့ ဆွဲနှင့်ဆင်မင်းကတစ်မျိုး၊ မိတ်ဆွေပါသတဲ့ မဟာသုဘဒ္ဒါကတစ်မျိုး၊ သူများ အပေါ်အထင်လွှဲပြီး ရန်ပွဲကြီးဆင်တတ်တဲ့ ရူးမြှေသုဘဒ္ဒါကတစ်မျိုး၊ ငွေပေးပြီး မြောက်ခိုင်းရင် အရိုင်းစိတ်အားကိုးနဲ့ မိုက်အိုးကြီးကဲတတ်တဲ့ သောနှစ်ဦးရှိက တစ်မျိုး၊ အကောင်း နှစ်မျိုး၊ အဆိုးနှစ်မျိုးပါဝင်နေပါတယ်။ အဲဒီလေးမျိုးကို ဘယ်မှာမဆိုတွေနိုင်ပါတယ်။ တောမှာလည်း တွေ့နိုင်တယ်။ မြို့မှာလည်း တွေ့နိုင်တယ်။ လူငယ်လောကမှာလည်း တွေ့နိုင်တယ်။ လူကြီး လောကမှာလည်း တွေ့နိုင်တယ်။ အထက်တန်းစားလောကမှာလည်း တွေ့နိုင်တယ်။ အဲဒီလူ လေးမျိုးကို ဦးပုညဟာ ဂရုထားမိတဲ့အတွက် တခြားလူတွေလည်း ဂရုထားနိုင်အောင် ဆွဲနှင့်ဆင်မင်းဝတ္ထာကို တခမ်းတနား ရေးသားခဲ့တယ် ထင်ပါတယ်။ အခုခေတ် ကျောင်းသူကျောင်းသားလူငယ်များဟာ အဲဒီလူလေးမျိုးကို ခွဲခြားသိနိုင်လို့ ရှိရင် ကျောင်းသားဘဝမှာလည်း ရှောင်သင့်တဲ့အမျိုးကို ရှောင်ပြီး ပေါင်းသင့်တဲ့ အမျိုးနဲ့ ပေါင်းတတ်ပါလိမ့်မယ်။ ကြီးတွေ့လည်း ရှောင်သင့်တာ ရှောင်ပြီး ပေါင်းသင့်တာ ပေါင်းတတ်ပါလိမ့်မယ်။ အကောင်းအဆိုး အယုတ်အမြတ်ကို ကျောင်းသားအရွယ်ကစပြီး အကဲခတ် တတ်အောင် ဆွဲနှင့်ဆင်မင်းဝတ္ထာကို အဖတ်ခိုင်းတာပါပဲ။ သူအိုးမကြီးတို့ ကာက ဝလ္လာယတို့ ယုန်မင်းတို့ ဆိုတာ လည်း ကြည်ညိုစရာ၊ အားကျေစရာ၊ အတုခိုးစရာ ပုဂ္ဂိုလ်တွေပါပဲ။

နောက်ပြီး သိပ္ပံ့မောင်ဝရဲ့ ဝတ္ထုတွေရှိပါသေးတယ်။ အဲဒီ ဝတ္ထုတွေ
ကလည်း လောကထဲမှာ တွေ့ကြိုနေရတဲ့ ဒုက္ခသုက္ခတွေကို ရုပ်လုံးဖော်ထားတာ
ပါပဲ။ ကိုယ့်ဘဝပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို သတိထားနိုင်အောင်၊
သတိထားတတ်အောင် အဲဒီဝတ္ထုတွေကို ဖတ်ခိုင်းတာပါပဲ။

အဲဒါကြောင့် ဒီရည်ရွယ်ချက်အမျိုးမျိုးဖြစ်မြောက်အောင် ဆောင်ရွက်
ရာမှာ ကျောင်းသားမိဘတွေ၊ ဆရာတွေ၊ လူကြီး သူကြီးတွေကလည်း ဂိုင်းဝန်း
ကူညီဆောင်ရွက်ပေးကြပါလို့ တောင်းပန်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ (၁၉၆၁)

မြတ်ပန်းတော်

ကျွန်တော်ချွေးသုတ်ရင်း နေခိုရာ ဝါးရံရိပ်မှ မျှော်ကြည့်လိုက်သော အခါ နေကျက်ကျက်တွင် ထွတ်ထွတ်ရဲ့ပင်လုံးကျွန်ပွင့်နေသော ပေါက်ပင် တစ်ပင်ကို မြင်ရသည်။ ကျော်၍ ကြည့်လိုက်ပြန်သောအခါ၊ နောက်ကျာခံ အဖြစ် တည်နေသော တောအရေးကို မြင်ရသည်။ တောအရေး၌ လိမ္မာ်ရောင်၊ ကြက်သွေးရောင်၊ ချိပ်ရောင်၊ သပြေသီးမှည့်ရောင်၊ မြေရောင်တို့ ရောက်နေသည်ကို မြင်ရသည်။ ကုံးကော်ရွက်နှုတို့က အနီတစ်မျိုး၊ သရက်ရွက်နှုတို့က အနီတစ်မျိုး၊ ဟာဒံရွက်ရော်တို့က အနီတစ်မျိုး၊ သစ်တို့ရွက်ရော်တို့က အနီတစ်မျိုး၊ ထိုရွက်သစ်ရွက်ဟောင်းတို့၏ အနီရောင်စုံတွင် ပေါက်ပွင့်၏ အနီသည် တောက်ပလျက်ရှိသည်။ ထို့ကြောင့်လည်း ပေါက်ပွင့်ကို အိန္ဒိယစာပေ၊ မြန်မာ စာပေတို့၌ တစ်မျိုးတစ်ဖုံးစီ ဖွဲ့စွဲခဲ့ကြလေသည်ဟု တွေးမီခိုက် ဝန်ပွာဂုမ္မာ ယထာ ဖူသိ တရ္တစသော ရတနသုတ်တော်ဖွဲ့ကိုထာသည် ပေါ်လာသည်။ ပန်းတို့ဖြင့် တင့်တယ်သည့် စွဲဦးတောအုပ်ကို မြင်မိုးသော သူဟောင်းတို့၏ ဉာဏ်တွင် ဤကိုထာပေါ်ခဲ့ဖူးသည်မှာ အကြိမ်ပေါင်းများလှဲခဲ့လေပြီ။ ယခုလည်း ကျွန် တော့ဉာဏ်တွင် ဤကိုထာသည် ထိုးချက်စောင့်နှုတ်သမီးပမာ ကိုယ်ထင်ပြလေ ပြီ။ ကျွန်တော်လည်း အမိန်တ်သမီးအား လက်အုပ်ချိ၍ နှုတ်ခွန်းဆက်သကာ အမိပေါ်လာခြင်း၏ အကြောင်းကို မေး၏။ အမိကြိုသို့ ပြန်ဆိုဖော်ကား ပေ၏။

ဂိမာ နမာသော နွေလေးလည်း။ ပထမသို့ ဂိမာ၊ အစစ္စသော လတွင်။ ဖူသိတရ္တ၊ ပွင့်သော အဖျားရှိသော။ ဝန်ပွာဂုမ္မာ၊ တောအုပ်သည်။ သ သီရိ ကော၊ အသရေရှိပါပေ၏ဟု ဖော်ကြေားပေ၏။ ပန်းသည်တည်ရာအရပ်ကို အသရေဆောင်ပါပေသည်တကား။ ထို့ကြောင့် မိန်းမတို့ ပန်းပန်ကြ၏။ ဉောင်ရေအိုး၊ ပန်းအိုး၊ နှုတ်ကွန်းတို့တွင် ပန်းစိုက်ကြ၏။ ဤသို့ စိတ်တွင်

ချတ်ဆိုကာ ဝါးရုပိုပ်မှထွက်ခွာ၍ ပေါက်ပင်အောက်ရှိ ပေါက်ပွင့်ကြွတို့ကို ကောက်ပြီးလျှင် အိမ်သားတို့အား ပြအံ့ဟု ပြန်ခဲ့သည်။

အမောပြချွေးသိပ်သောကာလ ကျွန်တော်သည် မဟာဂီတစာအုပ် ကို ကိုင်ကာ ဟိုသည် ကြည့်မိသည်။ အခန့်သင့်စွာ မြေဝတီမင်းကြီး၏ ပန်းဘွဲ့ သုံးပုံချိန်ကို သွားတွေ့မိသည်။ မြေဝတီမင်းကြီး(၀၀) မောင်စသည် အဖမျိုးမှာ မြန်မာ၊ အမိမျိုးမှာ မွန်ဖြစ်သဖြင့် မွန်မြန်မာဖြစ်သည်။ (၀၀) အကြေအညာသား ဖြစ်သည်။ ပန်းထိမ်လုပ်ဖူးသည်။ ကျောက်ကုန်ကူးဖူးသည်။ စောင်းပညာတတ် သည်။ ဂီတပညာကျမ်းကျင်သည်။ အနုပညာသည်တစ်ဦးဖြစ်ချေသည်။

သဇ်ပန်း

မြေဝတီမင်းကြီးသည် သည်ဆောင်းဟေမာန်ချို့ သဇ်ပန်းဘွဲ့ကို ရေး ခဲ့သည်။ မြန်မာတို့သည် သဇ်ပန်းကို အလေးပြကြသည်။ မြင်စိုင်းမင်းသမီး သည် ‘ယိမ်းနွဲညာတံ့’၊ င်းမင်းရွှေရည်ကျံလို့၊ ခါတော်မှန်ရာသီလိုက်တယ်၊ သိန်းထိုက်တဲ့ ပန်း’ ဟု ချိုးခဲ့သည်။

ပြင်စည်မင်းသားက ‘သင်းပုံးတဲ့အင်၊ ပုလဲရုံကြိုင်လိုင်ရွှေ့သည့်၊ ခိုင် ငွေအင်ညာတံ့ ညွှတ်ကယ်မှာ၊ ရွှေဝတ်ဆင့်ပန်း’ ဟု ဖွဲ့ခဲ့သည်။

ရကန်ဆရာဦးတိုးကလည်း ဘုန်းနှင့်ကံနှင့် ရွှေသဇ်အကြောင်းကို ‘ရွှေသဇ်၊ ငွေသဇ်၊ နှန်းဝင်သည့် ပန်းတော်၊ မြေပေါ်မှာ မပွင့်၊ ရွှေသိုင်းနှင့် ဝင့်ရသည်’ စသဖြင့် ဆိုခဲ့သည်။

မဟာအတုလမင်းကြီးကလည်း ‘နယ်ရွှေဝ ဥက်င်မှာ၊ ဂမှန်းအင် သဇ်မင်းက၊ သင်းလှတယ်လေး’ ဟု စပ်ဆိုခဲ့သည်။ သဇ်ပန်းဘွဲ့ကား များ လည်းများစွာ။ ပြားလည်းပြားစွာ။

သဇ်ကို လေးစားသော မြန်မာ့အလေ့သည် ကုလားပြည်မှလည်း လာဟန်မတူ။ တရာ်ပြည်မှလည်း လာဟန်မတူ။ ရှမ်း၊ မွန် စသော အိမ်နီး ချင်းတို့ထံမှလည်း လာဟန်မတူ။ မြန်မာ့အလေ့သက်သက်ကဲ့သို့ ရှိချေသည်။ နတ်တော်လ၊ ပြာသို့လတို့တွင် သဇ်ပန်းပေါ်သောအခါ ရှမ်းပြည်စော်ဘွားများ က သဇ်ဦးပန်းခိုင်တို့ကို နေပြည်တော်သို့ လာရောက်ဆက်သရသည်မှာ တ ခမ်းတနားဖြစ်ခဲ့ချေသည်။ သဇ်ပန်းသည် သို့င်းအဆောင်အယောင်နှင့် နေပြည်တော်သို့ တက်ကာ နန်းတော်အတွင်း မြင့်မြတ်ရာတို့တွင် ဝင့်ဝါနိုင်ခဲ့သော တောပန်းတောင်ပန်း စိမ့်မြှင့်ပန်းဖြစ်ခဲ့သည်တကား။ ဤသို့ ရာဝင်နှင့် သမိုင်း နှင့် ကြီးကျယ်ခဲ့သော သဇ်ပန်းကို မြေဝတီမင်းကြီးသည် အောက်ပါအတိုင်း ဖွဲ့စွဲခဲ့ပေသည်။ ဦးတိုးလည်း ဘိုးတော်ဘုရားသားတော် အိမ်ရှေ့မင်း၏ ကျွန်း

ဦးစလည်း အိမ်ရွှေမင်း၏ ကျွန်ုပ်၊ ဤပညာရှိနှစ်ပါးသည် အိမ်ရွှေအိမ်တော်ကို အသရော်အောင် ဤသဇ်ပန်းဘွဲ့တို့ကို ရေးခဲ့လေရော့သလား မသိရ။

သဇ်ပန်းချိုး

သည်ဆောင်းဟေမန်၊ မြောက်ယံလေညင်း ဆော်တယ်ကို။ နတ်တော်ပြာသို့၊ စိစိတည်နှင့်ဖံ့ဖို့။ ရိုးတံဆင့်ဖူးငံ့၊ ဝတ်မှုန်တင့်ဆုံး၊ သဇ်ပန်း ဂမုန်းငယ်နှင့်လေး။ ရွှေနှစ်းတော်လုံး၊ မင်းသုံးငယ်စိုးလူ၊ သွယ်သွယ်ညွတ်ကိုင်း၊ ရွှေသိုင်းညွန့် လူလူ။ ရှမ်းပြည်တောင်ဗျာ၊ ဇော်ဖြူဗျာက်မြို့မှန်လှုလေး။ ဂမုန်းအင်၊ သဇ်ရွှေပန်း လှိုင်လှုလေး။ သို့ကိုလျှော်လန်း၊ စိန်စီမှန်နှစ်းပေါ်ငယ်မှာ ပန်ဆင်ရာ၊ ရွှေကေသာ ဖြန့်ပါလို့၊ သည်ပန်းမှ မြတ်ပန်းတော်။

ဒေါနပန်း

ထိုးနှစ်းထဲတွင် ဂုဏ်ရှိသော ပန်းတို့တွင် ဒေါနပန်းလည်း ပါသည်။ ယင်းပန်းသည် ပုဂ္ဂိုံ၊ ပင်းယစသော မင်းတို့လက်ထက် မြန်မာပြည်သို့ ရောက် ဖူးဟန် မထင်။ အမရပူရမြို့တည်နှစ်းတည် မင်းတရားကြီးလက်ထက် မဟာ ဝိဟိုက်တိုင်း ဓမ္မဝါဒတိုင်း ရရှိ ရရှိမြို့မှ ဆက်ရောက်လာသည်။ ဒြပ်ရှုက်းဆေးကျမ်း တွင်လည်း အြောက်ပုဂ္ဂိုံ၊ ဒေါကပန်းဟူ၍ မြန်မာပြန်သည်ဟု ဝေါဟာရ လိန္တ္တ ဒီပန်ကျမ်းတွင် ပြမှာလျက်ရှိသည်။ ကဗြိုးနှင့် ရေးသင့်သည်ဟုလည်း ညွန့်း လိုရိပ်ရှိသည်။ ရေးမြန်မာ ဇကရာဇ်တို့ လက်ထက်အခါက ဒေါနပန်းတော်စိုက် ၁၇ ဦးကို တစ်လသွေ့ စပါးတင်းရေ ၁၉၀ ပေး၍ ခန့်ထားကြောင်း၊ နှစ်စဉ် တန်ဆောင်မှန်း၊ နတ်တော်၊ ပြာသို့၊ တို့တွဲလများတွင် ဒေါနပန်းခြီးအရပ်၌ ဒေါနပန်းတော် များကို စိုက်ပျိုး၍ ဥယျာဉ် အုပ် ကတစ် ဆင့် ဆက်သရကြောင်းကို ဝန်ထောက်မင်း ဦးမောင်မောင်တင်၏ ရွှေနှစ်းသုံး ဝေါဟာရ အဘိဓာန်တွင် ပြဆိုလျက်ရှိသည်။ ဘိုးတော်ဘုရား လက်ထက်တွင် အနောက်တိုင်းမှ ရောက် လာသော ဤဒေါနပန်း၏ အကြောင်းကို မြေဝတီမင်းကြီးသည် ဘိုးတော်ဘုရား လက်ထက်လောက်တွင် ပင် ဖွဲ့ဆိုခဲ့ဟန်တူသည်။ အိမ်ရွှေတော်အတွက်ပင် လော်။

ဒေါနပန်းချိုး

သကမ္မာ။ နှစ်းမဲ့လှုတယ်ကို၊ မြေသွေးကဲ ညီချို့ချိုး၊ သင်းကြိုင်း ကြိုင်း၊ ရန်းငယ် မွေးလှိုင်လှိုင်၊ နှိုင်းပြိုင်သင့်ပိုင်၊ မွေးကြိုင်ထူးလှု၊

ရဝဝပေါ်မှာ၊ ပန်တော်ဆင် ဒေါနငယ်ဖို့လေး။ ပွင့်ပေါင်းလောင်း ညွတ်ခဲ့ပေါ်မှာ ပန်းများပ ခွန်ယူ၊ စိန်ကြောင်ဘုံးတွင်း ထံ့သင်းပုံ့လိုင်ကြ၍ ကြ၍။ နှိုင်းရမတဲ့၊ မွေးချွေဘုန်းဖက်မဲ့လေး။ သိကြား လူနှံဘ၊ စကြာ တော်ရင်း ဆက်သလေး။ မယုဉ်ဘယ်ပန်းဥကင်လယ် နန်းပေါ်ယ် မှာ၊ ပန်းတော်ရာ လွန်ကြညာသင်းပါလို့၊ ပန်းမင်းပ မြတ်ပန်း တော်။

မွေးသက နတ်ပန်း

သင်္ဘွဲ့ဒေါနဘွဲ့တို့ကို မြုပ်တီမင်းကြီးသည် အမြင်ကိုကြည့်၍ ဖွဲ့ခဲ့ရာသည်။ မွေးသက နတ်ပန်းကိုကား ကျမ်းကန်ဖိုး၍ အထင်နှင့်ဖွဲ့ခြင်းဖြစ်ပေ သည်။ မြုပ်တီမင်းကြီး အထက်တွင်လည်း ရှင်သီလဝံသ၊ ရှင်ရွှေသာရ၊ နန်းတွင်းသူ မိဖြူစသည်တို့လည်း မွေးသက နတ်ပန်းကို ဖွဲ့ခဲ့ကြပြီ။ ဦးပုညက လည်း မောင်ပေလိပ် ရှင်ပြုမေတ္တာစာတွင် ‘ပန်းမျိုးစုံဦးချု၍၊ ဉာဏ်သ ကာယ ကံ၊ အပူဇော်ခံထိုက်သော၊ အောင်လံစိုက် တံခွန်ထူး၊ ပန်းသက မွေး’ စသည် ဖြင့် အကျယ်တဝ်ဖွဲ့ဆိုပြန်သည်။ မွေးသက နတ်ပန်း၏ အထွေဖွေတို့အကျဉ်းမှာကား အောက်ပါအတိုင်းပင်တည်း။

ဟိုမဝန်းကျင် ဂန္ဓမာဒတောင်သည်ရှိ၏။ ထိုတောင်၌ နန်းမူလမည် သော ရွှေ့၊ ပတ္တာမြားရှု၊ ငွေ့ရှုဟု ရူသုံးလုံးရှိကုန်၏။ ပတ္တာမြားရှုဝေးတွင် မွေးသက ပန်းပင်သည် အမြင့်အားဖြင့် တစ်ယူနော်။ အချင်းအားဖြင့် တစ်ယူနော်ရှိ၏။ ထိုသစ်ပင်၌ ပေပန်းကြည်းပန်း ခပ်သိမ်းတို့ ပွင့်ကုန်၏ ဟူသတည်း။ ဘီလူးရက္ခိုက်တို့ စောင့်နေရကြောင်းကို ကျမ်းကန်မထွက်ပေ။ အကျယ်ကိုမူ မုံရွေး ဆရာတော်၏ သမန္တစက္ခာဒါပန်ကျမ်းတွင် ရှုကုန်ရာသည်။

ရေးအခါက မွေးသက ပန်းအကြောင်းကို ပျို့၊ လက်ာ၊ ရတုတို့တွင် စပ်ဆိုခဲ့သည် ဖြစ်ပြားသော်လည်း သို့ဆိုတီးမှုတ်ရန် ဂိုဏ်လောကတွင် မွေးသက ပန်းဘွဲ့မရှိသေးသောကြောင့် ပင်လောမသိ။ မြုပ်တီမင်းကြီးသည် အောက် ပါ မွေးသက ပန်းဘွဲ့ကို ရေးစပ်ခဲ့လေသည်။ ဘီလူးရက္ခိုက်တို့ စောင့်ကြပ် နေသဖြင့် ဆွတ်ချို့ခြင်းနှင့် မလွယ်ကူကြောင်း ဖွဲ့ထားသည်မှာ ကျမ်းကန်နှင့်ကား မညီ။ သို့၌ရရသနှင့်ကား ပြည့်ဝပေသည်။ မမှုသည့်ပန်းတုံးခုံးရှု လုမ်းလို သော သဘောကို အရင်းထား၍ မြုပ်တီမင်းကြီး အစောင်းအချိတ် ရေးသား စီကုံးခဲ့လေသလား မသိပေ။

မဉားသကနတ်ပန်းချီး

ဂန္ဓမာတောင်၊ လိုင်ချောင်မှခံနှစ်း ရူငယ်မှာ၊ မွေးတဗြာဗြာ။
 မဉားတည့် နတ်ပန်းပင်၊ ဆွတ်ချူးယူငင်၊ ပန်ဆင်ရည်ရူး၊ မြင်သူသာ
 စိတ်ကယ်က ကူးသည်နှင့်လေး။ ယက္ခင်ယိုလူး၊ နတ်မှူးငယ်
 ကုမ္မဏီ၊ ချူးသာနိုင်ပဲ၊ နေမြိုက်တည့်စွောင့်ကာရုံ။ မချူးသာပြန်၊ ယူရန်
 ကြိရေး၊ ကတ်လှုလေး။ တမျှော်မျှော်ငယ်၊ ညိုးလျှော်ခွဲပျောင်း
 ညွတ် ရလေး။ ဝေါးလျှံးလန်း၊ ခွဲကူးမှုန်နှစ်းလယ်ငယ်မှာ၊
 ပန်ဆင်ရာရွေကေ သာ မြန်းပါလို့၊ သည်ပန်းမှ မြတ်ပန်းတော်။

ဤသို့အားဖြင့် မြန်မာပြည်သာ သဇ်ပန်း၊ ကုလားပြည်မှ ကူးရောက်
 လာသော ဒေါနပန်း၊ ကျမ်းကန်ထွက် မဉားသကပန်းတို့ကို ‘မြတ်ပန်းတော်’
 ဟု ဘွဲ့ချည်ကာ မြေဝတီမင်းကြီး သီကုံးခဲ့ရာ မည်သည့်ပန်းသည် တကယ့်
 မြတ်ပန်းတော်ပေနည်း။

မိုးတွေစွဲလို့

တန်လှာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးစသည်ဖြင့် တစ်ပတ်လုံးလုံး ပင်ပန်းခဲ့ပြီ။ ခါးလည်း လျောင်းလှပြီ။ မျက်စိလည်း ဝေလှပြီ။ ပတ်ဝန်းကျင် ပိတ်ရုံလျက် ရှိသော ဤအုတ်ထရုံများကို ြိုးစွဲလှပြီ။ ဤအခန်းတွင်းလေနှင့် အရိပ်တွင်း မှောင်ကို စက်ဆုပ်လှပြီ။ ကျွန်းဘဝမှ လွတ်ကင်းမည့် တန်ဂုံးနွော့ကို မျှော် မှန်းကာ ခါးချိုး၍ ဓားမျိုးကျလုပ်ခဲ့ပြီ။ တန်ဂုံးနွော့သို့ ရောက်သောအခါး ကား . . .

အိပ်ရာမှ မနိုးခင်ကပင် မိုးစွဲလျက်ရှိသည်။ မိုးဖြူမစဲ မိုးမည်းမရွာ ဟု ရှေးသူများ ဆိုထုံးပြခဲ့ကြ၏။ မှန်ပေစွာ။ ကောင်းကင်သည် တန်ဆောင် မှန်း၊ နတ်တော်လ ကောင်းကင်ကဲ့သို့ ပြောလွှာကြည်လင်၍လည်း မနေ။

ကဆုန်နယုန်လ ကောင်းကင်ကဲ့သို့ မိုးသားတို့ဖြင့် မည်းမှောင်၍ လည်း မနေ။ မခိုးမခန့် ပြောင်ချော်သောမျက်နှာဖြင့် ဖြူကြောင်ကြောင် ဖြစ် လျက်ရှိပေသည်။

ဖြူကြောင်သော ကောင်းကင်မှ မိုးသည် တဖွဲဖွဲစွဲရွာလျက်သာ ရှိတော့သည်။ မိုးလင်းစရွာလျှင် ဆွမ်းခံပြန်လောက်တွင် ရပ်ကောင်းပါ၏။ ရပ် ကားမရပ်။ မွန်းလတ်လောက်တွင် တိတ်ကောင်း၏ဟု ထင်သည်။ တိတ်တော် မမူ။ ဝင်းထဲတွင် ရေတွေ ဖွေးလျက်ရှိပြီ။

နေသာသာပါဘို့မူကား ခြိထဲတွင် ကျွန်းတော် မြေပေါက်နေတော့ မည်။ သစ်ပင်စိုက်နေတော့မည်။ ပေါင်းသင်မြေက်နှုတ်နေတော့မည်။ နေခြည်နဲ့ တွင် ကျွန်းတော့ကျောပြင်ကို လှန်းရပါမှ မည်မျှ ကောင်းပါမည်နည်း။ လေပြည် ထဲတွင် ဝါးရုံများနှင့်အတူ ဦးခေါင်းညီတ်နေရပါမှ မည်မျှကောင်းပါမည်နည်း။ ယခုမှာမူကား ခြေလက်ကျော်းမြောင်းစွာ။ လွတ်မြောက်သောနေ့သို့ ရောက်ခါမှ ဤကိုရွှေမိုးက စွဲတော်မူဘို့တော့သည်။

ဤသိဖြင့် ထက္ခမှုနည်းပါးသူတို့၏ ထုံးစံအတိုင်း အပြစ်ကို မိုးအ ပေါ်တွင် ဖို့ကာ ရေးရေးနှောင်းနှောင်း တောင်တောင်မြောက်မြောက်ကို တွေး တောလျက် စုရှိဝင်စားမိတ္တာသည်။

ငယ်စဉ်အခါကမူကား မိုးရွာသည်ကို အပြစ်ဆိုဖို့ဝေးစွာ၊ တောင့်တပင် တောင့်တမိတ္တာသည်။ မိုးရွာရင် ရေချိုးမယ်၊ အမေလာရင် နှို့နှို့မယ်ဟု အော် ဟစ်ကာ ညို့မှုံးတက်ဆင်လာသော မိုးသားတို့ကို ဆီးကြီးခဲ့ဖူးသည်မှာ အကြိမ် ပေါင်းများခဲ့ပြီ။ ကျွန်တော်တို့၏ အောက်ရပ်ဒေသ မှတ်သုံးပိုင်း ဒီရွောင်းဌာနတွင် မိုးရွာလျှင် ရေကြီးသည်။ ရေကြီးလျှင် လမ်းတွေမြှုပ်သည်။ ထိုအခါမျိုး၌ နွားစားခွက်ကို စီးကာ လျေလျှော်ရသည်မှာ ပျော်စရာကြီးပင်။ လျေစီးရင်း ရေစီးကြောင်းတွင် ပေါ်လောပေါ်လောနှင့် မျောပါလာသော သပြေ သီးမှုညွှန် နိန့်တုဘတုံ့များကို ဆယ်ယူစားမျိုးရသည်မှာလည်း ပျော်စရာကြီးပင်။ သို့သော်လည်း ရေထဲတွင် မျှော့တွေရှိသည်။ မျှော့သည် ကြောက်စရာကောင်းရုံ မျှမက၊ ရုံစရာလည်း ကောင်းသည်။ ဆူးချုံကြားကလည်း ထွက်လာတတ် သည်။ မြက်ခင်းတွေကြားကလည်း ထွက်လာတတ်သည်။ ယားတားယားတား နှင့် ရည်ရွယ်ချက်မရှိသကဲ့သို့၊ ကူးလာသော ကျွဲ့မျှော့ကြီးများကို တွေးမိလျှင် ယခုပင်လျှင် အသည်းယားမိသေးတွေ့သည်။ သို့သော်လည်း ကျွန်တော်တို့ ကလေးဘဝတွင်ကား သူရဲ့လျှက် ကိုယ်ကြောက်ရမည်ကို ရှက်သည်။ သူရဲ့လျှင် ကိုယ်လည်း ရဲရမည်။ သူကိုကြည့်၍ ကိုယ်အားတင်းသည်။ ကိုယ့်ကို ကြည့်၍ လည်း သူအား တင်းပေမည်။ ထိုကြောင့် အလိုလိုနေရင်းနှင့်ပင် ကြောက်သော ဤမျှော့တို့ကို ဘေးချိတ်ကာ ရေစီးထဲသို့ဆင်း၍ သပြေသီးကောက်ဖူးခဲ့က သည်။ ထိုအကြောင်းကို ကျွန်တော် ကဗျာသီဖူးပြီ။

ဝါဆိုဝါခေါင်

ရေတွေကြီးလို့

သပြေသီးမှည့်ကောက်စို့ကွယ်။

ခရာဆူးချုံ

ဟိုအထဲက

မျှော့နက်မည်းကြီး

တွေပ်တတ်တယ်။

မျှော့နက်ဆိုတာ ချိန့်လားကဲ့

မြွှေ့နကါးတောင်

ကြောက်ဖူးကွယ်။

တို့လည်း ကြောက်ပေါင်

အတူသွားစို့

အရှန်းလက်နွားလေး

ထားခဲ့မယ်။

သွားကွယ်

သွားကွယ်။

ဤကဲ့သို့ ကျွန်တော်တို့သည် မိုးစွေသောနေ့များကို အသုံးချခဲ့ဖူးပြီ။

ယခုမှာကား အအေးမိမည့်စိုး၍ မိုးရေကို ရှောင်ရတော့သည်။ ဆင်းရဲစွာ။

ဝင်းထဲတွင် ရေတွေဖွေးလျက်ရှိသည်။ မြေက်ပင်ကလေးတို့သည် ထိုးထောင်ထောင်နှင့် ရေစီးထဲတွင် လူပ်နေကြသည်။ ဤကျဉ်းမြောင်းသော ဝင်းငယ်ကား ငယ်စဉ်က တာလမ်းမကြီးမှ လုမ်းမျှော်၍ ကြည့်လိုက်သောအခါ မြင်ရသော ရေလျှော့နေသည့် လယ်ကွင်းကြီးနှင့် ကွာခြားလေစွာ။ ကန်သင်းရှိုးကို မမြင်ရ။ ပင်လယ်ကြီးပမာဖွေးနေသော ကွင်းထဲတွင် ကြာပင်များ မြေကလုံး ပင်များလောက်ကိုသာ တစ်ချက်တစ်ချက်မြင်ရသည်။ ဤသို့စွေနေသော မိုးထဲ တွင် လျေစီးကာ ထိုကွင်းကြီးမျိုးထဲ၌ လျောက်လည်ပါမှုကား အိမ်အပြန်တွင် ထမင်းစားအလွန်မြှုန်းပေမည်။ မှတ်မိသေးသည်။ ဤကွင်းကြီးမျိုးတွင် မိုးကုပ် စက်ဝိုင်းကို ကျောပေး၍ ယိုင်တိယိုင်တိုင်ဆောက်လုပ်ထားသော လေးတိုင်စင် လယ်စောင့်တဲ့ကလေးတစ်ခုကို မှတ်မိသေးသည်။ ကြည့်စရာ ရူစရာ ရေမှတ် ပါး ဘာမျှမရှိသော လဟာကြီးထဲ၌ ထိုလယ်စောင့်တဲ့ကလေးမှာ ခြေတံရည် ငါက်ကျားကြီး ငါးစောင့်နေသည်နှင့် အလွန်တူတော့သည်။ တဲ့ကလေးအနီး တွင်ကား ကြာပွင့်ကလေး နှစ်ပွင့်သုံးပွင့် တိုးတိုးဖော် တိုးတိုးဖက်ဆိုသလို ပွင့်လျက်ရှိကြသည်။

ဤလဟာကြီးအတွင်း၌ သူတို့သုံးလေးဦး စုနေကြသည်မှာ တင့်တယ်ပေစွာ။ ညချမ်းကောင်းကင်ကို ကြယ်ကလေးသုံးလေးပွင့်က တန်ဆာဆင် ပေးသကဲ့သို့ ဤလဟာပြင်ကြီးကို သူတို့အနည်းငယ်က တန်ဆာဆင် ပေးကြသည်။ ကျွန်တော်သာလျှင် လက်မြောက်သော ပန်းချို့ဆရာတစ်ဦးဖြစ်ပါ မူ စုတ်တံသုံးလေးချက်မွှေလိုက်ခြင်းဖြင့် ဤပန်းချို့ကွက်ကလေးကို ရေးကူးယူ ကာ ကျွန်တော်ခံစားရသော အနုပညာအရသာကို ကမ္မာသူကမ္မာသားတို့နှင့် ဝင့်ခံစားနိုင်ပေလိမ့်မည်။ ယခုတော့မူ ကျွန်တော်တတ်သလို စကားဖြင့်သာ ဝင့်ခံစားနိုင်တော့သည်။

မိုးရေတက်ရေ တဖွေးဖွေး

ကွင်းကျယ် အဝေးဝေး

လယ်စောင့်တဲ့ကလေး ခြေတံရည်

မိုးကုပ်အောက်မှာတည်
ကြာနိတစ်ပွင့် ဖြူတစ်ပွင့်
တနှင့်ပန်တင့်။

ကြာပွင့်ကလေးများကို တွေးမိသောအခါ ငယ်စဉ်က အကြောင်းများ
ကို ဆက်လက်သတိရမိပြန်သည်။ ကျွန်တော်တို့တောတွင်ကား ကလေးကစား
စရာဟူ၍ ဝယ်ရသည်မရှိ။ အိမ်မှာပင် လုပ်ယူကြသည်။ လူကြီးများက
လုပ်ပေး ကြသည်။ အထက်တွင် ကျွန်တော်ဆိုခဲ့သော အုန်းလက်နွားကို
ကြည့်ပါ၏ဦး။ အုန်းပင်မှ အုန်းလက်စိမ်းကို ခုတ်၍ လုပ်ထားသော
နွားရပ်ဖြစ်သည်။ နွားရပ် ဆိုသော်လည်း အပြတ်အပြတ် နွားရပ်သာဖြစ်သည်။
နွားနှင့်မတူ။ ချို့ပေါက် နေသော မိကြောင်းနှင့် ပိုတူပါသည်။ အုန်းခွံကို
ဓားနှင့်စိတ်၍ အုန်းလက်တွင် ထောင်လိုက်သွင်းကာ ဦးချို့သဏ္ဌာန်လုပ်ပြီးလျှင်
ကြိုးနှင့် ဆွဲရသော နွားရပ်ပင် ဖြစ်သည်။ ဦးချို့ရည်လျှင် ကျွဲရပ်ဟု
ခေါ်ရတော့သည်။ ကျွဲနှင့်လည်း မတူပေါ်။ ထိုနည်းတူစွာ ကြာရိုးများကို ရူး၍
နာရီကြိုး ဆွဲကြိုးလုပ်ကြသေးသည်။ ဆတ် ကုံး၊ နော်ဇာုံး၊ ဒါလီကုံးစသည်ဖြင့်
အမည်အမျိုးမျိုး မှည့်ကာ ဆွဲကြသော် လည်း ကြာရိုးပုတီးမျှသာဖြစ်လေသည်။
လည်ကုပ်ပေါ်တွင် အေးစက်စက်နှင့် ကြာပွင့်ကြိုးက ရင်ဘတ်ပေါ်တွင် ဝဲကာ
တလူပ်လူပ်ရှိတော့သည်။ ဤသို့ ကစားရန် ကြာပန်းများကို လယ်တောသွားသော
လူကြီးများထံ တွင် မှာကြရ သည်။ မိတ္ထိုးလာကန် တော်အောက်က၊
အေးကောက်ခဲ့ပါဟု မှာသကဲ့သို့ ကြာရိုး ချိုးခဲ့ပါဟု ကျွန်တော်တို့မှာလေ့ရှိသည်။

ကြာဖူ။ ကြာနီ။ ကြာညီ။နောလို့
တို့လယ်တော့မှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန်၊ ရေကန်ကြီး
ကြာတစ်စည်းလောက်၊ ချိုးခဲ့ကွယ်။
ကြာပွင့်ကြာင့်၊ ထုံးထုံးမွေးကို
မလေး ဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ်၊ ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး၊ ဆွဲပါ့မယ်။
ဆွဲပါ့မယ်။ ။

ဤတေးကို အကြောင်းပြ၍ ဆက်ပြီး သတိရမိပြန်သည်။ ဤတေး
ကို ရေးပြီးစက ကျွန်တော်မိတ်ဆွေတစ်ဦးအား ကျွန်တော်ဆိုပြသည်။ ကြာပြီး
လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ပေလိမ့်မည်။ ထိုအခါ ကျွန်တော်က ကြွားသည်။
ကြာဖူ။ကြာနီ။ ကြာညီ။ဟု စပ်ရာတွင် ဖူ။နီ။ ညို့သော စကားလုံးများဖြစ်

ရာ ဋွောနကို စဉ်းစားကြည့်စမ်းပါ။ ဖြူမှာ နှုတ်ခမ်းနှစ်ခုထိရာတွင် ဖြစ်သည်။ နီးမှာ လျှောထိပ်နှင့် အထက်သွား အတွင်းဘက် အခြေကိုထိရာတွင်ဖြစ်သည်။ ညီးမှာ အာခေါင်နှင့်လျှောလယ်တို့တွင်ဖြစ်သည်။ ဤ ဖြူနှီညီစကားသုံးလုံးမှာ ပါးစပ်အဝမှစ၍ တဖြည်းဖြည်းအတွင်းဘက်သို့ ဝင်သွားသဖြင့် ဆိုရလွယ် သည်။ ဤသို့ဆိုရလွယ်အောင် ကျွန်တော်တမင်ကြံစည်တွေးတောကာ စပ်ဆို စီကုံးပါသည်ဟု အမှတ်တမဲ့ ကြွားလိုက်သောအခါ ထိုမိတ်ဆွေက သရော်သော မျက်နှာထားမျိုးနှင့် ရယ်ပြီး၍ ဦးစက ထူးမခြားနားထဲမှာ ဖြူနှီညီပြာဟု စပ် ပြီးကြောင်း ပြာပြလေသည်။ အမှန်မှာကား ထိုသီချင်းကို စပ်စဉ်က ကျွန်တော် အသံနေအသံထားကို အထူးမတွေးမိ။ အနက်ကိုသာ တွေး၍ စပ်လိုက်ခြင်း ဖြစ်သည်။ အသံနေအသံထားမှာ သူ့အလိုလိုနေရာကျသွားခြင်းဖြစ်တော့သည်။

ဤသို့ ရှေးရှေးနောင်းနောင်း တောင်တောင်မြောက်မြောက် တွေး တော့နေခိုက် မွန်းယိမ်းခဲ့ပြီ။ မိုးစွေသည်ကိုလည်း ကျွန်တော်မေ့ခဲ့သည်။ တွေးရာမှ အပြင်လောကသို့ လှမ်းကြည့်လိုက်သောအခါ နေရောင်ကလေး လက်နေသည်ကို မြင်ရသဖြင့် အုန်းလက်နွားကလေးကို ထား၍ သပြေသီးကောက်သွားသော မောင်ခွေးကဲ့သို့ ကလောင်ကို ချကာ ကျွန်တော်သည် ခြီးထဲသို့ ဆင်းသွားတော့သည်ဟူလို့။ (၁၉၄၈။)

ဝါတွင်းချိန်

လူတို့သည် ရေးဟောင်းနှောင်းဖြစ်များကို တစ်ခါ တစ်ခါ ပြန်၍
သတိရတတ်ကြသည်။ ကျွန်တော်သည်လည်း ဤဝါဘီးကာလမိုးစိမ့်စိမ့်တွင်
ရေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းသတိရမိသည်။

မိုးသည် တစိမ့်စိမ့်ရွာလျက်ပင် ရှိလေသည်။ တစိမ့်စိမ့်အေးလျက်ပင်
ရှိ၏။ ဤမိုး ဤလေသည် ကျွန်တော်၏ စိတ်ကို လွန်ခဲ့သော အနှစ်အစိတ်
လောက်ဆီသို့ ဆဲဆောင်သွားသည်။ မိုင်နှစ်ဆယ်ကျော် သုံးဆယ်ခုံးတွင်ရှိ
သည့် ကျွန်တော်၏ ချက်မြှုပ်ရာအေးသို့ ခေါင်သွားသည်။

ကျွန်တော်တို့ ငယ်စဉ် ဝါတွင်းချိန်ကား တစ်မျိုးပင်ဖြစ်တော့၏။
ဝါတွင်းရောက်မည်ကို တွေး၍ ကျွန်တော်တို့ ဝမ်းသာကြသည်။ မိုးကသည်း
သည်း၊ မြေကရှည်ရည်၊ ဗျာကထူထူ၊ ခြေခင်းလက်ခင်း မသာယာသော်
လည်း ဝါတွင်းကာလကို ကျွန်တော်တို့ သဘောကျသည်။ ဘာ့ကြောင့်ပါလိမ့်
ဟု ကျွန်တော်တွေးကြည့်သည်။ ဝါတွင်းချို့ ဥပုသနေ့များ၏ ကျွန်တော်တို့
မှန်ကောင်းကောင်းစားရသည်။ အမျိုးမျိုးစားရသည်။ အများကြီးစားရသည်။
ကျောင်းတံစက်မြှုတ် ရေတံလျောက်တို့တွင် လက်ဖျားခြေဖျားများ ပဲကြီးတွန်း
တက်အောင် ရေချိုးရသည်။ မနက်အစောကြီး အုန်းသီးခြစ်သံ၊ ထင်းခွဲသံ၊
ပန်းကန်ဆေးသံ၊ ပြောသံ၊ ဆိုသံတို့ကြောင့် အိပ်ရာမှန်းသောအခါ လသာမှန်
အိမ်ကြီး ထွန်းထားသည်ကို တွေ့ရသည်။

ထိုနေ့ကား ဇက္ခာ ဥပုသနေ့တည်း။ လူကြီးများ ဆွမ်းချက်နေကြပြီ။
မှန်လုပ်နေကြပြီ။ မိုးလင်းလျှင် ဝတ်ကောင်းစားလှလဲ၍ ကျောင်းကို ထွက်ကြ
တော့မည်။ ကျွန်တော်တို့ မပျော်ဘဲ မည်သို့နေနိုင်ပါအံ့နည်း။ သို့တွေးနေခိုက်
ငယ်စဉ်က ကျွန်တော်ရေးဖူးသော ကဗျာကလေးများသည် ကျွန်တော့ နှုတ်ဖျား
သို့ ရောက်လာကြသည်။

ငှက်ကလေးက စိုးစီစိုးစီ
ဝင်းပေါက်မျာ မြည်။
ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး။

ထိုင်ကလေးကား အခြားမဟုတ်။ သပိတ်လွယ်ငှက်ကလေးဖြစ်သည်။ သူသည် ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ သူကို ကျွန်တော် ကောင်းကောင်းသိသည်။ မိုးရေထဲတွင် တိုင်ခေါင်းထဲက သူ့ဥများကို ကျွန်တော်နှိုက်ဖူးသည်။ လသာသာတွင် တိုင်ခေါင်းကို နှိုက်၍ သူကို ဖမ်းဖူးသည်။ သို့သော် သူ့ဥများကို ပြန်ထားပါသည်။ သူကိုလည်း ပြန်လွတ်ပါသည်။ သူနှင့်လိပ်ဥ ဂုက်တမ်း ကစားခြင်းမျာ ဖြစ်ပါသည်။ မယ်ထွေးလုပ်တမ်းကစားခြင်းမျာ ဖြစ်ပါသည်။ ငှက်ကလေးသည် သီချင်းအမျိုးမျိုး ဆိုတတ်ပါသည်။ မနက်တစ်မျိုး။ နေ့လယ်တစ်မျိုး၊ ညနေတစ်မျိုး၊ အိပ်တန်းတက်လျှင် တစ်မျိုး၊ စွဲတစ်မျိုး၊ မိုးတစ်မျိုး၊ အမျိုးမျိုးဆိုတတ်ပါသည်။ အမြိုးကလေးကို ငောက်ခနဲ့ ငောက်ခနဲ့လှပ်ကာ ခေါင်းကလေးကို ဆတ်ခနဲ့ ဆတ်ခနဲ့ ညီတ်ကာ ဟိုခုန်သည်ခုန် သွားနေတတ်သော သူကို ကျွန်တော်သည် အကြိမ်ပေါင်းများစွာ၊ နာရီပေါင်းများစွာ စောင့်ကြည့်ဖူးပါသည်။ သူအသိုက်အောက် မြေကြီးထဲတွင် ရွှေအိုးရှိတတ်သည် ဆို၍ တူးကြည့်မည်ဟုလည်း မကြာခဏကြံစည်ဖူးပါသည်။ သူကို မွေးတတ်၍ သူအမွေးကို သုံးတတ်လျှင် ရှိမ်းဆာယာပိုမောက်လို့ ကိုယ်ပျောက်သောအတတ်ကိုပင် ရတော့မည့်အတိုင်း စာအပ်များတွင် ဖတ်ဖူး၍ သူကို မွေးကြည့်မည်လည်း မကြာခဏ ကြံစည်ဖူးပါသည်။ သူအကြောင်းကို ကျွန်တော် အတော်ကလေး ပြောနိုင်ပါသေးသည်။ ကျွန်တော့တေးများတွင် သူကို တိုက်ရှိက်တစ်မျိုး၊ ရိပ်စောင်း၍ တစ်သွယ် ဖွဲ့စွဲဖူးလှပါပြီ။ သို့သော်လည်း သူငယ်ချင်း၏ အကြောင်းကို ဤမှန်င့် ရပ်ပါဦးအံ့။

ရောင်နီပေါ်လျှင် သူမြည်တော့သည်။ သို့မဟုတ် သူမြည်လျှင် ရောင်နီပေါ်တော့သည်။ မည်သူက အကြောင်း မည်သူက အကျိုးဟူ၍ ကျွန်တော် မပြောတတ်။ ပြောလည်း မပြောချင်။ ကျွန်တော့အဖို့ကား သူနှင့် ရောင်နီကို အတူတူဟု မှတ်ထင်နေမိသည်။ ဝင်းပေါက်ကနေ သူမြည်လိုက်လျှင် ကျွန်တော်တို့ တော့သူတော့သားများသည် ဆွမ်းချက်ထကြတော့သည်။ သူကိုငါနှီးငါ့ကို သူနှီးနှင့် တပျော်တပါးကြီးပင်။ သူမြည်သံကို စိုးစီစိုးစီဟူ၍ ကျွန်တော်ကြားမိသည် ထင်သည်။ သို့သော်လည်း ငယ်စဉ်က ပွဲထဲတွင် လူပြောက်များ သက်နှုန်းတောင်းသောအခါ ‘စိုးစီတဲ့စိုးစီ’၊ တောင်ပေါ်ရွှေပြည်စိုး၊ မိုးချုပ်ခဲ့ပြီ၊ ဝတ်ချို့’ ဟု သက်နှုန်းပေးသည်ကိုလည်း ကျွန်တော်ကြားဖူးသည်။ ဝင်းပေါက်

တွင် ငုက်ကလေးမြည်သံကို ကျွန်တော်ရေးတော့မည်ဟု ကြံလိုက်သောအခါ
ထိပ္ပါယဲက လူပြက်သံများ ကျွန်တော့စိတ်တွင် ပေါ်လာခဲ့သလား မသိရပါ။
မည်သို့ပင်ဖြစ်ဖြစ် သူမြည်သောအခါ ညီအစ်မနှစ်ယောက် ဆွမ်းချက်ထကြ
ပြီ။ မီးဖိတဲ့တွင် မီးတလက်လက်နှင့် ကုသိုလ်လုပ်နေကြသည်။

ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်။
သံလွင်လွင် ကြေးစည်တီးလို့
ထွန်းတဲ့ဆီမီး။

ဆွမ်းကျက်ပြီ။ ဆွမ်းဦးပေါင်းကို ယောက်မနှင့် ပုံမပျက်အောင်ရှုံး၍
ကြွေပန်းကန် ဖြူဖြူဖွေးဖွေးတွင် ထည့်ကာ ဘုရားတွင် ဆွမ်းတော်ကပ်ကြ
သည်။ ဦးပေါင်းဆိုသော စကားကို ဒန်အိုးနှင့် ထမင်းချက်သော ခုကာလ
ကလေးများ နားလည်ကြပါမည်လား မသိ။ ကျွန်တော်တို့ ငယ်စဉ်က မေ
အိုးနှင့် ချက်ကြသည်။ စလောင်းဖုံးရာ ထင်နေသော ထမင်းစနှစ်နှစ်ပုံကလေး
သည် ထမင်းဦးပေါင်းပင် ဖြစ်တော့သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ထမင်းဦး
ပေါင်းကား အလွန်အရေးပါအရောက်ခဲ့လေသည်။ ဆွမ်းထမင်းချက်လျှင် ဦး
ပေါင်းကို ဘုရားတင်ရသည်။ စားထမင်းချက်လျှင် ဦးပေါင်းကို လူကြီးမိဘ
အားကျွေးရသည်။ ဦးပေါင်းမရှိသော ဒန်အိုးကာလတွင်ကား ဘာဖြစ်နေသည်
ကို ကျွန်တော်မသိ။ အငွေ့တထောင်းထောင်း အနဲ့တသင်းသင်းနှင့် ထမင်းဦး
ပေါင်း ဖြူဖြူဖွေးဖွေးတို့ သုံးချောင်းထောက်တွင်ထည့်၍ ဘုရားတင်ကြသည်။
သုံးချောင်းထောက်ကား သရိုးကိုင်ရွှေချထားသည့် အခြေသုံးချောင်းရှိသော
စားပွဲငယ်ကလေးဖြစ်သည်။

ဆွမ်းတော်တင်သောအခါ ကြေးစည်ကလေးကိုလည်း တီးသေး
သည်။ ကြေးစည်သည်လည်း ကျွန်တော်၏ သူငယ်ချင်းဖြစ်သည်။ နံနက်ချိန်
သပိတ်လွယ်အသံကို ကြားရပြီးနောက် ကြေးစည်သံကို ကြားရသည်။ ဘုရား
ရှိခိုးသော ကြေးစည်သံ၊ ဆွမ်းတော်ကပ်သော ကြေးစည်သံ၊ ရေစက်ချသော
ကြေးစည်သံ၊ အမျှဝေသော ကြေးစည်သံ၊ ဝတ်လှည့်သော ကြေးစည်သံ။ ဘုရားတွင် မီးကို
လည်း ပူဇော်သေးသည်။

ဆီမီးပူဇော်လေဟန် ကျွန်တော်ရေးမီသည်မှာ ဆီမီးဆိုလျှင် ပိုပြီး
နားသာသည်။ ကဗျာဆန်သည်ထင်၍ ရေးမီခြင်းဖြစ်ပါသည်။ အမှန်မှာကား
ဖယောင်းတိုင်မီးဖြစ်ပါသည်။ ကဲ ဆွမ်းတော်လည်း ကပ်ပြီးပြီး ဆီမီးလည်း
ပူဇော်ပြီးပြီး ရေစက်ချ၍ အမျှဝေတော့အံ့။

အမျှတဲ့သုံးကြိမ်ဝေ
သွန်းတဲ့လျောင်ရေ။
မာပါစေ ကမ္မာသား
အောက်ထက် နံလျား။

ထိုညီအစ်မကား တကယ့်သာတူညီမျှသမားတို့ဖြစ်ကြပေသည်။ မိမိ
တို့ကုသိုလ်၏ အဖို့ကို သုံးကြိမ်တိုင်တိုင် ဝေါ်ရှု အမျှပေးကြလေသည်။ ကျွန်ု
တော့အဖို့ကား အိပ်ရာမှမထဘဲ သာရုခေါ်ရတော့မည်။ သူတို့စေတနာကား
ဤမျှမကသေး၊ အထက်ဘဝ် အောက်အပိုစိအတွင်းရှိ လျည်းနေ လျေအောင်း
မြင်းစောင်းမကျွန်ု အားလုံးသောသတ္တဝါတို့သည် ကျွန်ုးမာချမ်းသာကြပါစေ
သော်ဟုလည်း ဆုတောင်းလိုက်ကြသေးသည်။ သာရု၊ သာရု၊ သာရု။ သူတို့
၏ မေတ္တာဓာတ်သည် ချာချာလည်းနေသော ကြေးစည်၏ အသံလှိုင်းများနှင့်
အတူ တစ်ကမ္မာလုံးသို့ ဂယက်ရှိက်သွားလေတော့သည်။

ရွာဦးက ကြေးစည်သံ
ကျောင်းဝေါ်ရှု။
ဆွမ်းတော်ခံ ကိုရင်ကြွေလိမ့်
ဆွမ်းအုပ်ပြင်ပါ။

သူတို့ညီအစ်မ၏ ကြေးစည်သံတိတ်လျင် ရွာဦးမှ ကြေးစည်သံကို
ကြားရတော့သည်။ ရွာဦးကျောင်းက ကိုယ်တော်တို့ ဆွမ်းခံကြွေလာတော့မည်။
ဝေါ်ရှုကျောင်းဟု ကျွန်ုတော်ကအမည်တပ်လိုက်သော်လည်း ဟုတ်ချင်မှ
ဟုတ်ပေမည်။ လည်ပေါ်ကျောင်းလား၊ တိုက်ကျောင်းလား။ ဘုန်းကြီးကော်
တုကျောင်းလား ကျွန်ုတော်မသိ။ သို့သော်လည်း စာထဲပေထဲတွင် ဖတ်ရှုဗုံး
သော ဘုရားသင်၏ ဝေါ်ရှု ဝါးတော်ကျောင်းကို အတွေးနှင့် ကျွန်ုတော်
အတော်သော့ကျွန်ုသည်။ ထို့ကြောင့် ဝေါ်ရှု ကျွန်ုတော်အမည်တပ်လိုက်
ခြင်းဖြစ်သည်။ ကြေးစည်သံနှင့်လည်း ကာရန်ဌြန်နေလေသည်။

ကိုရင်ကြီး ပျိုတို့မောင်
ညီးနဲ့ ယောင်ယောင်။
ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ။

ညီမထွေး ဆွမ်းလောင်းထွက်သွားသောအခါ အစ်မလုပ်သူသည်
လှမ်းကြည့်လိုက်သည်။ သူ့ကိုရင်ကြီးကား ပျက်နာမသာရှာ့။ ညက ကြမ်းပိုး
ကိုက်၍ အိပ်ပျက်သောကြောင့်ပင်လား။ ပိုးမိနာစေး၍ အသားအရေ ဖိန်းတိန်း
တိန်း ရှိသောကြောင့်ပင်လား။ ယာဂုကလေး မလောက်မင် သောက်ခဲ့ရှု့ အ

ဆာမပြသောကြာင့်ပင်လား။ သို့သော် ကိုရင်ကြီးက တော်သလို ကြည့်၍
ဖြေလိုက်ရှာသည်။

မာပါရဲ အထွေးရယ်
ပြောလိုက်ပါကွယ်။
ရွာလယ်မှာ ကိုရင်ပန်းလို့
ညိုးလျှော်စွမ်း တဲ့။

သို့သော် အစ်မကြီးကား မယုံသေး။ ဆက်လက်၍ တွေးပြန်သည်။
ကပိုယအဘိုးကြီးက သူ့ကိုရင်၏ ထိပ်ပြောင်ကို ခေါက်လိုက်လို့ များညိုးငယ်
ရော့သလား။ ကပိုယကြီးတို့ကား ကိုရင်ကလေးများကို အလွန်နိုင်တတ်သည်
ဟု သူကြားမူးသည်။ ကိုရင့် ထိပ်ကလေးကလည်း ပြောင်ပြောင်မို့
အလွန်ခေါက် ချင်ပေလိမ့်မည်။ ထိုကြာင့်

ကပိုယ အဘိုးအို့
ဆိုးလှတယ်ဆို။
တို့ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား တဲ့။

သူ့ကိုရင်စားဖို့ သူအမျိုးမျိုး ကြိစည်ချက်ပြတ် လူၢဒိုန်းခဲ့ပြီ။ ဟို
တစ်နွေးမနက်က ဝက်သားရယ်၊ ချဉ်ပေါင်ရယ်၊ ဗယာကြားရယ်၊ မျှစ်ရယ်၊
ကန်စွန်းရွက်ရယ်၊ ငရှတ်သီးတောင့်အစိမ်းတွေထည့်ပြီး၊ ဟင်းလေးချက်ပို့လိုက်
သည်။ ကံမကောင်းအကြောင်းမလှသဖြင့်၊ ဟင်းလေး ယူသွားသော သူငယ်မှာ
ရေညီတက်နေသော ရွာလယ်အုတ်လမ်းတွင် ချော်လဲရှာ၍ ဟင်းလေးအိုးကြီး
ကွဲသွားရရှာသည်။ သူ့ခများမှာ ရင်ထုမနာဖြစ်ရတော့၏။

ဟင်းလေးကို ကျိုးချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့်ဖို့ကွယ်။
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ။

ဖြစ်မှဖြစ်ရပလေရှင်။ ကိုရင်ကျောင်းမှာ ကြာကြာနေလျှင် ကျွန်းမ
ခုကွဲရောက်ရချေရဲ့။ မြန်မြန်ထွက်ခဲ့ပါတော့။ ခေါင်းပေါ်က ချာရစ်ကလေး
မပျောက်ခင်ဘဲ ထွက်ခဲ့ပါတော့။ ထွက်လာတော့လည်း ငယ်ငယ်ကလို့ ယောင်
ကြီး ဗွဲထားပြန်လျှင် သန်းတွေကိုက်မှာ စိုးမိပါသေးတယ်။

ချာရစ်လေး မပျောက်ခင်
ထွက်ခဲ့ချေချင်။

လိုင်ပြန်ရင် ဆံရှည်ထားပါနဲ့
သန်းတွေကများ တဲ့။

“ကျောင်းကြီးလေပေါ်မှာနော်ရှင်၊ မဖျော်ရင် ထွက်ခဲ့မောင်ရယ်။ ။
ရွှေရှစ်တံတိုးပါလို့၊ တိမ်ခိုးဆင်ရက်လှည့်မယ်” ဟု ရက်ကန်းခေတ်က မိန်း
ကလေးများဆိုကြသည်။ ကျွန်းတော်တို့ အစ်မကြီးကား ရက်ကန်းမရက်တတ်
ရှာ။ ထို့ကြောင့် အနံကောင်းကောင်းနှင့် ပလေကတ်လုံချည်ဝယ်ထားပြီးပြီ။
သို့သော်လည်း အဆာကျယ်သော ကိုရင်ကြီးက လုံချည်အနံကျယ်လွန်းလျှင်
ခါးပုံစကြီးရည်ပြီး လူရယ်စရာဖြစ်တော့မည်ဟု ပြောသောကြောင့် ခများမှာ
ဆုတ်ပစ်လိုက်ရသည်။

လိုင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကတ် အနံကျယ်
ဈေးကြိုက်ဝယ်။
အနံကျယ် ခါးပုံစွဲတယ်
ဆုတ်လိုက်ပါ တဲ့။

မည်သို့ပင်ဖြစ်စေ ကိုရင်ကြီးကား မိဘနို့ဖိုးဆပ်ရအောင် တစ်ဝါတစ်
ချီတော့ အောင့်အည်းပြီးနေရတော့မည်။ ကျွန်းတော်တို့ အစ်မကြီးက ဟင်းလေး
နှင့် ဖြားယောင်း ဖြားယောင်း၊ ပလေကတ်လုံချည်နှင့် သွေးဆောင်သွေးဆောင်၊
မိဘကို ငဲ့ရညီးမည်။ ဘယ်တော့ထွက်မလဲဟု ဘယ်လိုပင် အောက်ပြီး မေးမေး
ကိုရင်ကြီးကား တုံ့ကိုဘာဝေ ဆိုတ်ဆိုတ်သာနေလေသည်။

ဆွမ်းတော်ခံ ကိုရင်ကြွေတော့
မယ်စလို့ မေးလိုက်တယ်။
ရှင်လိုင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါမယ်။
မျက်နှာငယ်ငယ်
ဘဲနှယ်မှ မမိန့်။
သည်တစ်ဝါ အနိုင်ခဲလို့
နဲ့ရရှာလိမ့်။

သို့ဖြင့် ဝါဆိုဝါခေါင် ရေဖောင်ခဲ့ပြီ။ တော်သလင်းမြစ်တွင်း သင်ဖျူး
ခင်းခဲ့ပြီ။ နေကလေးသာသာနှင့် ဖယောင်းတိုင် ဝယ်သူက ဝယ်၊ မီးပုံးလုပ်သူ
ကလုပ်၊ မီးပုံးပန်းထွင်းသူက ထွင်း၊ အိုးစည်းနေလှန်းသူက လှန်း၊ ပအေသာပင်
စီစဉ်သူက စီစဉ်၊ ကျွန်းတော်တို့ ကိုရင်ကြီးမှာကား ရွာဘက်မှ ဒိုးစည်းလက်စမ်း
သံ ကလေးကိုကြားတိုင်း လုံချည်အကျိုးများကို မြင်ယောင်လျက် ရှိတော့သည်။

ဝါကျတ်မည့်နေ့တွင် ကိုရင်ကြီးသည် သဲဒဏ်ရောဂါ် အမျိုးမျိုးကို
ထမ်းပြီးနောက် ဆရာတော်အား ဝပ်ချကန်တော့ခဲ့၍ ညရီတရောတွင် လိုင်ပြန်
ကာ ပုဂ္ဂန်ရှုက်နှင့် ရွာသို့ဝင်ခဲ့ပြီ။ သူလာမည်ကို ညီမထွေးကား သိနှင့်၏။
ဘယ်အချိန်လာမည်ကိုပင် တပ်အပ်သိနှင့်သည်။ အတော်လာသည့် ကောင်မ
လေး။ ကိုရင်ကြီးကိုမြင်သည်နှင့် တစ်ပြိုင်နက် ကောင်မလေးသည် လက်ညီး
ငောက်ငောက်ထိုး၍ ရိုရိုရိုဆိုကာ ကိုရင်လူထွက် ငါးပိုချက်ဟု လျှောင်တော့
သည်။ တကယ့် ကောင်မလေး။

ကိုရင်ကြီးလာမယ်ဆို
ဝင်းပေါက်ကကြိုး။
အို အလို ကိုရင်ထွက်တယ်။
ငါး ငါးပိုချက်။

ကျွန်တော့တေးများသည် နံနက်စောစော ဝင်းပေါက်တွင် သပိတ်
လွယ်ငှက်ကလေး စိုးစီစိုးစီမြည်သည်မှစ၍ ညရီတရောတွင် ထိုဝင်းပေါက်၌ပင်
ညီမလေးက ကိုရင်လူထွက် ငါးပိုချက်ဟု လျှောင်သည်တွင် ဆုံးသော်လည်း
ကျွန်တော်တို့၏ အစ်မကြီး၏ အတ်လမ်းကား အဆုံးသို့ရောက်ဖို့ရန် စရုံမျှသာ
ရှိပါသေး၏။ (၁၉၄၈။)

ပြောသံ

ပြောစည်ပြုတ်ပြန်း
အုတ်အုတ်အုန်း
ဆမ်းဘဉ်းပေးသည့်ပွဲ
ပလုတ်တုတ်တုန်း
ပြုတ်ပြုတ်ပြန်း
မြို့အုန်းဘောင်မှာပွဲ
။

ကိုလက္ခဏာ။

ဗုဒ္ဓဘာသာ မြန်မာ ယောကျားကလေးများအဖို့ အရေးကြီးသော အချက်တစ်ခုမှာ ရှင်ပြုခြင်းဖြစ်သည်။ ရှင်မပြုရသေးသော ယောကျားကလေး သည် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ လူဘော်မဝင်သေးဟု အသိ အမှတ် အပြုခံရသည်။ မိမိကိုယ်တိုင်လည်း ဤသို့ပင် အတွေးရောက် စိတ် ငယ်လျက်ရှိသည်။ ရှင်ပြုပြီးသောအခါတွင်ကား ‘ငါယောကျားကောင်းတစ်ဦး ပါတကား’ ဟု အတွေးရောက်ကာ အပြောကိုလည်း တစ်မျိုးပြင်သည်။ အနေ အထိုင် အမူအရာတို့ကိုလည်း တစ်မျိုးပြင်သည်။ မိမိအောက် ညီငယ်နှမငယ် များအပေါ်တွင် သဘောထားကြီးကြီးထားစပြုသည်။ လူကြီးမိဘတို့၏ စကား ကိုလည်း နားလည်စပြုလာသည်။ ဤသို့ စိတ်သဘောထား ပြောင်းလာသည် နှင့်အမျှ ထိုကိုရင် လူထွက်၏ ကိုယ်ခန္ဓာသည်လည်း တစ်မျိုးပြောင်းလဲ ဖွံ့ဖြိုးထွားကျိုင်းလာလေသည်။ “ရှင်လူထွက်ခါမှ ထိုးတင်လိုက်သလိုပဲ။ ကြီးလာ လိုက်တာ။ မှတ်တောင်မမှတ်မိတော့ဘူး” ဟူသော အပြောမျိုးကို မကြာခဏ ကြားမိရတတ်သည်။

ငယ်စဉ်တောင်ကျွေး ကလေးဘဝဆီက ဆိုလျှင် မိဘရင်အုပ်မကွာ အိမ်မှာပင်နေရှု အပြင်လောကအကြောင်းကို မသိရှာချေ။ စားချင်လျှင် ကျွေး

သည်။ ဝတ်ချင်လျှင် ဆင်သည်။ အိပ်ချင်လျှင် သိပ်သည်။ ဆိုးချင်လျှင် ချော့သည်။ မိဘနှစ်ပါးက ပိုးမွေးသကဲ့သို့ ယူယူယယ ထိန်းသိမ်းစောင့်ရှာက်ထားသဖြင့် လောကသည် မိမိအလိုသို့လိုက်နေသည်ဟု သာလျှင် အတွေးရောက်လျက် ရှိရှာလေသည်။ ထို့ကြောင့်လည်း စည်းမဲ့ ကမ်းမဲ့ပြောဆို စားသောက်နေထိုင် ပြုမှုလျက်ဖြင့်သာလျှင် အချိန်ကုန်ခဲ့လေသည်။ သူစိမ်းများ မျက်စိတွင် အမြင်ကတ်၍ “သည်ကောင်ကလေးကတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။ အလိုလိုက် အမိုက်စော်ကားနေတာပဲ” ဟု မှတ်ချက် ချေတတ်ကြသည်။ မိဘများသည်ပင်လည်း တစ်ချက်တစ်ချက် မိမိတို့၏သားကို စိတ်ပျက်ကာ သက်မကြီးချမိတတ်ကြသည်။ သက်မကြီးမချဘဲ နေနိုင်ပါမည်လား။ ဆိုးလိုက်တာကလွန်လို့။ လိုချင်သည်ကို မရလျှင် စိတ်ကောက်။ စိတ်မကောက်လျှင်လည်း ဘူး။ တချို့များ ဓားကြိမ်းပင်လည်း ကြိမ်းလေသေးသည်။ မိမိအောက် အငယ်ညီများ၊ နှမများကို နှိပ်စက်။ နိုင့်ထက်စီးနင်းလုပ်။ အကြီးများကိုလည်း (အချို့က) အခန့်မသင့်လျှင် အောင်ဆဲ။ ဒီကြားထဲ နောက်ပိုး ပိုးချင်သေးသည်။

သို့သော်လည်း ကောင်ကလေး ဒီလိုချည်းနေမည်မဟုတ်ပါ။ “သူသားကို သူ့မေနိမ်တယ်၊ ဆိုးချိန်မို့လေး . . . ဉာဏ်ခတ်ခြေလုံးနဲ့ ပျော်တုန်းမို့လေး” ဆိုသကဲ့သို့ ဆိုးချိန်မို့ ဆိုးနေခြင်းဖြစ်လေသည်။ မိုးရာသီကုန်ခါနီး၍ မိုးသား မိုးမြေးခေါ်ခြင်းဖြစ်လေသည်။ န္နားဦးပေါက်ခါနီးမို့ “နေ့မှုလို့ ဉာဏ်များ၊ တပေါင်းလ၊ လသရမ်း” ဖြစ်ရရှာသည်။ ရာသီအပြောင်းအကူး(၀၀)စပ်ကူးမတ်ကူးအခါမျိုးကား ဆိုးဝါးလှသည်တစ်မျဲ့။ ကောင်ကလေးလည်း ထိုနည်းအတိုင်းပင်။ ငယ်ငယ်တုန်းကလည်း အရွယ်ပြောင်းတိုင်း ပြောင်းတိုင်း သူ့အတွင်းစာတ်များ ဖောက်ပြန်၍ သူ့ခများမှာ လိမ့်၍ ခံခဲ့ရရှာပြီ။ ထိုင်ခါနီး၊ သွားပေါက်ခါနီး သူ့ခများမှာ ဖျားခဲ့ရ နာခဲ့ရရှာပြီ။ လေးဘက်သွားခါနီးလည်း ထိုနည်းလည်းကောင်းပင်။

ယခုလည်း သူငယ်ကလေးဘဝက သူငယ်ကြီးဘဝဘက်သို့ ပြောင်းခါနီး သူ၏ အလေ့အကျင့်များမှာ စပ်ကူးမတ်ကူးဖြစ်နေ၍ ဟိုမနိုင် ဒီမနိုင်နှင့် သောင်းကျွန်း ပုန်ကန်လျက်ရှိရှာတော့သည်။ အရမ်းလည်း သူ့ကို မကဲ့ရဲ့ကြပါနှင့်။ အရမ်းလည်း သူ့ကို မစွန်းပစ်ကြပါနှင့်။ ကိုယ်ချင်းစာ၍ သူ့ကို သက်ညာစွာ အလိုလိုက်နိုင်သမျှ လိုက်ကြပါ။ သူ၏ နို့သဘောမှာ ရိုင်းသည်မဟုတ်ပါ။

ဆက်ကြည့်ကြေးစို့။ သူယခု တစ်ဆယ့်သုံးလေးနှစ်ရောက်လာပြီ။ လှချင်လာသည်။ သချင်လာသည်။ သူညီကလေးနှမကလေးများကဲ့သို့ ပြုမှုနေထိုင်ရမည်ကို သူရှုက်လာသည်။ တာဝန်နှင့် မနေဘူးသေး၍လည်း လူကြီးကဲ့

သို့ သူမပြုမမှတတ်သေး။ စကြီးပဲ။ သို့သော်လည်း သူ့ကို အရွယ်ရောက် ပြီမို့ ရှင်ပြုရချေတော့မည်။ သားကလေးရှင်ပြုချင်လို့ သူ့မိဘများ ပစ္စည်းရှာ ဖွေစွေဆောင်းခဲ့သည်မှာ သူ့ကို မွေးကတည်းက ဖြစ်သည်။ သူ့ကို မွေးကတည်းက သူ့အဖေ အရက်ပြေတ်ခဲ့သည် မဟုတ်လော့။ သူ့ အမေအသုံးအဖြန်းကို ရပ်ခဲ့သည် မဟုတ်လော့။ ရသမျှငွေကလေးကို ချွေချွေတာတာသုံး၍ သူတို့သားကို ရှင်ပြုဖို့ဆိုပြီး ကျွန်းသမျှကလေးကို ကျစ်ကျစ်ပါအောင် ထုပ်ထားခဲ့ပြီ။ အကယ်၍သာလျှင် ယခုအခါ သိန်းထိပေါက်ပါက ဝက်သားကျွေး၍ ခုနစ်ရက် ခုနစ်လီ တစ်ရွာလုံး မီးခိုးတိတ် လျူလိုက်ချင်ပါဘိတော့သည်။ ယခု တစ်ဆယ့်သုံးလေးနှစ်ရှိခါမှ သူတို့သားကို ရှင်ပြုရမှာကိုပင် ရှက်မိနေတော့သည်။ “မင်းတို့သား သက်နှုန်းဝတ်ပြီးပလား” ဟု မိတ်ဆွေသိဂ်ဟများက မေးလျှင် အဖြေပေးရမှာ ရှက်မိခဲ့သည်။ သားလုပ်သူကလည်း ဆိုးလျှင်သာ ဆိုးရမည်။ တေလျှင်သာ တေရမည်။ ကိုရင်မဝတ်ရသေးဘူး၊ သက်နှုန်းမဆီးရသေးဘူးဟု ပြောရမှာကို ရှက်တတ်တော့သည်။ သို့ဖြင့် ကောင်ကလေးမှာ မောင်ရင်လောင်းဘဝသို့ရောက်လာတော့သည်။ မိဘများမှာ သားကို မျက်စိအောက်မှ အပျောက်မခံနိုင်။ အရိပ်တဗြည့်တဗြည့်နှင့် “သစ်ပင်မတက်နဲ့ လူကလေးရဲ့။ ရေ မကူးနဲ့ လူကလေးရဲ့။ မြစ်ကူးချောင်းမသွားနဲ့ လူကလေးရဲ့။” ဟု တောင်းပန်ရသည်မှာလည်း မအားရှာပေး။ ရပ်ဝေးရပ်နီးရှိ ဆွေမျိုးညာတိ မိတ်ဆွေသိဂ်ဟများထံသို့လည်း လူကြံ့နှင့်တစ်မျိုး၊ စာနှင့်တစ်တန် အကြောင်းကြားရသည်မှာ မနားရ။ အိုး အင် ခွက်ယောက်၊ ပန်းကန် ကွမ်းအစ်၊ ဖျာရိုင်သင်ဖြူး၊ ရှာရ ဖွေရ စုဆောင်းရသည်မှာလည်း နေ့စဉ်နှင့်အမျှ။

ထိုအခိုက်တွင် မောင်ရင်လောင်းကို ဆရာတော့ အထံ အပ်နံရသည်။ ဆရာတော်ကလည်း ပုတီးစိပ်၊ သက်နှုန်းတောင်း၊ သေခါယတို့ကို သင်ပေးသည်။ ကိုရင်ဖြစ်သောအခါ မည်သို့သွားမည်သို့လာ၊ မည်သို့ဝတ် မည်သို့ရုံ၊ မည်သို့စားမည်သို့သောက် စသည်ဖြင့် သာသနာ စည်းကမ်းတို့ကို ညွန့်ကြားပြသလေသည်။ ထမင်းစားတာတောင် ထင်သလို မစားရဘူးတဲ့။ ထမင်းလုတ်ကို ဤမျှလောက်သာကြီးစေရမယ် ပါးစပ်ကြီးဖြူပြီး အသံမြည်အောင် မစားရဘူးတဲ့။ ရွာထဲကို ဝင်တော့လည်း သက်နှုန်းကို ရုံပြီးလေးတောင်လောက်သာကြုည့်သွားရ မတဲ့။ ငယ်ငယ်ကလို့ ဟိုအိမ်လှမ်းကြည့် ဒီအိမ်လှမ်းကြည့် မလုပ်ရဘူးတဲ့။ အယုတ်ဆုံးအားဖြင့် အိမ်သာကို တက်တော့တောင်၊ အိမ်သာတံ့ခါးကို အရမ်းတွန်းမဖွင့်ရဘူးတဲ့။ အပြင်က အဟမ်း အဟမ်းလို့ ချောင်းသံပေးရမတဲ့။ အထဲက လူသံမကြားတော့မှ ဝင်ရမတဲ့။ ဆရာတော်ကြီးက သင်လိုက်ကြားလိုက် ညွန့်ပြဆုံးမလိုက်သည်မှာ စုပါရော့။ ဝမ်းသွားတော့တောင် အတင်းမည့်စုရွှေ့ရဘူး

တဲ့။ ဒီစည်းဒီကမ်းတွေနဲ့သာ ညီညွတ်အောင်နေနိုင်သွားလျှင် ဘယ်သူနဲ့ ဘယ်သူမှ ရန်ဖြစ်စရာ အကြောင်းမရှိဘူး။ မသင့်မမြတ်စရာအကြောင်းမရှိဘူး။

က မောင်ရင်လောင်းလည်း သာသနာ့စည်းကမ်းတွေကို တတ်ပြီ။ သူအမေအဖေကို အလိုလိုက်ထားစဉ်က ဆိုးချင်တိုင်းဆိုး တေချင်တိုင်းတေခဲ့ပေ မယ့်၊ အဆိုးအတေတရားများရဲ့ ဟိုမှာဘက်မှာ စည်းတဲ့ ကမ်းတဲ့ ကလနားတဲ့ ရှိပါသေးကလား။

ဆရာတော်ကြီးဟာ သက်နှုန်းဝါဝါကြီးဝတ်၊ ဆွမ်းကောင်းကောင်းစားပြီး၊ ကျောတောင့်အောင် ကျိုန်းနေသည်မဟုတ်။ ဤစည်း ဤကမ်းများ အတိုင်း ကောင်းသော တရားများကို ကျင့်ကြံကြီးကုတ် နေတာပါကလား။ မောင်ရင်လောင်း၏ အမြင်တစ်မျိုးဖြစ်သွားပြီ။ သူ၏အယူဝါဒများ ပြောင်းသွားလေပြီ။ သူလည်း လူကြီးဖြစ်ချင်လာပြီ။ လူကြီးဆိုလျှင် စည်းကမ်းရှိရ မည်။ သူသဘောပါက်လာတော့၏။

သို့ဖြင့် အလှူရက်သို့ ရောက်လာတော့သည်။ ရပ်သူရွာသားများ ဂိုင်းဝန်း၍ ဆောက်လုပ်ထားသော မဏ္ဍာပ်ကြီးမှာ မိမိတို့အိမ်ရှေ့တွင် တခမ်းတနားကြီးပါကလား။ သယ်ဥစ်မှာ မိုင်းလုံးကော်ဇားတွေကာလို့။ လှပါဘိတော့။ ပွဲတ်လုံးပုံတွေ၊ ပန်းရာမမတ်ပုံတွေကလည်း တစ်မျိုးကြည့်ကောင်းတာပဲ။ မဏ္ဍာပ်တိုင်တွေမှာလည်း စက္က။ ဖြာနီညိုပြာတွေ ကပ်ထားတယ်။ အမယ် ငှက်ပျောခိုင်၊ အုန်းခိုင်၊ ဓနိခိုင်တွေတောင် ဆွဲထားပါသေးကလား။ မဏ္ဍာပ်တိုင် တစ်ခုမှာ ဆွဲထားတဲ့ ငှက်ပျောပွဲက ဘာပါလိမ့်။ အလှူနေ့တွေမှာ မိုးမရွာအောင် ကိုးထားတာဆိုပဲ။ အဲသည်ပွဲထဲမှာ ငွေမတ်စွဲ တစ်စွဲရှိသတဲ့။ ဘယ်သူများ ချောင်းပြီး အလစ်သုတ်မယ်မသိဘူး။ ပြောရင်းဆိုရင်း ဆိုင်းတွေ ပုံတွေ သယ် လာကြပြီ။ ဟောဟိုလူကြီးကို မှတ်မိပါတယ်။ ဘုရားပွဲမှာ ချောတိုင်တက်စဉ်က သူပဲ ဆိုင်းဂိုင်းထဲက လေးခင်းဆိုင်းတီးပေးတာ။ ဟုတ်ပါတယ် . . . ။ ဝါးလက်ခုပ်ကြီး နင်းကန်တီးပြီး တံတွေး ပက်ခနဲ့ ထွေးတတ်တဲ့ လူဟာ အနောက် ကလူပေါ့။ မောင်ရင်လောင်းသည် အိမ်ဦးခန်း ကော်ဇားပေါ်က ထိုင်နေရင်း ဤသို့ ကြည့်ရှုတွေးတော့လျက်ရှိသည်။ သူ့မျက်နှာမှာ သနပ်ခါးစနှင့်၊ ရှုက တော့အရှုက်သား။ ဒါပေမဲ့ ကိုရင်လောင်းဆိုတာ သနပ်ခါးလိမ့်းရမယ်ဆိုလို့ လိမ့်းလိုက်ရသည်။ လိမ့်းရုံတွင်ဘယ်ကမလဲ၊ သနပ်ခါးရည်မှာ ဆွတ်ပြီး သွားပွဲတ်ပုံး ပုံးပုံး ပွဲတ်တံနဲ့ ပက်လိုက်လို့ သနပ်ခါးပြောက်တွေတောင် နာဖူးပေါ်မှာရှိသေးသည်။ မှန်ထဲမှာကြည့်လိုက်တော့ ရယ်စရာကြီးပဲ။ ပုံဆိုးကလည်း အသစ်စက်စက်။ ထိုင်မသိမ်းဆိုတဲ့ အကြိုက်လည်း အသာ့နဲ့ကပ်ကပ်ကလေး။ ဒီကြားထဲမှာ ဆိုးဖော်တေဖက်တွေက အဝေးက နောက်နောက်ပြလို့ ကဲနေ့ဆောင်ရခက်ဘိ

တောင်း။ “ရှင်လောင်းအမေ၊ ဘာသီးရှေ ခဲ့” လို့ အော်သံကြားရတော့ စိတ်တောင် ဆိုးမိသေးတယ်။

နောက်တစ်နိုင်းကား ရှင်လောင်းလှည့်မည့်နေ့ ဖြစ်တော့သည်။ အစောကြီးပင် မည့်သည်ပရိသတ်များ ရောက်လာကြသည်။ ပြောဆရာတို့က လည်း အရာက်တက်ကတည်းက တီးမှတ်နေကြတော့သည်။ မြင်းရှိသော ဆွဲမျိုးညာတိများကလည်း မြင်းတွေနဲ့လာကြသည်။ မြင်းဖြူကြီးကို ကိုရင်လောင်း စီးရမည်။ ထိုမြင်းကြီးကား သဘောအလွန်ကောင်းသဖြင့် ရှင်လောင်း လှည့်ရာ တိုင်းတွင် လိုက်ခဲ့ရရာ ယခုအကြိမ်ပါဆိုလျှင် အကြိမ်သုံးဆယ်ပြည့်တော့မည်။ ကာလသားကြီးများလည်း ဆရာတော်ကျောင်းမှာ ရွှေထီးများကို ငြားကာ ပြန်လာကြပြီ။ ဟော အဒေါ်ကြီးတစ်ယောက်က မိန့်းကလေးတွေကို မည့်ခံကျွေးမွေးရင်း စီစဉ်နေပြီ။ သူကပေမဲ့ မျက်နှာအလိုက်သား။ သူငြွေးသမီးကို ကွမ်းတောင်ကိုင်ရမတဲ့၊ လှလည်းမလှသဲနှင့်။ ဟောဟိုက ရက်ကန်းသည်မသမီးကလေးဟာ သိမ်သိမ်မွေ့မွေ့နှီးနှီးညံ့ညံ့နဲ့။ မျက်နှာကလေးကလည်း ယဉ်ပါဘိတောင်း။ စိန်တွေ ရွှေတွေမဆင်နိုင်ပေမဲ့ စံပယ်ပန်းကုံးကလေးနဲ့ ဘယ်လောက်ကြည့်ကောင်းသလဲ။ သူ့ကိုပဲ ကွမ်းတောင်ကိုင်ပါစေတော့လား။ သူငြွေးသမီးပွဲစားသမီး သူကြီးသမီး ကျောင်းတကာသမီးတွေ ကွမ်းတောင်အစွဲအင် ရကြပြီ။ ကွမ်းတောင်ပို့နေပါသေးကလား။ ကဲ ဘယ်သူ့ကို ပေးရညီးမလဲ။ ပို့နေမှုပဲ ဟာ ရက်ကန်းသည်မသမီးကိုပဲ ပေးရတော့မည်။ ရွှေ ညည်းကောင်းကောင်းကိုင်ခဲ့။ လွတ်မကျဖော့နဲ့။ ပိုင်းကောင်းကျောက်ဖို့ရက်ကန်းသည်မသမီးကလေးကား ကဲမြန်ရရပ်င် ကွမ်းတောင်ကိုလှမ်းယူပြီးနောက် သယ်ဥစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သယ်ဥစ်ပေါ်က ဘသားရွှေ မောင်ရင်လောင်းကလည်းထိုးခက္ခားပ်င် သူ့ဘက်သို့ ကြည့်လိုက်မိသည်။ သူတို့နှစ်ဦး မျက်နှာနွေးသွားကြ၏။ ဘာ့ကြောင့်ပါလိမ့်။

ကဲ ထွက်ကြစို့။ နေမြှင့်ရင် နေပူတော့မယ်။ ပြောဆရာတို့ တီးကြပေတော့။ မြင်းဖြူကြီးမှာလည်း ကကြီးတန်ဆာအစုံအလင်နှင့် မဏ္ဍာပ်ဝတ္ထ် စောင့်လင့်လျက်ရှိ၏။ ဦးခေါင်းကို ခါကာ လည်ကို ညိုတ်ကာ ခြားသံတညံ့ညံ့နှင့် အနော်မာတစ်ဘက်ကမ်းကိုလိုက်ပို့ဖို့ စောင့်လင့်လျက်ရှိ၏။ ပလုတ်တုတ်တုတ်ပြန်း။ ပြောသံအချွွှေ့င် ပြောဆရာကြီးသည် ကိုရင်လောင်းကို မြင်းပေါ်သို့ တင်၍ မြင်း၏ ကောက်ကြီးကို ကိုင်ကာ အမိန့်တော် ပြန်လေတော့သည်။ “ငါ့သားကြီး ကဏ္ဍာတို့ကား။ ကိုရင်လောင်းသည် သဘသနာတော်တွင်းသို့ သက်ဆင်းတော့မည်ဖြစ်၍ ပါရမိဖြည့်ဖော် ဖြည့်ဖော်အနေနဲ့ ကောင်းကောင်းလိုက်ပို့ပါ” ဟူသော အနက်အမို့ပုံးယ်ပါသည့် လက္ဌာရည်ကြီးနှင့် အမိန့်တော်ပြန်ရာ၊ မြင်း

ဖြေကြီးသည် ခေါင်းလည်းမခါ လည်လည်းမညိတ် ဆိတ်ဆိတ် နားထောင် လျက်ရှိတော့သည်။ ထို့နောက်မှ အပျိုအခို ယောကျား မိန်းမ တန်းစီကြကာ မဏ္ဍာပ်ထဲမှ ပြောသံကို နာခံရင်း ထွက်ကြလေတော့သည်။

ပလုတ်မြှုန်းရယ်နဲ့

တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့
သာသနာ ဝါဝါလန်းရန်တဲ့
ဆန်းလိုက်တဲ့ ပြောသံစည်း။

နေမင်းလည်း တောကို ကျော်ခဲ့ပြီ။ နေရောင်ထဲတွင် ရွှေထိုးများကား တဝင်းဝင်းနှင့် ဝတ်ကောင်းစားလှန်း သားငယ်သမီးငယ် အပျိုလူပျိုတွေ စည်းကမ်းတကျ ရွာလမ်းတစ်လျှောက်မှာ တန်းစီပြီး သွားလိုက်ကြတာ ကြည့်လို့ ဖြန်ပါဘိတော့။

အလို နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲ မက
အဝေးကမှန်း ဟိုရွာလမ်း
ထိုးတန်းကြီး လုပါဘို့။

ပြောသံကြားတွင် ချပ်ကာ ကာလသားစိုင်းက ရတုဆိုကြသည်။ “စာ ပလွှေရှေ့မှာ ခင်းပါလို့၊ ရုပ်တွက်ရင်းရယ်တဲ့ မောင်က ဗိုဟု ရတုသမားက ဆိုအပြီးတွင် ကာလသားထုက သူ့ထက်ငါကျယ်အောင် ဟစ်၍ ဗျားမျှ ဟစ်၍ ဗျားမျှ လိုက်ကြလေသည်။”

ဤသို့ ရတုအမျိုးမျိုးထဲတွင် ကိုရင်လောင်း၏ စိတ်နှင့် ကွမ်းတောင် ကိုင် ကလေးတစ်ဦး၏ စိတ်ကို အထိခုံးကား “တစ်လလောက် သာသန့် ဘောင်မှာ သာသန့်ဝန်ကို ထမ်းပါရစေ။ အခွင့်ပေးပါ ချစ်နှမ” ဟူသော အဓိပ္ပာယ်ပါသည့် ရတုပင်ဖြစ်ပေသည်။ ကိုရင်လောင်းမှာ ထိုအခါ ထူးဖော်ရှာ ၍ ရတုသားကိုကား မမှတ်လိုက်မိချေ။ အဓိပ္ပာယ် အကျဉ်းချုပ်ကိုသာ မှတ်မိ လိုက်ရှာသည်။ ဤရတုသံကို ကြားရသောခဏ္ဍာ မန်းသွောင်ကြီးနှင့် ကိုရင် လောင်းမှာ ဘာကြောင့်မှန်းမသို့။ မျက်နှာညိုးငယ်သွားရှာသည်။ ဦးခေါင်းငိုက် စိုက်ကျသွားရှာသည်။ မြင်းဖြူကြီး ကဏ္ဍားကပင်လည်း ခုန်တော့မလို ပေါက် တော့မလိုနှင့် အိုးမနေဖြစ်သွားရှာတော့သည်။

“တစ်လတာ သည်အရေးကိုလှ
မဟုတာ ကြည့်ကြည့်ပေးပါ”တဲ့
ရတုချို့စိတ်ကို သွေးလေတော့

မလေးမောင် ရွှေသူျာင် ဗိုက်တဲ့ပြင်
မြင်းကဏ်ပင် ဌာ်ဗိုက်လေပေါ့
လွမ်းခိုက်မတည်။

ကိုရင်လောင်းကား မိန္ဒာင့်ဖန္ဒာင့် စွေ့မျိုးနှင့် အသိမိတ်ဆွေသဂံဟ
အပေါင်းအဖော်တွေနှင့် ဓာတ္ထမျွဲ့ခွဲ့ခွာ၍ ဆရာတော့ကျောင်းတွင် ပုတီးစိပ်နေရ^၁
မည်ကို တွေးမိသောအခါ ရင်လေးမိသည်။ ထို့ထက်မှာမူ တစ်ယောက်သော
သတို့သမီးကယ် ထံမှ ဝေးရမည်ကို အထူးနှမြောတသ ဝမ်းနည်းလျက်ရှိရှာ
တော့သည်။ ထို့ကြောင့် ကွမ်းတောင်ကိုင်တို့ ရှိရာသို့ ငဲ့စောင်းကြည့်မိသည်။

မကြည်တဲ့နှလုံး၊ မပြီးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောခါ။

နေမင်းကြီးဝင်သွားသဖြင့် ဦးညွတ်ညိုးမှိုင်ကျုန်ခဲ့ရရှာသော ကြာင့်
ကလေးနှင့်တူသည့် သတို့သမီးသည်လည်း ထို့ရတုကို ကြား၏။ သူ့မှာလည်း
သောကနှင့် ထင်ရှု့။ ထို့ရတုကို သူမကြားချင်။ တစ်လတောင် ခွင့်ပေးရမတဲ့။
ဖြစ်နိုင်ပါမလား။ လွန်လွန်းလှုတယ်။ ဒီလောက်တောင် ရှောင်သွေ ထွက်ခွာ
ချင်ရင်လေ တစ်လမဟုတ်ဘူး။ ဆယ်လ၊ ဆယ်ဘဝ၊ ခွင့်လွှတ်ပါတယ်။ တစ်
ကြိမ်မဟုတ်ဘူး။ ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ် ခွင့်လွှတ်ပါတယ်။ ကြွတော်မူပါ။
ခမျာ်၏ စိတ်ထဲမှာ ကရာဏာဒေါသတွေ မှန်တိုင်းထလျက်ရှိတော့သည်။ ဒီ
လောက်တောင် ရက်ရက်စက်စက် ခွင့်တောင်းရသလားဟု ဒေါသလည်း ထွက်
အရှက်လည်းရသဖြင့် လက်ထဲက ကွမ်းတောင်ကလေးပင်လည်း မြောသို့ ခရာ
တော့သည်။

ကညာလုံး ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင်လွှတ်တဲ့ပြင်
“မတွယ်တာ ဆယ်ခါလွှတ်မယ်” တဲ့
ဒေါချိုချို့ ပြောဆိုရွှေ့လေပေါ့
စိစွတ်တဲ့ မြောက်ရည်
လည်တယ်လို့မဆုံး။

သူ့ခမျာ် တိတ်တိတ်ပုန်းပူဆွေးနေရသည်ကို ရှင်လောင်းလှည့်လူထု
က သိလေရော့သလား။ သူ့ခမျာ် ပူဆွေးနေရသလောက် သူတို့တစ်တွေ ပျော်
နေကြသည်။

ဗြာဆရာတွေကလည်း တီးလိုက် ခေါက်လိုက်ကြတာ တဗြိုန်းဗြိုန်း
နဲ့။ နဲ့ဆရာကြီးကလည်း မှုတ်လိုက်တာ ဆူလို့။ ကိုကိုကာလသားတွေကလည်း

တရဲ့ခဲ့နဲ့ ညံလို့။ ကျွန်မကို တမင်အဖြူးကြီးနဲ့ ပြောင်ကြ လျှောင်ကြ သရော်
ကြလေရော့သလားရှင်။

ဗြို့နိုင်ပေါ့ ကိုချွေစည်
တိနိုင်ပေါ့ ကိုချွေနဲ့
ချွဲနိုင်ပေါ့ ကိုချွေမောင်
လုံမင်ယ် အရှက်အိုးမို့
အဖြူးနဲ့ ပြောင်ရော့ထင့်။

ကိုရင်လောင်းကြီးဘုရား။ . . .။ ဒီလူရှုပ်လူမွေတွေ ကြားထဲမှာ ကျွန်
တော်မကို ထားခဲ့တော့မှာလားရှင်။ တစ်ကောင်ကြွက် တစ်မျက်နှာ မျက်စိသ
ငယ်နဲ့ သူတို့တစ်တွေကြားထဲမှာ ကျွန်တော်မ ဘယ်လိုနေခဲ့ရမှာလဲတော်။
တစ် လဆိုတာ များလွန်းလှပါတယ်။ လျှော့တော်မှပါ၏ဦးတော့လားရှင်။
စောစောက စိတ်ဆိုးလို့ တစ်လမက ဆယ်လတောင် လွှတ်ပါမယ်ဆိုမိတဲ့
စကားကို ဘွားဘွားဆတ်ပြီး “ပြန်လည် ရပ်သိမ်းပါရစေလားတော်”

“လျှောင်ချုက်ကယ်နာ
မောင်မျက်နှာ တစ်ရွာမှုတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့
မယ်လွှတ်ရာ ဘယ်ဆီခို့ရပါ
တစ်လဆို ရက်ကို ချဉ်းပါဖျော့”
ဘွားဆတ်ကာ ခများဖြင့်းလေတော့
သွောင်းရှင် ဆံပင်တင်းပြီကဲ့
ညျဉ်းတဲ့ တုတ်ဗြို့ဗြို့။

[၁၉၄၈]

ရည်းလေးလေး

ကျွန်တော်တို့တွင် ကြွေးကြော်သံ အထူးအထွေမရှိ။ “ရည်းလေးလေး” ဆိုသော စကားလုံးတို့သည်သာလျှင် ကျွန်တော်တို့၏ ကြွေးကြော်သံ ဖြစ်ပေသည်။ သူတို့ကား ရှေးဟောင်းသမားရှိုးကျကြွေးကြော်သံပေတည်း။ ကလေးတို့ဘဝ ပုခက်လွှဲဒန်းစီးသောအခါများ၌ ရည်းလေးလေးဟူ၍ လည်းကောင်း၊ ရိုရည်းလေးဟူ၍ လည်းကောင်း၊ သံပြိုင်ဟစ်အော် ကြွေးကြော်ခဲ့ကြဖူးပြီ။ တော်သလင်း သီတင်းကျတ်ဆီတွင် မြစ်ရှိုးချောင်းရှိုးတစ်လျောက်၌ လျှောက်ပို့ကြသောအခါ ဤကြွေးကြော်သံတို့ကို နှစ်စဉ် နှစ်တိုင်း ကြားရလျက်ပင် ဖြစ်သည်။

ကျွန်တော်တို့သည် ရည်းလေးလေး ဆို၍ ကိုယ့်အားကိုလည်း ကိုယ်တင်းသည်။ သူတစ်ပါးကိုလည်း အားပေးသည်။ စု၍လည်း အားယူကြသည်။ ရည်းလေးလေးဆို၍ တက်စုံလက်စုံ ညီညီညာညာနှင့် လျှော့ပဲကာ ကျွန်တော်တို့တစ်စုံ ကျော်လွန်အောင်မြင်ခဲ့သော ခရီးကို ဆန့်လိုက်ရမည်ဆိုလျှင် ယူနောပေါင်းများစွာ ရှိပေလိမ့်မည်။ ထိုခရီးတို့ကား အချို့လည်း ရေဆန်ခရီး။ အချို့မှာလည်း ရေစန်ခရီး။ အချို့မှာ ရေဆန် လေစန်ခရီး။ အချို့မှာ လေဆန်ရေဆန်ခရီး။

အချို့မှာ လေစန်ရေစန်ခရီး။ အချို့မှာ နေ့ခရီး။ အချို့မှာ ညာခရီး။ မည်သည်ခရီးမျိုးကိုဖြစ်စေ ကျွန်တော်တို့ အားလုံး၏ စိတ်တွင် တစ်သွေးတည်းတစ်မွေးတည်း ဖြစ်သွားကြတော့သည်။ တစ်ဦးနှင့်တစ်ဦး မနာလိုတို့ရည်မှုများသည် ဤကြွေးကြော်သံ၏ ဒဏ်ကို မခံနိုင်။ လွင့်ပျောက်ပျက်စီးရသည်။ “ဗောင်းတော်လုံးခသော ကျောင်းတော်ကရန်စ” ပင်လည်း ဤရည်းလေးလေး၏ အရိန်ကို မခံနိုင်။ ရည်းလေးလေးသည် ညီည့်တ်မှုကို စွဲဆော်ပေးရုံး၊ ကွဲပြားမှုကို ဖျောက်ဖျောက်ပေးရုံးမဟုတ်။ အားနည်းလျှင် ဖြည့်တင်းပေးသည်။ ကြားက်လန်

လျှင် ရဲဆေးတင်ပေးသည်။ အချုပ်အားဖြင့်ဆိုရသော် . . . ရည်းလေးလေးဆိုသော တက်ခေါ်သံတွင် နယ်နိမိတ်သတ်မှတ်ပေးခဲ့ ရကောင်းမည်မထင်ပါ။

ဤကြွေးကြော်သံ မန္တရား၏ အစွမ်းသတ္တိကြောင့် ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝကဆရီးခဲ့တစ်ခုကို လွန်မြောက်အောင်မြင်ခဲ့ပုံကို ပြောပြလိုပါသည်။ ထိုနေ့တစ်နေ့လုံး ကျွန်တော်တို့ကား လယ်ထဲတွင် လုပ်ကိုင်ခဲ့ကြပြီ။ မှတ်သုံးလေသည် ကျွန်တော်တို့ကို တစ်နေ့လုံး ရေခဲတိုက်တွင် လျှောင်ခဲ့ပြီ။ မှတ်သုံးမိုးသည် ကျွန်တော်တို့ကို တစ်နေ့လုံး ကျောက်စရစ်ဖြင့် ပေါက်ခဲ့ပြီ။ ကျွန်တော်တို့၏ နှုတ်ခမ်းများကား ပြာလျှက်။ ကျွန်တော်တို့၏ လက်များကား ဖြူဖော်ဖြူရော်နှင့် ပဲကြီးတွန့်တက်လျက်။ ကျွန်တော်တို့၏ မေးများကား အထက် နှင့် အောက်ရန်စစ်ဆင်းကာ တုန်ခိုက်လျက်။ ဤအကြားတွင် မျှော်ကြီးမျှေားယ် အသွယ်သွယ်တို့သည် ကျွန်တော်တို့၏ သွေးကို သောက်မျှော်ရာ ဤ ထုံးကျော်တောက် ကလေးများကိုသာ မယူဆောင်ခဲ့မိပါမူ ကျွန်တော်တို့၏ သွေးတို့သည် ကုန်ခမ်းခဲ့ရာသည်။ သစ်ရွက်များအောက်တွင် ခိုကပ်၍ ချောင်းမြောင်းနေတတ်သော ကျဲမှတ်ကြီးများကလည်း အလစ်အလစ်တွင် ထွက်လာတိုးကိုက်ကြရာ ဤလယ်ထွန်အကျိုးများသာ မပါခဲ့ပါမူ ကျွန်တော်တို့မှာ သွေးဆုတ်ရပေတော့မည်။ ကျွန်တော်တို့၏ ခြေသလုံးများမှာလည်း သမန်းရှု၍ သွေးရဲရဲ သံရဲရဲ နှင့်။ နေစောင်းသောအခါ ကျွန်တော်တို့သည် ပင်ပန်းကြပြီ။ နွမ်းလျကြပြီ။ ခြေကုန်လက်ပန်းဖြစ်ကြပြီ။ ဝမ်းထဲ ပိုက်ထဲတွင် ဟာလာဟင်းလင်း။ ခြေလက်တို့လည်း တုန်ချိုကြပြီ။ မျက်စိများလည်း ညီမှိုင်းရီဝေကြပြီ။ အချင်းချင်း ဆုံးမိုကြသောအခါ သူ့ကို ငါက စိတ်တို့၊ ငါ့ကို သူက စိတ်တို့နှင့် တစ်ဦးနှင့်တစ်ဦး အပြစ်ရှာ၍ မျက်စောင်းထိုးမိကြ၏။ ကိုယ်ပင်ပန်းသည်ကို ပင် သူ့ပယောဂကြောင့်ဟု ထင်မိသည်။ သူ့ပင်ပန်းသည်ကိုပင် ကိုယ့်ပယောဂကြောင့်ဟု ထင်တော့သည်။ ဤအခါမျိုး၌ ထစ်ခနဲဆိုလျှင် လုပ်မိတော့မည်။ တဲ့တဲ့လေးသာ ရှိတော့၏။ သို့သော် . . . ကျွန်တော်တို့၏ တာဝန်ကား မပြည့်စုံသေး။ အိမ်ပြန်ခရီးရှိလေသေးသည်။

ကျွန်တော်တို့၏ လယ်တဲ့ကား တစ်ခေါ်လည်းမက နှစ်ခေါ်လည်းမက။ ဤချောင်းမှထွက်၍ ထိုမြေစိကိုကူးပြီးလျှင် တောင်ဘက်ပင်လယ်ဝဆီတွင် ပျော်ကလေး မြင်ရသော ထိုတဲ့ကြီး ဖြစ်ပေသည်။ ကဲ . . . ပြန်ကြစိုး။ လာကြဟေ့။ သို့သော် ကျွန်တော်တို့တစ်စုံကား မျက်နှာသိုးကြီးများနှင့် တစ်ဦးကိုတစ်ဦး စကားမဆိုကြ။ ပင်ပန်းနေကြသည်။ နွမ်းလျကော်ကြသည်။ ဆာနေကြသည်။ မွတ်နေကြသည်။ အလိုလို စိတ်တို့လျက်ရှိကြသည်။ သူ့တက်သူ့ကိုင်၊ ကိုယ့်တက်ကိုယ်ကိုင်နှင့်။ ဆိုင်ရာ လျှေကန့်တို့တွင် ကျောက်တုံးကို ပစ်ချုလိုက်သကဲ့

သို့ လေးလံသော ကိုယ်ခန္ဓာများကို ပစ်ချကာ ထိုင်လိုက်ကြသည်။ လူစုံပလား ဟေ့။ တက်စုံပလားဟေ့။ ကဲ . . . စွာကြစို့။ ဦးကြီးဖြတ်။ ပဲကြီးဖြတ်။ အမာ. . . လေတယ်ပြင်းပါကလား။ လျှော့ဗီးလန်သွားပြီ။ ကဲ . . . ယောကုံး ဘသားပဲလိုက်မယ်၊ ဖြောင့်ရော့လဟယ်။ ကဲ . . . တက်စုံချို့။ သွား။ လေးလံ သောလက်များသည် လေးလံသော တက်များကို လေးလံစွာ မြောက်၍ လျှော့ကြသည်။ ထိုခဏ္ဍာ တုန်ခိုက်သော နှုတ်ခမ်းများ အကြားမှာ ရည်းလေးလေး ဆိုသော ကြွေးကြော်သံသည် တိုးတိုးကလေး ထွက်ပေါ်လာသည်။

ကျွန်ုတ်တို့ ခရီးကားအစမျှရှိသေးသည်။ နေလုံးပျောက်လျှင် တဲကို ပြန်ရောက်ပါမလား။ တဲသို့ရောက်သောအခါ ဘာလုပ်ကြမလဲ။ ဤ အဝတ်စိုးများကို အဝတ်ခြောက်နှင့် လဲကြမည်။ ဤတွန့်နေသော ခြောက်များ ကို နားမီးတွင်ကင်ကြမည်။ အရုံသင့်ရှိပါက လက်ဖက်ရောကြမ်းကလေးတစ် ခွက်လောက်စီသောက်ကြမည်။ ထို့နောက် ထမင်းဖြူဖြူကို ဟင်းပူဗူနှင့် စားကြမည်။ ဟော လယ်ထဲက ရူးလာတဲ့ ဟင်းရွက်တွေကို ပြုတ်ပြီး ငါးပါရည်နှင့် မြှုပ်တို့လိုက်ရလျှင် . . . မည်မျှကောင်းမလဲ။ မောင်ရင်တုတ်က သူ့ဝါသနာ အလျောက် ခုတ်လာတဲ့ ငါးရစ်ငါးတွေ တသီကြီးပဲ။ လျော်မေးထဲမှာ ဖွေးလို့။ တို့တစ်တွေ စောင့်နိုင်လျှင် . . . ငါးဟင်းတောင် စားရှုံးမယ်။ မောင်ရင်ချို့ ကကော ဘာပါခဲ့သလဲ။ ငါးရှုံးတွေပါလာတယ်။ အေး တို့တစ်တွေကလည်း ဟင်းသီးဟင်းရွက်တွေရူးခဲ့သကွဲ့။ ဟောသည်ကန်စွန်းရွက်တွေကိုတော့နောက်ဖြန် မနောက် ချဉ်ရည်ချက်တာပေါ့ကွာ။ လယ်ပတူတွေကိုကော့၊ အောင်မာ. . . တယ် သန်ပါကလား။ ဘယ်ဘက်က နှုတ်ခဲ့တာလဲ။ ဦးကြီးပိုး ကန်ပေါင်နားကပေါ့ကွာ. . .။ ကံသီလို့ဟေ့. . .။ မြော်ပွေးကြီးတစ်ကောင် ထမ်းပိုးကျည်းလောက်ရှိ တယ်။ မြေက်တော့ထဲသွားတွေလို့။ ငါနှင်းတော့မယ်။ သီသီကလေး။ အရှင်ကြီး မပေလို့ပေါ့ကွယ်။ သူ့ကို သွားမြင်မိတယ်။ စန့်ရှာပါလေရော။ အေး. . . လယ် ပတူတွေကို ချဉ်ဖတ်ထည့်ခိုင်းမှပဲ။ ဤသို့ စားခန်းသောက်ခန်းကိုလည်း တွေးမီ ကြ၊ ဆွေးနွေးမီကြသည်။

ထမင်းစားပြီးသောအခါတွင်ကား အညာစောင်ကလေးနှင့် ကွေးမည့်သူလည်းရှိမည်။ ရေနံဆီမီးခွက်ကြီးနားတွင် ကက်ဆွဲမည့်သူလည်း ရှိသည်။ စစ်တုရင်ထိုးမည့်သူလည်းရှိသည်။ ေတ်စာအုပ်ဖတ်မည့်သူလည်း ရှိသည်။ ေတ်စာအုပ်ကို နားထောင်ရင်း ရွာကို လွမ်းမည့်သူလည်း ရှိသည်။ သီချင်းကျက်မည့်သူလည်းရှိသည်။ ဟိုတစ်နေ့က တက်ထားတဲ့ ဝေယောနာကို သည်နေ့ပြန်တက်ရှုံးမယ်။ ပတ္တာလားဆရာ ကိုသာမြတ် သည်ညာပါဦး မလား။ သူ့ဖို့ မောင်ဖူးညီမှုနဲ့ ကပ်စေးနဲ့ ကျွန်ုပါလိမ့်ဦးမယ်ထင်ပါရဲ့။ ပလွှာ

ဝါသနာပါသူ မောင်ရွှေကျော်ကလည်း ကပ်ပြီး သီချင်းတက်လိမ့်ဦးမယ်။ မောင်ရင်တုတ်ကတော့ ခါတိုင်းလိုပေါ့လေ။ ပိုင်တို့ မြို့တို့ရက်မှာပါပဲ။ သူရှိပေ လို့ပေါ့။ နှဲမဟုတ်ရင် ငါးစိမ်း ငါးစိစားရဖို့ အခက်သား။ မောင်ရင်ချိုကကော့။ ထုံးစံအတိုင်းပေါ့။ တဲ့ပြန်ရောက်ရင်အဖျားတက်မယ်။ သူ့လိုက်ကြီးလည်း ပူလို့။ သူ့အတွက်က ခက်သေးတယ်။ တို့တစ်တွေစုပြီး ဆေးဖော်ပေးဦးမှုပဲ။ ကိုရွှေဝ ကကော့။ သူ့ကတော့ စကားအိုးပဲ။ ကစားဂိုင်းတွေမှာ သူလိုက်ရှုပ်မယ်။ တိုးဂိုင်းမှာ သူလိုက်ဆိုမယ်။ သူတကာအပိုပ်တော့မှ ကျယ်ကျယ်လောင်လောင်နဲ့ သူ ဘုရားရှိခိုးမှာ။ ဒါပေမဲ့ သူပရိတ်ရွတ်လို့ တို့တဲ့မှာ သူရဲမချောက်တာဟေ့။ မောင်မင်းကြီးသား အတော်ကျောင်းနေခဲ့ဖူးဟန် တူတယ်။ တစ်နေ့ညက ဝေသုန္တရာ ဟောစာကို သူလျှောက်ရွတ်လိုက်တာ မောင်ဟဝါတို့များ မျက်ရည် တွေကျလို့။ ပဋိစာရှိဇာတ်လည်း အင်မတန် အဟောကောင်းတယ်။ အမယ် စုနှုန်းသာမြှုင်ကိုလည်း သူရတယ်ကွာ။ သူ့အဘိုးက စာတတ်ကြီးကိုး။ တစ်နေ့ တစ်နေ့ ဒါတွေပဲ သင်ပေးနေတာ။ ငါမှတ်မိပါသေးတယ်။ သူ့အဘိုးကြီးတောင် ရွှေးကလေးနဲ့ ဘုရားကို သွားသွားနေတာ။ ရောင်းပေါင်းဖြူဖော့လုံးကလေးနဲ့။ ဆံပင်တွေကဖြူလို့။ ပုံဆိုးဖြူကလေး ဆီးထားတယ်။ အိုကွာ ဟို ကုသိန္တရုံး က အဘိုးကြီးရပ်နဲ့ အင်မတန်တူတာပေါ့။ အဲ. . . သူ့အဘိုးကြီး သင်ပေးထား တာတွေကို ကိုရွှေဝအကုန်ရလိုက်တာပေါ့ကွာ။ ရာဇ်ဝါလည်း အပြောကောင်း သဟေ့။ ကုလားကြီးတက်တဲ့အကြောင်း တစ်ခါလောက် ပြောခိုင်းကြည့်ပါ လား။ စစ်ဗာရီတွေ၊ ရော်ရာတွေလည်း ပါသကွာ။

ဤသို့ဖြင့် ကျွန်တော်တို့ တစ်တွေ တွေးရင်းငေးရင်း ဆွေးနွေးရင်း အခိုက်တွင် ရည်းလေးလေးသံသည် ကျွန်တော်တို့ကို ငောက်ခနဲ့ နေအောင် ဆွဲဆောင့်လိုက်ပါသည်။

ကျွန်တော်တို့ လက်မောင်းထဲတွင် အားသစ်ဝင်လာသည်။ ကျွန်တော် တို့ ကျောရီးထဲတွင် အားသစ်တိုးလာသည်။ လက်တွေကို ချီ၍ တက်တွေသီ လာကြပြီ။ လျှော်ကြဟေ့။ ခရီးဝေးသေးသနော်။ ဟောဗျာ. . . အနောက်ထဲက လေဆင်လာပြန်ပြီ။ ဟော . . . ဟော . . . ကမ့်ပလာပင်တွေ ယိမ်းနေကြပြီ။ ဓနိပင်တွေ ယိုင်နေကြပြီ. . .။ မုန်တိုင်းဟေ့။ လမုကိုင်းတွေကျိုးပြီး လွင့်လာ ကြတယ်။ ရည်းလေးလေး . . . လျှော်လိုက်ကြကွာ။

ချောင်းထဲမှာလည်း ရေတွေလျုံလို့၊ ကမ်းတောင် မမြင်ရဘူး။ ရေစီး ကလည်းကြမ်းပါဘီသနဲ့။ ဝါးလုံးထိုးစီးနေတာပဲဟေ့။ ရေဆန်ကွာနော်။ လေ ကလည်း ဆန်သေး။ သည်တစ်ခါ လျှော်းလန်ရင်တော့ အတော်လုပ်ရလိမ့် မယ်။ ရည်းလေးလေးလေး . . .။

ဟောဟိုချောင်းနှစ်ခုဆုံးတဲ့ နေရာက ပဲကတော့ ကြီးကလည်း အော်နေတယ်ဟူ့။ သည်နှစ် လူမစားရသေးဘူးကွဲနော်။ သတိထားကြ။ သည်ပဲထဲရောက်ရင်တော့ ပြန်မလာရဘူးသာမှတ်ပေတော့ ကိုရင်တို့။ ဖိုးရွှေအောင်ရဲ့ ခတ်လျှော်တောင် တလောက သည်အထဲရောက်သွားလို့ အတော်လုပ်ယူရတယ်။ တို့လို့ သခွားခွံတော့လားကွာ။ . . .။ ဘာပြောစရာရှိမလဲ။

တော့အလွန် ဟောဟိုရေကျော်မှာဖြင့် လှိုင်းတွေကို ဖွေးနေပြီဟူ့။ တယ်ကြီးပါကလားကွာ။ ခေါင်းဖြူကြီးတွေ . . . ခေါင်းဖြူကြီးတွေ။ လှိုင်းနှစ်ခုအကြားများ ကျလိုက်ရင်တော့လားကွာ။ ပတ္တာစိတ် ပိတ္တာစပဲဟူ့။ ကဲရည်း လေးလေး လိုက်ကြဟူ့။

မှန်တိုင်းကထန် ချောင်းကလျုံ
ပဲသံကကြွေး လှိုင်းကဖွေး
ရည်းလေလေ့ ရည်းလေလေး . . .။

မိုးပေါက်မှန်တာကလည်း အနာသားဟူ့၊ သည်မိုးပေါက်တွေဟာဆီးကင်းလောက်တော့ ရှိမှာပဲ။ မျက်လုံးများ ထိလိုက်ရင် အောင့်အောင့်သွားတာပဲ။ လေကပြင်းတော့ မိုးပေါက်ကလည်း ကြမ်းလာတာပေါ့။ တော်ပါသေးရဲ့။ တို့လက်တွေက အေးပြီးထံ့နေလို့။ တစ်ချက်တစ်ချက် ကျလိုက်တဲ့ မိုးပေါက်ဟာ လက်ခေါက်ပစ်တော့ ဂေါ်လီလုံး ပြန်ပြန်သွားတာနဲ့တယ်တူတယ်။ အို ရည်းလေလေးပေါ့ကွာ။ မှုရမှာလား။

လေသည်လောက် တိုက်လျှက်နဲ့တောင် သူကောင့်သား ဖြုတ်တွေက လိုက်သေးတယ်ကွာ။ အမယ် ငါ့ခေါင်းနား ပဲနေလိုက်တာ ငါးရာလောက် ရှိမယ်ထင်ပါရဲ့။ လက်မအားလုံ့ နော်းပေါ့ကွာ။ ငါ့မှာ ကျွဲလို့ ခတ်စရာ အမြို့ကလည်း မရှိဘဲကိုး။

ခရီးကလည်း ဝေးသေးတယ်ဟူ့။ ဟောဟိုကည်ငူကို ရောက်မှ ခရီးတစ်ဝက်လောက် ရှိသေးတယ်။ ချောင်းဝရောက်တော့ မြစ်ကြီးကို ကူးရှုံးမယ်နော်။ ဘုရားသီကြားမလို့၊ မြစ်ထဲရောက်ရင် လေရပ်ပါစေ။ သည်မိုးသည် လေနဲ့သာဆုံးရင် တို့တစ်တွေ မြစ်ထဲမှာ ခန္ဓာစဲသွားမှာ ဖိုးရတယ်။

နေလုံးပျောက်တော့မယ်ဟူ့။ မိုးချုပ်ခါနီးမှ လေကလည်း ပိုအေးလာပါကလား။ မေးတွေကလည်း တခိုက်ခိုက်နဲ့။ တဲ့ပြန်ရောက်ရင် သွားတွေအကုန်ကျွဲတ်ကုန်တော့မယ် ထင်ပါရဲ့။ ကဲကွာ ရည်းလေးလေး လိုက်ကြော်းဖို့။

မိုးပေါက်ကနာ ဖြုတ်ကလာ
လမ်းတာကဝေး လေကအေး
ရည်းလေလေ့ ရည်းလေလေး။

အံမယ်. . .ဆာလိုက်တာ လွန်ပါရောလားဟေ့။ ငါနှာခေါင်းထဲဖွင့်
ငါးပိရည်ကျိုး အနံ့ကလေး တသင်းသင်း မွေးနေပြီကွာ။ အေး. . .ငါ့မျက်စိတဲ့
မှာလည်း ထမင်းပဲ ဖြူဖြူ။ ဖွေးဖွေးကြီးကွာ. . .။ အငွေ့တထောင်းထောင်းနဲ့။
မနေ့က ငါထုံးအခွဲခံခဲ့ရတယ်။ သည်နေ့တော့ ငါက ခွဲရအောင် လုပ်မှပဲ။
ပလွှမှာ ကပ်ဖို့ ပင့်ကူးမြေးကလေး ရှိပါဦးမလား။ သူပါမှ ကျူးလို့ ကောင်း
တယ်ကွာ. . .။ ကိုရွှေဝပြာတဲ့ မြင်းလိုက်ဆင်လိုက် စစ်ကဲလိုက်တာတွေဟာ
. . . အတော်ခက်သကိုး၊ သည်ညလည်း သင်ပေးပါဦးဗျာ. . .။ “ဆူးလေနတ်
ဘဂါး၊ ပုံဆိုးနှစ်ထည် ကန်တော့မယ်ပဲ။ ပဲခူး မယ်ကြာ့ ရအောင်လို့ စောင်
မတော်မူပါ”ပေါ့ဗျာ။ ဟုတ်လား။ သထုံသူ. . .မအိုဓာဇာတ် ဒုတိယပိုင်းကို
ဘယ်ကများ ငါးရပါမလဲ။ မောင်ဘတို့တဲ့မှာ ရှိတယ်တော့ ကြားရတယ်။
အေး မင်းသွားရင် ဘာရာ သီပွဲပိုစိတ္တစာအုပ်လည်း ငါးခဲ့စမ်းပါကွာ. . .။
ငါဖို့လည်း ဦးပေါ်ဦးလျှောက်ထုံး ဆွဲခဲ့စမ်းပါဟေ့။

မောင်ရင်တို့။ မောင်ရင်တို့။ သည်လို့ တောင့်တနေကြရုံးနဲ့ မပြီးဘူး
နော်။ ရည်းလေးလေးကြမှ ဖြစ်မယ်။ မောင်ရင်ချို့ မင့်အဖျားကို ခဏထားဦး
ဟေ့။ တဲ့ရောက် ထမင်းစားပြီးတော့ တက်ပေါ့ကွာ။ တဲ့ခေါင်ရောက်အောင်
တက်တက်။ အခုတော့၊ မောင်မင်းကြီးသားကို ဆိုင်းထားပါဦး။ မင့်တက်တစ်
ခု လျော့သွားရင် အားတစ်မျိုးနည်း သွားမယ်။ ကဲ. . .ရောက်ခါနီးပြီဟေ့
နော်။ ဟောဟိုတစ်ကျွဲဆိုရင် တဲ့ရှေ့က နွားတင်းကုပ်ကို မြင်ရတော့မယ်။

ဖော်ချင်းတို့ရေ့ တို့တစ်တွေ

လျှော်လေးအပြေး ယက်ဖွေးဖွေး

ရည်းလေလေး ရည်းလေလေး။

(၁၉၄၈)

မင်းသွားရောက်